

မြန်မာ့ သစ် လုပ် ဝန်း

သစ် ထုတ် ရေး ဌာ န



သစ်ထုတ်ရေး-အမှုတမ်းများ

အမြဲလိုက်နာရန် အမိန့်လက်စွဲ

STANDING ORDERS FOR EXTRACTION STAFF

MYANMA TIMBER ENTERPRISE

EXTRACTION DEPARTMENT

မြန်မာ့ သစ် လုပ် ဝန်း

သစ် ထုတ် ရေး ဌာ န

သစ်ထုတ်ရေး-အမှုထမ်းများ

အမြဲလိုက်နာရန် အမိန့်လက်စွဲ

STANDING ORDERS FOR EXTRACTION STAFF

MYANMA TIMBER ENTERPRISE


EXTRACTION DEPARTMENT

အမှာစာ

သစ်ထုတ်ရေးဌာနသည် မြန်မာ့သစ်လုပ်ငန်းအတွက် လိုအပ်သည့် ကျွန်း၊ သစ်မာနှင့်အခြားသစ်တောထွက်ပစ္စည်းများကို တာဝန်ယူထုတ်လုပ်ရသည့် ဌာနကြီးတစ်ခုဖြစ်ပါသည်။ သစ်တောဦးစီးဌာနမှချမှတ်ထားသော သစ်တောဥပဒေ၊ စည်းကမ်း၊ ညွှန်ကြားချက်များကိုလိုက်နာပြီး တောတွင်းမှ သည်သစ်ဆိပ်၊ သစ်စက်များအရောက်ထုတ်လုပ်ပေးပို့ရာတွင် သစ်ထုတ်ရေးဌာန၏ အမာခံကျောရိုးဖြစ်သည့် တောဝန်ထမ်း၊ ဆင်ဝန်ထမ်းနှင့် ယာဉ်ယန္တရားဝန်ထမ်းများအနေနှင့် သစ်တောဥပဒေကို လေးစားလိုက်နာပြီး ဌာနမှချမှတ်ထားသည့် အမြဲတမ်းအမိန့်၊ ဌာနဆိုင်ရာညွှန်ကြားလွှာနှင့် အခါအားလျော်စွာထုတ်ပြန်သော ညွှန်ကြားချက်များကို အမြဲသိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

သစ်ထုတ်ရေးဌာနမှ ထုတ်ပြန်ထားသည့် အမှထမ်းများ အမြဲလိုက်နာရန် အမိန့်လက်စွဲစာအုပ်မှာ သစ်ထုတ်ရေးဌာန၌ တာဝန်ယူလုပ်ကိုင်ဆောင်ရွက်နေသော ဝန်ထမ်းအားလုံး မိမိနှင့်အတူ အမြဲထားရှိလိုက်နာကျင့်သုံးရမည့်စာအုပ်ဖြစ်သဖြင့် ပြောင်းလဲချက်များကို ပြင်ဆင်ချက်နှင့်အတူ ပြန်လည်ရိုက်နှိပ်ဖြန့်ချိလိုက်ပါသည်။

ဝန်ထမ်းများအနေနှင့် အမှထမ်းများ အမြဲလိုက်နာရန် အမိန့်လက်စွဲစာအုပ်ပါ လုပ်ငန်းတာဝန်များ၊ စည်းကမ်းချက်များ၊ သတ်မှတ်ချက်များကို ဆည်းပူးလိုက်နာပြီး၊ လုပ်ငန်းခွင်တွင် လက်စွဲအဖြစ် အသုံးပြုသွားနိုင်မည်ဟု မျှော်လင့်ရပါသည်။



(ရှုမောင်)

အထွေထွေမန်နေဂျာ (သစ်ထုတ်ရေး)

ပြင်ဆင်ချက်

စဉ်	ယွင်အခေါ်အဝေါ်	ယွှအခေါ်အဝေါ်
၁	ပြည်ထောင်စုမြန်မာနိုင်ငံသစ်လုပ်ငန်းအဖွဲ့ (STATE TIMBER BOARD)	မြန်မာ့သစ်လုပ်ငန်း (MYANMA TIMBER ENTERPRISE)
၂	လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ(လအက)	အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
၃	သစ်ထုတ်ရေး/ဖောင်ဖွဲ့ရေးခရိုင်	သစ်ထုတ်ရေး/ဖောင်ဖွဲ့ရေးဒေသ
၄	မူး-သစ်ထုတ်ရေးခရိုင်	ရွှေဘိုသစ်ထုတ်ရေးဒေသ
၅	မတ္တရာသစ်ထုတ်ရေးခရိုင်	ပြင်ဦးလွင်သစ်ထုတ်ရေးဒေသ
၆	ကင်းတပ် " "	မော်လိုက်အရှေ့သစ်ထုတ်ရေးဒေသ
၇	မြစ်သာ " "	မော်လိုက်အနောက်သစ်ထုတ်ရေးဒေသ
၈	ယော " "	ပခုက္ကူသစ်ထုတ်ရေးဒေသ
၉	ရမည်းသင်း " "	ပျဉ်းမနား(မြောက်)သစ်ထုတ်ရေးဒေသ
၁၀	ပျဉ်းမနား " "	ပျဉ်းမနား(တောင်)သစ်ထုတ်ရေးဒေသ
၁၁	ပဲခူးခရိုင် " "	ပဲခူးတောင်သစ်ထုတ်ရေးဒေသ
၁၂	တောင်ငူအရှေ့ " "	တောင်ငူမြောက်/တောင်ငူတောင်သစ်ထုတ်ရေးဒေသ
၁၃	မိတ္ထီလာ " "	တောင်တွင်းကြီးသစ်ထုတ်ရေးဒေသ
၁၄	မော်လမြိုင် " "	မွန်ပြည်နယ်သစ်ထုတ်ရေးဒေသ
၁၅	သစ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ	ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့သစ်လုပ်ငန်း
၁၆	သစ်တောမင်းကြီးချုပ်	ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန
၁၇	ဒါရိုက်တာ(သစ်ထုတ်ရေး)	အထွေထွေမန်နေဂျာ (သစ်ထုတ်ရေး)
၁၈	" (ရောင်းစက်)	{ " " (ပြည်တွင်းရောင်းစက်)
		{ " " (ပြည်ပရောင်းစက်)
၁၉	ငွေစာရင်းအရာရှိချုပ်	အထွေထွေမန်နေဂျာ (ဘဏ္ဍာရေး)
၂၀	အင်ဂျင်နီယာချုပ်	" " (အင်ဂျင်နီယာ)
၂၁	ဒု-ဒါရိုက်တာ	ဒုတိယအထွေထွေမန်နေဂျာ
၂၂	ဒု-လက်ထောက်မန်နေဂျာ	သစ်အုပ်ကြီး
၂၃	လက်ထောက်အင်ဂျင်နီယာ	လက်ထောက်မန်နေဂျာ(အင်ဂျင်နီယာ)
၂၄	ဒုလက်ထောက်အင်ဂျင်နီယာ	အငယ်တန်းလက်ထောက်(အင်ဂျင်နီယာ)
၂၅	ကြီးကြပ်ရေးမှူး	ယန္တရားမောင်း (၂)
၂၆	ယာဉ်မောင်းခေါင်းဆောင်	ယာဉ်မောင်း (၂) (သစ်တိုက်)

ပြင်ဆင်ချက်

	<u>ယခင်အခေါ်အဝေါ်</u>	<u>ယခုအခေါ်အဝေါ်</u>
၂၇။	အော်ပရေတာအဆင့် (၁)	ယန္တရားမောင်း (၃)
၂၈။	" (၂)	" (၄)
၂၉။	" (၃)	" (၅)
၃၀။	" (၄)	" ✖
၃၁။	ယာဉ်မောင်းအဆင့် (၁)	ယာဉ်မောင်း (၂)
၃၂။	" (၂)	" (၃)
၃၃။	" (၃)	" (၄)
၃၄။	" (၄)	" (၅)
၃၅။	စက်ပြင်အဆင့် (၁)	ယာဉ်မောင်းစက်ပြင် (၂)
၃၆။	" (၂)	" (၃)
၃၇။	Turner (၁)	စက်ကိုင် (၂)
၃၈။	" (၃)	" (၃)
၃၉။	Welder (I)	ဂဟေ (၂)
၄၀။	" (II)	ဂဟေ (၃)
၄၁။	ဒု-အလုပ်ရုံအုပ်	လက်ထောက်ဖိုမင်
၄၂။	အလုပ်ရုံအုပ်	ဖိုမင်

* အခဏ်း (၁၃) ။ “သစ်မာထုတ်ယူရာတွင် လိုက်နာရန် အချက်များ” - အခဏ်းတွင် သစ်အမျိုးအစားနှင့် အုပ်စုခွဲခြားခြင်းကို - ယွလက်ရှိ ခွဲခြားသတ်မှတ်ချက်အတိုင်း ပြင်ဆင်ပြုစုထားပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ သစ်လုပ်ငန်း အဖွဲ့၊

(သစ်ထုတ်ရေးဌာန) ။

အမှုထမ်းများ အမြဲလိုက်နာရန်-အမိန့်လက်စွဲ၊

၁။ သစ်ထုတ်ရေးဌာနခွဲသည် နိုင်ငံ၏ အဓိက စီးပွားရေးကဏ္ဍပိုင်းကို တာဝန်ယူ ထမ်းဆောင်နေရသော မြန်မာနိုင်ငံ သစ်လုပ်ငန်း အဖွဲ့၏ အခြေခံ ဌာနခွဲ တခု ဖြစ် ပေသည်။

၂။ အဖွဲ့၏ အခြေခံ ဌာနခွဲတွင် အဓိက တာဝန်များကို တာဝန်ယူ ထမ်းဆောင် လျက် ရှိနေကြသော သစ်ထုတ်ရေး-ဖေါင်ဖွဲ့ရေး-ယန္တရားဆိုင်ရာ အဆင့်ဆင့် ဝန်ထမ်း အားလုံးသည် မိမိတို့၏ တာဝန်ယူ ထမ်းဆောင် လုပ်ကိုင်ကြရမည့် တာဝန် - ဝတ္တရား များကို၎င်း၊ လုပ်ငန်းပိုင်းဆိုင်ရာများကို၎င်း၊ စံနစ်တကျ-နိုင်နင်း-ကျွမ်းကျင်နားလည် သဘောပေါက်ထားကြမှသာလျှင် အမှားအယွင်း- အလေအလွင့်- အဆိုး အရှုံးများ နည်းပါး၍ အောင်မြင်စွာ အကောင်အထည် ဖော်သွားနိုင်ကြမည် ဖြစ်ပေသည်။

၃။ မြန်မာနိုင်ငံ သစ်လုပ်ငန်းအဖွဲ့ အဖြစ် စတင်ဖွဲ့စည်း အကောင်အထည်ဖော် ခဲ့သည့် (၁၉၄၇) ခုနှစ်မှ စ၍ အဖွဲ့၏ အခြေခံ ဌာနခွဲ အနေဖြင့် အဓိက လုပ်ငန်း တာဝန်များကို ထမ်းဆောင်လာခဲ့ကြရာတွင် သစ်ထုတ်ရေး-ဖေါင်ဖွဲ့ရေး-ယန္တရားဆိုင်ရာ ချောင်းခေါင်းမှ သည်နယ်တာဝန်ခံ လက်ထောက် မန်နေဂျာများ အထိ အဆင့်ဆင့် သော ဝန်ထမ်းများအတွက် တာဝန် ဝတ္တရားများနှင့် လုပ်ငန်းပိုင်း ဆိုင်ရာ များကို “သစ်ထုတ်ရေးလက်စွဲ” (State Timber Board Extraction Manual) စာအုပ်၊ ၁၉၅၇-ခုနှစ်မှ စတင်ထုတ်ပြန်ခဲ့သော ဌာနဆိုင်ရာ ညွှန်ကြားလွှာများဖြင့်အခါအား လျော်စွာ ပြဋ္ဌာန်း သတ်မှတ်ပေးခဲ့သော်လည်း စံနစ်တကျ သီးခြား စာအုပ် အဖြစ် ပြဋ္ဌာန်း ရိုက်နှိပ်ထုတ်ဝေနိုင်ခြင်း မရှိခဲ့သေးပေ။

၄။ အဖွဲ့၏ အခြေခံ ဌာနခွဲမှ အဓိက လုပ်ငန်း တာဝန် များကို ထမ်းဆောင် အကောင် အထည်ဖော်လျက် ရှိနေကြသော သစ်ထုတ်ရေး- ဖေါင်ဖွဲ့ရေး - ယန္တရား ဝန်ထမ်းအဆင့် အားလုံးအတွက် တိကျသော တာဝန် ဝတ္တရားများနှင့် လုပ်ငန်းပိုင်း ဆိုင်ရာ တိကျသော ပြဋ္ဌာန်းချက်များ သီးခြားထုတ်ပြန်-ပြဋ္ဌာန်းထားရှိရန် အထူးပင် လိုအပ်လှပေသည်။

၅။ ထို့ကြောင့် သစ်ထုတ်ရေး ဌာနခွဲ လက်အောက်ရှိ အမှုထမ်း အားလုံးသည် မိမိ၏ တာဝန် ဝတ္တရားများနှင့် လုပ်ငန်းပိုင်းဆိုင်ရာများကို ကျွမ်းကျင်နိုင်နင်းစွာဖြင့် စံနစ်တကျလိုက်နာ ဆောင်ရွက်နိုင်ကြစေရန် အတွက် ဤ “အမှုထမ်းများ အမြဲလိုက် နာရန် အမိန့်လက်စွဲ” စာအုပ်ကို အချိန်များစွာယူ၍ ပြုစု ထုတ်ပြန်လိုက်ရ ပေသည်။

၆။ ဤ “အမှုထမ်းများ အမြဲ လိုက်နာရန်- အမိန့်လက်စွဲ” စာအုပ်ကို အဆင့် အတန်းအားလုံးအတွက် ဖြန့်ဝေပေးမည် ဖြစ်၍ မိမိနှင့် အမြဲ ဆောင်ထားကာ မပြတ် လေ့လာ လိုက်နာဆောင်ရွက်- အကောင်အထည် ဖော်သွားကြရမည် ဖြစ်ပါသည်။ ဤသို့အားဖြင့် အရည်အသွေးမို့သော ဝန်ထမ်းကောင်းများအဆင့်သို့ တိုးမြှင့်လာကြ လိမ့်မည်ဟု အထူးပင် ယုံကြည်မိပေသည်။

၇။ ဤ “အမှုထမ်းများ အမြဲ လိုက်နာရန်- အမိန့်လက်စွဲ” စာအုပ် ဖြစ်မြောက် ရေးအတွက် အစ-အဆုံး အဘက်ဘက်မှ အကူ အညီ ပေးခဲ့ကြသော ဒု-ဒါရိုက်တာ (စီမံကိန်းနှင့် သစ်ထုတ်ရေး) များကို၎င်း၊ က န ဦး စာအုပ် အကြမ်း ပြုစုပေးသူ ဦးစောလှိုင်(ဒု-ဒါရိုက်တာ သစ်ထုတ်ရေး)အား၎င်း၊ မန်နေဂျာ(ရုံးထိုင်) ဦးကျော်ခင် နှင့် မန်နေဂျာ(သစ်ထုတ်ရေး/ ဖေါင်ပွဲရေး/ ယန္တရား)များ ကို၎င်း၊ လက်ထောက် မန်နေဂျာ(သစ်ထုတ်ရေး)ဦးကျော်ထွန်းနှင့် အဖွဲ့အား၎င်း၊ ဌာနချုပ်ရုံးအဖွဲ့အား၎င်း၊ မှတ်တမ်းတင် အပ်ပါကြောင်း။

ပုံ/-ဗိုလ်မှူးခင်မောင်ကြီး (သလဖ/၀၀၀၀၁)
ဒါရိုက်တာ(သစ်ထုတ်ရေး)

နေ့စွဲ၊ ၁၉၇၀-ခု၊ ဒီဇင်ဘာလ(၁၀)ရက်။
၁၃၃၂-ခု၊ နှစ်ထွက်ထွန်း (၁၂)ရက်။

o o o

မ ဝ တိ က ဝ

အပိုင်း ၁။ အခန်း ၁။ အထွေထွေ။

နယ်သတ်မှတ်ခြင်း။	၁	၁
နယ်တာဝန်ခံ၏ယေဘုယျဝတ္တရား။	၂	-
အမှုထမ်းများအတွက် သာမန် သတ်မှတ်ထားရှိအပ်သော ဝတ္တရားများ။	၃	၃

အခန်း ၂။

လုပ်ငန်းခွင်စည်းကမ်းနှင့် လုပ်နည်း လုပ်ဟန်များ။

လက်အောက်အမှုထမ်းများ စာပေးစာယူ။	၄	၁၁
ခွင့်မရဘဲသတ်မှတ်ထားသော ဒေသမှထွက်ခွာသွားခြင်း။	၅	-
သာမန်ဖြစ်တတ်သောရောဂါဝေဒနာနှင့် ဆေးကုသခြင်း။	၆	၁၂
ပြင်းထန်သောရောဂါဝေဒနာများအတွက်ကုသခြင်း။	၇	-
ကျန်းမာ၍အလုပ်ပြန်ဝင်ရာတွင်ဆေးလက်မှတ် တင်ပြရမည်။	၈	-
ခွင့်တောင်းခံခြင်း။	၉	-
ခွင့်ပြန်လည်ဝင်ခြင်းနှင့်ဆက်လက်ခံစားခြင်း။	၁၀	-
ခွင့်ရက်များကိုရုံးပိတ်ရက်နှင့်တွဲခြင်း။	၁၁	၁၃
အလုပ်မှနှုတ်ထွက်ခွင့်။	၁၂	-
အလုပ်မှ နှုတ်ထွက်-ရပ်စဲ-ထုတ်ပယ်သောဝန်ထမ်းများ၏ ပုဂ္ဂလိကပစ္စည်းများ။	၁၃	-
ပြစ်မှုများ။	၁၄	-
အမှုထမ်းများအားတရားရုံးမှသမ္မာန်စာ ထုတ်ဆင်ခြင်း။	၁၅	၁၄
အမှုထမ်းများ၏ အစမ်းခန့်ကာလ။	၁၆	-
ကိုယ်ပိုင်အမှတ်များ သတ်မှတ်ခြင်း။	၁၇	၁၅
အမှုထမ်းများ ရာထူးတိုးတက်ပေးရန် အရည်အချင်းများ။	၁၈	-
အမြဲနေရပ်နှင့် ဘိနယ်များ။	၁၉	၂၅
အမြဲနေရပ်နှင့် ဘိနယ်သွား/ပြန်ခွင့်။	၂၀	-
အခြားဌာနများနှင့် ဆက်သွယ်ခြင်း၊ ကူညီခြင်း။	၂၁	၂၆

မာ တိ ကာ

အခဏ်း - ၃ ။

နေ့စဉ်မှတ်တမ်း များ ။

ဒု-လက်ထောက် မန်နေဂျာနှင့် သစ်အုပ်များ၏ နေ့စဉ်မှတ်တမ်း။	၂၂	-
သစ်အုပ်မှအပကျန်အမှုထမ်းများ၏နေ့စဉ်မှတ်တမ်း။	၂၃	၂၈
နေ့စဉ်မှတ်တမ်းစာအုပ်တွင် လုပ်ဆောင်ရန်အမိန့် ရေးသွင်းခြင်း။	၂၄	-
နေ့စဉ်မှတ်တမ်းစာရွက်များဆုတ်ခြင်း၊ဖျက်ခြင်း။	၂၅	-
နေ့စဉ်မှတ်တမ်းတွင်ထပ်ဆင့်မှတ်ချက်များရေးသွင်းခြင်း။	၂၆	၂၉
ကုန်ဆုံးသော နေ့စဉ်မှတ်တမ်းစာအုပ်များ။	၂၇	-

အခဏ်း- ၄ ။

သစ်ထုတ်ရန်လိုသောပဏာမပြင်ဆင်မှုများ ။

သင်းသတ်ပြီးအကွက်များ၏ဖြေပုံနှင့် သင်းသတ်ပုတ်စာအုပ်။	၂၈	-
အကွက်နှင့်ကွင်း-စာတွဲများဖွင့်လှစ်ထားရှိခြင်းနှင့် ပုံစံ(ဂ)ရေးသွင်းခြင်း။	၂၉	-
သင်းသတ်ပြီးအကွက်နှင့်ကွင်းများ-ကွင်းနင်း- သစ်ထုတ်စီမံကိန်းအစီရင်ခံစာများ ရေးသားရန်စီစဉ်ခြင်း။	၃၀	၃၀
ကွင်းနင်း၍ ကွင်းနင်းအစီရင်ခံစာ ရေးသွင်းခြင်း၊ ပုံစံ(က-ဂ) ။	၃၁	-
အကွက်နှင့်ကွင်းများအတွက်သစ်ထုတ်ခ-ဈေးနှုန်းများ သတ်မှတ်ခြင်း။	၃၂	၃၁
သစ်ထုတ်မည့် အကွက်များအတွက် ပုံစံ(ကက)ပြုစုတင်ပြခြင်း။	၃၃	၃၂
ပုံစံ (ကက)တွင်ပါဝင်ရန် အချက်များ။	၃၄	-
(ပုံစံကဂ)ပြုပြင်ရာတွင် တန်ချိန်ခန့်မှန်းခြင်း။	၃၅	၃၃
တိုင်းဆိပ်(M.P)၊အပ်ဆိပ်(D.P)သတ်မှတ်ရွေးချယ်ခြင်း။	၃၆	၃၄
သစ်ထုတ်အင်အားခန့်မှန်းခြင်း။	၃၇	-
သစ်ထုတ်လုပ်ငန်းမစမီ ကြိုတင်လုပ်ဆောင်ရန်လုပ်ငန်း များဆောင်ရွက်ခြင်း။	၃၈	၃၅
သစ်မျှောချောင်းများရှင်းခြင်းနှင့်ပြုပြင်ခြင်း။	၃၉	-
ချောင်းရှင်း ချောင်းထွင်ရာမှရရှိသောအဘိုး တန် သစ် များ။	၄၀	၃၆

မာ တိ ကာ

အခဏ်း · ၅။

ကျွန်းပင် ထောင်များ စတင်ခုတ်လှဲခြင်းနှင့် ပိုင်းဖြတ်ခြင်း။

ခုတ်လှဲမိန့်-ထုတ်ပေးခြင်း။

တိုင်းဆိပ်နှင့် ဝေးသော ပင်ထောင်များကိုစတင်

ခုတ်လှဲခွင့်ပြုခြင်း။

၄၂

၃၇

အဖွဲ့ဆင်သမားများ (သို့မဟုတ်) လစားအလုပ်သမား

များဖြင့်သစ်ခုတ်လှဲခြင်း။

၄၃

-

ပင်ထောင်ခုတ်လှဲခြင်း။

၄၄

-

သစ်ဖြတ်ပိုင်းပေးခြင်းနှင့် အတိုင်းအထွာ ပမာဏ။

၄၅

၄၀

တောတွင်းသစ်ပယ်ခြင်း၊ ဆုံပိုင်းခြင်းနှင့်

သစ်ဖြတ်ခြင်း။

၄၆

-

ဖြတ်ပိုင်းပေးရာတွင် ယူဆောင်သွားရမည့်

ကိရိယာတန်ဆာများ။

၄၇

-

ဖြတ်ပိုင်းမပေးမှီစစ်ဆေးကြည့်ရှုခြင်း။

၄၈

၄၁

စည်းကမ်းမညီညွတ်၊ ပေါ့ဆစွာ ခုတ်လှဲမှုနှင့်ပျက်စီး

သောကျွန်းနှင့်အဘိုးတန်သစ်ပင်ပျက်စီးခြင်းများ

အရေးယူရန်။

၄၉

၄၂

ကျွန်းမှတပါး သစ်တောဌာနခွဲက တားမြစ်သော

အဘိုးတန်အပင်များ။

၅၀

-

ဖြတ်ပိုင်းပေးခြင်းမပြုမှီအရင်းပိုင်း-ဆုံပိုင်း

ရန်လို/မလို ကြည့်ရမည်။

၅၁

၄၃

ဖြတ်ပိုင်းပေးရာတွင်အဓိကလိုက်နာရန်အချက်များ။

၅၂

-

ဖြတ်ပိုင်းတံဆိပ်ရိုက်ခြင်း။

၅၃

၄၇

ပယ်ပင်များတံဆိပ်ရိုက်ခြင်း။

၅၄

၄၈

မတ်တတ်ပယ်ခွင့်။

၅၅

၄၉

အော်လဲနတ်သတ်များအားဖြတ်ပိုင်းပေးခြင်း။

၅၆

-

သစ်စိုများတံဆိပ်ရိုက်ခြင်း။

၅၇

-

မဲစင်းသစ်များရှေးချယ်မှတ်သားထားခြင်း။

၅၈

-

ဖြတ်ပိုင်းအတည်ပြုတံဆိပ်များရိုက်ခတ်ပြီးနောက်

ဖြတ်ပိုင်းပေးမှတ်စုစာအုပ်ပုံစံ(ခ)တွင် ရေး

သွင်းခြင်း။

၅၉

၅၀

မာ တိ ကာ

ပယ်သောသစ်နှင့်ဆုံပိုင်း၊ အဖျားကျန်များအတွက် မှတ်ချက်နှင့် မှတ်စုများ ရေးသွင်းခြင်း။	၆၀	၅၁
လုပ်ဆောင်ရန် လုပ်ငန်းများ ညွှန်ကြား၍ မှတ်စု တွင် မှတ်သားပြန်လည်စစ်ဆေးခြင်း။	၆၁	-
သစ်လုံးဖြတ်တောက်ရာတွင်လိုက်နာရမည့်စည်းကမ်း များ။	၆၂	-
ဖြတ်ပြီးသစ်များစစ်ဆေး၍ ဆွဲခွင့်ပြုတံဆိပ်ရိုက်ခြင်း။	၆၃	၅၂

အခန်း - ၆ ။

သစ် များ ထုတ် ယူ ခြင်း။

ဖြတ်တောက်စစ်ဆေးပြီးသစ်များ အမြန်ဆွဲထုတ်ရန်။	၆၄	၅၄
သစ်ထုတ်ရာတွင် လိုက်နာရမည့်ယေဘုယျစည်း ကမ်းများ။	၆၅	-
အဖွဲ့ဆင်/ယန္တရားများဖြင့်သစ်ဆွဲရာတွင်ဆောင် ရွက်ရန်။	၆၆	၅၅
ဆင်ပိုင်/ကျွဲပိုင်များ၏သစ်ထုတ်လုပ်ငန်း ကြီးကြပ်ခြင်း။	၆၇	၅၆
ကဲ့ပုံများသို့ဆွဲထုတ်ခြင်းနှင့်တကျော့စီဆွဲထုတ်ခြင်း။	၆၈	-
ထိပ်မဲ့ခြင်းနှင့်လူးခေါင်းခုတ်ခြင်း။	၆၉	-
ငုတ်ထုတ်ရာတွင် ကလေးငယ်သော ဆင်မနှင့် ဆင်အိုများမပါဝင်ရ။	၇၀	၅၇
စက်သီး/စက်ကြီးအသုံးပြုခြင်း။	၇၁	-

အခန်း - ၇ ။

ထုတ်ယူပြီးသောသစ်များ တိုင်း/သိမ်းလက်ခံခြင်း။

သတ်မှတ်ထားသော တိုင်းဆိပ်/အပ်ဆိပ်တို့တွင် သစ်များတိုင်း/သိမ်း လက်ခံခြင်း။	၇၂	၆၂
သစ်တိုင်း/သိမ်း လက်ခံခြင်းကို သာမန်အား ဖြင့် နယ်တာဝန်ခံများသာ ဆောင်ရွက်ရမည်။ အထူး ခွင့်ပြုချက်ရမှသာ သစ်အုပ်များကတိုင်း/ သိမ်းလက်ခံရမည်။	၇၃	-
တိုင်း/သိမ်းလက်ခံသစ်များ-ကမ်းပုံခြင်းနှင့် ချောင်းချခြင်း။	၇၄	-

မာ တိ ကာ

မျှောချောင်းတွင် သစ်ချရာ၌ လိုက်နာရန်အချက်များ။	၇၅	
တိုင်းဆိပ်၊ အပ်ဆိပ်တွင်သစ်များစံနစ်တကျထား ရှိခြင်း။	၇၆	
သစ်များတိုင်း / သိမ်းလက်ခံရန်ပြင်ဆင်ထား ရမည့် စည်ကမ်းများ။	၇၇	၆၄
သစ်များတိုင်း / သိမ်းလက်ခံခြင်းနှင့်ပတ်သက် သည့်လိုက်နာရန်အချက်များ။	၇၈	၆၅
သစ်များဆွဲလမ်း၊ တိုင်းဆိပ်၊ အပ်ဆိပ်များတွင် မပယ်ရာဆုံပိုင်းရာမဖြတ်ရ။	၇၉	၆၈
သစ်များကိုတိုင်းယူလက်ခံပြီးနောက် တိုင်း စာရင်းပေးပို့ခြင်း။	၈၀	-

အခမ်း - ဂ။

ရေလိုက်-သစ်အောင်းခြင်းနှင့်ရေကျန်ကောက်ယူခြင်း။

အဖွဲ့ဆင်နှင့်ပုဂ္ဂလိကအငှားဆင်များ ချောင်း သီးခြားရေလိုက်စေခြင်း။	၈၁	၆၈
ချောင်း ရေကြီးပြီးတိုင်း ရေလိုက်ရခြင်း။	၈၂	၆၉
လက်တက်၊ ရေလဲစသည်အတွင်း ဝင်ရောက်သော သစ်များ သေချာစွာရှာဖွေရမည်။	၈၃	-
နယ်တာဝန်ခံများရေလိုက်၊ သစ်အောင်းလုပ်ငန်း စစ်ဆေးရန်။	၈၄	-
မိုးကုန်သောအချိန်-ရေလိုက်အဖွဲ့၏လုပ်ငန်း။	၈၅	-
ရေလိုက်အဖွဲ့၏အခြား လုပ်ငန်းဆောင်တာများ။	၈၆	၇၀
ရေကျန်သစ်(Neap.)။	၈၇	-
ရေကျန်ကောက်ယူရန် အပိုင်း အခြား ပြုလုပ်ခြင်း။	၈၈	၇၁
ရေကျန်ကောက်-အမှတ်စဉ် ထိုးနည်း။	၈၉	-
ရေကျန်ကောက်ယူပြီးမှ အပ်ဆိပ်သို့ မေလ မကုန်မီ ရောက်သောသစ်များ။	၉၀	၇၂
ရေကျန်သစ်များ တိုင်းရန် သီးခြားညွှန်ကြား ချက်ရှိရမည်။	၉၁	-
ရေကျန်သစ် ပြသောမြေပုံ။	၉၂	-
ရေကျန်စာရင်းနှင့် မြေပုံပေးပို့ ရန်ကာလ။	၉၃	-

မာ တိ ကာ

အခန်း - ၉။

သစ်လုံးများ မီးရထားတင်ပို့ခြင်းနှင့် ဘူတာသစ်ဆိပ်များ။

ဘူတာရောက်သစ်များကိုသစ်ထုတ်ရေးခရိုင် များမှ ထွက်သစ်ဟု သတ်မှတ်ရမည်။	၉၄	၇၃
ပုံစံ(ကဏ)ဖွင့်လှစ်၍ အဝင်အထွက်စာရင်းများ ပြသခြင်း။	၉၅	-
သစ်လုံးမှတ်ပုံတင်စာရင်းထားရှိခြင်း။	၉၆	-
ဘူတာသစ်ဆိပ်တာဝန်ကျအမှုထမ်း၏လုပ်ငန်း ဝတ္တရားများ။	၉၇	-
မီးရထားတင်ပြီးလျှင် တန်ဆာ-မျောစာ တိုင်း စာရင်းများအမြန်ပို့ ရမည်။	၉၈	၇၄
တွဲတင်ပြီး သစ်များစစ်ဆေးခြင်း။	၉၉	-
မျောစာနှင့်တိုင်းစာရင်းတို့တွင်စုံလင်စွာရေး သွင်းရမည်။	၁၀၀	၇၅
မီးရထားတွဲ-သစ်တင်ရာတွင် လိုက်နာရန်။	၁၀၁	-
ရောက်ရှိသောတွဲအား အမြန်ဆုံး သစ်တင်ရမည်။	၁၀၂	-

အခန်း - ၁၀

ဖေလင်ဖွဲ့ရေးနှင့် မြစ်မ သစ်ဆိပ်များထိန်းသိမ်းရေး။

မန္တလေး(ဖေလင်ဖွဲ့ရေး)ခရိုင်မှ တာဝန်ယူ ဖေလင်ဖွဲ့ထိန်းသိမ်းပို့ ဆောင်ရသောသစ်များ။	၁၀၃	၇၅
ချင်းတွင်း(ဖေလင်ဖွဲ့ရေး)ခရိုင်မှ တာဝန်ယူ ဖေလင်ဖွဲ့ထိန်းသိမ်းပို့ ဆောင်ရသောသစ်များ။	၁၀၄	၇၆
စစ်တောင်း(ဖေလင်ဖွဲ့ရေး)ခရိုင်မှ တာဝန်ယူ ဖေလင်ဖွဲ့ထိန်းသိမ်းပို့ ဆောင်ရသောသစ်များ။	၁၀၅	၇၇
ဧရာဝတီ(ဖေလင်ဖွဲ့ရေး)ခရိုင်မှတာဝန်ယူ ဖေလင်ဖွဲ့ထိန်းသိမ်းပို့ ဆောင်ရသောသစ်များ။	၁၀၆	-
သာယာဝတီ(သစ်ထုတ်ရေး)ခရိုင်မှတာဝန်ယူ ထိန်းသိမ်း ပို့ ဆောင်ရသော သစ်များ။	၁၀၇	၇၈
ပဲခူး (သစ်ထုတ်ရေး) ခရိုင်မှတာဝန်ယူထိန်း သိမ်းပို့ ဆောင်ရသောသစ်များ။	၁၀၈	-

မာ တိ ကာ

မော်လမြိုင် (သစ်ထုတ်ရေး)ခရိုင်မှ တာဝန်ယူ ထိန်းသိမ်းပို့ ဆောင်ရသောသစ်များ။		
သစ်ဖမ်း သစ်ဆယ် ဖေါင်ဖွဲ့ သစ်ဆိပ်များ။		
သစ်ဆိပ်တိုင်း သစ်ဝင်-သစ်ထွက်စာရင်း ပုံစံ(ကဏ)ထားရှိပြုစုရေး။	၁၁၁	-
သစ်ဆိပ်တွင်ဖမ်းဆီးရမိသောသစ်များ သစ်ဆိပ် တံဆိပ်ရိုက်ခြင်း။	၁၁၂	-
သစ်ဆိပ် တံဆိပ်များ။	၁၁၃	-
ဆယ်ယူဖမ်းဆီးရရှိသောသစ်များခွဲခြား စာရင်းပြုခြင်း။	၁၁၄	-
သစ်ဆယ်ခြင်းနှင့် သစ်ဖမ်းစုဆောင်းခြင်း။	၁၁၅	၈၀
သစ်ဆယ်-သစ်ဖမ်းခများရှင်းပေးခြင်း၊ စာရင်းကိုက်ညီရခြင်း။	၁၁၆	-
သစ်တောအခွန် တိုင်းသော ဖေါင်ဖွဲ့သစ်ဆိပ်များ သို့ စာရင်းပို့ ဆောင်ခြင်း။	၁၁၇	-
သစ်များဖေါင်ဖွဲ့ထားရှိခြင်း။	၁၁၈	-
သစ်ဖေါင်များစောင့်ထိန်းခြင်းနှင့်အလုပ်သမား များတာဝန်။	၁၁၉	၈၁
ခိုးယူလုယက်ခြင်းခံရသောသစ်များအတွက် ဆောင်ရွက်ရန်။	၁၂၀	-
ဖေါင်ဖွဲ့ပြီးသစ်များ၊သစ်တော အခွန် တိုင်းထွာခြင်း နှင့်လိုအပ်သောအလုပ်သမားများ။	၁၂၁	-
ဖေါင်ဖွဲ့ပစ္စည်းများထုတ်ပေးခြင်း။	၁၂၂	-
ဖေါင်ပို့ ဆောင်ခြင်းနှင့်ဖေါင်ဖွဲ့/ဖေါင်ပို့ အလုပ် သမားများ။	၁၂၃	၈၂
ပို့ ဆောင်သောဖေါင်များအတွက်စာရင်းများ။	၁၂၄	-
ဖေါင်များလမ်းခရီးစစ်ဆေးခြင်းနှင့် အစီရင်ခံခြင်း။	၁၂၅	-

အခင်း- ၁၁။

သစ်ထုတ်ရေးနှင့်ပတ်သက်သော အထွေထွေလုပ်ငန်းများ။		
ကွဲအက်ကြောင်းပါရှိ ဆိုပိုင်းရန်မသင့်သောသစ် များ ဖါးတွယ်ခြင်း။	၁၂၆	၈၃

မာ တိ ကာ

သစ်များ မီးတားကာကွယ်ခြင်း။	၁၂၇	၈၄
မီးတားကာကွယ်ရာတွင် ဆောင်ရွက်ရန်များ။	၁၂၈	၈၅
မီးတားကာကွယ်ရန် အလုပ်သမားများခန့်ထားခြင်း။	၁၂၉	၈၆
မီးစောင့်အလုပ်သမားများ၏ တာဝန်ဝတ္တရား။	၁၃၀	-
အဖွဲ့သစ်များ မီးလောင်ကျွမ်းရာတွင် လိုက်နာဆောင်ရွက်ရန်။	၁၃၁	၈၇
ရေကျန်သစ်များ ခိုးယူခြင်းမှ ကာကွယ်ခြင်း။	၁၃၂	.
ရေကျန်သစ်များနှင့်ရေမျောသစ်များ ခိုးယူခြင်းအတွက်အရေးယူဆောင်ရွက်ရန်	၁၃၃	၈၈
နယ်အတွင်းရောင်းချသော သစ်များအား စာရင်းပြုခြင်း။	၁၃၄	-
သစ်လုံးများ ကြယ်အတန်းအစား ခွဲခြားရာတွင် လိုက်နာရန်။	၁၃၅	-
သစ်ထုတ်ရေးစခန်းနှင့်ဗိုလ်တဲနေရာများရွေးချယ်ခြင်းနှင့်ဆောက်လုပ်ခြင်း။	၁၃၆	၉၀
မိုးကာတဲနေရာရွေးချယ် တဲထိုးခြင်း။	၁၃၇	၉၁
အလုပ်သမား-အမှုထမ်းများထိခိုက်ဒဏ်ရာရခြင်းနှင့်သေသုံးခြင်း။	၁၃၈	၉၂

အခန်း- ၁၂။

အဖွဲ့ပိုင်ပစ္စည်းများထုတ်ပေးခြင်းနှင့်ထိန်းသိမ်းခြင်း။

အဖွဲ့မှထုတ်ပေးထားသောပစ္စည်း ကိရိယာ၊ တန်ဆာပလာများသုံးစွဲခြင်း။	၁၃၉	၉၂
ထုတ်ပေးထားသောအဖွဲ့ပိုင်ပစ္စည်းများစာရင်းထားရှိခြင်း။	၁၄၀	၉၃
ပစ္စည်း တန်ဆာပလာများကိုအနည်းဆုံးတနှစ် (၂)ကြိမ်စစ်ဆေးရမည်။	၁၄၁	-
ဟောင်းနွမ်းသော ပစ္စည်း ကိရိယာများလဲလှယ်ထုတ်ပေးခြင်း။	၁၄၂	.
အစားထိုးလဲလှယ်ပေးသောပစ္စည်း ကိရိယာတန်ဆာပလာများ။	၁၄၃	၉၄
နယ်ဂိုဒေါင်ထိန်းသိမ်းရန်အမှုထမ်း။	၁၄၄	-

မာ တိ ကာ

ဂိုဒေါင်တာဝန်ခံအမှုထမ်း၏ ယေဘုယျဝတ္တရားနှင့် တာဝန်။	၁၄၅	၉၄
ပစ္စည်းဂိုဒေါင်နှင့်ပတ်သက်၍နယ်တာဝန်ခံ၏ဝတ္တရား။	၁၄၆	
အတိုင်းအထွာ မတူသောပစ္စည်းမျိုးတူများ။	၁၄၇	-
တန်ဖိုးမတူသောပစ္စည်းများ။	၁၄၈	၉၅
အဖွဲ့ဝန်ထမ်းများစားကုန်သေဘက်ကုန်ထုတ်ပေး ရောင်းချသောအခါ မူလတန်ဖိုးအတိုင်း ရောင်း ချရမည်။	၁၄၉	-
အဖွဲ့ပိုင် ပစ္စည်းများ ပျက်စီးပျောက်ရှုဆုံးရှုံးခြင်း။	၁၅၀	-
စာရင်းကိုင်ချုပ်၏ညွှန်ကြားချက်-စာအုပ်ပါ အတိုင်းလိုက်နာရမည်။	၁၅၁	-

အခန်း-၁၃။

သစ်မာထုတ်ယူရာတွင် လိုက်နာရန်အချက်များ။

သစ်အမျိုးအစားနှင့် အုပ်စုခွဲခြားခြင်းများ။	၁၅၂	၉၆
ထုတ်ယူရန်သစ်နှင့်မထုတ်ဘဲချန်ထားခဲ့ရန် အမျိုးအစားများ။	၁၅၃	၉၇
ခုတ်လှဲရာတွင်လိုက်နာရန်အချက်များ။	၁၅၄	-
သစ်မာဖြတ်ပိုင်းပေးရာတွင် လိုက်နာရန်အချက်များ။	၁၅၅	-
သစ်မာသစ်လုံးများအတွက်ဖြတ်ပိုင်းပေးသင့် သောအလျား။	၁၅၆	၉၈
ဇလီဖါးထုတ်သောအကွက်များအတွက် ဖြတ်ပိုင်း ပေးရန်အလျား။	၁၅၇	၉၉
သစ်မာများဖြတ်တောက်ရာတွင်လိုက်နာရမည့် စည်းကမ်းများ။	၁၅၈	-
ငုတ်နှင့်ဖြတ်တောက်ပြီးသစ်များကံဆိပ်ရှိခြင်း။	၁၅၉	-
သစ်မာများ စာရင်းပြုလုပ်ခြင်းနှင့်သစ်ထုတ် ပုံစံများတွင်ရေးသွင်းခြင်း။	၁၆၀	၁၀၀
နှစ်ကြာသောသစ်မာများကို ဦးစားပေးလျက် ထုတ်ယူရမည်။	၁၆၁	
သစ်မာထုတ်ယူခြင်းနှင့်ပတ်သက်သောအထွေထွေ။	၁၆၂	၁၁၁

မာ တိ ကာ

အပိုင်း ၂။ အခန်း ၁။

ဆင်များထိန်းသိမ်းခြင်းနှင့်အုပ်ချုပ်ခြင်း
ဆင်ဝိုင်းဖွဲ့ခြင်းနှင့် အတန်းအစား သတ်မှတ်ခွဲခြားခြင်း။

ဆင်အရွယ်အားဖြင့် - ၃မျိုး၊ ၃ စားခွဲခြားသတ်မှတ်ခြင်း။	၁	၁၀၂
ဆင်များ၏လိင်နှင့်အမျိုးအစား။	၂	-
ဆင်များအတန်းအစား အလိုက်ခွဲခြားသတ်မှတ်ခြင်း	၃	-
ဆင်ဝိုင်းဖွဲ့ခြင်းနှင့်ဆင်အမျိုးအစား၊ အတန်းအစား မျှတစွာ ပါဝင်စေခြင်း။	၄	၁၀၃
အဖွဲ့မှတ်ပုံတင်အမှတ်စဉ်များ။	၅	၁၀၄
ဆင်ဝိုင်းများအုပ်ချုပ်ရန်ဆင်ခေါင်းနှင့်ဦးစီးခေါင်း။	၆	-
ဆင်အုပ်နှင့်ဆင်ဆေးကုလက်ထောက်။	၇	-
ဆင်နှင့်ဆင်ဝိုင်းအတွက်သတ်မှတ်သော ဆင်သမားများ။	၈	-
ကျင့်ဆင်မှဆင်ကြီးအဖြစ်-ပြောင်းလဲသတ်မှတ်ခြင်း။	၉	-
ဆင်ဆိုးသတ်မှတ်ခြင်းနှင့်ဆင်ဆိုးစရိတ်များခွင့်ပြုခြင်း။	၁၀	၁၀၅
ဦးစီးခေါင်းများ-အပိုလစာခွင့်ပြုခြင်း။	၁၁	-
ဆင်ဆေးကုအင်စပက်တော်များ၏ ယေဘုယျဝတ္တရား။	၁၂	-
ဆင်ဆေးကုလက်ထောက်များ၏ ယေဘုယျ ဝတ္တရားများ။	၁၃	၁၀၇
ဆင်အုပ်များ၏ ယေဘုယျဝတ္တရားများ။	၁၄	၁၀၉
ဆင်ခေါင်းများ၏ ယေဘုယျဝတ္တရားများ။	၁၅	-
ဆင်ဦးစီးများ၏ ယေဘုယျဝတ္တရားများ။	၁၆	၁၁၀
ဆင်ပံ့ စီးနှင့်စခန်း(ယာယီ)လစားများ၏ယေဘုယျ ဝတ္တရား။	၁၇	၁၁၁
လုံ့ကိုင်ပံ့ စီးများ၏ ယေဘုယျဝတ္တရား။	၁၈	၁၁၂

အခန်း ၂။

ဆင်များစစ်ဆေးရေးနှင့်ကျန်းမာရေး

အဖွဲ့ဆင်များကို တလ တကြိမ်စစ်ဆေးရသည်။	၁၉	၁၁
ဆင်စစ်ဆေးခြင်းမှတ်တမ်း၊ ဆင်စာအုပ်တွင် ရေးသွင်းခြင်းနှင့်အစီရင်ခံစာပုံစံ(၁၈)ပေးပို့ခြင်း။	၂၀	

မာ တိ ကာ

နီးသား (၄)ခေါက်ချိုးဖျာပေTတွင် (အုံးတုံး)၊ သို့မဟုတ်(ခွေးခြေ)တင်ရမည်။	၃၉	၁၂၆
ဝမ်းပတ်ကြိုးတပ်ဆင်ခြင်းနှင့်ငှင်း၏အဓိကတာဝန်။ (ဂုတ်စီးကြိုး)တင်ခြင်းနှင့်သံကြိုးဂုတ်စီးအသုံးမပြု သင့်ခြင်း။	၄၀	၁၂၇
(ရင်သိုင်း)နှင့်(မြီးသိုင်း)များတပ်ဆင်ခြင်းနှင့် ငှင်းတို့၏ အဓိကတာဝန်။	၄၁	.
(လည်ပတ်)နှင့် သစ်ဆွဲသံကြိုးများ တပ်ဆင်ခြင်း။	၄၂	-
ဆင်သစ်ဆွဲကိရိယာများတပ်ဆင်ပြီး စစ်ဆေးရမည်။	၄၃	၁၂၈
ဆင်ကိရိယာတန်ဆာပလာနှင့်ထိသည့်ဆင်၏ကိုယ်ခန္ဓာ အစိတ်အပိုင်းကို ဝက်ဆီသုတ်လိမ်းရမည်။	၄၄	-
ဝန်တင်ရန်အတွက် ခွေးခြေ/အုံးတုံးလည်ပတ်သံကြိုး အစား(က)ကိုသုံးသည်။	၄၅	-
(က)အမျိုးအစားအားဖြင့် (၄)မျိုးရှိသည်။	၄၆	၁၂၉
(က)အပြင်ပစ္စည်းတင်ရာတွင် (ကတ္တီလာ)ကိုလည်း သုံးသည်။	၄၇	-
ဆင်အလုပ်လုပ်ရန် ပဏာမပြင်ဆင်မှုများပြုလုပ်ပြီး လျှင်လုပ်ငန်းရှိရာသို့ မနှောင့်နှေးဘဲသွားရောက် ရသည်။	၄၈	၁၃၀

အခန်း ၄။

ဆင်များအလုပ်-လုပ်ခြင်းနှင့် လိုက်နာရန်စည်းကမ်းများ။

ဆင်များသစ်တိုက်ရာတွင်အပိုင်း- ၁၊ အခန်း(၆)ပါ စည်းကမ်းများလိုက်နာရမည်။	၅၀	၁၃၀
ထိခိုက်-ဒဏ်ရာအနာတရများအတွက် ကာကွယ်ရေး စည်းကမ်းများမပျက်မကွက်လိုက်နာရမည်	၅၁	-
ဆင်(၂)ကောင်ဇက်ခတ်ဆွဲခြင်းနှင့် စွယ်စုံဆင် ရှေ့ကထားရန်။	၅၂	၁၃၁
ခရီးရှည်မြေညီဆွဲရသော်(ဂင်ဒိတ်)သုံးသင့်သည်။	၅၃	-
သစ်ဆွဲကိရိယာ တန်ဆာပလာများကိုသစ်ဆွဲစဉ် စစ်ဆေးကြည့်ရှုရမည်။	၅၄	-

မာ တိ ကာ

တောင်ကမ်းပါးယံမှသစ်လုံးလိမ့်သွားသော် ဂုတ်စီး ကြီးကိုဖြတ်ရမည်။	၅၅	၁၃၂
သစ်လုံး၏ နဖူးများခိုင်-မခိုင်သစ်မဆွဲမိစစ်ဆေး ကြည့်ရမည်။	၅၆	-
အလုပ်ချိန်အတွင်းဆင်များအနားပေးသင့်ခြင်း။ ဆွဲလမ်း၊ ခလုတ်-သစ်ငုတ်ရှင်းရေးနှင့်လိမ့်တုံး၊ ဆုံတုံးသုံးစွဲခြင်း။	၅၇	-
တောင်ကမ်းကြီးသောအကွက်များတွင်ဆင်များ တောင်တက်ရန်ပတ်လမ်းများ၊ လှေခါးထစ်များ ပြုလုပ်ရခြင်း။	၅၉	-
ဆင်အလုပ်ဖြုတ်ပြီးနောက်၊ ကျောလှုပ်၍ ဆား ဖြင့်-နင်း-နှိပ်ပေးရခြင်း။	၆၀	၁၃၃
ဆင်များလွှတ်ရာတွင် စားကျက်အရောက်ပို့ပြီးမှ လွှတ်ရမည်။	၆၁	-
အင်အားချို့တဲ့၍ အလုပ်ပင်ပမ်းသော ဆင်များအား ထူးမခတ်ကဲလက်လား၊ လက်သွယ်ကြိုးဖြင့်လွှတ်ရမည်။	၆၂	-
ဆင်များနားနေချိန်တွင်ဆင်အမှုထမ်းများလုပ် ဆောင်ရန်ဝတ္တရားများ။	၆၃	-

အခန်း-၅။

ဆင်များပစ္စည်းတင်ရာတွင် လိုက်နာရန်စည်းကမ်းများ။

ဝန်တင်ဆင်များအဖြစ်သက်မှတ်သောဆင်များ။	၆၄	-
ဝန်တင်ဆင်များအတွက်ကန့်သတ်ထားသော ဝန် အလေးချိန်။	၆၅	၁၃၄
ဝန်တင်ဆင်များ၏ တနေ့ခရီးသတ်မှတ်ချက်။	၆၆	၁၃၅
ဝန်တင်ဆင်များပေါ် သို့ကြွက်ခြင်းနှင့်ရေနံဆီ ပုံးများကို သတိပြု၍တင်ရမည်။	၆၇	-
(၃)ရက်ခရီးသွားပြီးနောက်(၁)ရက်အနား ပေးရမည်။	၆၈	-
ဆင်များခရီးသွားစဉ်ဆင်ဦးစီးနှင့်ဖျားနာ သူမှအပ မည်သူမျှဆင်စီးခွင့်မရှိ။	၆၉	၁၃၆

မာ တိ ကာ

ဆင်များဝန်တင်ပြီးမှ ကျန်ဆင်များကိုစောင့်ဆိုင်းခြင်းမပြုရ။	၇၀	၁၃၆
ဝန်တင်ဆင်များ၊ အသက်အလိုက်အပွင့်သတ်မှတ်ထားရှိခြင်း။	၇၁	-
အဖွဲ့အရာထမ်းများဝန်တင်ဆင်သုံးရာတွင်သတ်မှတ်ထားသောအပွင့်များ။	၇၂	၁၃၇
အထူးကိစ္စအနေဖြင့်ခွင့်ပြုချက်အရမှတပါးအမှုထမ်းများဝန်တင်ဆင်သုံးစွဲခွင့်မရှိ။	၇၃	
ဝန်တင်ကိရိယာတန်ဆာများ ခရီးမသွားမှီနှင့် သွားစဉ်စစ်ဆေးရမည်။	၇၄	
ခရီးဆုံးသောအခါ ဝန်တင်ဆင်များ၏ကျောနှိပ်နှင်းခြင်းနှင့်လွှတ်ခြင်း။	၇၅	

အခန်း-၆။

ဆင်စခန်းများဆောက်လုပ်ခြင်း၊ နေထိုင်ခြင်းများအတွက် လိုက်နာရန်စည်းကမ်းများ။

ဆင်စခန်းများရွေးချယ်ခြင်း။	၇၆	၁၃၈
ဆင်စခန်းတဲများအတွက်သက်ကယ်များကိုအဖွဲ့မှပေးသည်။	၇၇	
တိုင်-ဝါးခုတ်ခြင်းနှင့်ဆောက်လုပ်ခြင်းကို ဆင်သမားများက ပြုလုပ်ရသည်။	၇၈	
တဲဆောက်လုပ်ရာတွင်သတ်မှတ်ထားသော စံနှစ်။	၇၉	
စခန်းသန့်ရှင်းရေးအတွက်လိုအပ်ချက်များ။	၈၀	၁၃၉
ဆင်၊ ကျွဲ၊ နွားများကို စခန်းအတွင်းဖြတ်သန်းမောင်းနှင်ခြင်းမပြုရ။	၈၁	
ဆင်ကိရိယာတန်ဆာများထားရှိရန်သားရေ တန်းဆောက်လုပ်ခြင်း။	၈၂	
ဆင်စခန်းတွင် ဟင်းသီးဟင်းရွက်ပန်းပင် များစိုက်ပျိုးစေခြင်း။	၈၃	
ဆင်ရိက္ခာထားရန် တဲရှိရခြင်း။	၈၄	

မာ တိ ကာ

အခန်း-၇။

ဆင်များမွေးဖွားခြင်းနှင့်ကျုံးသင်-လေ့ကျင့်ခြင်း။

ဆင်မများ မိတ်လိုက်ခြင်းနှင့်ပတ်သက်၍ မှတ်သား အစီရင်ခံရခြင်း။	၈၅	၁၄၀
ဆင်မများ ကိုယ်ဝန်ဆောင်ရသောအချိန်ကာလ။	၈၆	.
ဆင်မ ကိုယ်ဝန် ရင့်လာခြင်း၏ လက္ခဏာများ။	၈၇	.
ဆင်မများ ကိုယ်ဝန်ရင့်လာသော လက္ခဏာတွေ့ရလျှင် အလုပ်လျှော့ခိုင်းရမည်။	၈၈	၁၄၁
ဆင်မ-မွေးဖွားရက်နီးသောအခါအနည်းဆုံး (၃)လ နားပြီးထားရမည်။	၈၉	.
ဆင်မ-မွေးဖွားပြီးသော အခါ(၃)လ၊ အနားပေးထားရမည်။	၉၀	.
မွေးစနှင့်အမိနောက်လိုက်ဆင်ကလေးများ ယဉ်ပါးစေရန်လေ့ကျင့်ရမည်။	၉၁	.
အမိနောက်လိုက်ဆင်ကလေးများ ကျုံးသွင်း မှိုန်းသင်ရန်သတ်မှတ်သောအရွယ်။	၉၂	.
ဆင်ကလေးများကျုံးသွင်း-မှိုန်းသင်ရန်ကာလ နှင့်ကြိုတင်ပြင်ဆင်ရန်ကာလ။	၉၃	၁၄၂
ဆင်ကလေးကျုံးသွင်း-မှိုန်းသင်ရာတွင် ကျွမ်း ကျင်သူဆင်ခေါင်း၊ဆင်အမှုထမ်းများကသင် ကြားရခြင်း။	၉၄	.
ကျင့်ဆင်ကလေးအတွက် ဦးစီး၊ပဲ့စီးခန့်ထားခြင်း။	၉၅	.
ဆင်ကလေး ကျုံးသွင်း-မှိုန်းသင်ရန် နေရာ ရွေးချယ်ခြင်း။	၉၆	.
ကျုံးသွင်း-ရာတွင် ဒဏ်ရာအနာတရမဖြစ်စေရ။	၉၇	၁၄၃
ဆင်ကလေး ကျုံးပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စောင့်ရှောက်ခြင်း။	၉၈	.
မှိုန်းသင်ရာတွင်သုံးသော ကြီးများပျော့ပြောင်း ၍ ဝက်ဆီရွဲရွဲသုတ်ထားရမည်။	၉၉	.
မက်ခြင်း၊မြောက်ခြင်း၊ စိုက်ခြင်း၊သင်ရမည်။	၁၀၀	.
ကျုံးသွင်း မှိုန်းသင်ပြီးစဆင်ကလေးများကို အသက်(၈)နှစ်အထိ လေးလံသော ပစ္စည်းများ မတင်ရ။	၁၀၁	.

မာ တိ ကာ

ကျင့်ဆင်ကလေးများသစ်ဆွဲလုပ်ငန်းစတင်လေ့ကျင့် စေခြင်း။	၁၀၂	၁၄၄
ကျင့်ဆင်ကလေးများ၏သစ်ဆွဲလေ့ကျင့်ခြင်းအတွက် စစ်ဆေး၍အထူးအစီရင်ခံစာပေးပို့ ရမည်။	၁၀၃	၁၄၆

အပိုင်း- ၃။ အခန်း - ၁။

ယန္တရားဖြင့် သစ်ထုတ်ခြင်း။

ယန္တရား-အဖွဲ့များခွဲခြားသတ်မှတ်ခြင်း။	၁	၁၄၇
ယာဉ်/ယန္တရားအဖွဲ့များ၏ တာဝန်ဝတ္တရား များသတ်မှတ်ခြင်း။	၂	

အခန်း - ၂။

ယာဉ်/ယန္တရားဝန်ထမ်းများ၏ယေဘုယျဝတ္တရားများ။

ယာဉ်/ယန္တရားဝန်ထမ်းများအတွက်သာမန် သတ်မှတ်ထားရှိသော တာဝန်ဝတ္တရားများ။	၃	၁၅၀
---	---	-----

နောက်ဆက်တွဲများ။

တောတွင်းဆေးဝါးများအသုံးပြုခြင်း။	၁	၁၉၅
ဋ္ဌာနဆိုင်ရာ ညွှန်ကြားလွှာအမှတ် (၁၀၁) (သစ်ခုတ်ခြင်းနှင့်သစ်ထုတ်ခြင်း)။	၂	၁၉၉
ဋ္ဌာနဆိုင်ရာညွှန်ကြားလွှာအမှတ် (၁၁)၊ (သစ်များပေါ်တွင်တံဆိပ်ရိုက်ခတ်နည်းများ)။	၃	၂၂၃
မီးရထားတင် မျှောစာနှင့် သစ်စာရင်း။	၄	၂၃၅
မတော်တဆထိခိုက်မှုအရင်ခံစာ-ပုံစံများ (ပုံစံ-လသလ-၁။လသလ-၂။လသလ-၃)။	၅	၂၃၇
ဆင်အလုပ်သမားများထိခိုက်မှုဘေးအန္တရာယ်မှ လွတ်ကင်းမှုအတွက်လိုက်နာရန်သတ်မှတ်ထားသည့် စည်းကမ်းချက်များ။	၆	၂၄၁

မြန်မာနိုင်ငံသစ်လုပ်ငန်းအဖွဲ့

(သစ်ထုတ်ရေးဌာန)

အမှုထမ်းများ အမြဲလိုက်နာရန် အမိန့်လက်စွဲ

အပိုင်း (၁)

အခဏ်း ၁။

အထွေထွေ

နယ်
သတ်မှတ်
ခြင်း။

၁။ (သစ်ထုတ်ရေး)ခရိုင်၊ သို့မဟုတ် (ဖေါင်ဖွဲ့ရေး)ခရိုင်များအား လုပ်ငန်းပမာဏအလိုက် ပိုင်နိုင်စွာ ကြီးကြပ် ကွပ်ကဲနိုင်စေရန် အတွက် (သစ်ထုတ်ရေး) နယ်နှင့် (ဖေါင်ဖွဲ့ရေး) နယ်များ သတ်မှတ် ခွဲခြား ထားရှိသည်။

နယ်တာဝန်ခံ၏
ယေဘုယျ
ဝတ္တရား။

၂။ (သစ်ထုတ်ရေး) နယ်တနယ်၊ သို့မဟုတ် (ဖေါင်ဖွဲ့ရေး) နယ် တနယ်လျှင် သာမန်အားဖြင့် လက်ထောက်မန်နေဂျာ တယောက်က ကြီးကြပ် စီမံကွပ်ကဲ အုပ်ချုပ်ခန့်ခွဲရသည်။ သို့သော် လုပ်ငန်းပမာဏ အရ သစ်ထုတ်ရေး၊ ဖေါင်ဖွဲ့ရေးနယ်များကို လက်ထောက် မန်နေဂျာ များအစား၊ ဒု-လက်ထောက်မန်နေဂျာ သို့မဟုတ် သစ်အုပ်များအား ဖြည့်စွက်၍ ကြီးကြပ် အုပ်ချုပ်ရန်လည်း အချို့ နယ်များ အတွက် မန်နေဂျာ(သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး) များက မိမိ၏ ဒု-ဒါရိုက်တာ (သစ်ထုတ်ရေး) များ၏ သဘော တူညီချက်ဖြင့် သတ်မှတ် နိုင်သည်။ (သစ်ထုတ်ရေး)နယ်-သို့မဟုတ် (ဖေါင်ဖွဲ့ရေး)နယ်တနယ်ကို အုပ်ချုပ်

ရသော လက်ထောက်မန်နေဂျာ သို့မဟုတ် ဒု-လက်ထောက်မန်နေဂျာ
နှင့် သစ်အုပ်များသည် မိမိနယ်အတွင်း စည်းကမ်းသေဝပ်ရေး၊ အဖွဲ့၏
အမှုထမ်း အလုပ်သမားများနှင့် အဖွဲ့ပိုင် ဆင်များ၏ ကျန်းမာရေး၊
အဖွဲ့ပိုင်ယန္တရားများ၊ သစ်တိုက်ကားများနှင့် ကိရိယာ တန်ဆာပလာ
များ ပစ္စည်းများကို ချွေတာခြိုးခြံသုံးစွဲခြင်း၊ အပျက်အစီးအလေအလွင့်
ကာကွယ်ခြင်းနှင့် ကောင်းမွန်စွာ ထိန်းသိမ်းသုံးစွဲ သွားနိုင်ရေးများကို
အထူးဂရုပြုရမည်။ နယ်အတွင်း လက်အောက်အမှုထမ်းများ၏ အကျင့်
စာရိတ္တကောင်း၊ မကောင်း၊ အလုပ်နှင့်ပတ်သက်၍ ကျွမ်းကျင်မှု ရှိ-မရှိ
တာဝန်ဝတ္တရားကို လေးစားလျက် ကြီးစားဆောင်ရွက်သည်-မဆောင်
ရွက်သည်၊ ပေါင်းသင်းဆက်ဆံရေး ပြေပြစ် မပြေပြစ် စသည်တို့ကို
အမြဲမပြတ် လေ့လာလျက် သင်ကြားပြသခြင်း၊ အခါ အားလျော်စွာ
ပြုပြင်သွန်သင်၊ ပညာပေးဆုံးမခြင်းများ ပြုလုပ်ကြရမည်။ နယ်အတွင်း
မိမိလက်အောက်ရှိ အဖွဲ့များနှင့် စာချုပ် လုပ်ကိုင်သူ၊ ဆင်ပိုင်၊ ကျွဲပိုင်
ကားပိုင်၊ ယန္တရားပိုင်၊ မော်တော် ပိုင်ရှင်များနှင့် သစ်ခုတ် လုပ်သား
များ၏ လုပ်ငန်းများကိုလည်း စာချုပ်နှင့်ညီညွတ်စွာ လုပ်ကိုင်ဆောင်
ရွက်ခြင်း ရှိ-မရှိ အချိန်ရှိသမျှ စစ်ဆေးခြင်း၊ ဆော်ဩသတိပေးခြင်း
များ ပြုလုပ်၍ လက်အောက်အမှုထမ်း-အလုပ်သမားနှင့်ဆင်ပိုင်၊ ကျွဲပိုင်၊
ကားပိုင်၊ ယန္တရားပိုင်၊ မော်တော်ပိုင်ရှင် များ၏ ကြီးလေးသော ချို့
ယွင်းမှုနှင့် ပြစ်မှုများ အတွက် မိမိမန်နေဂျာ (သစ်ထုတ်ရေး/ဖေါင်
ဖွဲ့ရေး) သို့ အလျင်အမြန်အစီရင်ခံရမည်။ အကယ်၍ အချိန်မီ အကောင်
အထည် မဖော်နိုင်မည့် အကြောင်း ပေါ်ပေါက်ပါက အချိန် မလစ်
စေဘဲ အကြံ ဉာဏ်စုံလင်စွာ ရေးသား၍ တင်ပြရမည်။ အဖွဲ့ (နိုင်ငံ)
အပေါ်တွင် သစ္စာရှိစွာဖြင့် ဝန်ထမ်းကောင်း တဦးအနေနှင့် အဖွဲ့၏
ဂုဏ်သိက္ခာကို၎င်း၊ မိမိ၏ ဂုဏ်သိက္ခာကို၎င်း ထိန်းသိမ်းပြီး မိမိ နယ်
အတွင်းရှိ အဖွဲ့ဝန်ထမ်းများ၊ အကူ-ဝန်ထမ်းများ၊ (ငှားရမ်း လုပ်ကိုင်
လျက်ရှိသော ဆင်၊ ကား၊ မော်တော်၊ သစ်ခုတ်သားများ) အားလုံးကို
ဆက်ဆံမှု ပြေပြစ်၍ နိုင်နင်းစွာကွပ်ကဲပြီး မိမိအတွက် ချမှတ်ထားသော
(ခုတ်၊ ထုတ်၊ တိုက်၊ မျော၊ ပို့) လုပ်ငန်း တာဝန် အားလုံး မျှော်မှန်းချက်
အတိုင်း အပြည့်အဝ အချိန်မီ အကောင်အထည်ဖော် သွားရန်ဖြစ်ပေ
သည်။ အခြားဌာနများနှင့်လည်း လိုအပ်သလို ပူးတွဲ ညှိနှိုင်းဆောင်ရွက်
သွားနိုင်ရမည် ဖြစ်ပေသည်။

အမှုထမ်းများ ၃။ အမှုထမ်းများ အကျွန် သာမန်အားဖြင့် ဆောင်ရွက်ရမည့်
 အတွက် သာ ဝတ္တရားများကို အောက်ပါ အတိုင်း သတ်မှတ်ထားရှိသည်။
 မန် သတ်မှတ်
 ထားရှိသော
 ဝတ္တရားများ

(က) ဒု-လက်ထောက်မန်နေဂျာများနှင့် သစ်အုပ်ပီများ။

(သစ်ထုတ်ရေးနယ်များအတွက်)။

- (၁) သစ်များ ထုတ်ယူရန်အတွက် သစ်ကွက်များအတွင်း ကွင်း
 နှင်း စစ်ဆေးခြင်း၊ ကွင်းနှင်း အစီရင်ခံစာ၊ အလုပ်စီမံကိန်း
 များတင်သွင်းခြင်း။
- (၂) သစ်ထုတ်ရေးနယ်များတွင် တနှစ်အတွင်းကျွန်းသစ်လုံးတန်
 (၁၀၀၀) နှင့် သစ်မာလုံးတန်(၁၅၀၀) သို့သော် ကျွန်း၊
 သစ်မာ နှစ်မျိုးပေါင်း လုံးတန် (၂၀၀၀) ထက် မနည်းကို
 ကိုယ်တိုင် ဖြတ်ပိုင်းပေးခြင်း။

(မှတ်ချက်။ ။ ကျွန်းသစ်လုံးတန် (၁၀၀၀) ထက်မနည်းစေရ။)

- (၃) နယ်အတွင်း လက်အောက် အမှုထမ်းများ၏ ဖြတ်ပိုင်းပေး
 ခြင်းနှင့် စာရင်းထားရှိခြင်းများကို အချိန်ရသမျှ စစ်ဆေး
 ခြင်း၊ ပြုပြင်ပေးခြင်း၊ မရှင်းလင်းသည်များကို မိမိအထက်
 သို့ တင်ပြ အဆုံး အဖြတ်ခံယူခြင်း။
- (၄) လစဉ်(အနည်းဆုံးတကြိမ်) အဖွဲ့ပိုင်သက်ရှိ၊ သက်မဲ့ ပစ္စည်း
 များကို စစ်ဆေးလျက် သတ်မှတ် ထားသော ပုံစံ များ၊
 သို့မဟုတ် သီးခြား အစီရင်ခံစာများဖြင့် ရေးသားတင်
 ပြခြင်း။
- (၅) သစ်ထုတ်ခြင်း၊ ရေလိုက်ခြင်း၊ ချောင်း ရှင်းခြင်းမီးတား
 ကာကွယ်ခြင်း၊ ရေကျန် သစ်စာ ရင်း ကောက် ယူခြင်း၊
 အဆောက် အဦ နှင့် လမ်း ပန်းဖောက် လုပ် ခြင်း များ ကို
 ညွှန်ကြားချက်များအရ စစ်ဆေးခြင်းကြီးကြပ်ကွပ်ကဲခြင်း။
- (၆) လက်ထောက် မန်နေဂျာများ ကိုယ်တိုင်စစ်ဆေး တိုင်း/
 သိမ်း လက်ခံယူနိုင်ခြင်း မရှိသော ဒေသမှ သစ် များ ကို
 ဒု-ဒါရိုက်တာ (သစ်ထုတ်ရေး) ၏ အထူး ခွင့်ပြုချက် အရ
 တိုင်း/ သိမ်း လက်ခံယူခြင်း။

- (၇) မီးရထားတွဲတင် လုပ်ငန်းများနှင့် သစ်ဆိပ်လုပ်ငန်းများကို စာရင်းနှင့်တကွ အခါအားလျော်စွာ စစ်ဆေးခြင်း။
- (၈) သတ်မှတ်ထားသည့် ပုံစံအတိုင်း နေ့စဉ် မှတ်တမ်းများ ရေးသားခြင်း၊ ခရီးသွားမှတ်တမ်းများ ရေးသားခြင်း၊ တင်ပြခြင်း။

(ဖေါင်ဖွဲ့ရေးနယ်များအတွက်)

- (၁) သစ်ဆိပ်များရှိ သစ်လုံးများနှင့် ဖေါင်ဖွဲ့ပစ္စည်းများကို အမြဲ လှည့်လည်၍မကြာခဏ စစ်ဆေးခြင်း။
- (၂) သစ်ဖမ်း၊ သစ်ဆယ်၊ ဖေါင်ဖွဲ့၊ ဖေါင်ပို့ လုပ်ငန်းများကို ကြပ်မတ်ခြင်း၊ စစ်ဆေးခြင်း။
- (၃) သစ်ဆိပ်ရှိ သစ်များ၊ သစ်တော အခွန်ပြေ တံဆိပ် ခိုက်ခတ်ရာတွင် စီမံကြီးကြပ်ကွပ်ကဲခြင်း။
- (၄) သစ်ဆိပ်ရှိ အဖွဲ့ပိုင်သစ်များနှင့် မြစ်ကမ်းတလျှောက်ရှိ အဖွဲ့ပိုင်သစ်များ၊ မီးဘေး၊ သူခိုးဘေးမှ ကာကွယ်ရန် အတွက် အစီအစဉ်များ ပြုလုပ်ခြင်း၊ စစ်ဆေး စီမံခြင်း။
- (၅) ရေကျန်သစ် စာရင်းများ ကောက်ယူခြင်း။
- (၆) သတ်မှတ်ထားသည့် ပုံစံအတိုင်း နေ့စဉ် မှတ်တမ်းများ ရေးသားခြင်း၊ ခရီးသွားမှတ်တမ်းများ ရေးသားခြင်း၊ တင်ပြခြင်း။

(သစ်ထုတ်ရေးနှင့် ဖေါင်ဖွဲ့ရေးနယ်အားလုံးအတွက်)။

- (၁) နယ်အတွင်း လက်ထောက် မန်နေဂျာမှအပ ဒုတိယ တာဝန် အရှိဆုံး ဝန်ထမ်းဖြစ်သဖြင့် လက်အောက် အမှုထမ်းများ၏ ဖြတ်ပိုင်းပေးခြင်းနှင့် စာရင်းအင်း ထားရှိခြင်း များကို စစ်ဆေးပြသ၊ ပြုပြင်ပေးခြင်း။
- (၂) လက်ထောက်မန်နေဂျာ အုပ်ချုပ်ခြင်း မပြုနိုင်သော နယ်များအတွက် နယ်အလုပ်ဝတ္တရား တာဝန် များကို နယ်တာဝန်ခံအဖြစ် လုံးဝတာဝန်ယူကွပ်ကဲခြင်း၊ ကြီးကြပ်ခြင်း။
- (၃) အထက်ဖော်ပြပါ ဝတ္တရားများ အပြင် မန်နေဂျာ (သစ်ထုတ်ရေး/ ဖေါင်ဖွဲ့ရေး)က သတ်မှတ် ညွှန်ကြားသည့် အခြားသော အဖွဲ့အကျိုး ဝတ္တရားများကို လိုက်နာ ဆောင်ရွက်ခြင်း။

- (၄) မိမိလက်အောက် အမှုထမ်းများနှင့် အလုပ်သမားများအား စနစ်တကျ ကွပ်ကဲ အုပ်ချုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ ပြေပြစ်စွာ ဆက်ဆံခြင်း။
- (၅) မိမိနယ်အတွင်းရှိ ဝန်ထမ်း-လုပ်သားများနှင့် ဆင် ကျွဲများ ကျန်းမာမှုထိန်းကျောင်းမှုများကို စစ်ဆေး-စီမံပေး ခြင်း။
- (၆) သတ်မှတ် ထားသည့် ပုံစံအတိုင်း နေ့စဉ် မှတ်တမ်းများ ရေးသားခြင်း၊ ခရီးသွား မှတ်တမ်းများ ရေးသားခြင်း၊ တင်ပြခြင်း။

(ခ) ချောင်းအုပ်များ။

(သစ်ထုတ်ရေးနယ်အတွက်)

- (၁) တနှစ်လျှင် သာမန် အားဖြင့် ကျွန်းသစ်လုံး တန် (၁၅၀၀) သို့မဟုတ် သစ်မာ လုံးတန် (၂၀၀၀) ထက် မနည်းကို ကိုယ်တိုင် ဖြတ်ပိုင်းပေးရန် သတ်မှတ်သည်။
- (၂) မိမိအား သတ်မှတ် တာဝန် ပေးထားသော သစ်ကွက်များ အတွင်းရှိ အလုပ်တိုးတက်မှု၊ အလုပ်သမားနှင့်တိရစ္ဆာန်များ ကျန်းမာမှုကို အမြဲမပြတ် ကြည့်ရှုကွပ်ကဲခြင်း။
- (၃) သစ်စာရင်းများကို သတ်မှတ် ထား သော ပုံစံများတွင် တိကျ မှန်ကန်စွာ ရေးသွင်း ထားရှိခြင်း။
- (၄) မိမိကိုယ်တိုင် သစ်ဖြတ်ပိုင်းပေးခြင်း၊ သစ်ပယ်ခြင်းစည်းကမ်း များ၊ သစ်စာရင်း ရေးသွင်းခြင်းများကို မပြတ် လေ့လာ၍ အမှား အနည်းဆုံးဖြစ်အောင် လိုက်နာဆောင်ရွက်ခြင်း။
- (၅) မီးရထားတင် လုပ်ငန်းများရှိသောနယ်များတွင် မိမိတာဝန် ကျရာ လက်အောက်ရှိ မီးရထားဘူတာ သစ် ဆိပ် များ စောင့်ထိန်းခြင်း၊ တွဲတင်ခြင်း၊ သစ်ဆိပ်/ တွဲတင် စာရင်းများ စံနစ်တကျ ပြုလုပ်ခြင်း။
- (၆) သစ်ဆွဲခြင်း၊ ရေလိုက်ခြင်း၊ ချောင်းထွင် ခြင်းနှင့် မီးဘား ခြင်းများကို ကြီးကြပ် ဆောင်ရွက်ခြင်း။
- (၇) ရေကျန် သစ်စာရင်း ကောက်ယူခြင်း။
- (၈) သစ်များ လက်ခံ-တိုင်း/ သိမ်းရန်အတွက် တိုင်းဆိပ်၊ အပ်ဆိပ် များတွင် သတ်မှတ်ထားသော စည်းကမ်း ညွှန်ကြားချက် များနှင့် အညီ ပြင်ဆင် ထားခြင်း၊ ပြင်ဆင်ရန် ကြီးကြပ် ကွပ်ကဲခြင်း။

- (၉) ထုတ်ယူပြီး ပင်ထောင်များ၏ ငုတ်ရင်း - ဆုံပိုင်း၊ အဖျား ကျန်များကို လိုက်လံစစ်ဆေးခြင်း။
- (၁၀) သတ်မှတ်ထားသည့် ပုံစံ အတိုင်း နေ့စဉ် မှတ်တမ်းများ ရေးသားခြင်း။

(ဖေါင်ဖွဲ့ရေးနယ်အတွက်)

- (၁) သစ်ဆိပ်များကို တာဝန်ယူ စောင့်ရှောက် အုပ်ချုပ်ပြီးလျှင် သစ်ဆိပ်နှင့် ပတ်သက်၍ သစ်စာရင်းများ မှန်ကန်စွာ ထားရှိခြင်း။
- (၂) သစ်ဆိပ်များ ပြုပြင်ခြင်း၊ မီးဘား ကာကွယ်ခြင်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း။
- (၃) ရေကျန် သစ်စာရင်း ကောက်ယူခြင်း။
- (၄) သစ်ဆိပ်ရှိ သစ်များနှင့် ပစ္စည်းများ ထိန်းသိမ်းခြင်းနှင့် စာရင်းများ တိကျမှန်ကန်စွာ ထားရှိခြင်း။
- (၅) သစ်ဆယ်၊ သစ်ဖမ်း၊ ဖေါင်ဖွဲ့၊ ဖေါင်ပို့၊ ဝတ္တရားများ ကြီးကြပ်ဆောင်ရွက်ခြင်း။
- (၆) သစ်ဆိပ်များရှိ သစ်များကို သစ်တော အခွန်ပြေတံဆိပ် ရိုက်ခတ် တိုင်းထွာရန်အတွက် သတ်မှတ်ထားသော စည်းကမ်းများနှင့် အညီ ပြင်ဆင်ပေးခြင်း၊ တိုင်းထွာခြင်း။
- (၇) သစ်ဆိပ်ရှိ အဖွဲ့ပိုင် သစ်များနှင့် မြစ်ကမ်း တလျှောက်ရှိ အဖွဲ့ပိုင်သစ်များ မီးဘေး-သူခိုးဘေးမှ ကာကွယ်ရန်အတွက် စစ်ဆေးခြင်း၊ စောင့်ရှောက်ခြင်း၊ ထိန်းသိမ်းခြင်း။
- (၈) မိမိနယ် တာဝန်ခံများ ရေကျန် ကောက်ယူရာတွင် လိုက်ပါ ကူညီခြင်း။

(သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေးနယ်အားလုံးအတွက်)

- (၁) အထက်ဖော်ပြပါဝတ္တရားများအပြင် မိမိအထက်အရာထမ်း အမှုထမ်းများက သတ်မှတ် ညွှန်ကြားသည့် အခြားသော အဖွဲ့အကျိုး ဝတ္တရားများကို လိုက်နာဆောင်ရွက်ခြင်း။
- (၂) မိမိလက်အောက် အမှုထမ်း - အလုပ်သမားများ အား စည်းကမ်းတကျ ကွပ်ကဲအုပ်ချုပ် ဆက်ဆံခြင်း။

(ဂ) ချောင်းခေါင်းများ။

(သစ်ထုတ်ရေးနယ်အတွက်)

- (၁) သစ် ဖြတ်ပိုင်းပေးခြင်း၊ သစ်လုံးများ ပယ်ခြင်းနှင့် ဆုံပိုင်းခြင်းများကို သတ်မှတ်ထားသော စည်းကမ်းများနှင့် အညီ ဆောင်ရွက်ရန် အတွက် မိမိ အထက် အရာသမ်း-အမှုထမ်းများထံမှ သင်ကြားလေ့လာခြင်း၊ မှတ်သားလိုက်နာခြင်း။
- (၂) တနှစ်လျှင် သာမန်အားဖြင့် ဖြတ်ပိုင်းပြီး သစ်လုံးတန်(၃၀၀၀)မျှငုတ်ရင်းတွင်စစ်ဆေး၍ ဆွဲတံဆိပ် ရိုက်ပေးပြီး ဆွဲထုတ်ခွင့်ပြုခြင်း။
- (၃) သစ်စာရင်းများကို သတ်မှတ် ထားသော ပုံစံများတွင် မှန်ကန်စွာ စံနစ်တကျ ရေးသွင်း နည်းများလေ့လာသင်ကြားခြင်း၊ ကိုယ်တိုင်ရေးသွင်းခြင်း။
- (၄) ယစ်လဲ၊ သစ်ထုတ်၊ သစ်ဆွဲ၊ ချောင်းချ၊ ရေလိုက်၊ ဒိုက်ဖျက်၊ လှည်းတိုက်၊ ကားတိုက်၊ မီးရထားတွဲတင် လုပ်ငန်းများကို ကြီးကြပ်ခြင်း။
- (၅) ငုတ်ရင်း - ဆွဲလမ်း - ကားပုံနှင့် ရေကျန်-သစ်များ မီးတားကာကွယ်ခြင်းနှင့် သစ်ခိုးမှုများကို လိုက်လံ စုံစမ်း၍ မိမိအထက်သို့ ချက်ခြင်း အစီရင်ခံခြင်း။

(ဖေါင်ဖွဲ့ရေးနယ်အတွက်)

- (၁) သစ်ဆယ်၊ သစ်ဖမ်း၊ ဖေါင်ဖွဲ့၊ ဖေါင်ပို့၊ လုပ်ငန်းများကို လေ့လာသင်ကြားခြင်း၊ ကိုယ်တိုင်ဆောင်ရွက်ခြင်း။
- (၂) သစ်ဆိပ်များရှိသစ်များ၊ ပစ္စည်းများကို တာဝန်ယူထိန်းသိမ်းလျက် စာရင်းများစံနစ်တကျထားရှိခြင်း။
- (၃) သစ်ဆိပ်နှင့် မိမိပိုင် နယ်အတွင်း မြစ်ရိုးတလျှောက်ရှိ သစ်များကို ရေကျန်စာရင်း ကောက်ယူခြင်း သစ်ခိုးမှုများ လိုက်လံစုံစမ်း၍ အရေးယူရန် မိမိအထက်သို့ တင်ပြအရေးယူခြင်း၊ မီးတား ကာကွယ်ခြင်းများ ပြုလုပ်ခြင်း။

(သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေးနယ်အားလုံးအတွက်)

- (၁) အထက်ဖော်ပြပါ ဝတ္တရားများအပြင် မိမိအထက်အရာသမ်း - အမှုထမ်းများက သတ်မှတ် ညွှန်ကြားသည့်

အခြားသော အဖွဲ့ အကျိုး ဝတ္တရား များကို လိုက်နာ ဆောင်ရွက်ခြင်း။

(၂) မိမိ လက်အောက် အလုပ်သမားများကို စည်းကမ်းတကျ ကွပ်ကဲအုပ်ချုပ်ခြင်း၊ ပြေပြစ်စွာဆက်ဆံခြင်း။

(ဆ) ဖေါင်စုန်မျော တာဝန်ခံများ။

(၁) ကျွန်း-သစ်မာ ဖေါင်များ မစုန်မျောမီ သတ်မှတ်ထုတ်ပေး ထားသော ဖေါင်ဖွဲ့ပစ္စည်းများ ပြည့်စုံစွာ ရှိ-မရှိ၊ စာရင်းဖြင့် တိုက်ဆိုင်စစ်ဆေးရသည်။ ကွာခြားမှုတွေ့ရှိက ချက်ခြင်းသစ် ဆိပ် တာဝန်ခံနှင့် နယ်တာဝန်ခံသို့ ရှင်းလင်းတင်ပြရသည်။

(၂) မျောစာပါ သစ်လုံးရေနှင့် ဖေါင်တွင် အမှန်လက်ရှိသစ်လုံး ရေများ ကိုက်ညီမှု ရှိ-မရှိ၊ ကြိုတင်စစ်ဆေးရသည်။ ကွာခြားမှု တွေ့ရှိက ချက်ခြင်း သစ်ဆိပ်တာဝန်ခံနှင့် နယ်တာဝန်ခံသို့ ရှင်းလင်း တင်ပြရသည်။

(၃) ဖေါင်များတွင် သတ်မှတ်ထားသော လူဦးရေ ပြည့်စုံစွာ ရှိ မရှိ၊ စစ်ဆေးရသည်။ မပြည့်စုံက ဖေါင် ခေါင်း များနှင့် ညှိနှိုင်း၍ လူဦးရေ ပြည့်စုံစေရန် လိုအပ်သလို စီစဉ်ပေးရ သည်။ လူဦးရေ ပြည့်စုံသောအခါ ၎င်းလူဦးရေ စာရင်းကို (အမည်-မှတ်ပုံတင်အမှတ်-အဘအမည် နေရပ်လိပ်စာများ) ဖော်ပြ၍ (ဖေါင်ဖွဲ့ပစ္စည်းများ- သစ်လုံးရေများ-လူဦးရေ များ ပြည့်စုံ၍ ဖေါင်ထွက်ရန် အသင့်ဖြစ်ပြီ ဖြစ်ကြောင်း) နယ်တာဝန်ခံသို့ အစီရင်ခံရသည်။

(၄) နယ်တာဝန်ခံထံမှ ဖေါင်စုန်မျောထွက်ခွာရန် ခွင့်ပြုမိန့် ရရှိ မှသာ ဖေါင်စုန်မျော-ထွက်ခွာရမည်။

(၅) ဖေါင်စုန်မျော ထွက်ခွာရာတွင် သတ်မှတ် ပေးလိုက် သော ခရီးစဉ်-စခန်းထောက်များ အတိုင်း ရပ်နားနိုင်ရန် ဖေါင် ခေါင်း၊ ဖေါင်လုပ်သားများ၊ မော်တော်ဦးစီးများနှင့် ညှိနှိုင်း ၍ နေ့စဉ်သတ်ကွင်းများ သတ်မှတ်စီစဉ်ရသည်။

(၆) ဖေါင်စုန်မျောသွားစဉ် ရေကြောင်းကြပ်သော နေရာများ တွင် ဖေါင်ကဲ့ယူခြင်း ပြုလုပ်ရန် သင့် မသင့်၊ ရေအခြေ အနေ-သစ်လုံး (ဖေါင်) အခြေ အနေ၊ ရှေ့ဆက်ရမည့်ခရီး အချိန်၊ ကုန်ကျစရိတ်များကို ချိန်ဆတွက်ချက်ပြီး လိုအပ် သလိုစီစဉ် ဆောင်ရွက်သွားရမည်။

(၇) လမ်းခရီးတွင် အကြောင်းတစ်ခုခုကြောင့် ဖေါင်ပျက်ခြင်း၊ သစ်များ ပျောက်ဆုံးခြင်းစသော ပြဿနာများ၊ တွေ့ကြုံရပါက၊ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် အခြေအနေအရ အစိုးအဖြတ်ပေး၍ ထိန်းသိမ်း ကာကွယ် အရေးယူဆောင်ရွက်သွားရမည်။ လိုအပ်သော အကူအညီများကို အနီးဆုံး လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီများ၊ ပြည်သူ့ရဲစခန်းများနှင့် အနီးဆုံး သစ်ထုတ်ရေး / ဖေါင်ဖွဲ့ရေးခရိုင်များထံ အခြေအနေ တပ်ပြုခြင်း၊ တိုင်ကြားခြင်း၊ တောင်းခံယူခြင်းများ ပြုလုပ်ရမည်။ ဖြစ်စဉ် အကျဉ်းချုပ်ကို ရောက်ရာ အရပ်မှ မိမိ မိခင်ခရိုင်သို့ စာဖြင့်ဖြစ်စေ၊ ကြေးနန်းဖြင့်ဖြစ်စေ အစီရင်ခံရမည်။

(၈) သစ်ဖေါင်များ၊ သစ်လုံးများအခြေအနေကို နေ့စဉ် စစ်ဆေး၍ ပြုပြင်-ပြင်ဆင်ရန်လိုအပ်က စံနှစ်တကျ ပြုပြင်-ပြင်ဆင်သွားရမည်။

(၉) လမ်းခရီး သစ်ခိုး ပေါများသော ကျေးရွာ ဒေသများ၊ လုံခြုံရေး စိတ်မချရသော ကျေးရွာ ဒေသများသတင်းကို အမြဲစုံစမ်း ထောက်လှမ်းနေရမည်။ လိုအပ်ပါက အနီးဆုံး လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီများ၊ ပြည်သူ့ရဲစခန်းများထံ အကြောင်းကြားပြီး လိုအပ်သော လုံခြုံရေးများ တောင်းခံယူရမည်။ ဆိုင်ရာမှ အထူး ညွှန်ကြားချက်များ ပေးပါက ၎င်းညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ရမည်။ ထိုသို့ စီစဉ်ဆောင်ရွက်ကြောင်း ရောက်ရာအရပ်က မိခင်ခရိုင်သို့ အကြောင်းကြားရမည်။

(၁၀) လမ်းခရီးတွင် လုံခြုံရေးအခြေအနေ၊ ရာသီဥတု အခြေအနေ မိုးလေဝသ လက္ခဏာ အခြေအနေနှင့် ရေကြောင်း အခြေအနေများကို မျက်ခြေမပြတ် ကြည့်ရှု စုံစမ်းလေ့လာ မှတ်သားနေရမည်။ အခြေအနေများပေါ်တွင် မူတည်၍ ဖေါင်မျောရက် ရွှေ့ဆိုင်းခြင်း၊ ထွက် ခွာရန် အချိန်၊ ရပ်နားရန် အချိန်များနှင့် သတ်ကွင်း ရွှေ့ပြောင်းခြင်းများကို အထူးသတိပြု၍ စီစဉ် သတ်မှတ်ပေးရမည်။

(၁၁) ဖေါင်များ ရပ်နားပါက လုံခြုံသော ကျေးရွာ-ဒေသတွင် တပ်မတော်စခန်းများ၊ ပြည်သူ့ရဲစခန်းများ အနီးတွင်သာ ရပ်နားကြရမည်။ ထိုသို့ရပ်နားရာတွင် အဆိုပါ တပ်မတော်

စခန်း ပြည်သူ့ရဲစခန်းနှင့် ကျေးရွာလူကြီးများထံ ရောက်ရှိ စခန်းချ ရပ်နားကြောင်း မပျက်မကွက် သတင်းပို့ရမည်။

(၁၂) လမ်းခရီးတွင် မော်တော်ဝန်ထမ်း/လုပ်သားများ ဖေါင် ဝန်ထမ်း/လုပ်သားများ၏ ကျန်းမာရေး စားနပ် ရိက္ခာ လုံလောက်ရေး ထိခိုက် ဒဏ်ရာရခြင်းမှ ကာကွယ်ရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးများကို တာဝန်ယူ ထိန်းသိမ်း ကြီးကြပ် ကွပ်ကဲ စောင့်ရှောက်သွားရမည်။ အရေးပေါ် ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း၊ ပျောက်ဆုံး ခြင်းများရှိပါက၊ နီးရာ တပ်မတော်စခန်းများ၊ ပြည်သူ့ရဲ စခန်းများ၊ ပြည်သူ့ဆေးရုံ-ဆေးခန်းများသို့ တိုင်ကြားခြင်း အကူအညီ တောင်းယူ ခြင်းများပြုလုပ်ရမည်။ ဖြစ်ပျက်ပုံ အသေးစိတ်ကို မိခင်ခရိုင်သို့ ရောက်ရာအရပ်မှ အစီရင်ခံစာ ပေးပို့ရမည်။

(၁၃) ဟင်္သာတသို့ ရောက်သည့်နေ့၊ ဟင်္သာတမှ ထွက်ခွာမည့်နေ့နှင့် ညောင်တုံးသို့ ရောက်ရှိမည့် ခန့်မှန်းနေ့ရက်များကို သစ်ထုတ် ရေးဋ္ဌာနချုပ်ရုံးသို့ ကြေးနန်းဖြင့် အကြောင်းကြား၍ ညောင်တုံး(နလက)သို့ မိတ္တူပေးပို့ရမည်။

(သစ်ထုတ်ရေးဋ္ဌာနချုပ်မှ သစ်လုံးသိုလှောင်ရေးဋ္ဌာနနှင့် ညှိနှိုင်း၍ လိုအပ်သော မော်တော်အကူအညီများ၊ ပို့အပ် ရမည့် သစ်ဆိပ်များကို စီစဉ်ဆောင်ရွက်ပေးလိမ့်မည် ဖြစ်သည်။)

(၁၄) ပန်းလိုင်မြစ်သည် ရေကြောင်းကျဉ်းသဖြင့် ဖေါင်ဆွဲ ရေယာဉ်တစ်စီးလျှင် သစ်ဖေါင်(၄)ဖေါင်ထက်ပို၍ မဆွဲမေရ။

(၁၅) သစ်ဖေါင်များ သတ်မှတ်ပေးသော အပ်ဆိပ်များသို့ ရောက် ရှိသောအခါတွင် သစ်လုံးသိုလှောင်ရေးဋ္ဌာနမှ တာဝန်ခံ ထံသို့ ဖေါင်ဦးရေ - သစ်လုံးဦးရေ၊ အတိုင်းအထွာများနှင့် ဖေါင်များတွင် ထုတ်ပေးပါရှိလာသော ဖေါင်ဖွဲ့ပစ္စည်းများ စာရင်းကို သတ်မှတ်ထားသောပုံစံများ - စာရွက်စာတမ်း များနှင့် စံနစ်တကျစစ်ဆေးပြီး လွှဲအပ်ရမည်။

(၁၆) သစ်ဖေါင်များ သစ်လုံးသိုလှောင်ရေးဋ္ဌာနသို့ စံနစ်တကျ လွှဲအပ်ပြီး သစ်ထုတ်ရေးဋ္ဌာနချုပ်-မန်နေဂျာ (ရုံးထိုင်) (၎င်းမရှိက ရုံးအုပ်စာရေးကြီး Supdt.) တို့ထံ ရောက်ရှိ ကြောင်း၊ လမ်းခရီးတလျှောက် တွေ့ကြုံခဲ့ရသော

အခြေအနေများ၊ ဖောင်သုတ်ပါ လူဦးရေ စာရင်းများကို သတင်းပို့ရမည်။ ဌာနချုပ်ရုံးမှ လိုအပ်သော ညွှန်းကြား ချက်များ နာယူရမည်။

(ဌာနချုပ်ရုံးမှ နေရပ်သို့ ပြန်ရန် မီးရထားတွဲများ၊ နေရာ များ၊ လိုအပ်ပါက ခရီးစရိတ်များ၊ အခြားလိုအပ်သော အကူအညီများ စီစဉ်ဆောင်ရွက်ပေးလိမ့်မည်ဖြစ်သည်။)

(၁၇) ပခုက္ကူ/မုံရွာ/မန္တလေးသို့ ပြန်လည် ရောက်ရှိသောအခါ၊ ပြန်လည်ရောက်ရှိကြောင်းနှင့် ဖေါင်ဖွဲ့ရေး အစီရင်ခံစာ အချိန်မီရေး၍ မိမိ မန်နေဂျာ / လက်ထောက် မန်နေဂျာ (ဖေါင်ဖွဲ့ရေး)များထံ သတင်းပို့ အစီရင်ခံရမည်။

အခင်း ၂။

လုပ်ခွင် စည်းကမ်းနှင့် လုပ်နည်း လုပ်ဟန်များ။

လက်အောက် ၄။ လက်အောက် အမှုထမ်း များသည် သီးခြား ညွှန်ကြားထား အမှုထမ်းများ သော ကိစ္စမှ တပါး၊ မန်နေဂျာ (သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး) ထံ စာပေးစာယူ။ ရေးသားသော အခြားမည်သည့် စာမဆို ဆိုင်ရာနယ်တာဝန်ခံ လက် ထောက် မန်နေဂျာ၊ သို့မဟုတ် ဒု-လက်ထောက် မန်နေဂျာ၊ သစ်အုပ် တို့မှ တဆင့် သာလျှင် ပေးပို့ ရမည်။ နယ် တာဝန်ခံများနှင့်သာ ပြီးစီး နိုင်သည့် အစီရင်ခံစာနှင့် အခြား စာများကို မန်နေဂျာ (သစ်ထုတ် ရေး/ဖေါင်ဖွဲ့ရေး)များထံ အကြောင်းမဲ့ပေးပို့ခြင်း မပြုရ။ မကျေနပ် ချက်-တိုင်ကြားလိုချက်များ ရှိပါကလည်း ဆင့်ကဲ အုပ်ချုပ်-ကွပ်ကဲမှု စံနစ်အရ တဆင့်စီရေးသားတင်ပြရမည်။ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ကိုလည်း ခွင့်ပြုချက် မရပဲ မည်သူ တစ်ယောက်ကိုမှ ပေါက်ကြား ခြင်းမရှိစေရ။

ခွင့်မရဘဲသတ် ၅။ မိမိအား တာဝန်ချထားသော ဘိနယ် ရေိယာနှင့် သစ်ဆိပ် မှတ်ထား များမှ နယ်တာဝန်ခံအား မိမိကိုယ်တိုင် တိုက်ရိုက် မပန်ကြားဘဲ သော ဒေသမှ ထွက်ခွာသွားခြင်းမပြုရ။ အလွန် အရေးကြီးသော ကိစ္စအတွက် ထွက် ခွာသွားရန် အကြောင်း လုံလောက်၍ လိုအပ်လျှင် ဤသို့ ထွက်ခွာ သွားခြင်းကို အကျိုးအကြောင်းနှင့်တကွ မိမိ၏နယ်တာဝန်ခံထံ အစီရင် ခံစာဖြင့် တင်ပြခဲ့ရမည်ဖြစ်သည်။ တင်ပြသောအကြောင်းမလုံလောက် ပါက စည်းကမ်း ချိုးဖောက်ခြင်း ဟူ၍ သတ်မှတ်လိမ့်မည်ဖြစ်ပေသည်။

သာ မန် ဖြစ် ၆။ သာမန်အားဖြင့် ဖြစ်တတ်သော ရောဂါဝေဒနာများအတွက် တတ်သော ကုသရန် လိုအပ်သော ဆေးများကို အလုပ်နှစ် အစတွင် အမှုထမ်း ရောဂါဝေဒ အသီးသီးအား မန်နေဂျာ (သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး) က နယ် တာ နာနှင့် ဆေး ဝန်ခံ အရာသမ်းအမှုထမ်းများမှ တဆင့် လုံလောက်စွာ စီစဉ် ထုတ် ကုသခြင်း။ ပေးထားရှိလိမ့်မည်ဖြစ်သည်။ ဤကဲ့သို့ သာမန်အားဖြင့် ဖြစ်တတ်သော ရောဂါဝေဒနာမျိုးကို နောက်ဆက်တွဲ(၁)၊ ပါ အညွှန်းအတိုင်းသုံးစွဲ ကုသရမည်။ မိမိကိုယ်တိုင် ဖြစ်စေ၊ လက်အောက် အမှုထမ်း ဖြစ်စေ၊ မကျန်းမာသဖြင့် ဆောင်ရွက်မြဲ ဝတ္တရားများ မဆောင်ရွက်နိုင်သည့် အချိန်ကစ၍ ချက်ခြင်း မိမိနယ် တာဝန်ခံသို့ အစီရင်ခံရမည်။

ပြင်းထန်သော ၇။ ဆေးရုံသို့ တင်ပို့ ကုသရလောက်အောင် ပြင်းထန်စွာ ဖျားနာ ရောဂါ သူများကို နယ် တာဝန်ခံသည် ၎င်း အမှုထမ်းအား အနီးဆုံး ပြည် ဝေဒနာများ သို့ ဆေးရုံသို့ ကုသရန် စီစဉ်ပို့ လွှတ်၍ မန်နေဂျာ (သစ်ထုတ်ရေး/ အတွက် ဖေါင်ဖွဲ့ရေး) သို့ အစီရင်ခံရမည်။ ၎င်း၏ ဇနီး (သို့မဟုတ်) အနီးဆုံး ကုသခြင်း။ ဆွေမျိုးထံသို့လည်း အဘတ်နိုင်ဆုံး အကြောင်းကြားပေးရမည်။

ကျန်းမာ ၍ ၈။ ဤကဲ့သို့ ဆေးရုံသို့ တက်ရောက် ကုသ - ပျောက်ကင်း သော အလုပ်ပြန်ဝင် အမှုထမ်းများနှင့် ဆေးလက်မှတ်အရ ခွင့်ခံစားခဲ့သော အမှုထမ်းများ ရာတွင် ဆေး အား ၎င်းကုသသော ပြည်သူ့ ဆေးရုံ ဆရာဝန်၏ ကျန်းမာကြောင်း လက်မှတ်တင် ဆေးလက်မှတ် တင်ပြမှသာလျှင် အလုပ်သို့ ပြန်လည်ဝင်ခွင့် ပြုရမည်။ ပြုရမည်။ ဖြစ်ပေသည်။

ခွင့်တောင်းခံ ၉။ အခွင့်တောင်းခြင်းများကို သတ်မှတ် ထား အောပုံစံဖြင့်သာ ခြင်း။ တင်ပြ တောင်းခံရမည် ဖြစ်ပြီးလျှင် အရေးကြီးသော ကိစ္စမှတစ်ပါး အခြား အချိန်ကာလများတွင် ခွင့်ကို စ ယူလိုသည့်ရက်မှတိုင်မီ အနည်း ဆုံးရက်သတ္တ(၄)ပတ် ကြိုတင်တောင်းခံရမည်။ ခွင့်ပေးကြောင်းဆိုင်ရာ မှ အမိန့်မရမှီအတွင်း မည်သည့် နည်းနှင့်မျှ မိမိနယ်မှထွက်ခွာသွားခြင်း မပြုရ။ အကယ်၍ မိမိသဘောအရ ထွက်ခွာသွားခဲ့သော် ခွင့်မဲ့ဝတ္တရား ပျက်ကွက်ခြင်းဖြင့် အရေးယူခြင်း ခံရမည် ဖြစ်သည်။ အခွင့် အတွင်း နေထိုင်မည့် လိပ်စာအပြည့်အစုံကို နယ်တာဝန်ခံမှ တဆင့် မန်နေဂျာ (သစ်ထုတ်ရေး / ဖေါင်ဖွဲ့ရေး) ရုံးသို့ အစီရင်ခံရမည်။

ခွင့် ပြန်လည် ၁၀။ ခွင့်ရက် ကုန်ဆုံးသည့် နောက်နေ့နံနက်တွင် မပျက် မကွက် ဝင် ခြင်း နှင့် အလုပ် ပြန်လည်ဝင်ရောက်ကြောင်း အစီရင်ခံစာနှင့်တကွ အလုပ်ဝင် ဆက်လက် ခံ ရောက်ရမည်။ ဝင်ရောက်ရန် ပျက်ကွက်ခဲ့သော် ခွင့်မဲ့ ပျက်ကွက်ခြင်း စားခြင်း။ အဖြစ် အရေးယူခြင်း ခံရမည် ဖြစ်သည်။ အကြောင်းလုံလောက်သော

ခွင့်ဆက်လက် ယူလိုကြောင်း လျှောက်လွှာများကို ခွင့်ပြုပြီး ခွင့်ရက် မကုန်မှီ အချိန်လုံလောက်စွာ ကြိုတင်တောင်းခံရမည်။

ခွင့်ရက်များ ၁၁။ ခွင့်ရက်များကို အစိုးရမှသတ်မှတ်ထားသော ရုံးပိတ်ရက်၊ ကိုရုံးပိတ်ရက် အားလပ်ရက်၊ ခရီးပြောင်းရွှေ့နားနေရက်များနှင့် တွဲဘက်၍ သာမန် နှင့်တွဲခြင်း။ အားဖြင့် ခွင့်မပြု (ခွင့်မပြု)။ သို့သော် ကြိုတင်အကြောင်းပြတောင်းခံ ပါက အကြောင်းလုံလောက်သည့် ခွင့်ပြုသင့်က ဆိုင်ရာအာဏာပိုင်က ခွင့်ပြုလိမ့်မည် ဖြစ်ပေသည်။

အလုပ်မှ နှုတ် ထွက်ခွင့်။ ၁၂။ ရာထူးမှ နှုတ်ထွက်လိုသော အခါ နှုတ်ထွက်လိုသည့် ရက် မတိုင်မှီ အနည်းဆုံးတလ ကြိုတင်၍ လျှောက်ထားရမည် ဖြစ်သည်။ နှုတ်ထွက်ခွင့်ပြုသော ရုံးမိန့်မရရှိမှီ သတ်မှတ်ထားသောနယ်၊ သို့မဟုတ် အမြဲနေရပ်မှထွက်ခွာသွားခြင်းမပြုရ။ အမိန့်မရမှီထွက်ခွာသွားခဲ့သော် ခွင့်မဲ့ ဝတ္တရား ပျက်ကွက်ခြင်း၊ စည်းကမ်း ချိုးဖောက်ခြင်းအဖြစ် အဖွဲ့ အမှုထမ်းအဖြစ်မှ ထုတ်ပယ်သည်အထိအရေးယူခြင်း ခံရမည်ဖြစ်သည်။ (ရသင့်ရထိုက်သည့် အခွင့်အရေးများလည်း ဆုံးရှုံးခံရမည်ဖြစ်သည်)။

အလုပ်မှ နှုတ် ထွက် ရပ် စဲ ထုတ် ပယ် သော ဝန်ထမ်း များ ၏ ပုဂ္ဂလိက ပစ္စည်းများ။ ၁၃။ ရာထူးမှနှုတ်ထွက်၊ ရပ်စဲ၊ ထုတ်ပယ်သောဝန်ထမ်းများတွင် အဖွဲ့မှ ပေးအပ်ထားသော ပုဂ္ဂလိက ပစ္စည်းနှင့် စာရင်းများ၊ စာအုပ် စာတမ်းများကို မိမိ နယ် တာဝန်ခံအား မူလ ထုတ်ပေးထားသော စာရင်းအတိုင်း စံနစ်တကျ ပြန်လည်အပ်နှံရမည် ဖြစ်သည်။ ထို့အပြင် ငွေကြေး-အကြေး များကိုလည်း အပြီး အပိုင် တပါတည်း ရှင်းလင်း ခဲ့ရမည်ဖြစ်သည်။ အကယ်၍ အပ်နှံခြင်း အပြီးအပိုင် ရှင်းလင်းခြင်း မပြု လုပ်နိုင်ပါက တရားဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်သည်။

ပြစ်မှုများ။ ၁၄။ မည်သည့်ဝန်ထမ်းမဆို အောက်တွင် ဖော်ပြသော ပြစ်မှု များအနက် မည်သည့်ပြစ်မှုမဆို ကျူးလွန်ပါက အဖွဲ့ဝန်ထမ်း အဖြစ်မှ ရပ်စဲခြင်း၊ နှုတ်ပယ်ခြင်း၊ ထုတ်ပယ်ခြင်း အထိ ကြီးလေးသော အပြစ် များပေးလိမ့်မည်ဖြစ်သည်။

(က) မိမိအား ပေးအပ်ထားသော တာဝန်-ဝတ္တရား များကို ထမ်းဆောင်ရန် ပျက်ကွက်ခြင်းနှင့် ပေါ့လျော့စွာ ထမ်း ဆောင်ခြင်း။

(ခ) မိမိ အထက် အရာထမ်း-အမှုထမ်းတို့၏ ညွှန်ကြားချက် နှင့် အမိန့်များကို မလိုက်နာခြင်းနှင့် လိုက်နာရန် ငြင်း ဆန်ခြင်း။

- (ဂ) အဖွဲ့၏ ဂုဏ်သိက္ခာကို၎င်း၊ နိုင်ငံတော်ကို၎င်း၊ ထိခိုက်ပျက်စီးစေသော အပြုအမူ၊ အပြောအဆို၊ အကျင့်အကြံများ ရှိခြင်း။
- (ဃ) မိမိဝင်ငွေနှင့် ထွက်ငွေကို မျှတစွာ သုံးစွဲခြင်းမရှိဘဲ အကြွေးများစွာ တင်ရှိခြင်း။
- (င) မိမိအလုပ်နှင့် ပတ်သက်သည့် အမှုထမ်း၊ အလုပ်သမား၊ ဆင်ပိုင်၊ ကျွဲပိုင်၊ ကားပိုင်၊ မော်တော်ပိုင်ရှင်နှင့် သစ်ခုတ်ခေါင်း၊ သစ်ခုတ်သားများအား မိမိက ငွေထုတ်ချေးငှားခြင်း (သို့မဟုတ်) ၎င်းထံမှ မိမိက ငွေချေးယူခြင်း။
- (စ) မိမိအလုပ်နှင့် ပတ်သက်သည့် အမှုထမ်း၊ အလုပ်သမား၊ ဆင်ပိုင်၊ ကျွဲပိုင်၊ ကားပိုင်၊ မော်တော်ပိုင်ရှင်၊ သစ်ခုတ်ခေါင်း၊ သစ်ခုတ်သားများနှင့် ပတ်သက်၍ စီးပွားရှာခြင်း၊ ဈေးရောင်းခြင်း၊ အခြား အဘိုးတန်ပစ္စည်း ရောင်းခြင်း၊ ဝယ်ခြင်း၊ လာဘ်ပေး၊ လာဘ်ယူပြုလုပ်ခြင်း။
- (ဆ) နေ့စဉ်မှတ်တမ်းများ (သို့မဟုတ်) အခြား အစီရင်ခံစာများကို လိမ်လည်ရေးသားခြင်း။
- (ဇ) အစိုးရ အရာထမ်း - အမှုထမ်းများ လိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းထားသော စည်းကမ်းများကို ဖောက်ဖျက်ခြင်း၊ လိုက်နာရန်ပျက်ကွက်ခြင်း။

မှတ်ချက်။ ထိုကဲ့သို့ အရေးယူရာတွင် ရာဇဝတ်တရားဥပဒေအရ၎င်း၊ ဋ္ဌာနဆိုင်ရာ အရ၎င်း၊ လိုအပ်သလို အရေးယူလိမ့်မည် ဖြစ်ပေသည်။

အမှုထမ်းများ ၁၅။ အမှုထမ်းတစ်ယောက်အား တရားရုံးများမှ ထုတ်ဆင့်အား တရားရုံးသော သမ္မာန်စာများကို မန်နေဂျာ (သစ်ထုတ်ရေး/ဖေါင်ပွဲရေး) ရုံးမှ များမှ သမ္မာန် တဆင့် ပေးပို့ လိမ့်မည်။ ၎င်းအမှုထမ်း တရားရုံးသို့ သွားရောက်နေစဉ် စာ ထုတ်ဆင့် အတွင်းလိုအပ်ပါက နယ်တာဝန်ခံအရာထမ်း၊ အမှုထမ်းက အခြားခြင်း။ ဝန်ထမ်းတိုင်းအား အစားထိုး တာဝန်ပေးအပ်ရန် လိုအပ်သလို စီစဉ်မှုများ ပြုလုပ်ပေးရမည်။

အမှုထမ်းများ၏ အစမ်းခန့်ကလ။ ၁၆။ အမှုထမ်းများအား စတင် ခန့်ထားသောအခါနှင့် ရာထူးတိုးတက် ခန့်ထားသောအခါ သာမန်အားဖြင့် အစမ်း တနှစ်ခန့်ထား လိမ့်မည်ဖြစ်သည်။ ၎င်းကာလအတွင်း လုပ်ရည်ကိုင်ရည်ကို ကျေနပ်ဘူး ဝေ့ရှိရပါက တနှစ်စေ့ ရောက်သောအခါ အမြဲတန်းခန့်ထားရန်

စဉ်းစားမည်ဖြစ်သည်။ လုပ်ရည်ကိုင်ရည်ကျေနပ်ဘွယ် မတွေ့ခြင်းနှင့် အလုပ်ဝတ္တရားကျွမ်းကျင်နိုင်ရုံသာ မဆောင်ရွက်နိုင်သေးသမျှကာလပတ်လုံး အစမ်းခန့် ကာလကို ရွှေ့ဆိုင်းပြီး အမြဲတန်း ခန့်ထားရန် စဉ်းစား လိမ့်မည်မဟုတ်။ ဤကဲ့သို့ ဝတ္တရားဆောင်ရွက်ရာတွင် မကျေနပ်၍ အစမ်းခန့်ကာလ ရွှေ့ဆိုင်းထားရသူများအား နှစ်တိုးလစာမပေးရ။ (နှစ်တိုးလစာမပေးရ) ။ အစမ်းခန့်ကာလ ရွှေ့ဆိုင်းရဖန်များပါက ရာထူးမှ ရပ်စဲခြင်း၊ ပြန်လည်လျော့ချခြင်း အထိ စဉ်းစား အရေးယူခြင်း ခံရလိမ့်မည်။

ကိုယ်ပိုင် အမှတ် များ ၁၇။ သစ်ထုတ်ရေးဌာနခွဲရှိ၊ ဒါရိုက်တာ(သစ်ထုတ်ရေး)မှသည် သတ်မှတ် (နံပါတ်) များ သတ်မှတ် ပေးထား ပြီးဖြစ်၍ နေ့စဉ်တွင် လက်မှတ် ရေးထိုးသောအခါတိုင်း မိမိ၏ ကိုယ်ပိုင်အမှတ်ကို ဖော်ပြ ရမည်ဖြစ်သည်။

အမှုထမ်းများ ၁၈။ အမှုထမ်းများအား ရာထူးတိုးတက် ပေးရာတွင် (အနည်းဆုံး) အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံ၍ လစ်လပ် တက်ပေးရန် သော ရာထူး နေရာများ ရှိမှသာ ရာထူး တိုးတက် ပေးရေးအတွက် အရည်အချင်း စဉ်းစားခံရမည်ဖြစ်၍ ကျေနပ်ဘွယ် ရှိမှသာ တိုးတက် ပေးမည်ဖြစ် များ။ ပေသည်။

(က) ချောင်းခေါင်းမှ ချောင်းအုပ်သို့။
(သစ်ထုတ်ရေး နယ်အတွက်)။

- (၁) မြေပုံ ဘတ်တတ်ရမည်။
- (၂) တောတွင်း သစ်ပယ်နည်း နိဿည်း - စာတွေ့၊ လက်တွေ့၊ စာမေးပွဲအောင်ရမည်။
- (၃) ဖြတ်ပိုင်းပေး လက်တွေ့ စာမေးပွဲ အောင်မြင်ရမည်။
- (၄) ချောင်းထွင်း၊ ရေကျန်ကောက်လုပ်ငန်း ကျွမ်းကျင်ရမည်။
- (၅) ဇွဲ၊ ဝိရိယနှင့် စိတ်ပါဝင်စားစွာ ကြိုးစားသူ ဖြစ်ရမည်။
- (၆) အဖွဲ့နှင့် နိုင်ငံအပေါ်တွင် သစ္စာရှိသူ ဖြစ်ရမည်။
- (၇) ဆက်ဆံရေးပြေပြစ်သူ ဖြစ်ရမည်။
- (၈) အနည်းဆုံး လုပ်သက် (၃)နှစ်ရှိ အမြဲတမ်း ရပြီးသူ ဖြစ် ရမည်။

(၉) ကျောင်းထွက် လက်မှတ်ရ စာမေးပွဲ (သို့မဟုတ်) အစိုးရ အသိအမှတ်ပြု-အလားတူ စာမေးပွဲ အောင်မြင်ပြီးသူ ဖြစ် ပါက အမှုထမ်းသက် ကန့်သတ်ချက်ကို လျော့ပေါ့ စဉ်းစား နိုင်ခွင့်ရှိသည်။

(၁၀) ဆင့်ကဲ-ထောက်ခံမှုရသူ ဖြစ်ရမည်။

(၁၁) ဆင်- ကျွဲ များဖြင့် သစ်ထုတ်ခြင်း လုပ်ငန်းကို နားလည် ကျွမ်းကျင်ရမည်။

(၁၂) အလုပ်သမားများအပေါ်တွင် အုပ်ချုပ်-ကွပ်ကဲထိန်းသိမ်း နိုင်ရမည်။

(၁၃) သစ်စာရင်း ပုံစံများတွင် စံနစ်တကျမှန်ကန်စွာ ရေးသွင်း တတ်ရမည်။

(ဖေါင်ဖွဲ့ရေးနယ်အတွက်)။

(၁) သစ်ဆိပ်များကို စံနစ်တကျ နိုင်နင်းစွာ အုပ်ချုပ်နိုင်ရမည်။

(၂) ဖေါင်ဖွဲ့/ဖေါင်မျောလုပ်ငန်း ကျွမ်းကျင်ရမည်။

(၃) ရေကျန်ကောက်ခြင်း၊ ပစ္စည်းစာရင်း ထိန်းသိမ်းခြင်းများ တတ်ကျွမ်းရမည်။

(၄) ဇွဲ-ဝိရိယနှင့် စိတ်ပါဝင်စားစွာ ကြိုးစားသူဖြစ်ရမည်။

• (၅) အဖွဲ့နှင့် နိုင်ငံအပေါ်တွင် သစ္စာရှိသူ ဖြစ်ရမည်။

(၆) ဆက်ဆံရေးပြေပြင်သူ ဖြစ်ရမည်။

(၇) အနည်းဆုံး လုပ်သက် (၃)နှစ်ရှိ၍ အမြဲတမ်းရပြီးသူ ဖြစ် ရမည်။

(၈) ကျောင်းထွက် လက်မှတ်ရ စာမေးပွဲ (သို့မဟုတ်) အစိုးရ အသိအမှတ်ပြု အလားတူ စာမေးပွဲ အောင်မြင်ပြီးသူ ဖြစ် ပါက အမှုထမ်းသက် ကန့်သတ်ချက်ကို လျော့ပေါ့စဉ်းစား နိုင်ခွင့်ရှိသည်။

(၉) ဆင့်ကဲ ထောက်ခံမှုရသူဖြစ်ရမည်။

(၁၀) လုပ်သားများ အပေါ်တွင် အုပ်ချုပ်-ကွပ်ကဲ ထိန်းသိမ်းနိုင် ရမည်။

(သစ်ထုတ်ရေး/ပေါင်ပွဲရေး-နယ်အားလုံးအတွက်)

- (၁) မိမိအထက်အရာထမ်း/အမှုထမ်းက ညွှန်ကြားပေးအပ်သည့် ဝတ္တရားကို လျင်မြန် ဖျတ်လတ်စွာ ဆောင်ရွက်တတ်ရမည်။
- (၂) မိမိတာဝန်နှင့် ပတ်သက်သည့် သစ်စာရင်း၊ ပစ္စည်းစာရင်း များ ပြုလုပ်တတ်ရမည်။
- (၃) အစီရင်ခံစာများကို တိုတိုနှင့် လိုရင်း ရေးနိုင်ရမည်။
- (၄) မိုးသား၍ အကျင့်စာရိတ္တ ကောင်းရမည်၊ ကျန်းမာရေး ကောင်းရမည်။

(ခ) ချောင်းအုပ်မှသစ်အုပ်သို့။

(သစ်ထုတ်ရေးနယ်အတွက်)

- (၁) ကွင်းနင်းခြင်းနှင့် ကွင်းနင်း အစီရင်ခံစာ ပုံစံ၊ (ကဂ) များ ရေးသားနိုင်ခြင်း။
- (၂) သစ် ဖြတ်ပိုင်းပေးခြင်းနှင့် တောတွင်း သစ် ယယ် ခြင်းကို ကိုယ်တိုင် တတ်ကျွမ်းသည့် အပြင် သင်ပြနိုင်သော အရည် အချင်းရှိခြင်း။
- (၃) သစ်လုံးအဘန်းအစား ခွဲခြားမှု ကျွမ်းကျင်ခြင်း။
- (၄) ဆင်များ စစ်ဆေးနိုင်ခြင်းနှင့် ဆင်များ၏ သာမန် ရောဂါ ဝေဒနာများ အတွက် ကုသရန် ဗဟုသုတ ဆည်းပူး ရရှိ ထားခြင်း။
- (၅) ကွင်းပိတ် - ကွင်းနင်း စစ်ဆေး ခြင်း နှင့် ၎င်း ကွင်း ပိတ် အစီရင်ခံစာပုံစံ၊ (ကည)၊ များ ရေးသွင်းတတ်ခြင်း။
- (၆) သစ်ထုတ်ရေး တောတွင်းသုံး-ပုံစံအားလုံးကို ကျွမ်းကျင်စွာ ရေးသွင်းထားရှိတတ်ခြင်း။
- (၇) မိုးသား၍ အကျင့် စာရိတ္တ ကောင်းမွန်ခြင်း၊ ကျန်းမာရေး ကောင်းခြင်း၊ ဆက်ဆံရေးပြေပြစ်ခြင်း။
- (ဂ) အနည်းဆုံး ချောင်းအုပ်လုပ်သက် (၃)နှစ် ရှိ၍ အမြဲတမ်း ရပြီးသူ ဖြစ်ခြင်း။
- (ဇ) အုပ်ချုပ်-ကွပ်ကဲမှုကောင်းခြင်း။
- (၁၀) အဖွဲ့နှင့် နိုင်ငံအပေါ် သစ္စာရှိခြင်း။

- (၁၁) ဆင့်ကဲ-ထောက်ခံမှုရသူ ဖြစ်ခြင်း။
- (၁၂) ကျောင်း ထွက် လက်မှတ်ရ စာမေးပွဲ အောင်မြင်သူ၊ (သို့မဟုတ်) အစိုးရ အသိအမှတ်ပြု အလားတူ စာမေးပွဲ အောင်ပြီးသူ ဖြစ်ပါက အမှုထမ်းသက် ကန့်သတ်ချက်ကို လျော့ပေါ့စဉ်းစားနိုင်ခွင့် ရှိသည်။

(ဖေါင်ဖွဲ့ရေးနယ်အတွက်)

- (၁) သစ်ဆိပ်စာရင်းနှင့် ပစ္စည်း-စာရင်းများ စစ်ဆေးနိုင်သော အရည်အချင်းရှိခြင်း။
- (၂) သစ်ဆယ်၊ သစ်ဖမ်း၊ ဖေါင်ဖွဲ့၊ ဖေါင်ပို့ လုပ်ငန်း အဝဝကို ကိုယ်တိုင် တတ်ကျွမ်းသည့်ပြင် ပြေပြစ် ချောမောအောင် စီစဉ်နိုင်သည့် အရည်အချင်း ရှိခြင်း။
- (၃) ဖေါင်ဖွဲ့ရေး နယ်အတွက် သတ်မှတ်ထားသော ပုံစံအားလုံး ကျွမ်းကျင်စွာ ရေးသွင်းထားရှိတတ်ခြင်း။
- (၄) အနည်းဆုံး ချောင်းအုပ် လုပ်သက် (၃)နှစ်ရှိ၍ အမြဲတမ်း ရပြီးသူဖြစ်ခြင်း။
- (၅) အုပ်ချုပ်-ကွပ်ကဲမှု ကောင်းခြင်း။
- (၆) အဖွဲ့နှင့် နိုင်ငံအပေါ် သစ္စာရှိခြင်း။
- (၇) ဆင့်ကဲ-ထောက်ခံမှု ရသူဖြစ်ခြင်း။
- (၈) ကျောင်း ထွက် လက်မှတ်ရ စာမေးပွဲ အောင်မြင်သူ (သို့မဟုတ်) အစိုးရ အသိ အမှတ်ပြု အလားတူ စာမေးပွဲ အောင်ပြီးသူ ဖြစ်ပါက အမှုထမ်းသက် ကန့်သတ်ချက်ကို လျော့ပေါ့ စဉ်းစားနိုင်ခွင့်ရှိသည်။

(သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး နယ် အားလုံးအတွက်)။

- (၁) လက်အောက် အမှုထမ်း များအား စံနှစ် တကျ ကွပ်ကဲ အုပ်ချုပ် ထိန်းသိမ်းတတ်ခြင်း။
- (၂) နယ်-ငွေစာရင်းများ သင့်တင့်စွာ လေ့လာတတ်မြောက်ခြင်း။
- (၃) အမှုထမ်းများ အမြဲလိုက်နာရန် လက်စွဲများနှင့် မိမိတာဝန် အရ သက်ဆိုင်သည့် နည်းဥပဒေများကို ကျွမ်းကျင်ခြင်း။

- (၄) အများပြည်သူများဖြင့်၎င်း၊ မိမိ အထက် အရာရှိဖြင့်၎င်း၊ မိမိနှင့် အဆင့်တူများဖြင့်၎င်း၊ မိမိလက်အောက် အမှုထမ်းနှင့် အလုပ်သမားများဖြင့်၎င်း၊ အခြား ဌာနများနှင့် ၎င်း၊ ဆက်ဆံရာတွင် ယဉ်ကျေး-တည်ကြည်မှန်ကန်စွာဆက်ဆံ တတ်သော အရည်အချင်းရှိခြင်း။
- (၅) သတ်မှတ်ထားသောဌာနလုပ်ငန်းများအလိုက်အရည်အချင်းစစ် စာမေးပွဲ အောင်မြင်ပြီးသူဖြစ်ရမည်။

ဂ) သစ်အုပ်မှ ဒု-လက်ထောက်မန်နေဂျာသို့။

- (၁) အထက်အပိုင်း (၁၈) (က) နှင့် (ခ) တွင်ဖော်ပြထားသော အရည်အချင်းများနှင့် ပြည့်စုံပြီး ဖြစ်၍ သစ်အုပ် လုပ်သက် အနည်းဆုံး (၅) နှစ် ရှိပြီးလျှင် အမြဲတမ်း ခန့်ထားပြီးသူ ဖြစ်ရမည်။
- (၂) ဒု-လက်ထောက် မန်နေဂျာ လုပ်ကိုင်ရန် အတွက် အရည်အချင်းမှီ ကျွမ်းကျင်မှုများ ရှိရမည့် အပြင် ယခင်က ကြီးလေးသော ပြစ်ချက်များ ရရှိ မှတ် တမ်း တင့် ခံ ရ ပြီး သူ မဖြစ်စေရ။
- (၃) ရိုးသား၍ အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ပြီး၊ ကျန်းမာရေးနှင့် ပြည့်စုံခြင်း။
- (၄) ဆင့်ကဲ-ထောက်ခံမှုရသူ ဖြစ်ခြင်း။
- (၅) သစ်ထုတ်ရေး / ဖေါင်ဖွဲ့ရေး နယ် တနယ်ကို ကျွမ်းကျင် နိုင်နင်းစွာ ကြီးကြပ်-ကွပ်ကဲအုပ်ချုပ်၍ လုပ်ငန်း အောင်မြင်စွာ ဆောင်ရွက် နိုင်သော အရည် အချင်းနှင့် ပြည့်စုံခြင်း။
- (၆) ကျောင်းထွက် လက်မှတ်ရ စာမေးပွဲ (သို့မဟုတ်) အစိုးရ အသိအမှတ်ပြု အလားတူစာမေးပွဲ အောင်မြင်ပြီးသူ ဖြစ်ပါက- အမှုထမ်းသက် - ကန့်သတ်ချက်ကို လျော့ပေါ့ စဉ်းစားနိုင်ခွင့်ရှိသည်။
- (၇) မြန်မာနိုင်ငံ သစ်တောကျောင်းမှ သစ်တော ဒီပလိုမာ ရပြီးသူများကို ဦးစားပေး၍ ရွေးချယ်နိုင်ခွင့် ရှိသည်။
- (၈) သတ်မှတ်ထားသည့် ဌာနဆိုင်ရာ လုပ်ငန်းအလိုက် အရည်အချင်းစစ် စာမေးပွဲအောင်မြင်ပြီးသူ ဖြစ်ရမည်။

ယန္တရားဝန်ထမ်းများ။

(ဃ) ယာဉ်မောင်းအဆင့် (၄)မှ အဆင့် (၃)သို့။

- (၁) ယာဉ်များကို စံနှစ်တကျ ရှိသေစွာ ကိုင်တွယ်-မွန်းမံတတ်သူ ဖြစ်ရမည်။
- (၂) မိမိအထက်မှ ပေးအပ်သော တာဝန်များကို လေးစားစွာ မဆိုမကပ် လိုက်နာဆောင်ရွက်တတ်သူ ဖြစ်ရမည်။
- (၃) ဇွဲ-ဝိရိယနှင့် စိတ်ပါဝင်စားစွာ ကြိုးစားသူဖြစ်ရမည်။
- (၄) ယာဉ်ငယ်များအား စံနှစ် တကျ ကောင်းစွာ ကိုင်တွယ် မောင်းနှင်နိုင်ရမည်။
- (၅) အဖွဲ့နှင့်နိုင်ငံအပေါ် သစ္စာရှိသူဖြစ်ရမည်။
- (၆) ဆက်ဆံရေး ပြေပြစ်သူ ဖြစ်ရမည်။
- (၇) ကျန်းမာသန်စွမ်း၍ မျက်လုံးကောင်းသူ ဖြစ်ရမည်။
- (၈) အဖွဲ့၏ (ဝန်လုပ်) ယာဉ်မောင်း သင်တန်း ကျောင်း သို့ တက်ရောက်အောင်မြင်၍ ယာဉ်မောင်းလိုင်းစင် ရှိသူများအား ဦးစားပေး စဉ်းစားခွင့်ရှိသည်။
- (၉) မြန်မာစာကောင်းစွာ ရေးဘတ်နိုင်သူ ဖြစ်ရမည်။ မြန်မာစာ () တန်းထက်မနည်း အောင်မြင်ပြီးသူများကို ဦးစားပေး စဉ်းစားခွင့်ရှိသည်။
- (၁၀) ဆင့်ကဲ-ထောက်... သူ ဖြစ်ရမည်။
- (၁၁) Duty Log Book တွင် စံနှစ်တကျ မှန်ကန်စွာရေးသွင်းတတ်သူ ဖြစ်ရမည်။

(င) ယာဉ်မောင်းအဆင့် (၃)မှ အဆင့် (၂)သို့။

- (၁) ယာဉ်များကို စံနှစ်တကျ ကျွမ်းကျင် နိုင်နင်းစွာကိုင်တွယ် ထိန်းသိမ်း-မောင်းနှင်နိုင်သူ ဖြစ်ရမည်။
- (၂) အဖွဲ့၏ (ဝန်လုပ်) ယာဉ်မောင်းသင်တန်းကျောင်းသို့ တက်ရောက်၍ (က) အဆင့်ဖြင့် အောင်မြင်ပြီးသူ ဖြစ်ရမည့် အပြင် ယာဉ်မောင်းလိုင်စင်ရှိသူ ဖြစ်ရမည်။
- (၃) ကျန်းမာသန်စွမ်း၍ ခြေ-လက်-နား-မျက်လုံး-ကောင်းမွန်သူ ဖြစ်ရမည်။

- (၄) ဇွဲ-ဝိရိယရှိ၍ မငြီးမငြူ ကြီးစားသူဖြစ်ရမည်။
- (၅) ရိုးသား၍ အကျင့် စာရိတ္တ ကောင်းမွန်ခြင်း၊ ဆက်ဆံရေး ပြေပြစ်၍ လုပ်ငန်း တာဝန်ကို လေးစားသူ ကျေပြန်သူ ဖြစ်ရမည်။
- (၆) ယာဉ်မောင်းအဆင့်(၃) အမှုထမ်းသက် အနည်းဆုံး(၆)လ (ယာဉ်မောင်းချိန်၊ အနည်းဆုံး နာရီပေါင်း၅၀၀၊ မောင်း နှင်ပြီးဖြစ်ရမည်)။
- (၇) မြန်မာစာအနည်းဆုံး (၇)တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
- (၈) အုပ်ချုပ်ကွပ်ကဲမှုကောင်းမွန်-ပြေပြစ်သူဖြစ်ရမည်။
- (၉) အဖွဲ့နှင့်နိုင်ငံအပေါ် သစ္စာရှိသူ ဖြစ်ရမည်။
- (၁၀) ဆင့်ကဲထောက်ခံမှုရသူ ဖြစ်ရမည်။
- (၁၁) Duty Log Book ကိုင်း၊ AF-21 ပုံစံကိုင်း၊ စံနစ်တကျ မှန်ကန်စွာ ရေးသွင်းနိုင်သူ ဖြစ်ရမည်။
- (၁၂) ယာဉ်တိုက်ခိုက်မှု မရှိသူ- ယာဉ် အပျက်အစီးနည်းသူ- မိမိ ယာဉ်အား ရိုသေစွာ ကိုင်တွယ်ထိန်းသိမ်းသူ - မိမိယာဉ်ကို အမြဲတမ်း သနေသူ ဖြစ်ရမည်။

ယာဉ်မောင်းအဆင့် (၂)မှ အဆင့်(၁)သို့။

- (၁) ယာဉ်များကို စံနစ်တကျ ကျွမ်းကျင်နိုင်နင်းစွာ ကိုင်တွယ်- မောင်းနှင်-ထိန်းသိမ်းနိုင်သူ ဖြစ်ရမည်။
- (၂) အဖွဲ့၏ (ဝန်ကြီး) ယာဉ်မောင်း သင်တန်းသို့ တက်ရောက်၍ (က) အဆင့်ဖြင့် အောင်မြင်ပြီးသူ ဖြစ်ရမည့်အပြင် ယာဉ် မောင်းလိုင်စင်ရှိသူ ဖြစ်ရမည်။
- (၃) ဇွဲ-ဝိရိယရှိ၍ မငြီးမငြူ ကြီးစားသူ လုပ်ငန်း တာဝန်ကို လေးစားသူ- ကျေပြန်သူ ဖြစ်ရမည်။
- (၄) ရိုးသား၍ အကျင့် စာရိတ္တ ကောင်းမွန်ခြင်း၊ ဆက်ဆံရေး ပြေပြစ်ခြင်းရှိသူ ဖြစ်ရမည်။
- (၅) အုပ်ချုပ်-ကွပ်ကဲမှု ကောင်းမွန်ပြေပြစ်သူ ဖြစ်ရမည်။
- (၆) ယာဉ်မောင်း အဆင့် (၂) အမှုထမ်းသက် အနည်းဆုံး (၃)နှစ်ရှိ၍ အမြဲတမ်း ရပြီးသူ ဖြစ်ရမည်။

- (၇) အခြေခံ ပညာရေး အလယ်တန်း - သို့မဟုတ်-၎င်းအထက် စာမေးပွဲ အောင်မြင်သူများဖြစ်က အမှုထမ်းသက်ကိုလျှော့ပေါ့စဉ်းစားနိုင်ခွင့်ရှိသည်။
- (၈) Duty Log Book ကို၎င်း၊ AF-21 ပုံစံကို၎င်း၊ စံနစ်တကျ မှန်ကန်စွာ ရေးသွင်းနိုင်သူ ဖြစ်ရမည်။
- (၉) ယာဉ် တိုက်ခိုက်မှု-မရှိသူ- ယာဉ် အပျက် အစီးနည်းသူ- မိမိ ယာဉ်အား ရှိသေစွာ ကိုင်တွယ် - ထိန်းသိမ်း နိုင် သူ - မိမိ ယာဉ်ကို အမြဲတမ်း သ,နေသူ ဖြစ်ရမည်။
- (၁၀) အဖွဲ့နှင့် နိုင်ငံအပေါ် သစ္စာရှိသူ ဖြစ်ရမည်။
- (၁၁) ဆင့်ကဲ ထောက်ခံမှုရသူဖြစ်ရမည်။
- (၁၂) ကျန်းမာရေးကောင်း၍ ခြေ-လက်-နား-မျက်လုံး အားလုံး ကောင်းမွန်သူဖြစ်ရမည်။

(ဆ) ယာဉ်မောင်း ခေါင်းဆောင်များ။

- (၁) ယာဉ်မောင်းအဆင့် (၁)၊ အော်ပရေတာ အဆင့် (၁)၊ ချောင်းအုပ် အမှုထမ်းသက် အနည်းဆုံး (၂)နှစ်ရှိ၍ အမြဲတမ်းရပြီးသူ ဖြစ်ရမည်။ အခြေခံ ပညာရေး အထက်တန်း အောင်မြင်ပြီးသူများ ဖြစ်က အမှုထမ်းသက်ကို လျှော့ပေါ့စဉ်းစားနိုင်ခွင့်ရှိသည်။
- (၂) ယန္တရားဖြင့် သစ်ထုတ်ခြင်း လုပ်ငန်းများနှင့် ဆင် - ကျွဲများဖြင့် သစ်ထုတ်ခြင်း လုပ်ငန်းများကို အခြေခံအားဖြင့် နားလည်တတ်ကျွမ်းသူ ဖြစ်ရမည်။
- (၃) ယာဉ်မောင်း ခေါင်းဆောင်သင်တန်း တက်ရောက် အောင်မြင်ပြီးသူ ဖြစ်ရမည်။
- (၄) ဇွဲ-ဝိရိယရှိ၍ မငြီးမငြူ ကြီးစားသူ - လုပ်ငန်း တာဝန်ကို လေးစားသူ - ကျေပြန့်သူ ဖြစ်ရမည်။
- (၅) အုပ်ချုပ်- ကွပ်ကဲမှု ကောင်းမွန်ပြေပြစ်သူ ဖြစ်ရမည်။
- (၆) ရိုးသား၍ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ မိမိဌာနအတွင်း မိမိ၏အထက်၊ မိမိနှင့်တန်းတူ၊ မိမိ၏လက်အောက် ဝန်ထမ်းများ- လုပ်သားများနှင့်၎င်း၊ ဌာနခြားများနှင့်၎င်း၊ ပြည်သူလူထုနှင့်၎င်း၊ ဆက်ဆံရာတွင် ယဉ်ကျေး-တည်ကြည်၊ ဝေပြေဖြစ်စွာ ဆက်ဆံနိုင်သော အရည်အချင်းရှိသူ ဖြစ်ရမည်။

(၇) ယာဉ်အဖွဲ့တဖွဲ့ကို ကျွမ်းကျင် - နိုင်နင်းစွာ ကြီးကြပ်-ကွပ်ကဲ အုပ်ချုပ်၍ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်သော အရည်အချင်းနှင့် ပြည့်စုံသူ ဖြစ်ခြင်း။

(၈) ဆင့်ကဲထောက်ခံမှုရသူဖြစ်ရမည်။

(၉) ကျန်းမာရေးနှင့်ပြည့်စုံသူဖြစ်ရမည်။

(၁၀) အဖွဲ့နှင့် နိုင်ငံအပေါ် သစ္စာရှိသူဖြစ်ရမည်။

(ဇ) အော်ပရေတာအဆင့်(၂)မှ အဆင့်(၁)သို့။

(၁) ယန္တရားများကို စံနစ်တကျ-ကျွမ်းကျင်နိုင်နင်းစွာ ကိုင်တွယ် မောင်းနှင်ထိန်းသိမ်းနိုင်သူ ဖြစ်ရမည်။

(၂) အဖွဲ့၏သက်ဆိုင်ရာ ယန္တရားမောင်းသင်တန်းသို့တက်ရောက် အောင်မြင်ပြီးသူ ဖြစ်ရမည်။

(၃) ဇွဲ-ဝိရိယရှိ၍ မငြီးမငြူ ကြီးစားသူ လုပ်ငန်း တာဝန်ကို လေးစားသူ- ကျေပြန့်သူ ဖြစ်ရမည်။

(၄) ရိုးသား၍ အကျင့်စာရိတ္တ ကောင်းမွန်ခြင်း၊ ဆက်ဆံရေး ပြေပြစ်ခြင်းရှိသူ ဖြစ်ရမည်။

(၅) အုပ်ချုပ်-ကွပ်ကဲမှု ကောင်းမွန် ပြေပြစ်သူဖြစ်ရမည်။

(၆) အော်ပရေတာ အဆင့် (၂) အမှုထမ်းသက် အနည်းဆုံး (၃)နှစ်ရှိ၍ အမြဲတမ်းရပြီးသူ ဖြစ်ရမည်။

(၇) အခြေခံ ပညာရေး အလယ်တန်း- သို့မဟုတ်- ၎င်းအထက် စာမေးပွဲအောင်မြင်သူများဖြစ်က အမှုထမ်းသက်ကိုလျော့ပေါ့စဉ်းစားနိုင်ခွင့်ရှိသည်။

(၈) ယန္တရား တိုက်ခိုက်မှုမရှိသူ- ယန္တရား အပျက်အစီး- နည်းသူ မိမိယန္တရားကို ရိုသေစွာ ကိုင်တွယ်- ထိန်းသိမ်းနိုင်သူ- မိမိ ယန္တရားကို အမြဲတမ်း သ, နေသူဖြစ်ရမည်။

(၉) Duty Log Book နှင့် သက်ဆိုင်ရာ ပုံစံများတွင် စံနစ် တကျ မှန်ကန်စွာ ရေးသွင်းနိုင်သူ ဖြစ်ရမည်။

(၁၀) အဖွဲ့နှင့် နိုင်ငံအပေါ် သစ္စာရှိသူ ဖြစ်ရမည်။

(၁၁) ဆင့်ကဲထောက်ခံမှုရသူဖြစ်ရမည်။

(၁၂) ကျန်းမာရေးကောင်း၍ ခြေ-လက်-နား-မျက်လုံး အားလုံး ကောင်းမွန်သူ ဖြစ်ရမည်။

(ဈ) စက်ပြင်များ။

- (၁) ယာဉ်-ယန္တရားများကို မိမိ အဆင့် အလိုက် သတ်မှတ်ပေးထားသည့် အချိန် ကာလ အတွင်း စံနစ်တကျ ပြီးစီးအောင် ပြင်ဆင်ပေးနိုင်ခြင်း။
- (၂) စက်ပြင်အဆင့် တဆင့်နှင့် တဆင့် အမှုထမ်းသက် အနည်းဆုံး (၂) နှစ်စီရှိသူများ ဖြစ်၍ အမြဲတမ်း ရပြီးသူများသာ ဖြစ်ရမည်။
- (၃) ဇွဲ-ဝိရိယ ရှိ၍ မငြီးမငြူ ကြိုးစားသူ ဖြစ်ပြီး လုပ်ငန်း တာဝန်ကို လေးစားသူ-ကျေပျော်သူ ဖြစ်ရမည်။
- (၄) ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။
- (၅) ဆက်ဆံရေး ပြေပြစ်သူ ဖြစ်ရမည်။
- (၆) ဆင့်ကဲထောက်ခံမှု ရသူဖြစ်ရမည်။
- (၇) အဖွဲ့နှင့် နိုင်ငံအပေါ် သစ္စာရှိသူ ဖြစ်ရမည်။

(ည) ဒု-အလုပ်ရုံအုပ်မှ အလုပ်ရုံ အုပ်သို့။

- (၁) အလုပ်ရုံတစ်ခုအား ကျွမ်းကျင်နိုင်နင်းစွာ အုပ်ချုပ်-ကွပ်ကဲ ထိန်းသိမ်းနိုင်သူ ဖြစ်ခြင်း။
- (၂) လုပ်ငန်း တာဝန်များကို စံနစ်တကျ ခွဲဝေ ချထားပေးနိုင်သူ ဖြစ်ခြင်း။
- (၃) ကျွမ်းကျင်မှု အရည်အချင်းစစ် စာမေးပွဲ (Trade Test) ကို အောင်မြင်ခြင်း။
- (၄) ယာဉ်-ယန္တရားများကို သတ်မှတ်ပေးသည့် အချိန် ကာလ အတွင်း စံနစ် တကျ ပြီးစီးအောင် ကွပ်ကဲ-ကြီးကြပ် ၍ ပြင်ဆင်ပေးနိုင်ခြင်း။
- (၅) ဇွဲ-ဝိရိယရှိ၍ မငြီးမငြူ ကြိုးစားသူ-လုပ်ငန်း တာဝန်ကို လေးစားသူ-ကျေပျော်သူဖြစ်ခြင်း။
- (၆) ဒု-အလုပ်ရုံအုပ် အမှုထမ်းသက် အနည်းဆုံး (၃) နှစ် ရှိ၍ အမြဲတမ်း ရပြီးသူ ဖြစ်ခြင်း။
- (၇) ရိုးသား၍ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ မိမိဌာနအတွင်း မိမိ၏ အထက်၊ မိမိနှင့် တန်းတူ၊ မိမိ၏ လက်အောက်

ဝန်ထမ်းများ လုပ်သားများနှင့်၎င်း၊ ဌာနခြားများနှင့်၎င်း၊ ပြည်သူလူထုနှင့်၎င်း၊ ဆက်ဆံရာတွင် ယဉ်ကျေး တည်ကြည်- ပြေပြစ်စွာ ဆက်ဆံနိုင်သော အရည်အချင်းရှိသူ ဖြစ်ခြင်း။

- (၈) ကျန်းမာရေးကောင်းမွန်ခြင်း။
- (၉) ဆင့်ကဲထောက်ခံမှုရသူဖြစ်ခြင်း။
- (၁၀) အဖွဲ့နှင့် နိုင်ငံအပေါ် သစ္စာရှိသူ ဖြစ်ခြင်း။

အမြဲနေရပ်နှင့် တိန်နယ်များ။ ၁၉။ နှစ်စဉ် အမှုထမ်းများအားလုံးအတွက် မန်နေဂျာ(သစ်ထုတ် ရေး/ဖေါင်ဖွဲ့ရေး)သည် အလုပ်နှစ်-မစမီ အမြဲနေရပ်များနှင့် တာဝန် ဝတ္တရား ဆောင်ရွက်ရန်နယ်ပယ်(တိန်နယ်)များကို ရုံးမိန့်ထုတ်၍ သတ်မှတ်ပေးရမည်။ အမြဲနေရပ်မှာ ယေဘုယျအားဖြင့် အလုပ် ဝတ္တရား ဆောင်ရွက်ရန်ဒေသနှင့် အနီးဆုံးဖြစ်၍ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ရဲကင်းစခန်း၊ တပ်စခန်းများရှိသည့်ရွာကြီး (သို့မဟုတ်) မြို့ဖြစ်ရမည်။ သို့သော် သစ်ဆိပ်အမှုထမ်းများ အတွက်မှာမူ သစ်ဆိပ်သာလျှင် အမြဲနေရပ်ဖြစ်ရမည်။ တာဝန်ဝတ္တရားဆောင်ရွက်ရန် နယ်ပယ်မှာ လုပ်ငန်း ပမာဏနှင့် လုပ်ငန်းသဘာဝအလိုက် သတ်မှတ်လိမ့်မည်။

အမြဲနေရပ်နှင့် တိန်နယ် သွား/ပြန် ခွင့်။ ၂၀။ မိမိတာဝန် ထမ်းဆောင်ရန် သတ်မှတ်ထားသော တိန်နယ်မှ အမြဲနေရပ်သို့ အလုပ်တာဝန်အရသော်၎င်း၊ အခြားကိစ္စများအရသော်၎င်း၊ အကွာအဝေးအလိုက် အခါအားလျော်စွာ ပြန်ရန်အတွက် ဆိုင်ရာ နယ်တာဝန်ခံက ခွင့်ပြုလိမ့်မည်။ သာမန်အားဖြင့် အောက်ပါအတိုင်း အမြဲနေရပ်ပြန်ခွင့်ကို သတ်မှတ်မည်ဖြစ်သည်။

<p>တိန်နယ်မှ အမြဲနေရပ် သို့ အရောက်သွားရ သည့် ရက်ပေါင်း။</p>	<p>အမြဲနေရပ်သို့ပြန် နိုင်သည့်အချိန် ကာလ။</p>	<p>အမြဲနေရပ်တွင် နေခွင့် မြို့ရက်ပေါင်း။ (သွား/ပြန်ရက်မဝါဝင်)</p>
၁-ရက် ၂-ရက်	လစဉ်တကြိမ်-	၄-ရက်၊
၃-ရက် ၄-ရက်	၂-လလျှင် တကြိမ်-	၈-ရက်၊
၅-ရက်မှအထက်	၃-လလျှင် တကြိမ်-	၁၂-ရက်၊

ဤကဲ့သို့ အမြဲနေရပ်သို့ ပြန်ခွင့်ပေးခြင်းမှာ သက်ညှာသော အခွင့် အရေးတခုသာဖြစ်၍ ရထိုက်သည်ဟု မရ မနေ တောင်းဆိုနိုင်သော (အခွင့်အရေး)၊ (ပိုင်ဆိုင်ခွင့်)မဟုတ်ဘဲ နယ်တာဝန်ခံ၏ နေရက်နှင့် တကွ သဘောတူညီခွင့်ပြုချက် ရရှိမှသာလျှင် သွားလာရမည်ဖြစ်သည်။

နယ်တာဝန်ခံကလည်း နယ်အတွင်း အမှုထမ်းများအားလုံး တချိန်တည်း အမြဲနေရပ်ပြန်ရန် ခွင့်ပြုဘဲ အလှည့်ကျ အလုပ် အခြေအနေအလိုက် (လုပ်ငန်းထိခိုက်မှု မဖြစ်စေဘဲ) သင့်တော်သလို ခွင့်ပြုရမည်။ ထိုသို့ခွင့်ပြု ပေးခြင်းဖြင့် လုပ်ငန်းတာဝန်များကို ထိခိုက်မှု မရှိစေရန် နယ်တာဝန် ခံက လုံးဝ တာဝန်ယူ စီစဉ်ပေးရမည်ဖြစ်သည်။

အခြားဌာန ၂၁။ အခြားဌာနများ၊ ဘုတ်အဖွဲ့၊ ကော်ပိုရေးရှင်းများမှ ဝန်ထမ်း များနှင့် ဆက် များကိုလည်း ရာထူးအဆင့်အတန်းအလိုက် လေးစားစွာ ဆက်ဆံရမည်။
သွယ်ခြင်း မိမိနယ်နှင့် ဘိနယ်များအတွင်း ဝတ္တရားအရ ရောက်ရှိကြုံကြိုက်လာပါ
ကူညီခြင်း။ က သွားရောက်တွေ့ဆုံခြင်း၊ မိမိတတ်နိုင်သည့် လိုအပ်သော အကူအညီ ပေးခြင်းများပြုလုပ်ရမည်။ အဖွဲ့ဂုဏ်နှင့်မိမိဂုဏ်ကို ထိခိုက်ညှိုးနွမ်းဘွယ်ရာ ပြုမူပြောဆို ဆက်ဆံခြင်းများကို အထူးသတိချပ်ရှောင်ကျင့်ရမည်။

အခဏ်း ၃။

နေ့စဉ်မှတ်တမ်းများ။

ဒု-လက်ထောက် ၂၂။ ဒု-လက်ထောက် မန်နေဂျာနှင့် သစ်အုပ်များသည် မိမိတို့ မန်နေဂျာနှင့် တနေ့တာ သွားလာသောခရီးစဉ်ကို နေ့စဉ်အချိန်၊ နာရီ၊ အကွာအဝေး သစ်အုပ်များ (အသေးစိတ်ပါ) ဖော်ပြပြီးလျှင် မိမိလုပ်ကိုင်စစ်ဆေးသော လုပ်ငန်း ၏ နေ့စဉ် များပါ ဖော်ပြထည့်သွင်း ရေးသားလျက် (ဖူးစကက်) စာရွက်တွင် မှတ်တမ်းကို စာမျက်နှာတဘက်၏ ($\frac{1}{2}$) ပုံသို့ အသုံးပြုရေးသား၍ တလတွက် နေ့စဉ် မှတ်တမ်းကို ၎င်းလက်ကိုင်ပြန်ပေးရမည်။ လဆန်း (၇) ရက်အတွင်း ဆိုင်ရာ လက်ထောက် မန်နေဂျာ သို့မဟုတ် မိမိက နယ် တာ ဝန် ခံဖြစ်ပါက မန်နေဂျာထံသို့ တိုက်ရိုက်ပေးပို့ ရမည်။ သစ်ထုတ်ရေးနယ် သစ်အုပ် များ၏ နေ့စဉ်မှတ်တမ်းများ အောက်ခြေတွင် အောက်ဖော်ပြပါ နမူနာအတိုင်း တောတက်ရက် ဖြတ်ပိုင်းပေးသော သင်းပင်ထောင်၊ သစ်လုံးတန်များ စာရင်းဇယား ပြုလုပ်ဖော်ပြရမည်။

ကျွန်း	ကာလ	တောတက်ရက်	ဖြတ်ပိုင်းပေးသော	
			သင်းပင်ထောင်	သစ်လုံး တန်
၁။	ယခင်လထိ	၅၆	၂၃၂	၄၈၀ ၄၀၀
၂။	ယခုလ	၂၀	၁၂၀	၂၅၀ ၂၂၅
	ယခု(--)လကုန်ထိ	၇၆	၃၅၂	၇၃၀ ၆၂၅

သစ်မခဲ ကာလ	စောစာကရက်	မှတ်ပင်	မြတ်ပိုင်းပေးသော	
			သစ်လုံး	တန်
၁။ ယခင်လထိ	၂၆	စု-၁	၂၀၀	၃၀၀
		အခြားစုများ	၄၀၀	၆၀၀
		ပေါင်း	၆၀၀	၉၀၀
၂။ ယခုလ	၂၀	စု-၁	၁၅၀	၂၀၀
		အခြားစုများ	၃၀၀	၄၀၀
		ပေါင်း	၄၅၀	၆၀၀
ယခု(- -)လကုန်ထိ	၄၆	စု-၁	၃၅၀	၅၀၀
		အခြားစုများ	၇၀၀	၁၀၀၀
		စုစုပေါင်း	၁၀၅၀	၁၅၀၀

မှတ်ချက်။ (၁) သင်းပင်ထောင် ဆိုသည်မှာ ရောင်းကန်း မဝင်သောပင်သေ၊ ပင်ခြောက်နှင့် အော်လဲ-နတ်သတ်ပင်များ မပါဝင်။ ဖော်ပြဖန်မလို။ သို့သော် သစ်လုံးနှင့် တန် - ဖော်ပြရာတွင် ယိုပင်သေ-ပင်ခြောက်နှင့် အော်လဲ-နတ်သတ်ပင်များမှ ရရှိသော သစ်လုံးနှင့် တန်မည်မျှဟူ၍ ဘေးမှ (သို့မဟုတ်) အောက်တွင် မှတ်ချက်ဖြင့် ဖော်ပြရမည်။

(၂) ဖေါင်ဖွဲ့ရေးသစ်အုပ်များ အတွက်မူ သာမန်တောတက်ရက်ကိုသာ အထက် ဇယားပါ နမူနာအတိုင်း ဖော်ပြရမည်။

(၃) ဖြတ်ပိုင်းစာရင်းများကို ကျွန်း၊ သစ်မာခွဲခြားဖော်ပြရမည် ဖြစ်သည်။

(၄) နေ့စဉ်မှတ်တမ်းများတွင် ဖော်ပြသော အရေးကြီးသည့် အချက်အလက် အားလုံးကို သီးခြားအစီရင်ခံစာဖြင့်မိမိ၏ နယ်တာဝန်ခံ(သို့မဟုတ်)မန်နေဂျာ သို့ သီးခြားအစီရင်ခံရမည် ဖြစ်သည်။

သစ်အုပ်မှအပ
ကျန်အမှုထမ်း
များ၏ နေ့စဉ်
မှတ်တမ်း။

၂၃။ ဒု-လက်ထောက် မန်နေဂျာနှင့် သစ်အုပ်များမှ အပ ကျန်
အမှုထမ်းများအား စာမျက်နှာ အမှတ်တပ်ပြီး နေ့စဉ်မှတ်တမ်းရေးရန်
စာအုပ်များ ထုတ်ပေးထားလိမ့်မည်။ ၎င်းမှတ်တမ်း စာအုပ်များတွင်
နေ့စဉ် မိမိတနေ့တာ သွားလာသော ခရီးစဉ်ကို အချိန် - နာရီ-ခရီး
အကွာအဝေးများ အသေးစိတ် ဖော်ပြ၍ လုပ်ကိုင် စစ်ဆေးသော
လုပ်ငန်းများပါ ထည့်သွင်းပြီး သပ်ယပ်စွာ ရေးသားရမည်။ ခရီးစရိတ်
တောင်းခံသော အခါနှင့် မိမိ အထက် အရာထမ်း/အမှုထမ်းများက
သီးခြား တောင်းခံလွှာနှင့် သီးခြား တောင်းခံခြင်း ဖြစ်လျှင် သီးခြား
ကူးယူ၍ တင်ပြရမည်။ လကုန်တိုင်းတွင် သစ်ထုတ်ရေးနယ် အမှုထမ်း
များ နေ့စဉ် မှတ်တမ်းတွင်လည်း အထက်ပါ အပိုဒ် (၂၂) နည်းတူ
တောတက်ရက်၊ ဖြတ်ပိုင်း ပေး သော သင်း ပင်း ထောင်၊ သစ်လုံး၊
တန်များ စာရင်း ဇယား ပြုလုပ် ဖော်ပြရမည် ဖြစ်၍ /မပါင်ဖွဲ့ရေး
အမှုထမ်းများ ကမူ တောတက်ရက် ဇယားအရသာ ဖော်ပြရမည်။

နေ့စဉ် မှတ်
တမ်း စာအုပ်
တွင် လုပ်
ဆောင်ရန် အ
မိန့် ရေးသွင်း
ခြင်း။

၂၄။ နေ့စဉ်မှတ်တမ်းစာအုပ်တွင် မိမိဆောင်ရွက်ရသည့် လုပ်ငန်း
အကြောင်းအရာကို စံနစ်တကျ ရေးသွင်းမှတ်သားခြင်းအားဖြင့် မိမိ၏
လုပ်ရည်ကိုင်ရည်၊ ဆောင်ရွက်သည့် လုပ်ငန်းပမာဏ၊ တာဝန်ကျေပြန်မှု
စသည် တို့ကို မှတ်တမ်းတင်ခြင်း၊ ဖော်ပြခြင်း ဖြစ်သဖြင့် အမှုထမ်း
များအား ထုတ်ပေးထားသော နေ့စဉ်မှတ်တမ်းစာအုပ်များအား နယ်
တာဝန်ခံ လက်ထောက် မန်နေဂျာ၊ ဒု-လက်ထောက် မန်နေဂျာနှင့်
သစ်အုပ်များက တွေ့တိုင်း စစ်ဆေးဘတ်ရှု၍ အထူး ဆောင်ရွက်ရန်
ကိစ္စများအတွက် အမိန့်နှင့် ညွှန်ကြားချက် များကို လိုက်နာ ဆောင်
ရွက်ခြင်း ရှိ - မရှိ၊ နောင် ဆက်လက် ဆောင်ရွက်လိုက်နာ စေလိုသော
ညွှန်ကြားချက်များကို ရေးမှတ်ခြင်း၊ ပြုပြင်ချက်များ ရေးမှတ်ခြင်း
ပြု၍ လက်မှတ်ရေးထိုးပေးရမည်။ အမှုထမ်းများ၏ နေ့စဉ်မှတ်တမ်း
စာအုပ်မှ စိတ်ဝင်စားဘွယ် အချက်များနှင့် မန်နေဂျာ သိသင့်သိထိုက်
သည့် အချက်များရှိပါက နယ်တာဝန်ခံသည် မိမိ၏နေ့စဉ်မှတ်တမ်းတွင်
ထပ်ဆင့် ရေးသားဖော်ပြခြင်း၊ (သို့မဟုတ်) သီးခြား အစီရင်ခံခြင်းများ
ပြုလုပ်ရမည်။

နေ့စဉ်
မှတ်တမ်းမှ
စာရွက်များ
ဆုတ်ခြင်း။
ဖျက်ခြင်း။

၂၅။ နေ့စဉ်မှတ်တမ်း စာအုပ်မှ စာရွက်များကိုလုံးဝ မဆုတ်ဖြုတ်
(လုံးဝ မဆုတ်ဖြုတ်)။ အမှားများကို ခဲဖျက်နှင့် မဖျက်ဘဲ မှားသော
စာလုံးများပေါ်တွင် မျဉ်းသား၍သာ ဖျက်ရမည်။

နေ့စဉ် မှတ်တမ်းတမ်းတွင် ထပ် (သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး) သို့ ဆက်လက် ပေးပို့ရန် လိုအပ်ပါက ဆင့်မှတ်ချက် ပေးပို့ရသော နယ်တာဝန်ခံတို့သည် ပေးပို့သော နေ့စဉ်မှတ်တမ်းနှင့် များရေးသွင်း ပတ်သက်သော ဘတ်ရှုသင့်သည့် အချက်များကို မှတ်သား၍ မိမိ၏ မှတ်ချက်ဖြည့်စွက်ရေးသားခြင်းနှင့် မှတ်တမ်းတခုလုံးပေါ်တွင် မူတည်ခြင်း။
 လျက်၊ ၎င်းအမှုထမ်း၏ ဝတ္တရား ဆောင်ရွက်ချက်များ အပေါ်တွင် ကျေနပ်ဘွယ်ရှိသည်။ ကျေနပ်ဘွယ် မရှိ။ စသည့် မှတ်ချက်များကို လိုအပ်သလို ရေးသားဖော်ပြရမည်။

ကုန်ဆုံးသော နေ့စဉ် မှတ်တမ်း စာအုပ်များ ကုန်ဆုံးသောအခါ ခရိုင် (သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး) ရုံးများသို့ ပေးပို့ရမည်ဖြစ်သည်။ ၎င်း မှတ်တမ်းများကို ခရိုင်ရုံးများတွင် ကုန်ဆုံးကာလမှ (၅) နှစ်ကာလ များ။ အထိထားရှိပြီးမှ ခရိုင်ဝန်ထမ်းကော်မတီဖြင့် စိစစ်၍ဖျက်ဆီးပစ်ရမည်။

အခဏ်း ၄။

သစ်ထုတ်လုပ်ရန် လိုသော ပဏာမ ပြင်ဆင်မှုများ။

သင်းသတ်ပြီး အကွက် များ ၏ မြေပုံနှင့် သင်း သတ် မှတ်စု စာအုပ်။ ၂၈။ သစ်တောဌာနမှ ကျွန်းပင်များ သင်းသတ်ပြီးစီးသောအခါ သင်းသတ်သော အကွက်နှင့် ပင်ထောင်များ စာရင်းချုပ် ပြုလုပ်၍ သင်းသတ် မှတ်တမ်းစာအုပ်၊ အကွက် မြေပုံများနှင့်အတူ သစ်တော ဝန်များထံမှ ဆိုင်ရာမန်နေဂျာ (သစ်ထုတ်ရေး)များသို့ ပေးပို့သည်။ ၎င်းသင်းသတ် စာအုပ်နှင့် မြေပုံများကို မန်နေဂျာ (သစ်ထုတ်ရေး) များက ဆိုင်ရာသစ်ထုတ်ရေးနယ်၏ နယ်တာဝန်ခံများအားဆက်လက် ပေးပို့သည်။ အကယ်၍အချိန်မီ မရပါက တောင်းခံယူရမည်ဖြစ်သည်။

အ ကွက် နှင့် ကွင်း စာ တွဲ များ ဖွင့်လှစ် ထား ရှိ ခြင်း နှင့် ပုံစံ(၈)၊ ရေး သွင်း ခြင်း။ ၂၉။ သင်းသတ်စာအုပ်၊ သင်းသတ်စာရင်းနှင့် သင်းသတ် မြေပုံ များ ရရှိသောအခါ နယ် တာဝန်ခံများသည် အကွက် (သို့မဟုတ်) ကွင်း တခုစီအတွက် သီးခြား အကွက် စာတွဲပုံစံ (ကစ)များ ဖွင့်လှစ် ထားရှိပြီးလျှင် ပုံစံ(၈)၊ စာအုပ်များတွင်လည်း စာအုပ်ပါ ညွှန်ကြား ချက်အတိုင်း အကွက်နှင့် သင်းပင်များ အလိုက် ရေးသွင်း ရမည့်ပြင် သင်းသတ်ပြီး အကွက်နှင့် ပင်ထောင်များ ဖြည့်စွက် ပြသရ၍ နယ် မြေပုံတွင်လည်း (ကြိုးကွင်းအကွက်ဖြစ်က ဆေးစိမ်းချယ်၍ ကြိုးပြင် ကွင်းဖြစ်က ဆေးပြာချယ်ပြီးလျှင်) သင်းပင်ထောင် အရေအတွက်နှင့် သင်းသတ် - ခု - နှစ် - ကို မှင်နီ ဖြင့် ရေးသားပြသထားရမည်။

သင်းသတ်ပြီး ၃၁။ အကွက်နှင့် ကွင်းများ သင်းသတ် ပြီးစီး၍ သင်းသတ်
 အကွက်နှင့် စာအုပ်နှင့် သင်းသတ်မြေပုံများ ရရှိပြီးလျှင် ပြီးချင်း နယ်တာဝန်ခံ
 ကွင်းများ - များသည် ကွင်းနင်းခြင်းများ ပြုလုပ်ရန်အတွက် စီစဉ်ရမည်။ သစ်
 ကွင်းနင်း- ထုတ်လုပ်ဆဲအကွက်များ၊ ကွင်းများနှင့် နီးစပ်သည့်သင်းသတ်ပြီးအကွက်
 သစ်ထုတ် များကို မဆိုင်မတူပင် အခြားသစ်ထုတ်ဝတ္ထုများကို ဆောင်ရွက်စဉ်
 စီမံကိန်း ကွင်းနင်းစစ်ဆေး၍ ကျန်သစ်ထုတ်လုပ်ဆဲ အကွက်များ၊ ကွင်းများနှင့်
 အစီရင်ခံစာ ဝေးကွာသည့် နယ်အတွင်း ဒေသရှိအကွက်များ - ကွင်းများကို သွား
 များရေးသား ရောက် ကွင်းနင်းရန် အချိန်နှင့် ကာလကို တွက်ချက် သတ်မှတ်စီစဉ်
 ရန်စီစဉ်ခြင်း။ ရမည်။ ကွင်းနင်းခြင်း လုပ်ငန်းသည် ရည်မှန်းချက် အောင်မြင်ရေး
 အတွက် အခြေခံ စီမံကိန်းဖြစ်သောကြောင့် လုပ်ဆဲ သစ်ထုတ်လုပ်ငန်း
 များကြောင့် မအားလပ်၍ ကွင်းနင်းခြင်း မဆောင်ရွက်နိုင် ဟူသော
 အကြောင်းပြချက် မရှိအပ်။ အကွက် (ကွင်း) တွင်း ဝင်ရောက် လုပ်
 ကိုင်ချိန် နီးကပ်လာခါမှ သေချာဂဏ၊ စေ့စပ်စုံလင်စွာ ကွင်းနင်းနိုင်
 စွမ်းမရှိတော့ဘဲ ပေါ့ပေါ့ဆဆကွင်းနင်းခြင်းအားဖြင့် စီမံကိန်းရေးဆွဲ
 ထုတ်လွှဲလွှဲချော်ခါ ရည်မှန်းချက်နှင့် ကွာဝေးရပေတော့မည်။ ရံဖန်
 ရံခါအပိုမို (၃၄)အရ၊ ကြိုတင် လုပ်ဆောင်ရမည့် လုပ်ငန်းများကိုပါ
 ထိခိုက်စေနိုင်သည်ကို အထူး သတိချုပ်ရပေမည်။

ကွင်း နင်း ၍ ၃၁။ သင်းသတ်ပြီး အကွက်များ- ကွင်းများ- ကွင်းနင်းရာတွင်
 ကွင်းနင်း အစီ အနည်းဆုံး သင်းပင်ထောင်ရှိသမျှ၏ (၇၅) ရာခိုင်နှုန်းမျှ စစ်ဆေး၍
 ရင်ခံစာ ရေး ကွင်းနင်းအစီရင်ခံစာ ရေးသွင်းရန်အတွက် အောက်ဖော်ပြပါအချက်
 သွင်းခြင်း။ အလက်များကို လေ့လာမှတ်သားသင့်လေသည်။

- ပုံစံ (က-ဂ) (က) ပင်ထောင် အရွယ်အစားနှင့် အတန်းအစား။
 (ခ) ပင်ထောင်အစိပ်အကြွေနှင့် အော်လဲနတ်သတ်- များ/မများ။
 (ဂ) သစ်ထုတ်ရန် မြှောင်များ၊ (သစ်ထုတ်လမ်းများ)၊ ကွေ့ ကောက်
 ကြပ်တည်းခြင်း ရှိ/မရှိ။
 (ဃ) သစ်ထုတ်ရန် မြှောင်များ၊ (သစ်ထုတ်လမ်းများ) ကျောက်
 ထူထပ်ခြင်း ရှိ/မရှိ။
 (င) ကျောက်ခွဲရန် လို/မလို။ လိုလျှင် မည်မျှလိုမည်။
 (စ) သစ်ထုတ်ရန် တောင်ကျောများ၏ အနေအထား ပြေ/မပြေ။
 (ဆ) သစ်မျှောချောင်းနှင့် နီး/မနီး။
 (ဇ) သစ်မျှောချောင်း- ရေအားကောင်း/မကောင်း၊ နှင့် ချောင်း
 ထွင်ရန် လို/မလို။

- ၈၅) ဆင်စာ၊ ကျွဲစာ၊ ပေါ/မပေါနှင့် မည်သည့်လ၊မှ မည်သည့်လ အထိ ရနိုင်မည်။
- (ည) ဆင်၊ ကျွဲ၊ လူတို့ အတွက် ရေ ပေါ /မပေါ။ မည်သည့်လ၊ မှ မည်သည့်လ၊ အထိ ရေရနိုင်ဦးမည်။
- (ဋ) ကားတိုက်၊ လှည်းတိုက်လုပ်ငန်း ပါဝင်ပါက လမ်းဖောက်ရန် လွယ်/မလွယ်၊ နှင့် လမ်းဖောက်ရန် လို/မလို။ လမ်းဖောက်ရန် လိုအပ်ပါက ခရီး မိုင် မည်မျှခန့် ဖောက် လုပ် ပေး ရမည်။ (ခန့်မှန်း)။
- (ဌ) ယန္တရားဖြင့် ထုတ်လုပ်ရန် ဖြစ်ပါက ဆင်ကူရန် လို/မလို၊ နှင့် ဆင်ထုတ်ရန်ဒေသ၊ (ဆင်ထုတ်ရန် လုံး - တန်)၊ (ခန့်မှန်း) နှင့် ယန္တရား ဒေသ၊ (ထုတ်ရန် လုံး - တန်)၊ (ခန့်မှန်း) များကို ပိုင်းခြားဖော်ပြရန်။
- (ဍ) အမှုထမ်း အလုပ်သမားများအတွက် ရိက္ခာသယ်ယူ၊ ဝယ်ခြမ်း ရေး ခရီး အကွာအဝေးနှင့် အခက်အခဲ ရှိ/မရှိ။
- (ဎ) တိကျသော တိုင်းဆိပ် (M. P.) နှင့် အပ်ဆိပ် (D. P.) သတ်မှတ်ရေး။
- (ဏ) သစ်ထုတ်ရာတွင် လိုအပ်သော အနည်းဆုံး သစ်ထုတ်အင်အား။ (ဆင်၊ ကျွဲ၊ လှည်း၊ ကား၊ ယန္တရားနှင့် သစ်ခုတ်ဆိုင်းများ)။

ဤအချက်များကို လေ့လာမှတ်သားပြီးနောက်၊ နောက်ဆက်တွဲ (၂)အရ၊ သတ်မှတ်ထားသော ပုံစံ(ကဂ)၊ ကွင်းနင်း အစီရင်ခံစာ ရေးဆွဲ၍ လက်ခံတစောင်ကို အကွက်စာတွဲတွင် ထားပို့ပြီး မူရင်းနှင့် အပို (၂) စောင်ကို အကွက်မြေပုံများ ပူးတွဲလျက် ပန်နေဂျာ- (သစ်ထုတ်ရေး)ရုံးသို့ ပေးပို့ရမည်။

အ ကွက် နှင့် ၃၂။ သစ်ထုတ်ခန့်မှန်းထားများ သတ်မှတ်ရာတွင် လုပ်ငန်း အခြေ ကွင်းများ အ အနေအရ၊ အကြမ်းအားဖြင့်- ခုတ်လှဲ- ပိုင်းဖြတ်ခြင်း၊ ဆင်ဖြင့် ငုတ် တွက်သစ်ထုတ် ထုတ်ခြင်း၊ ကျွဲဖြင့် ငုတ်ထုတ်ခြင်း၊ ဆင်-ကျွဲ ပူးတွဲငုတ်ထုတ်ခြင်း၊ ရေ ခ ဈေး နှုန်း လိုက်ခြင်း၊ အောင်းခြင်း၊ မြေတိုက်ဆွဲခြင်း၊ လှည်းတိုက်ခြင်း၊ ကားတိုက် များသတ်မှတ် ခြင်း၊ စသည်ဖြင့် အဆင့်ဆင့်ခွဲခြားထားသည်။ အဆိုပါ လုပ်ငန်းများ ခြင်း။ အတွက်-နှုန်းထားများ သတ်မှတ်ခြင်းကို-

- (က) ဋ္ဌာနဆိုင်ရာညွှန်ကြားလွှာအမှတ်(၁၀၁)အရ (သစ်ထုတ်ရေး) တိုင်းအလိုက် ဒု-ဒါရိုက်တာ (သစ် ထုတ် ရေး) က ဦးစီး၍ မန်နေဂျာ (သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး) ၂-ဦးပါဝင်သော

(၃) ဦးအဖွဲ့မှ ကွင်း- အ လိုက် တင် ပြု လာ သော ကွင်း နှင်း အစီရင်ခံစာကို အသေးစိတ်စိစစ်၍ နှုန်းထားများ သတ်မှတ် ပေးမည်ဖြစ်သည်။

(ခ) ဆင်တကောင်၏လုပ်အားသည် သာမန်အားဖြင့်ကျွ(၅)ရှဉ်း၏ လုပ်အားနှင့် ညီမျှသည်ဟု သတ်မှတ်ထားသည်။ နှုန်းထားများ သတ်မှတ်ရာတွင်လည်း ကျွဲဆွဲ သီးခြားလုပ်ငန်းများ အတွက် နှုန်းထားသည် ဆင်လုပ်ငန်းနှုန်းထား၏ (၇၅%) ထားသင့် သည်ဟု သာမန်အားဖြင့် သတ်မှတ်ထားသည်။

(ဂ) ဋ္ဌာနဆိုင်ရာ ညွှန်ကြားလွှာ အမှတ် (၁၀၁) အရ၊ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်သည်။

သစ်ထုတ်မည့် အကွက် များ အတွက် ပုံစံ (ကက)၊ ပြုစု တင်ပြခြင်း။

၃၃။ နယ်တာဝန်ခံများသည် မိမိနယ်အတွင်းရှိသင်းပင်လက်ကျန် သင်းသတ်ပြီးအကွက်၊ လက်ရှိသစ်ထုတ်အင်အား (ဆင်၊ ကျွဲ၊ ယန္တရား၊ သစ်တိုက်ကားနှင့် သစ်ခုတ်ဆိုင်)များကို နှိုင်းချိန်ပြီးနောက်အလုပ်နှစ် မစမှ မိုးဦးမှ စ၍ ကျရောက်မည့် အလုပ်နှစ်အတွင်း မိမိနယ်မှသစ်ထုတ် လုပ်ရန်အကွက်နှင့် ကွင်းများ ရွေးချယ် သတ်မှတ်လျက် သစ်ထုတ် လုပ်ငန်း အစီအစဉ် ပုံစံ- (ကက)၊ ကို ရေးဆွဲပြုစု၍ လိုအပ်သော အမှုထမ်းဦးရေနှင့်တကွ ဒီဇင်ဘာလ ပဋ္ဌမပတ် အတွင်း မိမိမန်နေဂျာ (သစ်ထုတ်ရေး)သို့ တင်ပြရမည်။ မန်နေဂျာ (သစ်ထုတ်ရေး) သည် တင်ပြသော ပုံစံ (ကက)၊ များကို ပုံစံ (ကဂ)၊ နှင့် ခရိုင် အတွင်း သစ်ထုတ်အင်အား၊ အရာထမ်း/အမှုထမ်းဦးရေ စသည်တို့နှင့် ချိန်ဆ လျက် နယ်အလိုက် နယ်တာဝန်ခံများနှင့် ဆွေးနွေး ညှိနှိုင်းပြီးလျှင် ဒီဇင်ဘာလ မကုန်မှီ အဆိုပါ သစ်ထုတ်လုပ်ငန်းအစီအစဉ်ပုံစံ(ကက)၊ ကို အတည်ပြုပြီးနောက် တည်ဆဲ စည်းမျဉ်း၊ ဥပဒေ၊ ညွှန်ကြားချက် များအတိုင်း ဒု-ဒါရိုက်တာ(သစ်ထုတ်ရေး)ထံ တင်ပြရသည်။

ပုံစံ (ကက)၊ တွင်ပါဝင်ရန် အချက်များ။

၃၄။ ပုံစံ(ကက)နှင့် ပုံစံ(ကဂ)၊ များ ရေးဆွဲတင်ပြရာတွင် သစ် ထုတ်လုပ်မည့် အကွက်များ၊ ကွင်းများနှင့် ပတ်သက်၍ ကြိုတင် လုပ် ဆောင်ရန် ကိစ္စများကို ကုန်ကျမည့် ခန့်မှန်း အသုံးစရိတ် များဖြင့် တစ်ပါတည်း ဖော်ပြ၍ ငွေသုံးစွဲခွင့် တောင်းခံရမည်။ ကြိုတင် လုပ် ဆောင်ရန်ကိစ္စများဆိုရာ၌-

- (က) ချောင်းရှင်းခြင်း။
- (ခ) ကျောက်ခွဲခြင်း။

- (ဂ) တောတွင်းလုပ်ငန်းခွင်ရှိ ဝန်ထမ်းအားလုံးနှင့် ဆင်သမားများအတွက် တဲများဆောင်ရွက်ရမည်။
- (ဃ) လမ်းဖောက်ခြင်း။
- (င) သက်ဆိုင်ရာများနှင့် ညှိနှိုင်းလျက် စားနပ်ရိပ်ကွာ သယ်ယူသိုလှောင်ထားရှိခြင်း။

ပုံစံ (ကဂ)၊
ပြုပြင်ရာတွင်
တန် ချိန်
ခန့်မှန်းခြင်း

၃၅။ သစ်ခုတ်ခ့မှုတပါး သစ်ထုတ်ယူခြင်း၊ ရေလိုက်ခြင်း၊ လှည်းတိုက်ခြင်း၊ ကားတိုက်ခြင်းစသည့် လုပ်ငန်းရပ် အားလုံးအတွက် ငွေပေးချေခြင်း၊ စာရင်း ထားရှိခြင်းများကို (သစ်လုံးတန်) အလိုက်သာ အသုံးပြုသဖြင့် ပုံစံ(ကဂ)၊နှင့် (ကက)တို့တွင် သင်းသတ်ပြီး အကွက်များ၊ ကွင်းနင်းအစီရင်ခံသော အခါနှင့် သစ်ထုတ် အစီအစဉ် ရေးဆွဲသောအခါ ပင်ထောင်အလိုက် (ခန့်မှန်း) သစ်လုံးတန်များကို ဖော်ပြရမည်။ ဤကဲ့သို့ ခန့်မှန်းတန် တွက်ချက်ရာ၌ အောက်ပါ အတိုင်းသာမန်အားဖြင့် တွက်ချက်ရမည်။

သင်းသတ်ပင် ရင်စို့လုံးပတ်		ခန့်မှန်းကုမပေ	
၄'-၀"	မှ	၅'-၁၁"	၄၀။
၆'-၀"	မှ	၆'-၁၁"	၆၀။
၇'-၀"	မှ	၇'-၁၁"	၇၀။
၈'-၀"	မှ	၈'-၁၁"	၁၁၀။
၉'-၀"	မှ	အထက်ပျမ်းမျှ	၁၆၀။

လုံးပတ် ၅-ပေ အောက်ရှိ ကြိုးပြင်၊ လယ်ကြားသင်းပင်များတွင် သစ်တောဌာနမှ (S. F.) နှင့် (I. F) မှတ်သားထားသောသင်းပင်များကို အရေအတွက်တွင် ထည့်သွင်းခြင်း မပြုရ။ ဒေသအလျောက် အတန်းအစား ကောင်းသောတောနှင့် အတန်းအစားညံ့သော တောများရှိရာ ၎င်းအလိုက်တွက်၍ရသော တန်ပေါ်တွင် (၅%)မှ(၁၀%) ရာခိုင်နှုန်းအထိ အတိုးအလျှော့ပြုလုပ်ခန့်မှန်းရမည် ဖြစ်သည့် အပြင် အော်လဲ-နတ်သတ်အများ-အနည်းကိုလည်း ထည့်သွင်းစဉ်းစားရမည်။ အော်လဲ-နတ်သတ်နှင့် မတူရာလို့၊ မတရားသင်းသတ်၊ တောင်ယာလို့၊ တောင်ယာသင်းသတ်၊ ကျွန်းပင်များ ပေါများခြင်း အတွက် သီးခြားကြိုတင် အစီရင်ခံစာပေးပို့ထားရမည်။

တိုင်းဆိပ်
(M P)
အပ်ဆိပ်
(D P.)
သတ်မှတ်
ရွေးချယ်
ခြင်း။

၃၆။ အကွက်(သို့မဟုတ်) ကွင်းတခုတွင် အပ်ဆိပ်(D.P.) သတ်မှတ်ရာ၌ အလိုအလျောက် မျှောထွက်နိုင်သော သစ်မျှောချောင်းတခု၏ ကမ်းပါးနှင့် ချောင်းတွင်းတွင်သော်၎င်း၊ မီးရထားဘူတာ-သစ်ဆိပ်တွင်သော်၎င်း၊ အပ်ဆိပ် (D.P.) အဖြစ်သတ်မှတ်ရမည်။ ဤကဲ့သို့ မီးရထားဘူတာ-အပ်ဆိပ်(D P.) နှင့် မျှောချောင်းများသို့ သစ်ထုတ်ယူရန် ခရီးကွာဝေးနေပါက ရေလိုက်ပေးလျှင် မျှောထွက်နိုင်သည့် ချောင်းလက်တက်များ၊ လှည်းတိုက် - ကားတိုက်နှင့် မြေလူး ကျွဲဆွဲစတင် ဆောင်ရွက်နိုင်သော နေရာများတွင် တိုင်းဆိပ် (M P) အဖြစ် သတ်မှတ်ကြရမည်။ နယ်အတွင်းရှိ ချောင်း များ နှင့် လက်တက်များတွင် အထက်ဆုံး သစ်မျှောချနိုင်သော နေရာကို မှတ်တမ်းသားရှိ၍ ၎င်းချောင်း၏ နှစ်စဉ်အပြောင်းအလဲပေါ်တွင် မူတည်ပြီး နယ်တာဝန်ခံများက အဆိုပါ သတ်မှတ်ချက်ကို ပြောင်းလဲရန် လိုအပ်ကပြောင်းလဲ သတ်မှတ်ရန်အတွက် မန်နေဂျာ(သစ်ထုတ်ရေး)ထံ တင်ပြအတည်ပြုချက် ရယူပြီးမှသာလျှင် ပြောင်းလဲရမည်။ ဤကဲ့သို့ သစ်မျှောချောင်းများ၏ သစ်မျှောအားကို ချိန်ဆ၍ အပ်ဆိပ်(D.P.) သတ်မှတ်ခြင်းအားဖြင့် အလဟဿ သစ်များကို မလိုဘဲ ပိုမိုဆွဲထုတ်မိခြင်းနှင့် ရေမမျှောနိုင်သည့် လက်တက်တွင် ချထားမိသဖြင့် နှစ်ပေါင်း အတော်ကြာ ရေကျန်သစ်(Neap.) များ ကျန်ရှိနေခြင်းကို ရှောင်ကျဉ်နိုင်သည်။ ရေမျှောချောင်းကွာဝေးသဖြင့် လက်တက်ချောင်းများ၊ မြောင်များတွင် တိုင်းဆိပ်(M.P.) သတ်မှတ်ရပါကလည်း အပ်ဆိပ် (D P.) မျှောချောင်းအရောက် အဖွဲ့ဆင်ဖြင့်ဖြစ်စေ၊ အငှါးပုဂ္ဂလိက ဆင်ဖြင့်ဖြစ်စေ ရေလိုက်-သစ်အောင်းခြင်း ဆောင်ရွက်ရန်ကိုပါ တပါတည်း စီစဉ်ရမည်။

သစ်ထုတ်
အင်အား
ခန့်မှန်းခြင်း။

၃၇။ သစ်ထုတ်အင်အား ခန့်မှန်းရာတွင် ဆင် အတန်းအစားနှင့် အကွက်၏ အခက်အခဲအလိုက် ဆင်တကောင်လျှင် တမိုး-တဆောင်း (အလုပ်ချိန်-တရာသီ) အတွက် ကျွန်းတန် (၁၀၀)မှ (၁၆၀) အထိ ငုတ်ထုတ်နိုင်သည်ဟု ခန့်မှန်းသည်။ ဥပမာ - သာမန်လွယ်ကူသော အကွက်တွင် ပဌမတန်း ဆင်တကောင်အတွက် တမိုး၊ တဆောင်း (အလုပ်ချိန်တရာသီ) လျှင် (၁၆၀) တန်နှင့် တတိယတန်း၊ ဆင်တကောင်အတွက် (၁၄၀) တန်ခန့် ဖြစ်ပြီးလျှင် ခက်ခဲသော အကွက်များ အတွက် တန် (၁၅၀) မှ (၁၀၀) အတွင်း စသည်တို့ဖြစ်လေသည်။ ကျွဲအင်အားမှာ အပိုစ် ၃၂ (ခ) ပါ တွက်ပုံအတိုင်း ဆင်တကောင်၏ (၅-ပုံ၊ ၁-ပုံ) ခန့်မှ (၄-ပုံ၊ ၁-ပုံ) ခန့်အထိ သာမန်အားဖြင့် သတ်မှတ် ရ မည် ဖြစ် သည်။

သို့သော် မြေပြန့်လွယ်ကူသော အကွက်များ၌ ကျွဲတရှင်းသည် ဆင် တကောင်၏ (၃-ပုံ၊ ၁-ပုံ) အထိ သစ်ထုတ်နိုင်သည်ကိုလည်း သတိပြုရ မည်။ ဤသို့သတ်မှတ်ရာတွင် သစ်ဆွဲလမ်း အကွာအဝေး၊ မြေမျက်နှာ ပြင် အနေအထား၊ ရာသီဥတု၊ အခြေအနေ စသည့် အချက်အလက် များပေါ် မူတည်တွက်ချက် ခန့်မှန်းရသည်။ သစ်မာ ထုတ်လုပ်မှုနှင့် ပတ်သက်၍ ကျွန်းနှင့်မတူဘဲ၊ တကေလျှင် သစ်ပင် ပေါက်ရောက်မှု အချိုးအစား များပြားခြင်း၊ ဆွဲလမ်းနီးခြင်းတို့ကြောင့် ဆင်တကောင် လျှင် အလုပ်ချိန် တရာသီအတွက် တန်း (၁၈၀)မှ (၂၄၀) အထိ ငှက် ထုတ်နိုင်သည်ကိုလည်း သတိပြုရပေမည်။

သစ်ထုတ်
လုပ်ငန်းမစမီ
ကြိုတင် လုပ်
ဆောင်ရန်
လုပ်ငန်းများ
ဆောင်ရွက်ခြင်း။

၃၈။ အလုပ်နှစ် မှ စတင်မီ တင်ပြထားသော နယ်အလုပ်စီမံကိန်း အတည်ပြုချက်နှင့် ငွေသုံးခွင့် ပြုမိန့် ရလျှင် ရချင်း အပိုင် (၃၄)ပါ လုပ်ဆောင်ရန်ကိစ္စများကို ကြိုတင်စီမံလုပ်ဆောင်ရမည်။

သစ်မျော
ချောင်းများ
ရှင်းခြင်းနှင့်
သစ်မျော
ချောင်းများ
ပြုပြင်ခြင်း။

၃၉။ သစ်မျောချောင်းများတွင် ပိတ် ဆို့ လျှက် ရှိ တတ် သော သစ်ပင်လဲများ၊ ဝါးရုံပင်လဲများနှင့် ဆောင်းဥတု ရေကျန်ကောက် ယူစဉ် အဖွဲ့ဆင်ဝိုင်းမှ ဆင်သမားများ၊ နေ့စားအလုပ်သမား၊ ပုတ်ပြတ် အလုပ်သမားများ၊ ခုတ်ဖြတ်၊ စုပုံထားသော အမွှက် (ဒိုက်) များကို နွေရာသီခြောက်သွေ့ သောအခါတွင် မီးရှို့ ပစ်ရမည်။ လုံးပတ်သေးငယ် သော သစ်ပင်လဲများအတွက်မှာ (၁၀) ပေခန့်စီ၊ ပိုင်းဖြတ်ထားခြင်း အားဖြင့် မိုးရာသီ ရေအားဖြင့် မျောပါဘွယ်ရှိပါသဖြင့်၊ လုံလောက် ပေပြီ။ ကမ်းနှင့်အလွန်နီးကပ်၍ လဲလုလုအပင်များကိုလည်း ကြိုတင် ခုတ်လှဲ ရှင်းလင်းထားရမည်။ အလွန်ကောက်ကော့သော သစ်မျော ချောင်းများတွင် ကော့တခုမှ တခု အလွန် နီးကပ်နေ၍ ဆက် သွယ် မြောင်း ပြုလုပ်ပေးခြင်းအားဖြင့် ချောင်းကျိုးပြီး ရေလမ်းဖြောင့်မတ် သွားနိုင်လျှင် ဆက်သွယ်မြောင်း ဖောက်လုပ်ပေးရန် ထည့်သွင်း စဉ်း စားရမည်။ သစ်များ မကြာခဏ ဝင်ရောက်၍ ဒိုက် ဖြစ်တတ် သော ရေလဲပေါက်များ၊ ကျွန်းကြားများကိုလည်း ကာ တန်း ရိုက် ပိတ်ခြင်း ရေလမ်းလွှဲခြင်းများ ပြုလုပ်ပေးရမည်။ ကာတန်း-ရိုက်ရာတွင် အနီး အနားတွင်ရှိနိုင်သော သစ်-ဝါးများနှင့် ချောင်းတွင်းရှိ ကျောက်တုံး များကို အသုံးပြုခြင်းအားဖြင့် ငွေများစွာ ကုန်ကျရန်မလိုဘဲ သစ်များ မျောထွက်လွယ်သော အကျိုးကို ရနိုင်ပေမည်။ ကာတန်းများရိုက်ရာ

တွင် ရေဦးတိုက်၊ ကန့်လန့် ခံခြင်းအားဖြင့် ကာတန်းများ အလျှင် အမြန် ပျက်စီးတတ်သဖြင့် ရေဦးကို လမ်းလွဲ၍ တစ တစပြောင်းလွှဲပေး သော ရေလွှဲတန်းများသာ ရိုက်ရပေမည်။

ချောင်း ရှင်း ၄၀။ အထက် အပိုင်း (၃၉)ပါ ချောင်းရှင်း - ချောင်းထွင်ရာမှ ချောင်း ထွင် ရရှိသော ကျွန်းပင်များအတွက် အဖွဲ့မှလက်ခံနိုင်သော အတန်းအစားမှ ရာမှ ရရှိသော သစ်များကို ဖြတ်ပိုင်းပေး၍ အဖွဲ့ အထွေထွေ ကိုယ်ပိုင် ခွဲခြား တံဆိပ် ရိုက်ခတ်ပြီးသော် အစိုဖြစ်က ကမ်းပေါ်တွင် တုံးတင် ထားရှိရမည်။ သစ်စို တံဆိပ်လည်း ရိုက်ထားရမည်။ အခြောက်ဖြစ်က တပါတည်း ချောင်းချ ထားရှိရမည်။ ဤကဲ့သို့ ချောင်းရှင်း - ချောင်း ထွင် ရာမှ အဖွဲ့က ယူသော ကျွန်းသစ်စိုများကို၎င်း၊ အဖွဲ့မှ မယူသော ကျွန်းသစ် များနှင့် အခြားအဘိုးတန် တားမြစ်ရာပါ အပင်များကို၎င်း၊ ကမ်းသို့ ဆွဲတင်ပြီးနောက် သစ်တောဌာနသို့ အကြောင်းကြားနိုင်ရန်မန်နေဂျာ (သစ်ထုတ်ရေး)သို့ ဆိုင်ရာနယ်တာဝန်ခံက - တည်နေရာမြေပုံ-အတိုင်း အထွာ၊ အမျိုးအမည်နှင့် တကွ အစီရင်ခံရမည်။

အခဏ်း ၅။

ကျွန်းပင်ထောင်များ စတင်ခုတ်လှဲခြင်းနှင့် ဖိုင်းဖြတ်ခြင်း။

ခုတ် လှဲ မိန့် ထုတ် ပေး ခြင်း။ ၄၁။ အလုပ်ရာသီအစ ဖြစ်သော ဇွန်လဆန်း (၁)ရက်နေ့မှစ၍ (ဆင်ပိုင်/ကျွဲပိုင်- သို့မဟုတ် သစ်ခုတ်သမားများ၊ ဒါးခေါင်းများနှင့် စာချုပ်-ချုပ်ဆိုပြီးလျှင်ပြီးချင်း)နယ်တာဝန်ခံလက်ထောက်မန်နေဂျာ (သို့မဟုတ်) ဒု-လက်ထောက် မန် နေ ဂျာ နှင့် သစ်အုပ် များသည် ဆင်ပိုင်/ကျွဲပိုင်နှင့် သစ်ခုတ်သမား- ဒါးခေါင်းတို့အား သက်ဆိုင်ရာ အကွက်များမှ ၎င်းတို့၏အင်အားနှင့် သင့်တော်ရုံ ပင်ထောင်များအား ခုတ်လှဲ - နိုင်ရန် ခုတ်လှဲမိန့်များကို ပုံစံ(ကဆ) ဖြင့် ထုတ်ပေးရမည်။ ၎င်းခုတ်လှဲမိန့်တွင် ပင်ထောင်အမှတ်စဉ် ရိုက်ခတ်ထားသောသင်းသတ် တံဆိပ်တို့ကိုစုံလင်စွာ ဖော်ပြရမည်။

တိုင်းဆိပ်နှင့် ဝေး၍ ဝေးသော ခက်ခဲသောအပိုင်း မှ ပင်ထောင်များကိုသာလျှင် (အမှတ်စဉ် အတိုင်း) ပင်ထောင် ဦးစွာခုတ်လှဲရမည် ဖြစ်ကြောင်း၊ ခုတ်လှဲမိန့်တွင် တိတိကျကျ ဖော်ပြ များကို စတင် ပေးရမည်။ ဝေး၍ခက်ခဲသော ပင်ထောင်များခုတ်လှဲပြီး မှတိုင်းဆိပ်နှင့် ခုတ်လှဲခွင့် နီး၍ လွယ်ကူသော အပိုင်းမှ ပင်ထောင်များကို ဆက်လက် ခုတ်လှဲ ပြုခြင်း ခွင့်ပြုမိန့် ပေးရမည်။ (ခုတ်လှဲခွင့် ပြုမိန့်တွင် ရှင်းလင်းတိကျစွာ ဖော် ပြရမည်ဖြစ်သည်။) အကြောင်းမှာ ခွင့်ပြုထားသော သစ်တောနဲ့နဲ့ သည် (ဝေး/နီး/လွယ်/ခက်) အားလုံးခြုံ၍ ပျမ်းမျှတွက်ချက်ပေး ထားခြင်း ဖြစ်သောကြောင့် တိုင်းဆိပ်နှင့်နီး၍ လွယ်ကူသော အပိုင်းမှ ပင်ထောင်များကို ဦးစွာခုတ်လှဲခွင့် ပေးလိုက်ပါက (သို့မဟုတ် ၎င်းတို့ သဘောအလျောက် ခုတ်လှဲသွားကြပါက) ကျန်နေသည့်ဝေး၍ကော်ခဲ သောအပိုင်းမှ ပင်ထောင်များ အတွက် ဆင်ပိုင်/ကျွဲပိုင်အဟောင်းနှင့် အသစ်များက ဈေးနှုန်း ပိုမို တောင်းခံလိုမည် ဖြစ်ပေသည်။ ထိုသို့ သီးခြားတောင်းဆိုလာပါက လုံးဝခွင့်ပြုနိုင်မည် မဟုတ်၍ လုပ်ငန်းတွင် မလိုလားဘူးဟု ပြဿနာများနှင့် ရင်ဆိုင်ရမည်ကို ကြိုတင်ကာကွယ် ရန်ဖြစ်လေသည်။

အဖွဲ့ ဆင်သ မားများ(သို့ မဟုတ်) လ စားအလုပ်သ မားများ ဖြင့် သစ်ခုတ်ခြင်း။ ၄၃။ သစ်ခုတ်သမား ရှားပါးသော ဒေသများ အတွက် အဖွဲ့ ဆင်သမား သို့မဟုတ်- လစား အလုပ်သမားများဖြင့် သစ်ခုတ်ခြင်းကို ဒါရိုက်တာ-(သစ်ထုတ်ရေး)က သီးခြား ကိစ္စရပ် တခုအနေဖြင့် ဒေသ အလိုက် ခွင့်ပြုမည်။ သို့သော်- နယ် တာဝန်ခံများသည် ဒါးခေါင်း ရရှိရေးနှင့် သစ်ခုတ်သမားရရှိရေးအတွက် အစွမ်းကုန်ကြိုးစား၍ မရရှိ နိုင်သည့်အဆုံးမှသာ ခွင့်ပြုမည် ဖြစ်သည်။ ထို့ကြောင့် သီးခြားခွင့်ပြု မိန့်ရရှိရေးအတွက် အဆင့်ဆင့်အချိန်မှီ ကြိုတင်ခွင့်ပြုမိန့် တောင်းခံကြရ မည် ဖြစ်သည်။

ပင် ထောင် စုတ်လှဲခြင်း။ ၄၄။ ပင်ထောင်များ ခုတ်လှဲရန်နှင့် ပတ်သက်၍ အောက် ပေါ် ပြုပါ အချက်များကို အထူးလိုက်နာစေရမည်။

ပင်ထောင် မ လှဲသင့်သော အရပ်။ (က) ပင်ထောင်လှဲမည့် အရပ်ကို ရွေးချယ်ရာ၌ လဲနေသော အပင်ပေါ်သို့၎င်း၊ ငုတ်ပေါ်သို့၎င်း၊ မြောင်ကို ဖြတ် လျက်၎င်း၊ အခြားအဘိုးတန် သစ်တောဠာနဲ့ခွဲမှ တားမြစ် ထားသော အပင်ကြီး၊ အပင်ငယ်များနှင့် ကျောက်တုံး ကျောက်ခဲကြီးများ ပေါ်သို့ လဲကျခြင်းမှ၎င်း၊ လွတ်ကင်း အောင် ရွေးချယ်ရမည်။ (မလှဲသင့်သော အရပ်သို့ ခုတ်

လွဲလို့ကံခြင်းဖြင့် လွဲသော ပင်ထောင်နှင့် အခြား နီးရာ ပင်ကြီး-ပင်ငယ်များကို ထိခိုက်ပျက်စီးစေနိုင်သည်ကို အမြဲ တစေ သတိပြုရမည်။)

ပင်ထောင်လွဲ
သင့်သော
အရပ်။

(ခ) တောင်ပေါ်လှန်လွဲရန်၎င်း- ကိုင်းနေသော ပင်ထောင်၏ ဆန့်ကျင်ဘက်အရပ်များသည်၎င်း၊ ပင်ထောင်လွဲရန် မဖြစ်နိုင်သော အရပ်များဖြစ်သဖြင့် အထက်အပိုဒ်ငယ်(က)ပါ အချက် များနှင့် လွတ်ကင်းသော တောင် ကမ်းပါးယံ (သို့မဟုတ်) တောင်အောက် ပြေပြစ်ရာနှင့် ဝါးရုံများ ရှိရာအရပ်သို့သာ လွဲသင့်သည်။

ငုတ် မြင့်ခြင်း
သင်းသတ်
တံဆိပ်ချန်ခြင်း။

(ဂ) ပင်ထောင်၏ ငုတ်သည်အမြင့်ဆုံး- မြေပြင်မှ (၆) လက်မ ထက်ပို၍ မမြင့်ရန်နှင့် မြေပြင်နှင့် ကပ်နိုင်သမျှ ကပ်စေရန် သတိပြုရမည်။ သင်းသတ်တံဆိပ် (၂)ခုအနက် အောက် သင်းသတ်တံဆိပ်သည် ငုတ်တွင် ကျန်နေခဲ့ရမည် ဖြစ်သည်။


ခုတ်လှဲနည်း။

(ဃ) ပဋ္ဌမဦးစွာ ပင်ထောင်၏ ပါးပျဉ်းများ၊ ဘောင်များကို သင့်ရုံ ပုဆိန်ဖြင့် ခုတ်ထွင်၍ ပင်ထောင်လွဲရန် ရွေးချယ် ပြီးသော အရပ်ဘက်မှ လွှဖြင့်ပင်ထောင်၏ (၂)ပုံ(၁)ပုံ ခန့် တည့်တည့်တိုက်ရမည်။ ထိုသို့ ပဋ္ဌမလွှကြောင်း တိုက် ပြီးက ၎င်းလွှကြောင်း၏ အထက် (၆) လက်မ ခန့်မှ ခပ်စောင်းစောင်း ပုဆိန်ဖြင့်၎င်း၊ လွှဖြင့်၎င်း၊ ပဋ္ဌမ လွှ ကြောင်း အဆုံးအထိခုတ်၍ (တိုက်၍) အစာ ထုတ်ရမည်။ ပုဆိန်ဖြင့် မခုတ်ဘဲ လွှဖြင့် ဒုတိယ လွှကြောင်း သဘော အစာထုတ်နိုင်လျှင်လည်း ပို၍ ကောင်းသည်။ ဤကဲ့သို့ အစာထုတ်ပြီးနောက် ပင်ထောင်၏ ကျောဘက်မှတတိယ လွှကြောင်းကို ပဋ္ဌမ လွှကြောင်းထက် (၃) လက်မခန့် အမြင့်မှ ပဋ္ဌမလွှကြောင်းနှင့် ဆုံမိစေရန် ခပ်စောင်းစောင်း တိုက်လွဲရမည်။ ထိုသို့တိုက်လွဲရာတွင် သစ်ပင် အခြေအနေ အရ သံသပ်ရိုက်ပေးရမည်။ လွှကြောင်းမဆုံမီမှီ သံသပ် ဖိ၍ ရိုက်က ကွဲကျိုး၍ မိတ်စများ ထွက်မည် ကိုလည်း အထူးသတိပြုရမည် ဖြစ်သည်။ လိုအပ်က ဒေါက်ကလေး များ ခုထားသင့်သည်။

မှတ်ချက်။ ။ကျွန်းပင်များ ခုတ်လှဲရာတွင် တတ်နိုင်သမျှ လွှဲများ ကိုသာ အသုံးပြုရမည်။

အောက်ပါ ပုံစံ (၁) ကို ကြည့်ပါ။

ပုံစံ - ၁ ။



- (င) ပင်ထောင်၏ အခြေတွင် အခေါင်းကြီး၊ အရွက်ကြီးများ ရှိခြင်းနှင့် အသားမရအောင် မီးလောင်ထားခြင်း အတွက် ငုတ်မြင့်လှဲရန် လိုအပ်ပါက ဖြတ်ပိုင်းပေးခွင့်ရရှိထားသော အမှုထမ်းများကသာလျှင် ငုတ်မြင့်လှဲရန်နေရာ၏ အထက် နှင့်အောက်၊ ကိုယ်ပိုင်တံဆိပ်ရိုက်၍ ခွင့်ပြုရမည့် သစ်ခုတ် သမားများ၏ သဘောအတိုင်း ငုတ်မြင့်လှဲခွင့် မပြုရ။
- ငုတ် တံ ဆိပ် ရိုက်ခြင်း။ (စ) ပင်ထောင်ခုတ်လှဲပြီး၍ (၄၈) နာရီထက်နောက်မကျသော အချိန်အတွင်းတွင် ငုတ်နှင့်လှဲပြီး ပင်ထောင်၏ထိပ်(၂) နေရာတွင် အဖွဲ့ကိုယ်ပိုင် တံဆိပ်ကို (၅) ချက်မှ (၇) ချက်စီ အထိ သစ်ပင် အရွယ်အလိုက် ခပ်ကျဲကျဲ ရိုက်ခတ်ရမည်။ ပင်ထောင် အမှတ်စဉ်လည်း ငုတ်နှင့် ပင်ထောင်၏ ထိပ် (၂) နေရာတွင် နံပတ်တုံးဖြင့် (ရိုက်) ထိုးရမည်။
- ပင် ထောင် ပတ်ဝန်းကျင် ရှင်းလင်း ခြင်း။ (ဆ) ပင်ထောင် ခုတ်လှဲပြီးသည်နှင့် တပြိုင်နက် သစ်ခုတ်သမား များသည် ဖြတ်ပိုင်းပေးရာ၌ မြင်ကွင်း ကောင်းမွန်စေရန် လှဲပြီး ပင်ထောင် ပတ်ဝန်းကျင်တွင်ရှိသော ချုံနွယ်များ ရှင်းလင်းခြင်း၊ ညောင်ပတ်ထွင်ခြင်း၊ အခြားအပင်များ၏

ခြေရင်းတွင် စုပုံကျရောက်နေသော ခုတ်လှဲပြီးပင် တောင်၏ ကိုင်းဖျား ကိုင်းနားများကို ရှင်းလင်းခြင်းများ ပြုလုပ်စေရမည်။

သစ်ဖြတ်ပိုင်း ၄၅။ လှဲပြီး ကျွန်းပင်ထောင်များ ဖြတ်ပိုင်းပေးရာတွင်သစ်တော ပေးခြင်း နှင့် ဌာနခွဲနှင့် ဤဌာနခွဲတို့၏ ညှိနှိုင်းလက်ခံ အတည်ပြုထားသော စည်းအတိုင်းအထွာ ကမ်းအရ၊ အငယ်ဆုံး လုံးပတ်(၄)ပေ၊ အတိုဆုံး အလျား(၁၀)ပေ ပမာဏ။ အငယ်ဆုံး ကုဗပေ(၂၀)၊ နှင့် အပြစ် အနာ အဆာ (၅၀) ရာခိုင်နှုန်း ထက် မကျော်ဘဲ အပြစ် အနာနှုတ်ပြီး ကုဗပေ(၁၈) နှိုင်းသော သစ်များကိုသာ ယူရမည်။ သို့သော် အပြစ် အနာ အဆာကင်း၍ အလွန် ချောသော သစ်များကိုမူကား လုံးပတ်(၃)ပေ (၆)လက်မ၊ အပြစ် လွတ် ကုဗပေ(၁၆) အထိနှင့် လုံးပတ်(၆)ပေကျော်သစ်များအတွက် အလျား (၈)ပေ ထိ လက်ခံထုတ်ယူရမည်ဖြစ်သည်။ အလွန်လွယ်ကူ၍ ဒေသသုံး-ခွဲစိတ်ရန်အတွက် ပို့ဆောင်စရိတ် မကြီးသော အကွက်နှင့် ကြီးပြင်များရှိ သစ်များမှာမူ ယခင်သစ်ကုန်သည်များ ထုတ်ယူသော အတန်းအစားဖြစ်သည့် အလျား(၈)ပေ၊ လုံးပတ်(၃)ပေနှင့်ကုဗပေ (၁၀)ပေ အထိ ထုတ်ယူနိုင်သည်။ ဤနေရာတွင် ဖြတ်ပိုင်းပေးသော အဖွဲ့ဝန်ထမ်းသည် ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ စဉ်းစားတွက်ချက် ချင့်ချိန်ယူရမည်ကို အထူးသတိချပ်ရပေမည်။

တော တွင်း ၄၆။ သစ် ဖြတ်ပိုင်း ပေးရာတွင် ပိုင်းဖြတ်ခြင်း၊ ဆုံပိုင်းခြင်းနှင့် သစ်ပယ်ခြင်း၊ သစ်လုံး ပယ်ခြင်းများ အတွက် သစ်တော ဌာနမှ ရိုက်နှိပ်၍ အဖွဲ့မှ ဆုံ ပိုင်း ခြင်း ဖြန့်ဝေထားပြီး ဖြစ်သော ဖြတ်ပိုင်းပေးခြင်း အကြောင်း အရာနှင့် နှင့် သစ် ဖြတ် ခြင်း။ တောတွင်းသစ်များ ပယ်ချနိုင်သော စည်းကမ်း စာအုပ်များကို လက် ကိုင်ထားလေ့လာ၍ ယင်းစာအုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ကြ ရမည်ဖြစ်သည်။

ဖြတ်ပိုင်းပေး ရာ တွင် ယူ ဆောင် သွား ရမည့်ကိရိယာ တန်ဆာများ။ ၄၇။ ဖြတ်ပိုင်းပေးရန်အတွက်၎င်း၊ ငုတ်စစ်ဆေးရန် အတွက်၎င်း၊ သစ်လုံးများစစ်ဆေးရန်အတွက်၎င်း၊ အမှုထမ်းများသည် အောက်ပါ ကိရိယာ တန်ဆာပလာများကို မိမိနှင့်အတူ ယူဆောင်သွားကြရမည်။

- (က) မိမိ၏ ပုဂ္ဂလိက ကိုယ်ပိုင်တံဆိပ်တုံး။
- (ခ) ပယ်တံဆိပ်တုံး၊ (၂-ဘက်မျက်နှာ တံဆိပ်တုံးရှိလျှင်လည်း အမှတ်(က)နှင့်(ခ) အတွက် လုံလောက်ပြီ။)

- (ဂ) အဖွဲ့၏ကိုယ်ပိုင် ခွဲခြား အကွက်တံဆိပ်တုံး။
- (ဃ) ကျွန်းစို တံဆိပ်တုံး။
- (င) ဒါးမတလက်။ (သစ်ခတ်သမားတွင် ပါလျှင်လုံလောက်ပြီ)
- (စ) နံပတ်တုံး ၁-စုံ။
- (ဆ) ပေကြိုး။
- (ဇ) ကုဗပေစာအုပ်။
- (ဈ) ဖြတ်ပိုင်းစာအုပ်ပုံစံ(ခ)။
- (ည) ဖြတ်ပိုင်းပေးခြင်းအကြောင်းအရာနှင့် တောတွင်းသစ်ပယ်ခြင်း စည်းကမ်း-စာအုပ်။
- (ဋ) မြေဖြူများ။
- (ဌ) “မဲစင်း” သစ်ထွက်သော ဒေသဖြစ်ပါက
“မဲစင်း” တံဆိပ်နှင့် ဆောက်ခုံးတလက်။

ဖြတ် ပိုင်း မ ၄၇။ ဖြတ်ပိုင်းပေးရန် လွှဲပြီး ပင်ထောင် တပင်သို့ ရောက်လျှင် ပေးမှီစစ်ဆေး ဖြတ်ပိုင်းမပေးမှီ အောက်ပါ အချက်များကို စစ်ဆေးကြည့်ရှုရမည်။
ကြည့်ရှုခြင်း။

- (က) လွှဲပြီး ပင်ထောင်၏ (၃) မျက်နှာကြည့်ရှုနိုင်ရန် ချဉ်းနွယ်နှင့် ကိုင်းများ ရှင်းလင်းထားခြင်း ရှိ-မရှိ။
- (ခ) ငုတ်သည် စည်းကမ်းနှင့်အညီ နိမ့်နိုင်သလောက်နိမ့်/မနိမ့်။
- (ဂ) ခုတ်ခိန့် ထုတ်ပေးထားသော သင်းပင်အမှတ်စဉ်နှင့် သင်းသတ်တံဆိပ် မှန်/မမှန်။
- (ဃ) ငုတ်တွင် သင်းသတ်(အောက်-မှန်ထစ်) ကျန်/မကျန်။
- (င) သစ်ခတ်သမား ပေါ်လျှော့မှုကြောင့် လဲပြီး ပင်ထောင်ကျိုးပဲ့ပျက်စီးခြင်း ရှိ-မရှိ။
- (စ) အနီးပတ်ဝန်းကျင်ရှိ ကျွန်းပင်အစိုနှင့် အခြား သစ်တောဌာနခွဲမှ တားမြစ်ထားသော သစ်ပင်များ ပျက်စီးခြင်း ရှိ-မရှိ။
- (ဆ) လွှဲပြီး ပင်ထောင်၏ ကိုင်းဖျားများသည် အခြားကျွန်းပင်နှင့် တားမြစ် ထားသော သစ်ပင် များ၏ ခြေရင်း တွင် ရှင်းလင်းထားရှိခြင်း ရှိ-မရှိ။

(ဇ) ငုတ်နှင့်ပင်ထောင်၏ထိပ် (၂)နေရာတွင် အဖွဲ့၏ ကိုယ်ပိုင် ခွဲခြား-အကွက်တံဆိပ် ရိုက်ခတ်သားခြင်း ရှိ/မရှိ။

(ဈ) လဲပြီး ပင်သောင် - သို့မဟုတ် - အော်လဲ နတ်သတ်သည် မဲစင်းပါသောသစ် ဟုတ်- မဟုတ်။

စည်းကမ်း မ ၄၉။ အထက် အပိုင်း (၄၄)ပါ ချို့ယွင်းချက် များနှင့် စည်းညီညွတ်ပေါ့ကမ်းနှင့် မညီညွတ်ခြင်း၊ သစ်ခုတ်သမားများ၏ ပေါ့လျော့မှု ရှိခြင်း ဆစွာခုတ်လဲမှု တို့ကြောင့် ပင်ထောင်ကျိုးပဲ့ ပျက်စီးခြင်းများ တွေ့ရှိက ပုံစံ(ခ) ဖြတ်နှင့်ပျက်စီးပိုင်း စာအုပ်တွင် မှတ်သား၍ ဆိုင်ရာ ဆင်ပိုင်/ကျွဲပိုင်နှင့် သစ်ခုတ်သော ကျွန်းသမား၊ ဒါးခေါင်းတို့အား အရေးယူဒဏ်တပ်နိုင်ရန် မိမိနယ်တာဝန်ခံနှင့်အတိုးတန် သို့ အစီရင်ခံရမည်။ ပြုပြင်နိုင်သော ချို့ယွင်းချက်များကို ချွတ်ခြင်း သစ်ပင် ပျက်ပြုပြင်စေရန် ညွှန်ကြားရမည်။ ပင်ထောင်လှေရာတွင် ထိခိုက် ပျက်စီးစီးခြင်းများ သော ကျွန်းစိုပင်သည် အဖွဲ့မှယူနိုင်သော အတန်းအစား ဖြစ်က တပါအရေးယူရန်။ တည်း အော်လဲအဖြစ် စာရင်းသွင်း ဖြတ်ပိုင်းပေး၍ လုံးပတ် (၃) ပေအောက် ဖြစ်လျှင် ကော်ပယ်ချွန် ထားစေရမည်။

ပျက်စီးလွှားသော ကျွန်းပင်နှင့် အခြား အတိုးတန် အပင်များ အတွက် သစ်တောဌာနခွဲသို့ အကြောင်းကြားနိုင်ရန် ရင်စို့လုံးပတ်နှင့် တကွ အရေးယူချက်ပါ စုံလင်စွာဖြင့် နယ်တာဝန်ခံက မန်နေဂျာ (သစ်ထုတ်ရေး)သို့ လစဉ်စာရင်း ပြုလုပ်အစီရင်ခံရမည်။

ကျွန်းမှတပါး ၅၀။ သစ်တောဌာနခွဲက တားမြစ်ထားသော အတိုးတန် အပင် သစ်တော ဆိုသည်မှာ -


- ဌာနခွဲက တားမြစ်သော အတိုးတန် အပင်များ။
 - (က) ပျဉ်းကတိုး။
 - (ခ) ပိတောက်။
 - (ဂ) ကညင်။
 - (ဃ) သစ်ခါး။
 - (င) သစ်ရိုး။
 - (စ) သစ်နီး။
 - (ဆ) ရှားပင်။

များဖြစ်၍ သစ်တောဌာနခွဲမှ အခါအား လျော်စွာ ဒေသ အလိုက် ၎င်းစာရင်းကို ဖြည့်စွက်ခြင်း၊ လျော့ပေါ့ခြင်းများ ပြုလုပ်လေ့ ရှိသည်။ သစ်တောဌာနခွဲက သတ်မှတ်ချက် အတိုင်း လိုက်နာရမည် ဖြစ်သည်။

ဖြတ်ပိုင်းပေး ၅၁။ လုံခြုံစေ ပင်ထောင်အား တပင်လုံး ဖြတ်ပိုင်း မပေးမှီ ဦးစွာ
ခြင်းမပြုမီ အ ပင်ထောင်၏ အရင်းပိုင်းအား ဆုံပိုင်းရန် လို/ မလို စစ်ဆေးကြည့်
ရင်းပိုင်း-ဆုံ ရှုရမည်။ အရင်ပိုင်းကို ဆုံပိုင်းရန်လိုက ၎င်းဆုံပိုင်းကို သေချာမှသာ
ပိုင်းရန်လို/ မ လျှင် တပင်လုံး ဖြတ်ပိုင်းပေးသင့်သည်။ အရင်းဆုံပိုင်း မသေချာဘဲ
လိုကြည့်ရ တပင်လုံး ဖြတ်ပိုင်းပေးပါက နောက်ထပ် အရင်းဆုံကို ဆက်လက်
မည် ပိုင်းရန် လိုလာလျှင် အရင်းလုံးတို၍ အတန်း အစား ကျသွားခြင်း၊
 ကုဗပေမပို၍ သစ်လုံး အဖြစ် မယူနိုင်ဘဲ ပယ်ခံရခြင်းများ ဖြစ်တတ်
 သောကြောင့် အထူးဂရုစိုက်ရပေမည်။ အရင်းဆုံပိုင်းရာတွင်(၂)ပေ
 ထက်လျော့လျှင် ဆုံပိုင်းရန် မသင့်ပေ။ (၁)ပေမျှသာပိုင်းရန်လိုပါက
 နဖူးအတွက် ချန်လှပ်ထားနိုင်သဖြင့် ဆုံပိုင်းရန် မလိုပေ။ အရင်းဆုံ
 ပိုင်းရာတွင် အသားကောင်း ပါမသွားစေရန် အထူး သတိပြုရမည်။
 လိုမည်ထင်သည်ထက် လျော့၍ ဆုံပိုင်းပြီး လိုအပ်လျှင် နောက်ထပ်
 ဆက်လက်ပိုင်းခြင်းက လိုသည်ထက်ပို၍ ဆုံပိုင်းမိခြင်းထက် အဖွဲ့အတွက်
 အကျိုးပြုပေသည်။ မသေချာသော အရင်းဆုံပိုင်းအတွက်ဖြတ်ပိုင်းမှ
 နောက်ထပ် စစ်ဆေး၍ တပင်လုံး ဖြတ်ပိုင်းပေးရန် ဖြတ်ကြည့်အဖြစ်
 ထားခဲ့ရမည်။

ဖြတ်ပိုင်းပေး ၅၂။ ပင်ထောင်၏အရင်း-ဆုံပိုင်းရန် မရှိသောအခါနှင့် ဆုံပိုင်း
ရာတွင်အဓိက နောက်ထပ်ပိုင်းရန် မလိုဘဲ သေချာသော အခါတွင် တပင်လုံး ဖြတ်
လိုက်နာရန်အ ပိုင်းပေးရန် အတွက် ပင်ထောင်၏ အရင်းအဖျားနှင့် ဘေးနှစ်ဘက်ကို
ချက်များ။ သေချာစွာ စစ်ဆေးကြည့်ရှု၍ ပင်ထောင်၏ အပြစ် အနာ လုံးပတ်
 ပြောင်းသောနေရာ၊ (ကိုင်း) နှင့် (ခွ)ရှိသော နေရာများကိုမှတ်သား
 မှတ်တမ်းပြုလျှင် သစ် အတန်း အစား ပြောင်းသည့် နေရာ များတွင်
 ဖြတ်ပိုင်းရန် ယာယီအားဖြင့် သတ်မှတ်ရမည်။ သစ်လုံးသီသီသာသာ
 ကောက်ကွေးသွားသော နေရာကိုလည်း ဖြတ်ပိုင်းရန်အတွက်သတ်မှတ်
 နိုင်သည်။ ယာယီဖြတ်ပိုင်းရန် သတ်မှတ် ထားသော နေရာများတွင်
 သစ်ခတ်သမားများအား ဒါးများ တင်ပြထားစေလျက် အရှင်းအဖျား
 အပြန်အလှန် ကြည့်ရှုစစ်ဆေးရမည် ဖြစ်၍ အောက်ပါအချက်များကို
 အဓိကထားပြီးမှ ဖြတ်ပိုင်းပေးခြင်းကို အတည်ပြုရမည်။

- သဘာဝ** (က) သဘာဝ ဖြတ်ပိုင်းရန်သင့်တော်သော ကိုင်းကြီး - ခွကြီး-
ဖြတ်ကွင်း။ အကောက်ကြီးများတွင်သာ ဖြတ်သင့်သည်။
 (ခ) လုံးပတ်ပြောင်လဲခြင်းကြောင့် ဖြတ်ရသော် လုံးပတ် ကွာ
 ခြားချက်သည် အနည်းဆုံး ပျမ်းမျှလုံးပတ် (၁) ပေလျှင်
 (၁)လက်မ ဖြစ်စေရမည်။



ဥပမာ - ပျမ်းမျှ လုံးပတ် (၅)ပေ (၆)လက်မရှိသော သစ် အတွက် လုံးပတ် ကွာခြားချက်သည် (၆)လက်မ ထက် မနည်းစေရန် ဖြစ်သည်။

အတန်း အစား ကောင်း ပိုရရန် ဖြတ်ခြင်း။

(ဂ) အတန်းအစားကောင်းသော သစ်ဘက်သို့ အလျား ပိုယူ ရန် သတိပြုရမည်။ သို့သော် အတန်းအစား ညံ့သော သစ်သည် ဤကဲ့သို့ ပိုယူခြင်းအားဖြင့် အတန်းအစား ပိုမို ရှိ မကျသွားစေရန်လည်း အထူးသတိချပ်ရမည်။

ဥပမာ - ကြယ်သုံးပွင့်ရနိုင်သောသစ် - အလျားပြည့်ရစေရန် နဖူးတွက်(၁)ပေ၊ ကြယ်နှစ်ပွင့်ဘက်သို့ လူယူခြင်း အားဖြင့် ကြယ်နှစ်ပွင့်သစ်သည် ကြယ်တပွင့်အဖြစ် သို့ မရောက်စေရန် အထူးသတိချပ်ရမည်ဖြစ်သည်။

ပုံ(၂)ကိုကြည့်ပါ။

ပုံ ၂။



ကြယ်သုံးပွင့်သစ်ကို ပုံစံ - ၂(ကခ)တွင် ဖြတ်ရန် ဖြစ် သော်လည်း အလျားကောင်း၊ အပြည့် ရ စေ ရန် အတွက် နဖူးတွက် (၁) ပေကို ကြယ်နှစ်ပွင့်ဘက်သို့ တိုး၍ ပုံစံ ၃၊ (ဂဃ)တွင် ဖြတ်သင့်သည်။

သို့သော် - ကျန် ကြယ်နှစ်ပွင့်သစ်သည် အတန်း အစား မကျသွားစေရပါ။

အကောက် ဖြတ်ခြင်း။


(ဃ) အကောက်တွင် ဖြတ်ရန် လိုအပ်သည့် အခါ “ တောတွင်း သစ်ပယ်ခြင်း စည်းကမ်း” အပိုဒ် - ၄(၃) ပါ ဇယားအရ လက်မခံနိုင်သော အကောက်များတွင်သာ ဖြတ်တောက် စေရမည်။

အလယ်ဆုံ
ထုတ်ခြင်း။

(င) လုံးပတ်(၆)ပေအောက်ရှိ သစ်များအတွက်-ဝံကိုက်ပါလျှင်
သော်၎င်း၊ သစ်နှစ်လုံးမျှ ဖြတ်၍ မ ရ နိုင် သော နှစ်ဆင့်
ကောက်ပါလျှင်သော်၎င်း၊ အလယ်ဆုံ ပိုင်းနိုင်သည်။

ပုံ(၃)ကိုကြည့်ပါ။

ပုံ - ၃။



အထက်ပါပင်ထောင်တွင် သစ်နှစ်လုံး ဖြတ်တောက်ရန်
(ကခ)နှင့်(ဂဆ)ကြားတွင် (၂)ဘက်မျှလျက် အကောက်
ကိုဖြတ်ခဲ့သော် တောတွင်း သစ်ပယ်ခြင်း စည်းကမ်းအရ၊
သစ်လုံးများတွင် ကျန်မည့်အကောက်သည် ပယ်သင့်သော
အကောက်များသာဖြစ်၍ (က ခ ဂ ဆ) ကို အလယ် ဆုံ
ပိုင်းနိုင်သည်။ အလယ်ဆုံပိုင်း၏ကျန်ခဲ့သော တဘက်တချက်
အကြောင်းသည် ဆုံပိုင်း၏ တဘက် တချက်တွင် ရှိရ
လိမ့်မည်။

အုက္ခဲများ
အတွက်
ဆုံပိုင်းခြင်း။

(စ) သစ်လုံး၏အုက္ခဲဖြတ်လျက် သစ်ထိပ်ပမာဏ၏(၃)ပုံထက်
မကျော်သော်ဆုံပိုင်းရမည်။ အုက္ခဲများကို ဆုံပိုင်းရာ၌ အကွဲ
လွတ်သည်အထိ ပိုင်းရန် မျက်မြင် အကွဲထက် (၁)ပေ ပို၍
ပိုင်းသင့်သည်။ သို့မဟုတ်က သစ်လုံးတွင် အကွဲစ ပါပြီး
ဆက်လက်ကွဲတတ်သည်။ လုံးပတ်(၄)ပေအထက် သစ်ထိပ်
ပမာဏ၏(၃)ပုံထက် မကျော်သောအကွဲများအတွက် သေ
ချာစွာ ဖျင်၍ပေးရမည်။

ပုံ(၄)ကို ကြည့်ပါ။

ပုံ ၄။



ပကာကွဲနှင့်
ပိုးပေါက်၊
ငှက်ပေါက်
များ။


(ဆ) အလွန်ဆိုးဝါးခြင်း မရှိသောပကာကွဲနှင့် ပိုးပေါက်၊ ငှက်ပေါက်များအတွက် ဆိုပိုင်းရန် မလိုအပ်ပါ။ ပကာကွဲဖြစ်က ပုဆိန်ဖြင့် ပကာကွဲကို ခုတ်ပစ်စေရမည်။

ပယ်မည့်အက်
သို့ နဖူးအတွက်
(၁)ပေပိုယူ
ခြင်း။

(ဇ) သစ်လုံးကို လိုသည်ထက် (၁)ပေနေ ပို၍ နဖူးအတွက် ယူနိုင်က ယူရမည်။ နဖူးပေါက်အတွက် ပျက်စီးမည့်အပိုင်းကို (၁)ပေ ပိုယူခြင်းအားဖြင့် အသားကောင်း လုံးဝ ကျန်နိုင်သည်။

ပုံ (၅) ကို ကြည့်ပါ။

ပုံ - ၅။




ခွဆုံရောက်(ကခ)တွင်ဖြတ်၍ အဖျားပိုင်းကို သဘာဝအရ ပယ်ခွဲရန်ဖြစ်သော်လည်း (ဂ ဃ)အထိ (၁)ပေ နဖူးအတွက်ဆက်၍ယူသင့်သည်။ သို့သော် အဖျား အလွန်ကားသည်အထိ ဆက်ယူရန်ကား မသင့်ချေ။

စွယ်မြောင်နှင့်
တဆက်တည်း
ဗုံတို့ဖြတ်ခြင်း။

(ဈ) အရင်းပိုင်း - ခုဆုံရှိသော ပင်ထောင်များတွင် အရင်းပိုင်း
သစ်တလုံးအဖြစ် သီးခြား မယူနိုင်ပါက မြောင့်သော စွယ်
မြောင်ဖြင့် ဆက်၍ယူပြီးနောက် (ဗုံတို့သဘော ဖြတ်ယူ
ပြီးနောက်) သစ် ဆွဲရာ တွင် သစ် လိုက် ကောင်း စေ ရန်
ကောင်းစွာဖျင်၍ ပေးရမည်။

ပုံစံ(၆)ကိုကြည့်ပါ။

ပုံစံ - ၆။



သစ်လုံး အ
လျားကောင်း
ရရှိရန်သတိမူ
ခြင်း။

(ည) သစ်လုံးများကို သဘာဝ ဖြတ်ပိုင်းနေရာ အထင် အရှား
မရှိပါက ပေရှည်ရနိုင်သမျှ ယူသင့်သည်။ သို့သော် ၎င်း
သစ်များကို မျောမည့် သစ်မျောချောင်း၏ အနေအထား
နှင့် ထုတ်ယူမည့် ဆင်-ကျွဲ အင်အားကိုပါ တဘက်မှတွက်
ချက်စီစစ် သတိ ပြုရမည်။ အလွန် ကွေ့ကောက်သော
သစ်မျောချောင်းတွင် အလွန်ရှည်သော သစ်များ ချမျော
ပါကချောင်းမဆန့်ဖြစ်ပြီး ဒိုက်များမကြော့ကောဖြစ်နေ၍ရေ
ကျန်အဖြစ်နှစ်ပေါင်းများစွာ ရှိနေမည်ဖြစ်သည်။ သစ်များ
သည် သာမန်အားဖြင့် အလျား (၁၆)ပေအောက်သို့ ကျ
ရောက်ပါက တန်ဘိုးအတန်းအစား ယုတ်လျော့သွားနိုင်
သည်ဖြစ်၍ (၁၆)ပေထက် လျော့၍ သဘာဝဖြတ်ပိုင်းရန်
နေရာမရှိဘဲ မဖြတ်သင့်ပေ။



ဖြတ်ပိုင်းတံ
ဆိပ်ရိုက်ခြင်း။

၅၃။ ဖြတ်ပိုင်းပေးခြင်းကို အတည်ပြုပြီးသော အခါ ဖြတ်ပိုင်း
ပေးထားသော နေရာများ၌ အလျား (၁)ပေ၊ အနံ (၄)လက်မမှ
(၅)လက်မ အထိ၊ အနှစ်ပေါ်အောင် မှန်ထစ်ငယ်ကလေး တခုစီ
ပြုလုပ်၍ ၎င်းမှန်ထစ်ငယ်၏ ဗဟိုတွင် လွှဲဖြတ်ရန် နေရာအတွက် ထင်

ရှားသော ဒါးထစ်တခု ပြုလုပ်ပေးရမည်။ ဖြတ်ပိုင်းပေးသူ၏ ကိုယ်ပိုင် တံဆိပ်ကို ဒါးထစ် တဘက်ယူမည့် သစ်ဘက်၌ (၅)ချက်ခန့်၊ ရိုက်၍ မယူမည့် သစ်နှင့် ဖြတ်ကြည့်စစ်ဆေးရန် ထားရှိခဲ့သည့် သစ်ဘက်၌ တချက်စီ ရိုက်ခတ်ရမည်။ သစ်လုံးထိပ်နှင့် ယူမည့်သစ်လုံး၏ ဖြတ်ပိုင်း အနီး- ကိုယ်လုံးပေါ်တွင်လည်း ပင်ထောင်အမှတ်စဉ်-သစ်လုံးအမှတ်စဉ် နှင့် အဖွဲ့၏ကိုယ်ပိုင် ခွဲခြားအကွက်တံဆိပ် (၅)ချက်စီ ရိုက်ခတ်ထားရ မည်။ ၎င်းပြင် ငုတ်တွင်လည်း ဖြတ်ပိုင်းပေးသူ၏ ကိုယ်ပိုင် တံဆိပ်ကို (၃)ပွင့်ဆိုင် ပင်ထောင် အမှတ်စဉ်၏ အောက်နား ညာဘက်၌ရိုက်၍ ထွက်သော သစ်လုံးအရေအကွက်ကို အမှတ်စဉ်အောက်တွင်ရိုက်ရမည်။ ၎င်းပြင် ပယ်သော ဆုံပိုင်း- ကိုင်းဖျားတွင် ပယ် တံဆိပ်ရိုက်၍ ကိုယ် ပိုင်တံဆိပ်ကို ၎င်းပယ်တံဆိပ် တဘက်တချက်တွင် ရိုက်ရမည်။

အောက်ပါ ပုံ(၇ နှင့် ၈) တွင် ကြည့်ပါ။

ပုံ ၇။



ပယ်ပင်များ ၅၄။ မီးလောင်ပယ်၊ လှဲပယ်နှင့် မတ်တတ် ပယ်များကိုလည်း တံဆိပ်ရိုက် ခြင်း။ ပင်လုံးတွင် ဒါးခွာ-မှန်ထစ်ငယ် ပြုလုပ်၍ ပယ်တံဆိပ် (၁)ချက်နှင့် ကိုယ်ပိုင်တံဆိပ် တဘက်တချက်စီ ရိုက်ခတ်ရမည်။ ဆုံပိုင်းလှဲပယ်ထိပ် များတွင်လည်း အလားတူ ရိုက်ခတ်ရမည်။

မတ်တတ်
ပယ်ခွင့်။

၅၅။ ကြီးဝိုင်းအတွင်းတွင် ရင်စို့တိုက် (ရင်စို့)လုံးပတ်(၆)ပေ အထက်ရှိသော သင်းပင်ကို အထူးခွင့်ပြုမိန့် မရဘဲ အမှုထမ်းများက မတ်တတ်မပယ်ရ။ ကြီးဝိုင်း အတွင်း ရင်စို့လုံးပတ် (၆)ပေ အထိ သင်းပင်များနှင့် ကြီးပြင်ကွင်း- သင်းပင် များကိုသာလျှင် အမှုထမ်း များက မတ်တတ် ပယ်ခွင့်ရှိသည်။ ကြီးဝိုင်းအတွင်း ရင်စို့ လုံးပတ် (၆)ပေအထက် အပင်များအား မတ်တတ်ပယ်ရန် လိုအပ်က လက် ထောက်မန်နေဂျာကိုယ်တိုင် စစ်ဆေး ဆုံးဖြတ်ပြီးမှ ပယ်ရမည် ဖြစ် သည်။ အကယ်၍ ဒု-လက်ထောက် မန်နေဂျာ-တာဝန်ယူရသော သစ် ထုတ်ရေး နယ်များတွင် ရင်စို့လုံးပတ် (၆)ပေ အထက် အပင်များ မတ်တတ်ပယ်ရန် လိုအပ်ပါက- မန်နေဂျာများသည် ခရိုင်သစ်တောဝန် များနှင့် ကြိုတင်ညှိနှိုင်းပြီးမှ ဆောင်ရွက်ရမည် ဖြစ်သည်။

အော်လဲ နတ်
သတ်များ
အားဖြတ်ပိုင်း
ပေးခြင်း။

၅၆။ သင်းပင်ထောင်အနီး အကွက် အတွင်း တွေ့ရှိရသော အော် လဲနှင့် နတ်သတ်ပင်များကိုလည်း တပါတည်း ဖြတ်ပိုင်းပေး၍နီးစပ်ရာ သင်းပင်အမှတ်တွင် ရှေ့မှ (၀) သို့ညှိခံလျက် စာရင်းသွင်းအမှတ်စဉ် ရေးထိုးရမည်။ တပင်ထက်ပို၍ တွေ့ရှိသော် သို့ညှိ(၂)လုံး (၃)လုံး စသည်ဖြင့် ရှေ့မှခံလျက် ခွဲခြားအမှတ်စဉ် ရေးထိုးသွားရမည်။

သစ်စိုများတံ
ဆိပ်ရိုက်ခြင်း။

၅၇။ သင်းပင်များအနက် မသေကျန်သစ်စိုနှင့် အော်လဲ သစ်စို များကို ဖြတ်ပိုင်းပေးရာတွင် ငုတ်တွင်ငုင်း၊ သစ်လုံးထိပ်နှင့် ဖြတ်ပိုင်း တံဆိပ်အနီး သစ်လုံးပေါ်တွင်ငုင်း၊ သစ်စိုတံဆိပ်(၄)ချက်မှ(၅)ချက် အထိ ရိုက်၍ သစ်ဖြတ်ပိုင်း မှတ်စု စာအုပ်ပုံစံ (ခ)တွင် သစ်စို ဟူ၍ မှတ်သားထားရမည်။

မဲစင်းသစ်
များရွေးချယ်
မှတ်သား
ထားခြင်း။

၅၈။ ဖြတ်ပိုင်းပေးသော အမှုထမ်းသည် ပကတိဖြစ်စေ၊ ဆောက် ခုံး ဖြင့်ဖြစ်စေ၊ စစ်ဆေး ကြည့်ရှု၍ ဖြတ်ပိုင်း ပေးသော ပင်ထောင် သို့မဟုတ် အော်လဲ/နတ်သတ်ပင်သည် မဲစင်းပါသော သစ် ဖြစ်ပါက ပင်ထောင်ထိပ်နှင့် ငုတ်တွင် မဲစင်းတံဆိပ် (၄)ချက်မှ(၅)ချက် ရိုက် ခတ်ပြီးနောက် ဖြတ်ပိုင်း စာအုပ်ပုံစံ(ခ)၏ အကြောင်းအရာ ဇယား ကွက်တွင် “မဲ” ဟူ၍ မှတ်သား ထားရှိ ရမည့်ပြင် သာမန် အားဖြင့် ပယ်သင့်သည့် ကိုင်းဖျားတွင် အလျား (၁၀)ပေ၊ လုံးပတ် (၄)ပေ (၄)လက်မနှင့် ကုဗပေ(၁၁.၇) အနည်းဆုံးရှိသည့် အနာအဆာကင်း သစ်များရနိုင်/မရနိုင်ကိုပါ မှတ်ချက်ပြု၍ရနိုင်လျှင် မိမိနယ်တာဝန်ခံ အားပြသရမည်။

ဖြတ်ပိုင်း အ ၅၉။ ပင်ထောင်နှင့် အော်လဲ နတ်သတ်များအား ဖြတ်ပိုင်းပေး
 တည်ပြု တံဆိပ် အတည်ပြု တံဆိပ်များ ရိုက်ခတ် ပြီးစီးသောအခါ လက်ခံ ရယူသော
 များရိုက်ခတ် သစ်လုံး၊ နောက်ထပ်စစ်ဆေးရန် ထားရှိခဲ့သောသစ်လုံး၊ ပယ်ခဲ့သော
 ပြီး နောက် သစ်လုံးနှင့် ဆိုပိုင်းများကို အလျားလုံးပတ်များ တိုင်းထွာ၍ လက်ခံ
 ဖြတ်ပိုင်းပေး သစ်များအတွက် ဖြတ်ပိုင်းပေး မှတ်စုစာအုပ်ပုံစံ(ခ)ပဋ္ဌမပိုင်းတွင်၎င်း၊
 မှတ်စုစာအုပ် ဆိုပိုင်းများအတွက် ပဋ္ဌမပိုင်း ဇယား (၆)နှင့် (၇) တွင်၎င်း၊ ရေး
 ပုံစံ(ခ)တွင် သွင်း၍ နောက်ထပ် စစ်ဆေးရန် ချန်ခဲ့သော သစ်လုံးနှင့် ပင်ထောင်
 ရေးသွင်း အော်လဲ နတ်သတ်များအတွက် ဒုတိယပိုင်း မှတ်စုတွင်၎င်း၊ ရေးမှတ်
 ခြင်း။ ထားရမည်။ နောက်ထပ် စစ်ဆေးရန် ထားခဲ့သော သစ်လုံးနှင့်
 ပင်ထောင်အော်လဲနတ်သတ်မှသစ်လုံးများ အတည်ပြု လက်ခံယူသော
 အခါတွင်သာ ပဋ္ဌမပိုင်းတွင် ရေးသွင်းရမည်ဖြစ်သည်။ ပုံစံ (ခ) တွင်
 စာမျက်နှာအမှတ်စဉ်များ တပ်လျက် စာမျက်နှာအသီးသီးမှ စာရင်း
 များကို အောက်ခြေတွင် စာရင်းပေါင်း ပြုလုပ်၍ တနေ့ အတွက်
 လုပ်ငန်း ပြီးဆုံးသောအခါ စာမျက်နှာ အသီးသီးမှ စာရင်းများကို
 စုပေါင်းစာရင်းချုပ် ပြုလုပ်၍ ပိတ်ရမည်။ လက်ခံပြီးသော သစ်များ
 အားနောက်ထပ် ဆိုပိုင်းရသော်၎င်း၊ ပယ်ရသော်၎င်း၊ ယခင်စာမျက်
 နှာများတွင် ဖျက်၍ပြင်ခြင်း မပြုဘဲ နေ့စွဲအလိုက် စာမျက်နှာအသစ်
 တွင်သာ ပင်ထောင်အမှတ်စဉ်ကို ကွင်းစ၊ ကွင်းပိတ်(-)နှင့် ဖေပြု
 လျက် ဆိုပိုင်း ခြားနားချက်နှင့် ပယ်သစ်ကို မှင်နီဖြင့်အောက်ဖေပြုပါ
 နမူနာအတိုင်း ဖေပြုရမည်။

ပင်ထောင် အမှတ်စဉ်	အလျား	လုံးပတ်	ကုမပေ	အကြောင်းအရာ
၃၀၅	၂၅ပေ	၅.၈ ပေ	၅၀.၂	ယခင်လက်ခံပြီး။
	၂၀ပေ	၅.၂ ပေ	၃၃.၄	ယခုလက်ခံ။
(မှင်နီဖြင့်)ဆိုပိုင်း၅ပေ		၆.၈ ပေ	၁၆.၈	(မှင်နီဖြင့်)
၂၄၆	၁၆ပေ	၄.၉ ပေ	၂၂.၆	အခေါင်းရှိ၍ ပယ်သည်။စာမျက် (မှင်နီဖြင့်) နှာ(-)ကြည့်ပါ။

ယခင်စာရင်းသွင်းပြီး ပင်ထောင်မှ စစ်ဆေးရန် ထားခဲ့သော သစ်
 လုံးအား လက်ခံယူလျှင်လည်း အလားတူပင် စာမျက်နှာ သစ် တွင်
 ပင်ထောင် အမှတ်စဉ်ကို ကွင်းစ- ကွင်းပိတ် (-)နှင့် ဖေပြုလျက်

မှန်နက်ဖြင့် စာရင်းသွင်းရမည်။ ယခင် ၎င်း ပင်ထောင်စာရင်းသွင်းခဲ့
သော စာမျက်နှာကိုလည်း မှတ်ချက်တွင် ဖော်ပြရမည်။ စာမျက်နှာ
အလိုက် စာရင်းပေါင်း ပြုလုပ်ရာတွင် မှန်နက်ဖြင့် စာရင်း ပေါင်း
တခု၊ မှန်နီဖြင့် စာရင်းပေါင်းတခု ပြုလုပ်၍ ၎င်းနှစ်ခု၏ ခြားနားချက်
ကို မှန်နီဖြင့် ဖြစ်စေ၊ မှန်နက်ဖြင့် ဖြစ်စေ ဖော်ပြရမည်။

ပယ်သောသစ် ၆၀။ ပယ်ခဲ့သောသစ်လုံး၊ ဆုံပိုင်းနှင့် ကိုင်းဖျား၊ စွယ်မြောင်များ
နှင့်ဆုံပိုင်း၊ အတွက် အကြောင်းအရာ ဇယားကွက်တွင် စုံလင်စွာ ဖော်ပြရမည်။
အဖျားကျန် လိုအပ်ပါက ပုံစံများ ရေးဆွဲခြင်း၊ (တောတွင်း သစ်ပယ်ခြင်း စည်း
များအတွက် ကမ်း) အရ၊ ရည်ညွှန်းခြင်းများ ပြုလုပ်၍ ဒုတိယပိုင်း မှတ်စုတွင်
မှတ်ချက်နှင့် ၎င်းစည်းကမ်းအရ တွက်ပုံပါ ဖော်ပြသင့်က ဖော်ပြရမည်။
မှတ်စုများရေး
သွင်းခြင်း။

လုပ်ဆောင်ရန် ၆၁။ ဖြတ်ပိုင်းပေးစဉ် တွေ့မြင်ချက်အရ၊ ပုဂ္ဂလိက ဆင်ပိုင်/ကျွဲ
လုပ်ငန်းများ ပိုင် သို့မဟုတ်- သစ်ခုတ်သမားခေါင်း (ဒါးခေါင်း) များလုပ်ဆောင်ရ
ညွှန်ကြား၍ မည်ဖြစ်သော- ကိုင်းဖျားရှင်းခြင်း၊ ကော်ပစ်ချွန်ခြင်း၊ ကိုင်းတက်ဖျင်
မှတ်စုတွင်မှတ် ခြင်း စသည့်လုပ်ငန်းများ အပြင် အောက်အပိုင်း (၆၂)ပါ၊ သစ်လုံး
သား၊ ပြန်လည်ဖြတ်တောက်စဉ် လိုက်နာရမည့် အချက်များပါ နှုတ်အားဖြင့် ညွှန်
စစ်ဆေးခြင်း။ ကြား၍ နောက်တကြိမ် ၎င်းလုပ်ငန်းများ လုပ်ဆောင်ခြင်း ရှိ/မရှိ၊
စစ်ဆေးနိုင်ရန် ဖြတ်ပိုင်းပေး မှတ်စုစာအုပ် ဒုတိယပိုင်း မှတ်စု အစဏ်း
တွင် ရေးမှတ်၍ လက်မှတ်ထိုးပြီး နေ့စွဲပါ ဖော်ပြထားရမည်။ နောင်
စစ်ဆေး၍ ညွှန်ကြားသော လုပ်ငန်းများ ပြီးသောအခါမှသာ “ပြီး”
ဟူ၍ ရေးမှတ်ပြီး လက်မှတ်ထိုးခြင်းဖြင့် အဆုံးသတ်ရမည်။

သစ်လုံးဖြတ် ၆၂။ သစ်လုံးများ ဖြတ်တောက်ရာတွင် အောက်ပါ စည်းကမ်း
တောက်ရာ များကို လိုက်နာစေရမည်။
တွင်လိုက်နာရ
မည့် စည်း
ကမ်းများ။

(က) ဖြတ်ပိုင်း အမှတ်အသား ပြုလုပ်၍ တံဆိပ်ရိုက်ထားသော
နေရာတွင်သာလျှင် ဖြတ်ရမည်။ သစ်ခုတ်သမားသဘော
အလျောက် နေရာရွှေ့ပြောင်း ဖြတ်တောက်ခြင်း လုံးဝ
မပြုလုပ်စေရ။ အကယ်၍ ပြုလုပ်ခြင်းကို စစ်ဆေးတွေ့ရှိရ
ပါက အကွက်တာဝန်ခံနှင့် နယ်တာဝန်ခံများ ပေါ်တွင်
တာဝန်ရှိပေသည်။ (အချို့ ငုတ်နှင့် သော်လည်းကောင်း၊
သစ်ပင်နှင့်သော်လည်းကောင်း၊ တိုက်ဆိုင်နေ၍ မိမိသဘော
အလျောက် လွှဲပြောင်း ဖြတ်တောက်တတ်သည်ကို သတိ
ပြုရမည်)။

- (ခ) လူချက်ကို တည့်မတ်စွာ ဖြတ်ရမည်။ စေ့စောင်း ဖြတ်တောက်ခြင်း မပြုရ။
- (ဂ) ဖြတ်ရမည့် ဖြတ်ပိုင်းတဘက်တချက် သစ်လုံး၊ ပင်စည်သည် ၎င်း၊ ဖြတ်ကွင်းသည်၎င်း၊ မြေကြီးဖြင့် ထိမနေပါက လူဖြင့် ဖြတ်၍ ပြတ်လု ပြတ်ဆဲ အချိန်တွင် ကျိုးကွဲတတ်သဖြင့် ဒေါက်များ ထောက်ပြီးမှ ဖြတ်စေရမည်။ မြေကြီး စိုစွတ်နေပါက ဒေါက်များအောက်ခြေတွင် သစ်စ၊ သစ်ပိုင်းများ ခံထားရမည်။
- (ဆ) တောင်ကမ်းပါးယံတွင် ဖြတ်ရသော သစ်များ အတွက် သစ်ဖြတ်ပြီး ချောက် တွင်း ကျခြင်းနှင့် သစ်ခုတ်သူ ကို အန္တရာယ် ဖြစ်စေခြင်းမှ ကာကွယ်ရန် သစ်မဖြတ်မီ ကြီးသို့မဟုတ် နွယ်များ၊ နီးများဖြင့် နီးရာ အပင်တွင် ချည်တည်းထားခြင်း၊ တုံးကြီးများ ခုထားခြင်းများနှင့် အခြား ကာကွယ်မှုများပြုလုပ်ပြီးစီးမှ ဖြတ်တောက်စေရမည်။
- (င) နဖူးများကို ခိုင်ခန့်ထူထဲစွာ ဖောက်လုပ်စေရမည်။ နဖူးမခိုင်ခန့်၍ သစ်ဆွဲရာတွင် နဖူး ကဲ့သူးပါက အားလွန်လျက် ဆင်ရောလူပါ အန္တရာယ် ဖြစ်စေနိုင်သည်။


ဖြတ် ပြီး သစ် ၆၃။ တကြိမ်ဖြတ်ပိုင်းပေးပြီး၍ သစ်များဖြတ်တောက်ပြီးစီးလျှင် များစစ်ဆေး ဆင်ပိုင်/ကျွဲပိုင် ထုတ် လုပ်သော အကွက် ဖြစ်ပါက ဆင်ပိုင်/ ကျွဲ ၍ဆွဲခွင့်ပြု တံ ပိုင်၏ ဆင် / ကျွဲများသည် ဖြတ်တောက်ပြီး သစ် များကို ထိပ်လွဲ ဆိပ်ရိုက်ခြင်း။ ထားရှိ စေရမည်။ ဤကဲ့သို့ ထိပ်လွဲထားရှိပြီးကြောင်း အကြောင်း ကြားပါက အကွက်ကို ကြည့်ရှုဆန်းသိမ်းရသော အမှုထမ်းသည် ဖြတ် တောက်ပြီး သစ်များကို လိုက်လံ စစ်ဆေး၍ လက်ခံသော သစ်များ အား မိမိ၏ကိုယ်ပိုင်တံဆိပ် တဘက်တချက် ရိုက်လျက် ဆွဲထုတ်ခွင့်ပြုရ မည်။ အကယ်၍ ထိပ်လွဲထားခြင်း မရှိသေးသော ဖြတ်တောက်ပြီး သစ်လုံးများ စစ်ဆေးတွေ့ရှိပါက ချက်ခြင်း ထိပ်လွဲထားပေးရန် စီစဉ် စေခိုင်းရမည်။ ဤကဲ့သို့ တံဆိပ် ရိုက်ခြင်းကို ဆွဲတံဆိပ် ရိုက်ခြင်းဟု ခေါ်သည်။ နောက်ထပ် ဖြတ်ပိုင်းရန် လိုသော သစ်နှင့် ပယ်ရန် လို သော သစ်များ တွေ့ရှိကလည်း ပယ်ခြင်းနှင့် ထပ်ဖြတ်ရန်ဖြတ်ပိုင်း ပေးခြင်းများ ပြုလုပ်၍ ယခင်အခါက စစ်ဆေးရန်ချန်ခဲ့သော သစ်လုံး များအား လက်ခံပါကလည်း တပါတည်း ဖြတ်ပိုင်း မှတ်စုစာအုပ်တွင် ရေးသွင်းရမည်။


ငုတ်ဘွင်လည်း ဖြတ်ပြီး စစ်နားသူ- အမှုထမ်း၏ တံဆိပ်(၁)ချက်ကို ပင်ထောင် အမှတ်စဉ်၏ ဘက်ဘက်တွင် ရိုက်ရမည်။ ယခင် ဖြတ်ပိုင်းပေးစဉ်က သစ်လုံးပေါ်တွင် ယာယီရိုက်ထားသော-

- (က) အဖွဲ့ကိုယ်ပိုင် ခွဲခြားတံဆိပ်။
- (ခ) ပင်ထောင်အမှတ်စဉ်နှင့် သစ်လုံးအမှတ်စဉ်။
- (ဂ) သစ်စိုတံဆိပ်။
- (ဃ) မဲစင်းတံဆိပ်များကို လက်ခံသော သစ်လုံးထိပ်တွင်၎င်း၊ ပယ်တံဆိပ်နှင့် ကိုယ်ပိုင် တံဆိပ်များကို ပယ်သောဆုံပိုင်း၊ အဖျားကျန်နှင့် စွယ်မြှောင် ထိပ်များတွင်၎င်း၊ ရိုက်ခတ်ရမည်။

အောက်ပါ ပုံစံ (၉) နှင့် (၁၀) တွင်ကြည့်ပါ။

ပုံစံ ၉။





အခင်း ၆။

သစ်မျှား ထုတ်ယူခြင်း။

ဖြတ်တောက် ၆၄။ သစ်မျှား ဖြတ်တောက် စစ်ဆေး၊ ဆွဲခွင့်ပေးသူတံဆိပ်ပြီးနေဘက် စစ်ဆေး ပြီး ငုတ်ရင်းမှ အပ်ဆိပ်၊ မျှောချောင်း- သို့မဟုတ်- တိုင်းဆိပ်၊ လှည်းခံ/ သစ် မျှား အ ကားခံသို့ အမြန်ဆုံး ဆွဲထုတ်နိုင်ရန် စီစဉ်ရမည်။ မြန်ဆွဲထုတ်ရန်။

သစ်ထုတ်ရာတွင် ၆၅။ သစ်မျှား အပ်ဆိပ်၊ တိုင်းဆိပ်သို့ ဆွဲထုတ်ရာတွင် အဖွဲ့ပိုင် လိုက်နာရမည့် ဆင်/ယန္တရား- သို့မဟုတ် အငှားဆင်/ကျွဲမျှားကို အလုပ် စီမံကိန်း ယေဘုယျ ပုံစံ(ကက)နှင့် ပုံစံ (ကဂ)၊ များအရ- ဆောင်ရွက်ရ၍ သစ်ထုတ်ယူ စည်းကမ်း သောအကွက် သို့မဟုတ် ကွင်း၏မြေမျက်နှာပြင် အနေ အထားအရ မျှား။ အတိုဆုံးနှင့် အလွယ်ဆုံးဆွဲလမ်းမျှားကို ရှာဖွေအသုံးပြုလျက် သစ်မျှား ကို ထုတ်ယူရမည့်ပြင် ထုတ်ယူသော သစ်မျှား မပျက်စီးစေရန် အထူး ဂရုစိုက်ရမည်။

အဖွဲ့ဆင်/ယန္တ ၆၆။ အဖွဲ့ဆင်၊ အဖွဲ့ယန္တများဖြင့် သစ်များထုတ်ယူရပါက အလုပ်
 ရားများဖြင့် တွင်ကျယ်ရေး၊ အင်အားပြည့်အသုံးပြုနိုင်ရေးနှင့်အဖွဲ့ ဆင်နှင့် ယန္တများ
 သစ်ဆွဲရာတွင် များ လွယ်ကူ သက်သာစွာ သုံးနိုင်ရေး အတွက် အဖွဲ့ အရာထမ်း
 ဆောင်ရွက် အမှုထမ်းများ၏ လုံးဝတာဝန်ဖြစ်သဖြင့် အောက်ပါ အချက်များကို
 ရန်။ တိကျစွာ လိုက်နာကြရမည်။

ဆွဲလမ်းပြုပြင်
 ခြင်း။ (က) အဖွဲ့ ဆင်သမား/အလုပ်သမားများဖြင့် (ဆင်အလုပ်နား
 ရက်များတွင်) ဆင်ဆွဲလမ်းများကို ကြိုတင်ခုတ်ထွင် ရှင်း
 လင်း၍ လိမ့်တုံး၊ အုံးတုံးများ ခင်းထားစေရမည်။

မြောင်းပေါက်-
 ကွေ့ဖျင်ခြင်း။ (ခ) မြောင်းများ၊ ချောင်းငယ်များ အတွင်း သစ်ဆွဲရသော်
 ကွေ့များတွင် သစ်များ ချောင်လည်စွာ မထိ ခိုက်ဘဲ
 အလိုက်သင့် ပါလာနိုင်ရန် မြောင်းပေါက်ခြင်း၊ ကွေ့ဖျင်
 ခြင်းများပြုလုပ်စေရမည်။ ကွေ့များတွင်သစ်များချောင်
 လည်စွာ မလိုက်ပါက ဆင်များ အလဟဿ အားကန်
 ပင်ပန်းစွာ ဆွဲရမည် ဖြစ်သည်ကို အထူး သတိချုပ်ရမည်။

နံကာတန်းများ
 ပြုလုပ်ခြင်း။ (ဂ) တောင်ကမ်းပါးယံများတွင် သစ်ဆွဲရသော်- သစ်များလိမ့်
 ကျ၍ ဆင်ရော၊ ဦးစီးပါ ကြီးစွာအန္တရာယ် ဖြစ်စေတတ်
 သဖြင့် နံကာတန်းတုံးများ ချထားစေရမည်။ ၎င်းနံကာ
 တန်းတုံးများမှာ သစ်တောဌာနခွဲမှ တားမြစ်သောအတိုး
 တန်သစ်မှတစ်ပါး အခြားသစ်ရိုင်းများကိုအသုံးပြုနိုင်သည်။

တန်တားခင်း
 မြေဖို့ခြင်း။ (ဆ) ချောင်းငယ်၊ မြောင်းငယ်များကို ဖြတ်၍ သစ်ဆွဲရန် လို
 အပ်သော် ဆင်များ တက်လိုက်- ဆင်းလိုက် မဖြစ်စေရန်
 တန်တားတုံးများ ခင်းခြင်း၊ မြေတူးခြင်း၊ မြေဖို့ခြင်းများ
 ပြုလုပ်စေရမည်။

မီးရထားလမ်း၊
 သစ်တောလမ်း
 များကာကွယ်
 ခြင်း။ (င) သစ်တောလမ်းများ၊ မီးရထားလမ်းများ စသည့် အခြား
 ဌာနပိုင်လမ်းများကို ဖြတ်ကျော်လျက် သစ်ဆွဲရန် လိုအပ်
 သော် ဆိုင်ရာဌာနမှ ခွင့်ပြုချက် ရရှိပြီးမှသာ လုပ်ကိုင်ရ
 မည်ဖြစ်သည်။ ထိုသို့ ကြိုတင်ခွင့်ပြုချက် တောင်းခံနိုင်ရန်
 အတွက် မိမိမန်နေဂျာ(သစ်ထုတ်ရေး) သို့ကြိုတင်အစီရင်
 ခံရမည့်အပြင်၊ ၎င်းလမ်းများ မပျက်စီးစေရန် တနေရာ
 တည်းမှ နင်းကြမ်း သဘော ပြုလုပ်ပြီးမှ ဖြတ်ဆွဲရမည်။
 မလွဲမရှောင်သာ ပျက်စီးခြင်းများရှိက ပြန်လည် ပြုပြင်
 ပေးရန်အဖွဲ့တွင် တာဝန်ရှိကြောင်း သတိပြုရမည်။

ထိုးချမှားမှ
သစ်ချခြင်း။

(စ) သစ်လုံးများအား တောင်ပေါ်မှ သော်၎င်း၊ မြောင် များ
ချောင်းများအတွင်းရှိ ကုတင်(တန့်တင်)စသည်တို့မှသော်
၎င်း၊ ထိုးချရသော်အပျက်အစီးမရှိစေရန် သစ်ကျမည့်နေရာ
ရှိကျောက်တုံးကြီးများ၊ သစ်ငုတ်ကြီးများ၊ သစ်ပင်လဲကြီး
များကို ပဋ္ဌမ ဖယ်ရှားစေ၍ တတ်နိုင်လျှင် ဝါးရုံကျင်း
များကို စုပုံ၍ ဖုံသဘွယ်ခံထားပြီးမှ ထိုးချစေသင့်သည်။

အဘိုးတန်ပင်
နှင့်စိုက်ခင်း
များ။

(ဆ) ဆွဲလမ်းတလျှောက်ရှိ အဘိုးတန် တားမြစ်ရာပါ သစ်ပင်
ကြီး/ငယ်များနှင့် ကျွန်းခင်း၊ စိုက်ခင်းများမပျက်စီးစေရန်
အထူး ဂရုပြုရမည်။ (ပုဂ္ဂလိက တောင်ယာနှင့် အခြား
စိုက်ခင်းများအတွက်လည်း အပါအဝင် ဖြစ်သည်။)

ကားပုံများစံ
နစ်တကျပြု
လုပ်ခြင်း။

(ဇ) ယန္တရားဖြင့် ထုတ်လုပ်ရပါက မထုတ်လုပ်မှီ ကားပုံပြုလုပ်
မည့်နေရာများကို စံနစ်တကျ သတ်မှတ်လျက် မည်သည့်
ပင်ထောင်မှ သစ်လုံးများ၊ မည်သည့် ကားပုံသို့ပို့ရမည်ကို
စံနစ်တကျ ကြိုတင်စိစစ်၊ စီစဉ်ပြီးမှ ဆောင်ရွက်ရမည်။

စက်သီးသုံး
ခြင်း။

(ဈ) တောင်လှန်တင်၍ သစ်ဆွဲရသော် စက်သီးများကို အသုံး
ချရမည်။

ဆင်ပိုင်/ ကျွဲ
ပိုင်များ၏သစ်
ထုတ်လုပ်ငန်း
ကြီးကြပ်ခြင်း။

၆၇။ ပုဂ္ဂလိက ဆင်များ/ကျွဲများ သစ်ထုတ်ရာတွင် အဖွဲ့ဆင်
နှင့် ယန္တရားများ ထုတ်လုပ် သည့် နည်းတူ အလုပ် တွင်ကျယ်ရေး၊
အင်အားအပြည့် အသုံး ပြုနိုင်ရေး၊ သစ်တော ပြစ်မှု မကျူးလွန်ရေး၊
အဖွဲ့စည်းကမ်းနှင့် ညီညွတ်ရေးတို့ အတွက် အချိန်ရတိုင်း စစ်ဆေး-
ညွှန်ပြ-ပြုပြင်-တိုက်တွန်း- နှိုးဆော်ခြင်းများ မျက်ခြေမပြတ် ပြုလုပ်
ပေးရမည်။

ကဲ့ပုံများသို့ဆွဲ
ထုတ်ခြင်းနှင့်
တကျော့စီဆွဲ
ထုတ်ခြင်း။

၆၈။ သစ်မား ဆွဲထုတ်ရာတွင် တိုင်းဆိပ်/အပ်ဆိပ်နှင့် အကွာ
အဝေးအလိုက် ကဲ့ပုံ (လမ်းပုံ) များ အဆင့်ဆင့် ပြုလုပ်ဆွဲထုတ်ရသော်
တောင်ကျော့တကျော့မှ သစ်လုံးအားလုံးကို တဆက်တည်း တိုင်းဆိပ်
အရောက် အပြီး ဆွဲထုတ်ပြီးမှသာ အခြား တောင်ကျော့ တကျော့ရှိ
သစ်လုံးများကို ဆက်လက် ဆွဲထုတ်သင့်သည်။ တောအနှံ့ တောင်အနှံ့
မပြီးမပြတ် ဆွဲထုတ်ထားခြင်းများ မဖြစ်စေရ။

ထိပ်မဲ့ခြင်းနှင့်
ငလူးခေါင်း
ခုတ်ခြင်း။

၆၉။ သစ်များဆွဲထုတ်ရာ၌ သစ်လိုက်ကောင်းစေရန်၊ ထိပ်မဲ့ခြင်း၊
ငလူးခေါင်း ခုတ်ခြင်းများ ပြုလုပ်ရာတွင် အဆမတန် ခုတ်ထားခြင်း
ကြောင့် သစ်များ အတန်းအစား ကျဆင်းသွားစေမည် ဖြစ်သဖြင့်၊

လွန်ကြိုးစွာ ထိပ်မဲ့ခြင်း၊ ငလူးခေါင်း ခုတ်ခြင်းများ မပြုလုပ်စေဘဲ၊ သစ်ထိပ်မှ (၁)မပအတွင်းသာလျှင် စင်းလျှော့ခုတ်စေရမည်။ သစ်ဆွဲ လိုက်အား ကောင်းစေရန် အတွက် သစ်ထိပ်နှုတ်ခမ်းလုံးလျှင် တော် လောက်ပေပြီ။

ငုတ်ထုတ်ရာတွင် ၇၀။ တောင်ကမ်းကြီး၍ ခက်ခဲသော အကွက်များတွင်သစ်များ ကလေးငယ် ငုတ်ထုတ်ရာ၌၊ ကလေးငယ်သော ဆင်ပများနှင့် ဆင်အိုကြီး များ သောဆင်မနှင့် မပါဝင်စေသင့်ဘဲ၊ ၎င်းကလေးငယ် ဆင်မများနှင့် ဆင်အို၊ ဆင်မင်း၊ ဆင်အိုများ များအား ငုတ်ထုတ်ပြီး သစ်များကို ကဲ့ပုံကိုက်ရာတွင်သာ သုံးရမည်။ မပါဝင်ရ။ ၎င်း တို့အား သက်သာသော လုပ်ငန်း များ ကိုသာ လုပ်စေရမည် ဖြစ်သည်။

စက်သီး/စက် ၇၁။ စက်သီး/စက်ကြိုးများ သုံးစွဲ၍၊ သစ်များ တောင်လှန်တင် ကြိုးအသုံးပြု ခြင်းအားဖြင့် ယန္တရားနှင့် ဆင်များ သက်သာစေခြင်း၊ အလုပ် တွင် ကျယ်ခြင်းများ စသည့် အကျိုးများ ရရှိလေ့အပ်သည်။ သို့သော် ကျွမ်း ကျင်စွာ သုံးစွဲနိုင်ရေး အတွက် အောက်ပါ အချက်များကို မှတ်သား လေ့လာရန်လိုပေသည်။

(က) စက်သီး/စက်ကြိုး ဆင်ရာတွင် လိုအပ်သော ကိရိယာ တန်းဆာများမှာ-

(၁) စက်သီးများ (Pulleys or Snatch Blocks)

(၂) အလျားပေ (၂၀၀/၂၅၀/၃၀၀) ရှိ၍ အဆုံး (၂)ဘက်တွင် သံနားတောင်း - (Thimbles) များ တပ်ထားရသည့် စက်ကြိုး (Wire Ropes) များ။

(၃) “ကျောက်ချ” အခြေပြုရမည့်သစ်ပင်တွင် ပတ်ရန် စက်ကြိုးနှင့် လမ်းပြ စက်သီးတလုံးကို တပ်ဆင်ရန် (၁၀)ပေမှ (၁၂) ပေရှည်သော သစ်ပင်ပတ် သံ ကြိုး (Wire Rope Fastening Chains) များ။

(၄) သစ်နဖူးတွင် စက်သီးများ တပ်ဆင်ရန်- (၄)ပေမှ (၅)ပေ ရှည်သောသစ်နဖူးကြိုး (Log Chain or Napa Chain) များ။

စက်သီးများ သုံးခြင်းအားဖြင့် ဆွဲရမည့်အလေး
ချိန်သည် အောက်တွင် ဖော်ပြသည့် ရာခိုင်နှုန်းနီးနီး
လောက် လျော့ပေါင်းသွားမည်ဟု ခန့်မှန်း တွက်ချက်
ရပေသည်။

စက်သီး (၁) လုံးတပ်-၄၀၊ ရာခိုင်နှုန်း။

စက်သီး (၂) လုံးတပ်-၆၅၊ ရာခိုင်နှုန်း။

စက်သီး (၃) လုံးတပ်-၇၅၊ ရာခိုင်နှုန်း။

သစ်ပင်ပတ်သံကြိုးနှင့် သစ်နဖူးသံကြိုးများ သုံး
မည့်အစား(Wire Rope Slings)ခေါ် စက်ကြိုး
တို့များကိုလည်း သုံးနိုင်လေသည်။

(ခ) သစ်ကို ဆွဲတင်ရမည့် တောင်ကျော၏ထိပ်တွင် ထိုသစ်နှင့်
တံတောင်ဆစ်ကွေး တည်ရှိသော သစ်ပင်ကို ကျောက်ဆူး
ချရန်အပင် အဖြစ် ရွေးရသည်။ ၎င်းသစ်ပင်သည် ကျွန်း-
သို့မဟုတ်- တားမြစ်ထားသည့် သစ်မျိုးမဟုတ်စေရ။ ၎င်း
အပင်သည် သစ်ဆွဲတင်သောဒဏ်ကို ခံနိုင်မည့် လုံးဟက်နှင့်
တောင့်တင်းမှု ရှိစေရမည်။ တဝက်သေနှင့် အသေပင်များ
ကို မသုံးရ။


(ဂ) စက်ကြိုး၏ အစ တဘက်ကို ကျောက်ဆူးချမည့် အပင်၌
ပတ်ပြီးတပ်ဆင်ရသည်။

(၁) သံကြိုးကို သစ်ပင်၌ မပတ်မှီ စက်ကြိုး အဆုံး ရှိ
သံနားတောင်းထဲသို့ လျှိုပြီး သွင်းနိုင်သည်။
သို့မဟုတ်-

(၂) စက်ကြိုးကို ခြောက်မူးလုံးသံနှင့် ပြုလုပ် ထားသည့်
(လချိတ်) ကို အသုံးပြုပြီး သံကြိုးမှာ ချိတ်ယူနိုင်
သည်။ (ပုံစံ-၁၁ နှင့် ၁၂ ကို ကြည့်ပါ)။


ပုံစံ ၁၁။

(ချောက်ထဲမှ သစ်လုံးအား စက်သီး/စက်ကြိုးဖြင့် တင်ပို့)
(ဘေးတိုက် မြင်ခင်း)



ပုံစံ ၁၂။

(ချောက်ထဲမှ သစ်လုံးအား စက်သီး/စက်ကြိုးဖြင့်ဆွဲတင်ပို့)
မြင်ရသော ပလင်ပုံ (Plan)



(၃) သစ်ပင်ပတ် သံကြိုးတွင် လမ်းပြ စက်သီး တလုံးကို လည်း အထက်ဖော်ပြပါ နည်းများအနက် တနည်း နည်းဖြင့် တပ်ဆင်ရသည်။ ထို့နောက်တွင် စက်သီး တလုံးကို သစ်လုံးထိပ်ရှိ နဖူးတွင် သစ်နဖူးကြိုး သုံးပြီး တပ်ဆင်ရသည်။ သစ်ကြိုးလျှင် သို့မဟုတ် နဖူးကွဲမည်ကို စိုးရိမ်ရလျှင် သစ်နဖူးကြိုးကို မသုံးဘဲ ၎င်းအစား ခြောက်မူးလုံး သစ်ဆွဲ သံကြိုး အပို တချောင်းကို သစ်လုံးတွင် ပတ်ပြီးတပ်ဆင်ရသည်။

(၄) စက်ကြိုးကို ကျောက်ဆူးချသည့်အပင်တွင် တပ်ဆင် ထားသည့် စက်ကြိုး၏ တဘက်အစကို သစ်လုံးတွင် တပ်ဆင်ထားသော စက်သီးတွင် ရှိပြီး အထက်ဘက် ရှိ လမ်းပြစက်သီးတွင်းသို့ တဖန် လျှိုသွင်း၍ သစ်ဆွဲ သံကြိုးများတွင် တပ်ဆင်ရသည်။ ဆင်ကို လမ်းသာ ရာဘက်သို့ ဆွဲစေပြီး သစ်ကို ကျောထိပ် ပေါ်သို့ အရောက် တင်ယူရသည်။ ဤနည်းကို ပုံနှင့်တကွ ပြထားသည်။ (ပုံစံ ၁၂)။

(၅) သစ်ဆွဲရာ၌ စက်သီး တလုံးတည်းနှင့် အောင်၍နေ လျှင် စက်သီး (၂) လုံးကို သစ်လုံးတွင် တပ်ပြီး ကျောက်ဆူး ချသည့် အပင်၌လည်း (၂) လုံးတပ် ဆင်ပြီး သုံးနိုင်သည်။

(ဆ) သစ်ဆွဲရာ၌ စက်သီး တချောင်းတည်းနှင့် မမှီလျှင် (၂) ချောင်း၊ သို့မဟုတ် ၎င်းထက်ပိုသော ဦးရေကိုဆက်၍၎င်း၊ သို့မဟုတ် ကျောက်ဆူးချသည့် အပင်ကို လိုသလိုတပ်ပြီး တပင် ပြောင်း၍ သစ်လုံးကို တဆင့်ပြီးတဆင့် ဆွဲတင်စေ ခြင်းဖြင့်၎င်း၊ ဖြစ်နိုင်သည်။ ဆင်က တဆင့်ပြီး တဆင့် ဆွဲရာတွင် ဆွဲလမ်း အသာဆုံး လမ်းအတိုင်း ဆွဲရသည်။ သစ်လုံးများ နိုင်သလောက်များများကို တဆင့်သို့ဆွဲတင် ပြီးမှသာ နောက် တဆင့်သို့ ဆွဲရသည်။ တဆင့် အလုပ် ပြီးမှသာ နောက်တဆင့်အတွက် စက်သီးစက်ကြိုးများကို ရွှေ့ပြောင်းတပ်ဆင်ရသည်။

(င) စက်သီး / စက်ကြီးများ သုံးရာ၌ လိုက်နာရသည့် စည်းကမ်းချက်များမှာ-

(၁) တပ်ဆင်ထားသည့် စက်သီး / စက်ကြီးတနေရာရာက ပြတ်တောက် ကျိုးပဲ့ သွားလျှင် အကြီး အကျယ် ထိခိုက်ပျက်စီး အန္တရာယ် များစေနိုင်သည့် အတွက် ဆင်ခြေလျှော ခပ်ပြေပြေမှ အပ ဆင်များကို တောင်အဆင်း မဆွဲစေရ။

(၂) စွယ်ဆင်နှင့် ဆင်မတို့အား ဇက်ခတ်၍ဆွဲသည့်အခါ ဆင်မကိုနောက်ကထားရသည်။

(၃) သစ်လုံးကို ကျော ပေါ် သို့ ဆွဲတင်ရာ၌ စွယ်ဆင် တကောင်က သစ်အနီးမှ တပါတည်း လိုက်စေပြီး ငုတ်များ၊ ဝါးရုံများနှင့် သစ် ထိပ်တိုက် နေသည့် အခါအောင်း၍ပေးပါက အကူအညီများစွာဖြစ်စေ နိုင်လေသည်။

(၄) သစ်များတွင် ကိုင်းတက် များ ပြောင် စင် အောင် ခုတ်ထွင်ပစ်ပြီး သစ်ကြီးများ ဆိုလျှင် မြေကြီးနှင့် ထိပ်တိုက်နေခြင်း နည်းနိုင်သမျှ နည်းရလေအောင် ဆွဲရမည့်ဘက်က သစ်ထိပ်ကို (ငလူး) ခုတ်ပေးရ သည်။ လိမ့်တုံးများကို ပါးနပ် ကျင်လည်စွာ သုံး တတ်ခြင်းသည် အကူအညီများစွာဖြစ်စေသည်။

(၅) သစ်လုံးကိုဆွဲရန် ကြိုးတင်းသည့် အခါ စက်ကြီး အနီးတွင် မည်သူမျှ ရပ်မနေစေရ။ သစ်ဆွဲနေစဉ် ဆင်ကို ကျောက်ဆူးချသည့် အပင်နှင့် သစ်လုံးတို့၏ အတွင်းဘက်တွင် မနေလျှင် မဖြစ်ခြင်းကြောင့်မှ တပါး မည်သူမျှ ရှိမနေစေရ။ ဤသို့ကြိုတင်ဂရုပြုမှု ကာကွယ်မှု များကို မလိုက်နာခြင်းကြောင့်အသက် ဆုံးရှုံးခဲ့ရသည့်သာဓကများ ကြုံခဲ့ဘူးလေပြီ။

ထုတ်ယူပြီးသောသစ်များ တိုင်း/သိမ်း လက်ခံခြင်း။

သတ်မှတ်ထား ၇၂။ ပုံစံ (ကဂ)၊ ကွင်းနှင်း အစီရင်ခံစာတွင် သတ်မှတ်ထား
 သော တိုင်း သော မျှောချောင်းအပ်ဆိပ်- သို့မဟုတ်- လှည်းခံ- ကားခံ၊ တိုင်းဆိပ်သို့
 ဆိပ်/အပ်ဆိပ် သစ်များ ဆွဲထုတ် ရောက်ရှိသော အခါ သစ်ထုတ်လုပ်ငန်း ပဋ္ဌမပိုင်း
 တို့တွင် သစ် ပြီးစီးပြီဖြစ်၍ သစ်များကို လက်ထောက် မန်နေဂျာ၊ သို့မဟုတ်
 များ တိုင်း/ ဒု-လက်ထောက် မန်နေဂျာ၊ သို့မဟုတ် သစ်သိမ်း လက်ခံခွင့်ရသော
 သိမ်းလက်ခံ သစ်အုပ်က သစ်များကို တိုင်း/သိမ်း လက်ခံ ယူရမည်။ (ပုဂ္ဂလိက
 ခြင်း။ ဆင်ပိုင်/ကျွဲပိုင် များ ထုတ်လုပ်သော အကွက်များတွင် ၎င်းတို့နှင့်
 ချုပ်ဆိုသော (အေဒီ)စာချုပ်တွင် ပုံစံ (ကဂ) အရ၊ သတ်မှတ်ထား
 သော အပ်ဆိပ်၊ သို့မဟုတ်- တိုင်းဆိပ်ကို မြေပုံ ပူးတွဲလျက် ဖေပြုပြီး
 ဖြစ်၍ ၎င်းအတိုင်း ကိုက်ညီ-မကိုက်ညီ စစ်ဆေးပြီးမှသာ လက်ခံသိမ်း
 ယူရမည်။

သစ်တိုင်း/ ၇၃။ သစ်များ တိုင်း/သိမ်း လက်ခံခြင်းကို သာမန် အားဖြင့်
 သိမ်းလက်ခံ နယ်တာဝန်ခံ (လက်ထောက်မန်နေဂျာ/ဒု-လက်ထောက် မန်နေဂျာ)
 ခြင်းကိုသာမန် များကသာ ဆောင်ရွက်ရမည်ဖြစ်သည်။ သို့သော် လိုအပ်ပါက အထူး
 အားဖြင့် နယ် ကိစ္စတရပ် အနေနှင့် ဒု-ဒါရိုက်တာ (သစ်ထုတ်ရေး)က သစ်အုပ်များ
 တာဝန်ခံများ အား အမည်၊ ကြီးဝိုင်း၊ အကွက်၊ သစ်လုံး အရေအတွက်နှင့် တကွ
 သာဆောင် အကြောင်းအရာ အပြည့်အစုံဖေပြု၍ သီးခြားခွင့်ပြုလိမ့်မည်ဖြစ်သည်။
 ရွက်ရမည်။ အ ၎င်းပြင် သစ်အုပ်များ တိုင်း/သိမ်း လက်ခံသောသစ်များကို အနည်း
 ထူးခွင့်ပြုချက် ဆုံး (၁၀)ရာခိုင်နှုန်း အထိလက်ထောက်မန်နေဂျာနှင့် ဒု-လက်ထောက်
 ရမှသာသစ် မန်နေဂျာများက ပြန်လည် စစ်ဆေး၍ တိုင်း စာရင်းစာအုပ် ပုံစံ(ဃ)
 အုပ်များက တွင် စစ်ဆေးပြီးကြောင်း နေ့စွဲနှင့် တကွ လက်မှတ်ရေးထိုး ဖေပြု
 တိုင်း/သိမ်း ရမည်။
 လက်ခံရမည်။

တိုင်း/သိမ်း ၇၄။ မိုးဥတုတွင် သစ်များကို မျှောချောင်း အပ်ဆိပ်၌ တိုင်း/
 လက်ခံ သစ် သိမ်း လက်ခံရသော် ကမ်းပါးများ၌သာ တိုင်း/သိမ်း လက်ခံ၍
 များ ကမ်းပုံ ချောင်းချစေရမည်။ ဆောင်းဥတုနှင့် နွေဥတုအတွင်း တိုင်း/သိမ်း
 ခြင်း နှင့် လက်ခံရသော် ကမ်းပုံမည်၊ သို့မဟုတ်- ချောင်းချမည်ကို နယ်တာဝန်ခံ
 ချောင်းချ များက ကြိုတင် ညွှန်ကြားရမည်။ (အောက်တိုဘာလ (၁၅) ရက်မှ
 ခြင်း။ ဒီဇင်ဘာလကုန်အတွင်း တိုင်းသော သစ်များကို ၎င်းကာလ အတွင်း

ချောင်းချစေရန် မသင့်လျော်တော့ပေ။ အဘယ်ကြောင့် ဆိုသော် ၎င်းလများအတွင်း ချောင်းရေ အသင့် အတင့်သာ လာရန်ရှိ သဖြင့် သစ်များမှာ သစ်ဆိပ်များအရောက် မမျောဘဲ လမ်းခရီးတွင် ရေကျန် အမြောက်အမြားဖြစ်နေခြင်းအားဖြင့် ခိုးယူခြင်းခံရဘွယ်ရှိလေသည်။)။ ဇန်နဝါရီလ နောက်ပိုင်း တိုင်း/သိမ်း လက်ခံသော သစ်များ ချောင်း ချနိုင်က ချောင်းချထားခြင်းအားဖြင့် ရှေ့နှစ်မိုးဦးတွင်အချိန်စောစွာ မျောထွက်ဘွယ် ရှိသဖြင့် ချောင်းတွင်း သစ်ကျန်များမည် မဟုတ်ဟု ခန့်မှန်းတွက်ချက်ယူဆပါက ချောင်းချထားရှိသင့်သည်။

မျောချောင်း ၇၅။ သစ်များကို မျောချောင်း အတွင်း ချရာ၌ ချောင်းပါ တွင်သစ်ချရာ၌ ပမာဏကို တွက်ဆ၍ သင့်လျော်ရုံမျှသာ သစ်များကို ချရမည်။ မျော လိုက်နာရန် ချောင်းငယ် အတွင်း သစ်များ အဆမတန် ချထားခြင်း အားဖြင့် အချက်များ။ ချောင်းနှင့်သစ် မမျှတဘဲ ဒိုက်ကြီးများဖြစ်နိုင်ပြီး သစ်ထွက်နှေးကွေး၍ ထုတ်လုပ်ခ-ပိုမို ကုန်ကျမည် ဖြစ်ပေသည်။ မိုးဥတုတွင် မျောချေ ချောင်း များ ရေကြီးနေစဉ် ချခြင်းဖြင့် သစ်များ အပျက် အစီး မရှိဘဲ ဒိုက် ဖြစ်ခြင်းမှလည်း သက်သာ နိုင်လေသည်။ ဆောင်းနှင့် နွေရာသီတွင် သစ်ချရာ၌လည်း အလားတူပင်မျောချောင်းနှင့် သစ်လုံးအရေအတွက် မျှတစွာ မှန်းဆတွက်ချက်ပြီးမှ ချထားရမည်။ လိုအပ်ခဲ့သော် ကမ်းပုံ အဖြစ်ထားရှိရမည်။ သစ်လုံးများ တလုံး အပေါ် တလုံး ထပ်မချဘဲ အလွယ်တကူ ရေမျောနိုင်ရန် စီ၍ချထားရမည်။

တိုင်းဆိပ် ၇၆။ ကမ်းပုံ အပ်ဆိပ်နှင့် လှည်းခံ၊ ကားခံ-တိုင်းဆိပ်များကို **အပ်ဆိပ်တွင်** သစ်လုံးများ စံနစ်တကျ ထားနိုင်ရန် နေရာ အကျယ်အဝန်းအလိုက် ခြုံ **သစ်များ** နွယ် ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်း၍ သစ်များကို တလုံးနှင့် **စံနစ်တကျ** တလုံး (၂) ပေကွာခန့် စီ၍ အရှည်လိုက်အတန်း ပြုလုပ်ထားရှိရမည်။ **ထားရှိခြင်း။** ရှေ့တန်းသစ်ထိပ်နှင့် နောက်တန်း သစ်ထိပ်ခြားတွင် (၅) ပေခန့်ခွာ၍ အတန်းများ ပြုလုပ်ထားရှိရမည်။ ဤကဲ့သို့ ထားရှိမှသာ တံဆိပ်ရိုက် ခြင်း၊ အတန်းအစားခွဲခြားရန်အတွက် စစ်ဆေးခြင်းနှင့် မီးတား ကာ ကွယ်ခြင်းများအတွက် လွယ်ကူမည်ဖြစ်ပေသည်။ ဆောင်းဥတုနှင့် နွေဥတု မျောချောင်းချ သစ်များကိုလည်း အလားတူထားရှိ၍ မီး တား ကာကွယ်ခြင်းများကို သစ်များ မဘိုင်းမှီက စ၍ ပြုလုပ်ထားရှိရ မည်ဖြစ်သည်။

သစ်များ ၇၇။ တိုင်းဆိပ် / အပ်ဆိပ်ရောက် သစ်များကို တိုင်း / သိမ်း
 တိုင်း / သိမ်း လက်ခံနိုင်ရန်အတွက် အောက်ပါအတိုင်း အသင့်ပြင်ဆင်ထားရှိ
 လက်ခံရန် ပြင် စေရမည်။
 ဆင်ထားရမည့်
 စည်းကမ်းများ။

- (က) အပိုဒ် (၇၆) ပါ အတိုင်း သစ်လုံးများကို စံနစ်တကျစီ၍ ထားရှိစေရမည်။
- (ခ) သစ်လုံးတိုင်းတွင် သစ်ထိပ်(၂)ဘက်မှ (၁၀)လက်မအကွာ တွင် အလျား (၁၀) လက်မ၊ အနံ (၆) လက်မစီရှိသော မှန်ထစ် (၂) ထစ်ကို အနှစ်ပေါ်အောင် ထစ်၍ ထားရှိစေ ရမည်။
- (ဂ) ၎င်းမှန်ထစ်(၂)ထစ် အလယ်တွင် အကွက်နှင့် ကွင်းအလိုက် သစ် သိမ်းအမှတ် စဉ်များ နံပါတ်တိုးများဖြင့် ရိုက်ခတ် လျက် ကြယ်အတန်းအစား တံဆိပ်နှင့် တိုင်း / သိမ်း လက်ခံ သူ အရာထမ်းတံဆိပ်နေရာ ချန်လှပ်၍ ဘေး (၂) ဘက်နှင့် အောက်ခြေတွင် အဖွဲ့၏ ကိုယ်ပိုင် ခွဲခြားတံဆိပ် ပ စောက် သဏ္ဍာန် အပြည့်ရိုက်ခတ်ရမည်။(ပုံစံ-၁၃-ကိုကြည့်ပါ)။
- (ဃ) သစ်လုံးပတ်ပတ်လည်တွင် အဖွဲ့ကိုယ်ပိုင် ခွဲခြားတံဆိပ်များ ကို (၂)လက်မစီခြား၍ စိပ်စိပ်ရိုက်ရမည်။ သစ် လုံး ထိပ် (၂)ဘက်တွင်လည်း ကြယ်တံဆိပ်အတွက် နေရာချန်လှပ်၍ စိပ်စိပ်ရိုက်ခတ်ရမည်။ သို့သော် တံဆိပ် တခု ပေါ် တခု မထပ်စေရ။
- (င) သစ်လုံးဘုတက်-ကိုင်းတက်များ ကျန်ရှိနေပါကလည်း သစ် လုံးနှင့် ကပ်လျက် တသားတည်း နေသည်အထိ ချောမွေ့ စွာ ခုတ်ထွင် ထားရှိရမည်။
- (စ) သစ်လုံးအလယ်ဗဟိုများကို မှတ်သားပြီး လုံးပတ် တိုင်းရန် အတွက် နှီးချောပြားများ ပတ်ထားရမည်။ (နှီးချောပြား ဆိုသည်မှာ ဝါးကိုအပြားလိုက်စိပ်၍ ပါးပါးဖြာထားသည့် သေးသောနှီးကို ဆိုလိုသည်) ။

(ဆ) သစ်စိုများအတွက် သစ်လုံးအလယ်ဗဟိုအနီး(အလယ်တည့်တည့် မကျစေရ) အလျား(၁၂)လက်မ၊ အနံ(၅)လက်မ ရှိ မှန်ထစ်တခု-အနှစ်ပေါ်အောင်ထစ်ပြီးလျှင် -

- (၁) သင်းပင် - သို့မဟုတ် - အော်လဲပင်အမှတ်။
- (၂) သစ်လုံးအမှတ်စဉ်။
- (၃) ထုတ်သည့်ခုနှစ်။
- (၄) ရေချရန်အသင့်ဖြစ်သည့်ခုနှစ်။
- (၅) သစ်စိုတံဆိပ်များ ရိုက်ခတ်၍ ပုံစံ (၁၃)ကို ကြည့်ပါ သစ်ခြောက်များနှင့် ခွဲခြားလျက်တိုးတင်ထား ရှိစေရမည်။

မှတ်ချက်။ သစ်များပေါ်တွင်တံဆိပ်ရိုက်ခတ်နည်းများကို လေ့လာနိုင်ရန် ငွှာနုဆိုင်ရာ ညွှန်ကြားလွှာ အမှတ် (၁၁) ကို နောက်ဆက်တွဲ(၃)ဖြင့် ပူးတွဲ ဖော်ပြထားသည်။

(ဇ) အဖွဲ့ပိုင် ခွဲခြားတံဆိပ်၊ (ကွင်းတံဆိပ်)၊ တခုအတွက် တိုင်းနံပါတ်စဉ် တခုသာလျှင် (၁)မှ စ၍ ရိုက်မှတ် ရေးထိုးရမည်။

(ဈ) တိုင်းဆိပ်/အပ်ဆိပ်ရောက် သစ်များအနက် သစ်ဆွဲ ထုတ်စဉ်တွင် မလွဲ မရှောင်သာ၍ ပျက်စီးခဲ့သော သစ်အကွက် ပြုပြင်ခြင်း၊ ပယ်ရန်၊ ဖြတ်ရန်၊ ပြသခြင်းနှင့် အကွဲများအား ဖားတွယ်ခြင်းများ ပြုလုပ်ရမည်။

သစ် များ ၇၈။ တိုင်းဆိပ်/အပ်ဆိပ်ရောက် သစ်များကို တိုင်း/သိမ်းလက်ခံ တိုင်း/သိမ်း သော အရာထမ်း-အမှုထမ်းသည် အောက်ပါ အချက်များနှင့် အညီ လက်ခံခြင်း သစ်များကို တိုင်း/သိမ်း လက်ခံယူရမည်။ နှင့်ပတ်သက် သည့်လိုက်နာ ရန်အချက်များ။

(က) အပိန် (၇၆နှင့် ၇၇)ပါ၊ ပြင်ဆင်မှုများကို စည်းကမ်းနှင့် အညီ ပြုလုပ်ထားခြင်း ရှိ/ မရှိ၊ စစ်ဆေး၍ ချို့ယွင်းမှု ရှိက ချက်ခြင်း ပြုပြင်စေပြီးမှ တိုင်း/သိမ်း လက်ခံယူရမည်။

- (ခ) အလုပ်သမားတယောက်သည် ပေကြိုး၏အစ (ကွင်း)တွင် ဒုတ်တချောင်း တပ်လျက် သစ်လုံး တစ်ခုကို အမှုထမ်းမှ ကိုင်၍ အမှုထမ်းတယောက်က အခြား တစ်ဘက်မှ ပေကြိုး အရင်းကိုကိုင်ပြီးလျှင် အလျားကိုတိုင်းယူရမည်။
- (ဂ) အလျားတိုင်းစဉ်-တပါတည်း သစ်လုံး၏ ဗဟိုကို မှတ်သား၍ ပတ်ပတ်လည် သို့ညှိတံဆိပ် (၀) ရိုက်ပြီးလျှင် ၎င်းနေရာသို့ ပတ်ထားသော နှီးစကို ရွှေ့စေလျက် အစ (၂)ဘက်ကို အလုပ်သမား(၁)ဦးက တင်းတင်းဆွဲစေပြီးမှ ဒါးဖြင့်တချက်တည်း ပြတ်အောင် ခုတ်ဖြတ်စေရမည်။
- (ဃ) ထိုသို့ ခုတ်ဖြတ်၍ ရသော လုံးပတ်နှီးကို အလုပ်သမား (၂) ယောက် ကိုင်ထားသော ပေတံတွင် အမှုထမ်းတယောက်က လုံးပတ်တိုင်းစေရမည်။
- (င) တိုင်း၍ရရှိသော အလျား-လုံးပတ်၊ ကုဗပေကို မှတ်တမ်းတင်၍ အပြစ်အနာများကို သေချာ စေ့စပ်စွာ စစ်ဆေး ချိန်ဆလျက် သစ်တိုင်း အရာထမ်း/အမှုထမ်းသည် သစ်လုံး၏ အတန်းအစားကို (သစ်လုံး အတန်းအစားခွဲရန် ပြဋ္ဌာန်းထားသော စည်းကမ်းနည်းနာနှင့် အညီ) အတန်းအစား သတ်မှတ်ရမည်။ ၎င်းအတန်းအစားကို တိုင်းစာရင်းစာအုပ် ပုံစံ(ဃ)တွင် မှတ်သား ရေးသွင်းရမည့်အပြင် သစ်လုံးထိပ် (၂) ဘက်နှင့် မှန်ထစ် (၂) ထစ် အတွင်း အမှတ်စဉ်၏ အထက်၌ ၎င်းသစ်၏ အတန်းအစား ကြယ်ပွင့်များ တင်ရှားစွာ ရိုက်သွင်းစေရမည်။ (ပုံစံ-၁၃ တွင် ကြည့်ပါ)။
- (စ) သစ်ကို တိုင်း/သိမ်း လက်ခံသည့် အရာထမ်း အမှုထမ်း၏ ကိုယ်ပိုင် တံဆိပ်ကိုလည်း မှန်ထစ်(၂)ထစ် အတွင်း အမှတ်စဉ်၏ တစ်ဘက်တချက်တွင် ပေါ်လွင်အောင် ရိုက်ခတ်စေရမည်။ (ပုံစံ-၁၃ တွင်ကြည့်)။
- (ဆ) သစ်စိုများကို ခါးလည် လုံးပတ် တိုင်းရန် နေရာတွင်သာ အခွံခွာစေ၍ ကျန်သော အခွံ အခြေအနေကိုကြည့်လျက် ပျမ်းမျှလုံးပတ်(၁)ပေလျှင် (၁)လက်မလျှော့၍ မှတ်ယူအတည်ပြုရမည်။

(ဇ) မဲစင်းပါသော သစ်များ အတွက် တိုင်းစာရင်းစာအုပ်ပုံစံ (ဃ) တွင် မဲစင်း-သစ်အတွက် သီးသန့် ကုဗပေ ဇယား၌ ဖော်ပြလျက် စာရင်း သီးသန့် ပြုလုပ်၍ မန်နေဂျာ (သစ်ထုတ်ရေး) ထံ လုံးရေ၊ ကုဗတန်နှင့် တကွ အစီရင်ခံ ရမည်။

(ဈ) တိုင်း/သိမ်း လက်ခံပြီး သစ်များကို ဖြတ်ပိုင်း မှတ်ပုံတင် စာအုပ်ပုံစံ (ဂ) ရှိတိုင်းစာရင်းနှင့် ကိုက်/မကိုက်စစ်ဆေး၍ အလျား (၁) ပေနှင့် လုံးပတ် (၂) လက်မထက် ပိုမို ကွာခြားက ပြန်လည်၍ စစ်ဆေး တိုင်းထွာပြီး ပုံစံ (ဂ)၊ သို့မဟုတ် ပုံစံ (ဃ) ကို ပြင်ဆင်ရမည်။ ပုံစံ (ခ) ကို လုံးဝ ပြင်ဆင်ခြင်းမပြုရ။ တိုင်းပြီးသစ်၏ အမှတ်စဉ်ကို မှင်နီဖြင့် ပုံစံ (ဂ) ဇယား (၇) တွင် ရေးသွင်းရမည်။ သို့မှသာ အကွက်အတွင်း ကျန်ရှိသည့် သစ်သည် မည်သည့်အပင်၊ မည်သည့်အလုံး ဖြစ်သည်ကို အလွယ် တကူသိရှိ ရှာဖွေ နိုင်လိမ့်မည်ဖြစ်ပေသည်။

(ည) တိုင်း/သိမ်း လက်ခံသော သစ်လုံးအရေအတွက် ကုဗတန် စသည်တို့ကို မိမိ၏နေ့စဉ် မှတ်တမ်းနှင့် အကွက် စာတွဲရှိ မှတ်တမ်းတွင် နေ့စွဲနှင့် တကွ ရေးသွင်း ဖော်ပြရမည့်ပြင် သစ်စိုမှတ်တမ်း စာအုပ်ပုံစံ (င)၊ ဆက်လက်ပို့ ဆောင်ရေး မှတ်တမ်းစာအုပ် ပုံစံ (ကဈ)၊ နှင့် သစ်ဖြတ်ပိုင်း စာအုပ် ပုံစံ (စ)၊ တို့တွင် ရေးသွင်း မှတ်တမ်းပြု ထားရှိရမည်။

ပုံစံ - ၁၃။



သစ်များ ဆွဲ ၇၉။ သစ်ဆွဲထုတ်စဉ် မလွဲ မရှောင်သာ၍ ပျက်စီးခဲ့သော သစ်မှ
 လမ်း၊ တိုင်းဆိပ် တပါး သစ်များကို ဆွဲလမ်းနှင့် တိုင်းဆိပ်၊ အပ်ဆိပ်တွင် မပယ်ရ။
 အပ်ဆိပ်များ ဆွဲမပိုင်းရ။ မဖြတ်ရ။ ငုတ်ရင်းတွင်သာ ပယ်ခြင်း၊ ဆွဲပိုင်းခြင်း၊
 တွင် မပယ်ရ၊ ဖြတ်ခြင်းများ ပြုလုပ်ရမည်။
 ဆွဲမပိုင်းရ၊
 မဖြတ်ရ။

သစ် များ ကို ၈၀။ သစ်တိုင်း/သိမ်း- လက်ခံသော အရာထမ်း/အမှုထမ်းသည်
 တိုင်းယူလက်ခံ သစ်တိုင်း/သိမ်း-လက်ခံ၍ အပိုင်း-၇၈ (ည)၊ ပါ ပုံစံများတွင် ရေး
 ပြီး နောက် သွင်းခြင်းများ ပြီးစီးသောအခါ တိုင်းစာရင်း စာအုပ် ပုံစံ (ဆ)ကို
 တိုင်းစာရင်း ငင်းစာအုပ်ပါ ညွှန်ကြားချက်အတိုင်းပြုပြင်၍ ပုဂ္ဂလိက ဆင်/ကဲ့ဖြင့်
 ပေးပို့ခြင်း။ ထုတ်သောသစ် ဖြစ်ပါက ငွေထုတ်ပေးရန် ထောက်ခံချက်ပုံစံ (ကစ)၊
 (ခ)စောင်ဖြင့်အတူ မန်နေဂျာ (သစ်ထုတ်ရေး)ထံသို့ ငွေရှင်းပေးနိုင်
 ရန်အတွက် ရက်သတ္တ-တပတ်ထက် နောက် မကျစေဘဲ အလျင် အမြန်
 ပေးပို့ ရမည်။ အဖွဲ့ဆင် ယန္တရားများဖြင့် ထုတ်ယူသော အကွက်နှင့်
 သစ်များဖြစ်ပါက သစ်ခုတ်သမားများနှင့် ဒါးခေါင်းများအား ငွေ
 ပေးရှင်းနိုင်စေရန် ငွေစာရင်းပုံစံ (၁၉)၊ သို့မဟုတ်- ပုံစံ (ကစ)၊
 (ခ)စောင်ဖြင့် မန်နေဂျာ (သစ်ထုတ်ရေး) ထံ ထပ်ဆင့် လက်မှတ်
 ထိုး၍ ငွေရှင်းခွင့်ပြုနိုင်ရန် ရက်သတ္တ-တပတ်ထက် နောက်မကျစေဘဲ
 တင်ပြရမည်။

အခက် : ၈။

ရေလိုက်-သစ်အောင်းခြင်းနှင့် ရေကျန်ကောက်ယူခြင်း။

အဖွဲ့ဆင်နှင့်ပုဂ္ဂ ၈၁။ သစ်မျောချောင်းများအတွင်း ချေမျောသော သစ်များသည်
 လိက အ ငှား မိုးဥတုအတွင်း လျင်မြန် ချောမောစွာ မျောထွက်၍ မြစ်မ- သစ်ဆိပ်
 ဆင်များ များသို့ ရောက်ရှိရေး အတွက် ရေလိုက်ခြင်း၊ သစ်အောင်းခြင်းများ
 ချောင်း၊ သီး ဆောင်ရွက်ရန် အထူးလိုအပ်ပေသည်။ ဤကဲ့သို့ ရေလိုက်ခြင်း၊ သစ်
 ခြားရေလိုက် အောင်းခြင်းများ အတွက် အဖွဲ့ဆင်၊ သို့မဟုတ် ပုဂ္ဂလိက ဆင်ဖြင့်
 စေခြင်း။ ဆောင်ရွက်ရန် စီစဉ်ရမည်။ သို့သော် အဖွဲ့ဆင်နှင့် ပုဂ္ဂလိက ဆင်များ
 ရောနှော၍ ချောင်း တချောင်း တည်းတွင် စုပေါင်း ရေလိုက်၊ သစ်
 အောင်းခြင်းများ မပြုစေဘဲ ချောင်းသီးခြားစီ ခွဲခြား၍သာ ရေလိုက်၊
 သစ်အောင်းစေရမည်။

ချောင်း ရေ ၈၂။ ချောင်းရေတကြိမ်ကြီးပြီးသည်နှင့်တပြိုင်နက် ရေလိုက်ဆင်
 ကြီးပြီးတိုင်း များသည် တာဝန်ချ သတ်မှတ်ထားသော ချောင်း အပိုင်းအခြား
 ရေလိုက်ရ အတိုင်း စုန်ဆင်း၍ ကမ်းတင်၊ ကမ်းကပ်သစ်များကို ရေကြောင်း
 ခြင်း။ အတွင်း ပြန်ချခြင်း၊ ဒိုက်များ ဖျက်ခြင်းနှင့် ချောင်အတွင်း လမ်းပြု
 သဖြင့် လဲကျသော သစ်ပင်များ ဝါးရုံပင်များ ရှင်းလင်းခြင်းတို့ကို
 ဆောင်ရွက်ရမည်။

လက်တက်၊ ရေ ၈၃။ သစ်မျော ချောင်း၏ လက်တက်များ အတွင်း တခါတရံ
 လဲစသည် အ သစ်များဆန်၍ ဝင်သွားတတ်ခြင်းကြောင့်၎င်း လက်တက်များ အဝမှ
 တွင်း ဝင်ရေခံ (၂) ကွေ့၊ (၃) ကွေ့ အထိ ဆန်တက်ကြည့်ရှုခြင်းနှင့် ရေလဲများ၊
 သောသစ်များ ချောင်းကျိုးများ၊ ကိုင်းတောများ- ကမ်းပါးနိမ့်များတွင် ဝင်ရောက်
 သေချာ စွာ တင်နေသော သစ်များအတွက် ရေလိုက်၊ သစ်အောင်း အဖွဲ့သည်
 ရှာဖွေရမည်။ စေ့စပ်သေချာစွာ ရှာဖွေခြင်း၊ ဆွဲချခြင်းများ ပြုလုပ်ရမည်။ ရေလဲနှင့်
 ချောင်းကျိုးများကို သစ်များ မဝင်နိုင်စေရန် ဆောင်းနှင့် နွေဥတု
 များမှ ကြိုတင်၍ ကာတန်းရိုက်ခြင်း၊ ရေလမ်းလွှဲခြင်းများကို ပြုလုပ်
 ပြီး ဖြစ်သင့်သည်။

(အခဏ်း- ၄၊ အပိုဒ်- ၃၉ တွင် ညွှန်ကြားပြီးဖြစ်သည်။)

နယ်တာဝန်ခံ ၈၄။ နယ် တာဝန်ခံများသည် ဤရေလိုက်၊ သစ် အောင်းခြင်း
 များရေလိုက်၊ လုပ်ငန်းကို လက်အောက်အမှုထမ်း၊ ဆင်အုပ်၊ ဆင်ခေါင်းများဖြင့်သာ
 သစ်အောင်း လွှဲမထားဘဲ အခါအခွင့်သင့်တိုင်း ကိုယ်တိုင် စစ်ဆေးရမည်။ တော
 လုပ် ငန်း စစ် စခန်းတွင် ရပ် နား နေ စဉ် နံနက်ပိုင်း ဖြတ်ပိုင်း ပေး၊ ဖြတ်ပိုင်းစစ်၊
 ဆေးရန်။ လုပ်ငန်းများ လုပ်ဆောင်၍ ညနေပိုင်းတွင် အနီးရှိ သစ်မျောချောင်း
 များအား စစ်ဆေးခြင်း၊ စခန်းပြောင်းရာတွင်လည်း ချောင်းအတိုင်း
 သွားလာ၍ ခရီးသွားဟန်လွှဲစစ်ဆေးရမည့်ပြင် လိုအပ်ပါက သီးခြား
 အချိန်ယူစစ်ဆေးရမည်။

မိုးကုန် သော ၈၅။ မိုး ကုန်၍ ချောင်းရေ (သာမန်အားဖြင့်) နောက်ထပ်
 အချိန် - ရေ မကြီးနိုင်သော နိုဝင်ဘာလဆန်းတွင် ရေလိုက်၊ သစ်အောင်းသော
 လိုက် အဖွဲ့၏ အဖွဲ့သည် သစ် များအား ချောင်း တွင်းတွင် စံနစ် တကျ မီးတား
 လုပ်ငန်း။ ကာကွယ်နိုင်ရန် စီစဉ်ထားရှိပေးရမည်။ ၎င်းအဖွဲ့နှင့် အတူ ရေကျန်
 ကောက်ယူရန် အမှုထမ်းလည်း လိုက်ပါစေရမည်။

ရေလိုက်အဖွဲ့၏ ၈၆။ ဆောင်းရာသီ ရေလိုက်အဖွဲ့သည် အောက်ဖော်ပြပါ လုပ်
 အခြား လုပ် ငန်းများပါ တပါတည်း ဆောင်ရွက်ခဲ့ရမည်။
 ငန်း ဆောင်
 တာများ။

- (က) သစ်ပင်လဲများ၊ ဝါးရုံလဲများ ခုတ်သွင်၍ သစ်လုံးများနှင့် အလှမ်းကွာကွာတွင် စုပုံထားခဲ့ခြင်း။ (နေ့ဥတုရောက်၍ ခြောက်သွေ့သောအခါ အဆိုပါ သစ်ပင်လဲများ၊ ဝါးရုံ လဲများကို မီးစောင့်များက မီးရှို့ပစ်ရမည်)။
- (ခ) ချောင်းကျိုး၊ ရေလဲနှင့် ကျွန်းကြားများတွင် ကာတန်း ရိုက်ခြင်း။
- (ဂ) ရေချရန် နှစ်မစေ့သေးသော ကမ်းပုံ သစ်စိုများအား လှည့်၍ပေးခြင်း။ (နေရောင် မရရှိသော သစ်လုံးအောက် ဘက်အား နေရောင်ရစေရန် ဖြစ်သည်) နှင့် အောက်ခံ အုံးတုံးများကို လိုအပ်က လဲပေးခြင်း၊ သစ်စိုလုံးများသည် မြေမှ အနည်းဆုံး တပေအမြင့် ရှိရမည်။
- (ဃ) ရှေ့-မိုးဥတုတွင် ရေချရန် နှစ်စေ့၍ မန်နေဂျာ (သစ် ထုတ်ရေး) ၏ ခွင့်ပြုချက် ရပြီးသော သစ်စို များအား ချောင်းတွင်း ခြောက်သွေ့သော သဲခုံ၊ သောင်ခုံတွင်ဆွဲချ ထားပေး၍ မန်နေဂျာ (သစ်ထုတ်ရေး) သို့အစီရင်ခံခြင်း။
- (င) ရေကျန် ကောက်ယူခြင်းနှင့် အဖွဲ့ကိုယ်ပိုင် ခွဲခြားတံဆိပ် မထင်ရှားတော့သော သစ်များအား အဖွဲ့ကိုယ်ပိုင်တံဆိပ် ထပ်မံ ရိုက်ခတ်ပေးခြင်း။
- (စ) ပဏာမ- မီးတား ကာကွယ်ခြင်း အတွက် ရှင်းသင့်သည့် အမှိုက်တို့ကို ရှင်းလင်းခဲ့ခြင်း။

ရေကျန်သစ်၊
 (Neap)

၈၇။ ရေကျန်သစ် (NEAP) ဆိုသည်မှာ မျှောချောင်း၊ အပ်ဆိပ် (သို့မဟုတ်) ဘူတာ အပ်ဆိပ်တွင် တိုင်း/သိမ်း-လက်ခံပြီး၍ ရေချဖို့ မြစ်မသို့ မျှောမထွက်သေးသော သစ်များ၊ ကမ်းပါးတွင်ပုံထားသော သစ်ခြောက်၊ သစ်စိုနှင့် ဘူတာရောက် မီးရထား မတင်ရသေးသော သစ်များ၊ မြစ်မသစ်ဆိပ် လက်ကျန်များနှင့် မြစ်မတလျှောက်ရှိနေသော

သစ်များကိုရေကျန်သစ်ဟုသတ်မှတ်သည်။ လှည်းခံ/ကားခံ/တိုင်းဆိပ်
ရောက် သစ်များမှာ အပ်ဆိပ်သို့ မရောက်သေးသဖြင့် တိုင်း/သိမ်း
လက်ခံပြီး ဖြစ်သော်လည်း ရေကျန်မဟုတ်ဘဲ လမ်းကျန် (I. C. E.)
ဟူ၍ သတ်မှတ်သည်။

မှတ်ချက်။ **I.C.E** ဆိုသည်မှာ In Course of Extraction ၏
အတိုကောက် စာလုံး ဖြစ်လေသည်။

၈၈။ ရေကျန် သစ်ကောက်ယူရန်အတွက် နယ်တာဝန်ခံများသည်
ကောက်ယူရန် မန်နေဂျာ (သစ်ထုတ်ရေး) ၏ သဘော တူညီချက် အရ မိမိ၏နယ်
အပိုင်းအခြား အတွင်းရှိ သစ်မျောချောင်းများအတိုင်း အပိုင်းအခြား တခု အတွင်းရှိ
ပြုလုပ်ခြင်း။ သစ်များကို အမှတ်စဉ်- (၁) မှ စ၍ ရေးထိုးရမည်။ မြစ်များ အတွင်း
တွင်လည်း အလားတူပင် အမှတ်စဉ်ဖြင့် အပိုင်းအခြားများ ထားရှိ၍
ဘူတာသစ်ဆိပ်နှင့် မြစ်မ သစ်ဆိပ်များတွင် သစ်ဆိပ် တခု အတွက်
အမှတ်စဉ် တမျိုးဖြစ်စေ၊ သစ်အများသိုလှောင်သောသစ်ဆိပ်ဖြစ်ပါက
အကွက်ငယ်များ ခွဲခြားထားရှိ၍ အကွက်ငယ် တခုလျှင် အမှတ်စဉ်
တမျိုးစီ ပေးထားရမည်။ ရေမျောချောင်း၏ အပိုင်း အခြားများကို
လက်တက်တခု အဝမှ အခြား လက်တက် တခုအဝ၊ (သို့မဟုတ်)
မျောချောင်းအဖျားမှ အဝ၊ စသည်ဖြင့် ထင်ရှားသော နေရာများ
ကိုသာ သတ်မှတ်ပေးရမည်။

၈၉။ ရေကျန်သစ်ကောက်ယူရာတွင် သစ်လုံးတွင် ထုံး(၁)ပိဿာ
လျှင် သကြား (၂၅)ကျပ်သားနှုန်းဖြင့် ရေသင့်ရုံ ရောစပ်ထားသော
ထုံးရည်ဖြင့် သစ်လုံးအမှတ်စဉ်ရေးထိုး၍ အပိုင်း အခြား စတင်သော
သစ်- (၁၀)လုံးနှင့် အဆုံးသတ်သော သစ်- (၁၀)လုံးတို့ကို အပိုင်း
အခြား၏ အမှတ်စဉ်ကို သစ်လုံးအမှတ်စဉ် အပေါ်မှ ထုံးသားရေးထိုး
ရမည်။ ဥပမာ အပိုင်းအခြားအမှတ်စဉ်-(၁)မှ သစ်လုံးအမှတ်(၁)၊
နှင့် နောက်ဆုံးသစ်လုံး (၂၀၁) တို့အား $\frac{၁}{၁၀၀}$ နှင့် $\frac{၁၀၀}{၁၀၀}$ ဟူ၍ ရေးထိုး
ရမည်ဖြစ်သည်။

ရေကျန် ၉၀။ ရေကျန် ကောက်ယူပြီးသော အပိုင်း အခြား အကွင်းသို့
 ကောက်ယူပြီး ရေကျန်ကောက်ယူပြီးမှ (မေလ ၃၁-ရက်အတွင်း) ရောက်ရှိ၍ ကိုင်း /
 မှအပ်ဆိပ်သို့ သိမ်း၊ လက်ခံသော သစ်များ အတွက် အမှတ်စဉ် ရေးထိုးရန် မလို
 မေလမကုန်မှ တော့ဘဲ စာရင်းအားဖြင့်သာ ကောက်ယူပြီး ရေကျန်နှင့်ပေါင်းလျက်
 ရောက်သော ရေကျန်စာရင်း ပုံစံ(ဈ)တွင် ဖော်ပြပြီး မန်နေဂျာ (သစ်ထုတ်ရေး)
 သစ်များ။ ရုံးသို့ ပို့ရမည်။

ရေကျန်သစ် ၉၁။ ရေကျန် သစ်များကို တိုင်းရန် လိုအပ်ပါက မန်နေဂျာ
 များတိုင်းရန် (သစ်ထုတ်ရေး) ရုံးမှ သီးခြား ညွှန်ကြားသော အခါမှသာ တလုံးစီ
 အတွက်သီး တိုင်း၍ စာရင်းပြုလုပ်ရမည်။ သီးခြား ညွှန်ကြားချက် မရရှိပါက
 ခြားညွှန်ကြား သာမန်အားဖြင့် သစ်လုံး အရေအတွက်ကိုသာလျှင် စာရင်းကောက်ယူ
 ချက်ရှိရမည်။ ရမည်။ တလုံးစီ တိုင်းရန်မလိုပေ။

ရေကျန်သစ်ပြ ၉၂။ ရေကျန် သစ်လုံးများ၏ တည့်နေရာများကိုလည်း မြေပုံတွင်
 သောမြေပုံ။ အောက်ပါအတိုင်း ဖော်ပြ၍ ရေကျန်စာရင်း ပုံစံ (ဈ)နှင့် အတူ
 ပေးပို့ရမည်။

ဥပမာ

- (က) ချောင်းတခုအတွင်း အပိုင်းအခြားအလိုက်တည်ရှိနေသော
 သစ်လုံး (၂၃၂) လုံးကို (← ၂၃၂ →) ဟူ၍
 မှင်နက်ဖြင့် ပြသရမည်။
- (ခ) ကမ်းပုံသစ်ခြောက်လုံးပေါင်း (၃၇၀) လုံး ရှိပါက ၎င်း
 သစ်လုံးများကို မှင်နက်ဖြင့် (၃၇၀) ဟူ၍ အပိုင်းဖြင့်
 ပြသရမည်။
- (ဂ) ကမ်းစုံမှ မသေ ကျန် သစ်စိုလုံး (၂၄)လုံး ရှိပါကလည်း
 ၎င်းသစ်လုံးများကို မှင်နက်ဖြင့် (၂၄) ဟူ၍ အပိုင်းဖြင့်
 ပြသရမည်။
- (ဃ) ချောင်းကခုတွင် အထက်ဆုံး သစ်ချခွင့်ပြုသော နေရာသို့
 ကန့်လန့်ဖြတ် မျဉ်း သားလျက်
 ဤသို့ ပြသရမည်။

ရေကျန် စာ ၉၃။ မေလ (၃၁) ရက် ကုန်ဆုံးသော ရေကျန်သစ်စာရင်း ပုံစံ
 ရင်းနှင့်မြေပုံ (ဈ)နှင့် ရေကျန် မြေပုံကို နှစ်စဉ် ငွန်လ- ဒုတိယပတ် အတွင်း နယ်
 ပေးပို့ရန် တာဝန်ခံများက မန်နေဂျာ (သစ်ထုတ်ရေး)ရုံးသို့ ပေးပို့ရမည်။
 ကာလ။

သစ်လုံးများ မီးရထားတင်ပို့ခြင်းနှင့် ဘူတာသစ်ဆိပ်များ။

ဘူတာရောက်
သစ်များကို
သစ်ထုတ်ရေး
ခရိုင်များမှ
ထွက်သစ်ဟု
သတ်မှတ်ရ
မည်။

၉၄။ မီးရထားဖြင့် ရန်ကုန်၊ မော်လမြိုင်သို့ တင်ပို့ရန် (သို့မဟုတ်) ဖေါင်ဖွဲ့ သစ်ဆိပ်များသို့ တင်ပို့ရန် သစ်များအတွက် မီးရထားဘူတာရောက် (တိုင်း/သိမ်း-လက်ခံပြီးစီး) သောအခါ တောတွင်းသစ်ထုတ်ခြင်းပြီးဆုံးပြီဖြစ်၍ မီးရထား ဘူတာသည် သစ်ဆိပ်ဟု သတ်မှတ်ပြီး နောက်၎င်းသစ်များကို (သစ်ထုတ်ရေး) ခရိုင်၏ထွက်သစ် (Out-turn) အဖြစ် ပုံစံ (ကဏ) စာရင်းတွင် ပြရမည်။

ပုံစံ(ကဏ) ဖွင့်
လှစ်၍ အဝင်
အထွက်စာ
ရင်းများပြသ
ခြင်း။

၉၅။ မီးရထား ဘူတာ သစ်ဆိပ် များသည်လည်း ဖေါင်ဖွဲ့ရေး သစ်ဆိပ်များနည်းတူ ပုံစံ (ကဏ) များ ဖွင့်လှစ်ထားရှိ၍ သစ်ရ-သစ်ပို့ (အဝင်-အထွက်) စာရင်း ပြသရမည်။

သစ်လုံးမှတ်ပုံ
တင်စာရင်း
ထားရှိခြင်း။

၉၆။ ဘူတာရောက်- တိုင်း/ သိမ်း လက်ခံ၍ အရ (အဝင်)၊ ပြသော ကျွန်းသစ် များအား လက်ခံသော နေ့စွဲ၊ သစ်လုံး အမှတ်၊ အဖွဲ့ ကိုယ်ပိုင်ခွဲခြားတံဆိပ်၊ အလျား၊ လုံးပတ်၊ ကုဗပေ၊ ကြယ်အတန်း အစားများ ဖော်ပြ၍ သစ်မာ ဖြစ်လျှင် သစ် အမျိုး အမည်များပါ အပြည့်အစုံ ဖော်ပြလျက် သီးသန့် မှတ်ပုံတင် စာအုပ်တွင် တလုံးစီ ရေးသွင်းထားရှိရမည်။ သစ်တောဌာနခွဲနှင့် ပြေတိုင်းသောအခါ ပြေ အမှတ်စဉ်နှင့် မီးရထား တင်ပို့သော အခါ တင်ပို့သော နေ့စွဲ၊ တွဲ အမှတ်- တန်ဆာအမှတ်- အဖွဲ့မျှောစာအမှတ်များပါ ဖြည့်စွက်မှတ်သား ထားရှိရမည်။

ဘူတာ-သစ်
ဆိပ်တာဝန်
ကျအမှုထမ်း
၏ လုပ်ငန်း-
ဝတ္တရားများ။

၉၇။ မီးရထားဘူတာ သစ်ဆိပ်ကို တာဝန်ယူ စောင့်ထိန်းရသော အမှုထမ်းသည် အောက်ပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်။

(က) မီးရထားဘူတာရောက်ရှိ၍ သစ်များ တိုင်း/ သိမ်း လက်ခံ သောအခါ ကိုယ်တိုင်လိုက်ပါလျက် တိုင်းစာရင်းကူးယူ၍ အပိုင် (၉၆)၊ အတိုင်းမှတ်ပုံတင်စာအုပ်တွင်ရေးသွင်းခြင်း။

- (ခ) မီးရထားရုံပိုင်နှင့် ဆက်သွယ်၍ လိုအပ်သော သစ်တင်တွဲများ မှာကြားခြင်း။
- (ဂ) သစ်တော ဌာနခွဲမှ ပြေတံဆိပ် ရိုက်နှိုင်းရန် စီစဉ်ပေးခြင်း။ ကိုယ်တိုင်လိုက်ပါပြေတံဆိပ် ရိုက်ခတ်ခြင်း။ ရေးသွင်းခြင်း။
- (ဃ) ဘူတာသစ်ဆိပ် လက်ကျန်များကို နှစ်စဉ်ပဏာမ၊ ရေကျန်စာရင်း ကောက်ယူခြင်းနှင့် အပြီးသတ် ရေကျန် စာရင်း ကောက်ယူခြင်းများ ပြုလုပ်၍ စက်တင်ဘာလ (၃၀) ရက်နေ့နှင့် မေလ (၃၁) ရက်နေ့တိုင်းတွင် ရေကျန်ကောက်ယူစာရင်းပို့ခြင်း။
- (င) မီးတား ကာကွယ်ရန် စစ်ဆေး- စီစဉ်- ကြီးကြပ် ဆောင်ရွက်ခြင်း။
- (စ) မန်နေဂျာ (သစ်ထုတ်ရေး) ရုံးမှ ညွှန်ကြားချက် အရ ပေးပို့ ရမည့် ဖြစ်သော သစ်ဆိပ်၊ သစ်စက်၊ ဘူတာ၊ လမ်းခွဲ စသည်တို့သို့ သစ်များ မှန်ကန်စွာ စစ်ဆေး တင်ပို့ခြင်း။
- (ဆ) သစ်ဆိပ် စာရင်းပုံစံ (ကဏ) နှင့် အခြား လိုအပ်သည့် စာရင်းများကို သတ်မှတ်ထားသော ကာလ အရောက် မန်နေဂျာ (သစ်ထုတ်ရေး) ရုံးသို့ နယ် တာဝန်ခံများမှ တဆင့် မပျက်မကွက် ပေးပို့ခြင်း စသည်တို့ဖြစ်သည်။

မီးရထားတင် ပြီးလျှင်တန် ၉၈။ မီးရထား တင်ပို့သော သစ်အတွက် အဖွဲ့ မျှောစာ ပုံစံ ဆာ-မျှောစာ- မျှောစာ(၁)စောင်ကို တန်ဆာနှင့် တကွ မီးရထားတွဲ တင်ပြီးလျှင် တိုင်းစာရင်း ပြီးခြင်း သက်ဆိုင်ရာ မန်နေဂျာ (ရောင်းဝယ်ရေး/သစ်စက်) ရုံးသို့ များအမြန်ပို့ တိုက်ရိုက်အမြန် ပေးပို့ရမည်။ (ကပ)၊ (ကန)နှင့် မျှောစာ မိတ္တူ ရမည်။ များကို ဒါရိုက်တာ (သစ်ထုတ်ရေး)၊ မိမိခရိုင် မန်နေဂျာနှင့် ဆိုင်ရာ သစ်တောဝန်သို့ ပေးပို့ရမည်။

တွဲတင်ပြီးသစ် များစစ်ဆေးခြင်း။ ၉၉။ သစ်လုံးများ မီးရထားတင်နေစဉ် တာဝန်ကျဝန်ထမ်းသည် သစ်လုံး အမှတ်စဉ် အရ တလုံးစီ- စာရင်းကောက်ယူ၍ တွဲ-တတွဲလုံး တင်ပြီးသော အခါ ကောက်ယူသော စာရင်းမှန်- မမှန် ပြန်လည် စစ်ဆေးရမည်။

မျှောစာနှင့် တိုင်းစာရင်း တို့တွင်စုံလင်စွာ ရေးသွင်းရမည်။ ၁၀၀။ မျှောစာပုံစံ (ကန) နှင့် တိုင်း စာရင်း ပုံစံ (ကပ)၊ တို့တွင်ပြေတံဆိပ် အမှတ်အသား၊ အဖွဲ့ကိုယ်ပိုင် ခွဲခြားတံဆိပ်အမှတ် အသား၊ သစ်လုံး အမှတ်စဉ် အလျား လုံးပတ် ကုဗပေ ကြယ် အတန်းအစား၊ သစ်အမျိုးအစား၊ မီးရထားတန်ဆာအမှတ် ကျသင့်သော မီးရထား တန်ဆာခ၊ သစ်တော မျှောစာ အမှတ်၊ တွဲအမှတ် စသည့်တို့ကို စုံလင်စွာ ဖော်ပြရမည်။(မီးရထားတွဲတင်ပုံစံ (ကပ/ကန) နမူနာကို နောက်ဆက်တွဲ - ၄တွင်ကြည့်ရန်)။

မီးရထားတွဲ- သစ်တင် ရာတွင် လိုက်နာရန်။ ၁၀၁။ သစ်လုံးများ မီးရထားတွဲတင်ရာတွင် မီးရထား ဌာနမှ သတ်မှတ်ထားသော တန်ချိန်အတွင်း တန်ချိန် အများဆုံး တင်နိုင်ရန် သစ်လုံးများကို ရွေးချယ်၍ အစီအစဉ်ပြုလုပ်ပြီးမှတင်ရမည်။ သစ်ဆိပ် လက်ကျန်နည်းနေသောအခါ သစ်ဆိပ်ရှိ သစ်အကုန်တင်ပို့ ရန်အတွက် မျှတပြီး တင်ပို့ ရမည်။ ၁-လုံး စ၊ ၂-လုံး စ- သစ်ဆိပ်တွင် ကျန်မနေစေရန် ချိန်ဆရမည်။ ကျွန်းစို၊ မီးချစ်သစ်၊ ဘင်္ဂနှင့်သစ်ဟောင်းများကို ဦးစားပေး၍ တင်ပို့ ရမည်။

ရောက်ရှိသော တွဲအားအမြန် ဆုံးသစ်တင် ရမည်။ ၁၀၂။ ရောက်ရှိသော တွဲများကို သစ်များ အမြန်တင်ရမည်။ သစ်မတင်နိုင်၍ မီးရထားဌာနက သတ်မှတ်ထားသော အချိန်ထက်ပို၍ စောင့်ဆိုင်းနေခဲ့ရသော် မီးရထား ဌာနက စောင့်ဆိုင်းခ- ဒဏ်ငွေ ပေးဆောင်ရန် တောင်းခံလိမ့်မည် ဖြစ်၍ ရောက်ပြီးသော တွဲများကို အမြန်ဆုံးသစ်များ တင်ရမည်ဖြစ်သည်။

အခဏ်း ၁၀။

ဖေါင်ဖွဲ့ရေးနှင့် မြစ်မ သစ်ဆိပ်များ ထိန်းသိမ်းရေး။

- မန္တလေး (ဖေါင်ဖွဲ့ရေး) ခရိုင်မှတာဝန် ယူဖေါင်ဖွဲ့ ထိန်းသိမ်းပို့ ဆောင်ရသော သစ်များ။** ၁၀၃။ မန္တလေး ဖေါင်ဖွဲ့ရေး ခရိုင်သည်။
- (က) မြစ်ကြီးနား (သစ်ထုတ်ရေး) ခရိုင်။
 - (ခ) ဗန်းမော် (သစ်ထုတ်ရေး) ခရိုင်။
 - (ဂ) အရှေ့ ကသာ (သစ်ထုတ်ရေး) ခရိုင်။
 - (ဃ) အနောက်ကသာ (သစ်ထုတ်ရေး) ခရိုင်။
 - (င) မူး (သစ်ထုတ်ရေး) ခရိုင်။

(စ) ရွှေဘို (သစ်ထုတ်ရေး) ခရိုင်။

(ဆ) မတ္တရာ (သစ်ထုတ်ရေး) ခရိုင်။

တို့မှ ရောဝတီ မြစ်သို့ ထွက်သော သစ်များ အားလုံးကို ဆယ်ယူ ဖမ်းဆီးခြင်း၊ လက်ခံခြင်း၊ ထိန်းသိမ်းခြင်းနှင့် ရန်ကုန်နှင့် အခြား မြို့များသို့ ပို့ဆောင်ခြင်း လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရ သော ဖေါင်ဖွဲ့ရေးခရိုင် တခုဖြစ်သည်။ ရောဝတီ မြစ်မသို့ မရောက်မှီ သစ်ထုတ်ရေး ချောင်းများအတွင်း ရေလိုက်ခြင်း၊ မြစ်ငယ်များ အတွင်း ဖေါင်ငယ်များဖွဲ့၍ မျှောယူခြင်းများကို ဆိုင်ရာ သစ်ထုတ်ရေးခရိုင်က သာ ဆောင်ရွက်သည်။ ဥပမာ။ ရွှေလီမြစ်အတွင်း ဖေါင် ငယ် ဖွဲ့၍ မျှောယူခြင်းကို အရှေ့ကသာ (သစ်ထုတ်ရေး) ခရိုင်က၎င်း၊ မူးမြစ် အတွင်း မျှော ယူခြင်းကို ရွှေဘို(သစ်ထုတ်ရေး)ခရိုင်က၎င်း၊ မတ္တရာမြစ်၊ မြစ်ငယ်မြစ် များမှ မျှောယူခြင်းကို မတ္တရာ(သစ်ထုတ်ရေး)ခရိုင်က၎င်း၊ တာဝန်ယူ၍ ဆောင်ရွက်ရသည်။ ဤဖေါင်ဖွဲ့ရေး ခရိုင်သည် ရောဝတီ မြစ်အတွင်း ရေကျန်သစ်များကို ရောဝတီမြစ် အဖျားမှ ချင်းတွင်း မြစ်ဝ (ရောဝတီနှင့် ချင်းတွင်းမြစ်ဆုံ) အထိ၊ တာဝန်ယူ-ခုဆောင်း ဓာရင်းကောက် -စောင့်ရှောက်ရသည်။

ချင်းတွင်း
(ဖေါင်ဖွဲ့ရေး)
ခရိုင်မှတာဝန်
ယူဖေါင်ဖွဲ့
ထိန်းသိမ်းပို့
ဆောင်ရသော
သစ်များ။

၁၀၄။ ချင်းတွင်း (ဖေါင်ဖွဲ့ရေး) ခရိုင်သည်-

- (က) ကင်းတပ် (သစ်ထုတ်ရေး) ခရိုင်။
- (ခ) မြစ်သာ (သစ်ထုတ်ရေး) ခရိုင်။
- (ဂ) ဂန့်ဂေါ (သစ်ထုတ်ရေး) ခရိုင်။
- (ဃ) ယော (သစ်ထုတ်ရေး) ခရိုင်။
- (င) မုံရွာ (သစ်ထုတ်ရေး) ခရိုင်။

များမှ ချင်းတွင်းမြစ်နှင့် ရောဝတီမြစ်သို့ ထွက်သောသစ်အားလုံးကို ဆယ်ယူဖမ်းဆီးခြင်း၊ လက်ခံခြင်း၊ ထိန်းသိမ်းခြင်းနှင့် ရန်ကုန်နှင့် အခြား မြို့များသို့ ဆက်လက်ပို့ ဆောင်ရန် လုပ်ငန်းများကို တာဝန် ယူ ဆောင်ရွက်ရသော ဖေါင်ဖွဲ့ရေး ခရိုင်တခု ဖြစ်သည်။ သစ်ထုတ် ရေး ခရိုင်များအတွင်းရှိ ချောင်းများ၊ မြစ်ငယ်များမှ မျှောချခြင်းကို ဆိုင်ရာ သစ်ထုတ်ရေး ခရိုင်ကသာ တာဝန်ယူ ဆောင်ရွက်ရသည်။ ဥပမာ ယော ချောင်းအတွင်း သစ်မျှောခြင်းနှင့် မုံးချောင်းအတွင်း ရေတံခါးများမှ လှနှင့်စုန်မျှောခြင်းကို ယော (သစ်ထုတ်ရေး) ခရိုင်

ကသာ တာဝန်ယူ ဆောင်ရွက်ရသည်။ ဤဖောင်ဖွဲ့ရေး ခရိုင်သည် ချင်းတွင်းမြစ် အတွင်းရှိ ရေကျန်သစ်များကို ချင်းတွင်းမြစ် အဖျားမှ ဧရာဝတီမြစ်အထိရင်း၊ (ဧရာဝတီနှင့် ချင်းတွင်းမြစ် ဆုံရာမှ အောက်) ဧရာဝတီမြစ် အတွင်းရှိ ရေကျန်နှင့် ကမ်းတွင် ကမ်းကပ် သစ်များကို ချင်းတွင်းမြစ်ဝမှ မင်းဘူးမြို့ အောက် ကျွဲသုံးမြောင် သစ်ဆိပ်အထိရင်း၊ သစ်ဆိပ် အပါအဝင် ရေကျန်သစ်နှင့် ကမ်းတင်၊ ကမ်းကပ်၊ သစ်လေ/ သစ်လွင်များကိုပါ တာဝန်ယူ စုဆောင်း - စောင့်ရှောက် ပို့ဆောင် ရသည်။

စစ်တောင်း ၁၀၅။ စစ်တောင်း (ဖေါင်ဖွဲ့ရေး) ခရိုင်သည်-

(ဖေါင်ဖွဲ့ရေး)
ခရိုင်မှတာဝန်
ယူဖေါင်ဖွဲ့
ထိန်းသိမ်းပို့
ဆောင်ရသော
သစ်များ။

- (က) ရမည်းသင်း (သစ်ထုတ်ရေး) ခရိုင်။
- (ခ) ပျဉ်းမနား (သစ်ထုတ်ရေး) ခရိုင်။
- (ဂ) တောင်ငူမြောက် (သစ်ထုတ်ရေး) ခရိုင်။
- (ဃ) တောင်ငူအရှေ့ (သစ်ထုတ်ရေး) ခရိုင်။
- (င) တောင်ငူတောင် (သစ်ထုတ်ရေး) ခရိုင်။

တို့မှ စစ်တောင်းမြစ်မသို့ မျောထွက် ရောက်ရှိသော သစ်အားလုံးကို ဆယ်ယူဖမ်းဆီးခြင်း၊ လက်ခံခြင်း၊ ထိန်းသိမ်းခြင်းနှင့် ရန်ကုန်သို့ ဖေါင်ဖွဲ့ပို့ဆောင်ခြင်းများကို တာဝန်ယူ ပြုလုပ်ရသော ဖေါင်ဖွဲ့ရေးခရိုင် ဖြစ်သည်။ ဤဖေါင်ဖွဲ့ရေးခရိုင်သည် ပေါင်းလေခင်း မြစ်ဝမှ ပင်လယ်ဝ အထိ စစ်တောင်းမြစ်အတွင်း ရေကျန်သစ်နှင့် ကမ်းတင်၊ ကမ်းကပ် သစ်များကို တာဝန်ယူ စုဆောင်း - စာရင်းပြုစု စောင့်ရှောက်ခြင်း များ ပြုလုပ်ရသည်။

ဧရာဝတီ ၁၀၆။ ပြည် (သစ်ထုတ်ရေး) ခရိုင် နှင့် ပူးတွဲ ထားရှိသော (ဖေါင်ဖွဲ့ရေး) ဧရာဝတီ (ဖေါင်ဖွဲ့ရေး) ခရိုင်သည်-

ခရိုင်မှတာဝန်
ယူဖေါင်ဖွဲ့
ထိန်းသိမ်းပို့
ဆောင်ရသော
သစ်များ။

- (က) သရက် (သစ်ထုတ်ရေး) ခရိုင်။
- (ခ) ပြည် (သစ်ထုတ်ရေး) ခရိုင်။
- (ဂ) ဇီးကုန်း (သစ်ထုတ်ရေး) ခရိုင် (ကားတိုက်)။
- (ဃ) မိတ္ထီလာ (သစ်ထုတ်ရေး) ခရိုင် (ကားတိုက်)။

တို့မှ ဧရာဝတီမြစ်သို့ ထွက်သော သစ်အားလုံးကို ဆယ်ယူဖမ်းဆီး၊ လက်ခံခြင်း၊ ထိန်းသိမ်းခြင်းနှင့် ရန်ကုန်နှင့် အခြားမြို့များသို့ ပို့ဆောင်

ခြင်းများကို တာဝန်ယူ ဆောင်ရွက်ရသော ဖေါင်ဖွဲ့ရေးခရိုင် ဖြစ်၍ ရော့ဝတီမြစ်နှင့် ညောင်တုံး မြစ်အတွင်း ရေကျန်နှင့် ကမ်းတင်၊ ကမ်းကပ်သစ်များကို တာဝန်ယူ စုဆောင်းစောင့်ရှောက်ရသည်။ သစ်ထုတ်ရေး ခရိုင်များ အတွင်းရှိ ချောင်းများမှ ရော့ဝတီ မြစ်မအထိသစ်များ မျှောရေးကို သစ်ထုတ်ရေး ခရိုင်များကသာ တာဝန်ယူပြုလုပ်ရသည်။ ဥပမာ သရက် (သစ်ထုတ်ရေး)ခရိုင်က မင်းတုံးချောင်း သစ်မျှောရေးကို တာဝန်ယူရသည်။

သာယာဝတီ (သစ်ထုတ်ရေး)ခရိုင်မှ တာဝန်ယူ ထိန်းသိမ်းပို့ဆောင်ရသော သစ်များ။ ၁၀၇။ သာယာဝတီ (သစ်ထုတ်ရေး) ခရိုင်သည် မိမိခရိုင်မှ ထုတ်လုပ်၍ မြစ်မခ မြစ်အတွင်းရောက်သစ်နှင့်ဇီးကုန်း (သစ်ထုတ်ရေး) ခရိုင်မှ ထုတ်လုပ်သော သစ်များကို ဆယ်ယူဖမ်းဆီးခြင်း၊ လက်ခံခြင်း၊ ထိန်းသိမ်းခြင်းနှင့် ရန်ကုန်သို့ပို့ ဆောင်ခြင်းများကို တာဝန်ယူရသော သစ်ထုတ်ရေးခရိုင် ဖြစ်သည်။ ၎င်းခရိုင်သည် ဇီးကုန်း(သစ်ထုတ်ရေး) ခရိုင်နှင့် မိမိခရိုင်အတွင်း သစ်မျှောချောင်းအသီးသီး၏သဲကောများမှ (မှော်ဘီခရိုင်) ထန်းတပင် အထိ မြစ်မခ မြစ်တလျှောက် ရေကျန် သစ်နှင့် ကမ်းတင်၊ ကမ်းကပ်သစ်များကို စုဆောင်း စောင့်ရှောက်ရန် တာဝန်ရှိသည်။

ပဲခူး(သစ်ထုတ်ရေး)ခရိုင်မှ တာဝန်ယူ ထိန်းသိမ်းပို့ဆောင်ရသော သစ်များ။ ၁၀၈။ ပဲခူး (သစ်ထုတ်ရေး)ခရိုင်သည် မိမိခရိုင်မှထုတ်လုပ်သော သစ်များကို ဆယ်ယူဖမ်းဆီးခြင်းနှင့် ရန်ကုန်သစ်ဆိပ်သို့ ပို့ဆောင်ရန် တာဝန်ရှိသည်။ သို့သော် သီးခြား ညွှန်ကြားချက်ရပါက မိမိခရိုင်မှ သစ်များကိုဆယ်ယူဖမ်းဆီးဖေါင်ဖွဲ့ပြီးနောက်စစ်တောင်း(ဖေါင်ဖွဲ့ရေး) ခရိုင်သို့ လွှဲပြောင်း အပ်နှံရမည်။ ၎င်း ခရိုင်သည် ပဲခူးမြစ် အတွင်း တလျှောက်ရှိ ရေကျန် သစ်နှင့် ကမ်းတင်၊ ကမ်းကပ် သစ် များကို စုဆောင်းစောင့်ရှောက်ရန် တာဝန်ရှိသည်။

မော်လမြိုင် (သစ်ထုတ်ရေး)ခရိုင်မှ တာဝန်ယူ ထိန်းသိမ်းပို့ဆောင်ရသော သစ်များ။ ၁၀၉။ မော်လမြိုင် (သစ်ထုတ်ရေး) ခရိုင်သည် မိမိ ခရိုင်မှ ထုတ်လုပ်၍ သောင်ရင်းမြစ်- သံလွင်မြစ်ရောက်သစ်များအပြင် တောင်ကြီး(သစ်ထုတ်ရေး)ခရိုင်၊သံလွင် (သစ်ထုတ်ရေး) ခရိုင်တို့မှ ထုတ်လုပ် မျှောချပြီး သံလွင်ရောက် သစ် များ ကိုပါ ဆယ်ယူ ဖမ်းဆီးခြင်း၊ လက်ခံခြင်း၊ ထိန်းသိမ်းခြင်းနှင့် မော်လမြိုင် သစ်ဆိပ်များ အရောက် ပို့ဆောင်ခြင်းများကို တာဝန်ယူ ပြုလုပ်ရသော သစ်ထုတ်ရေး ခရိုင် ဖြစ်သည်။ ၎င်းခရိုင်သည် သံလွင်မြစ်၊ ကမော့လဲ၊ ကမာမောင်းမှ ပင်လယ်ဝအတွင်းရှိ ရေကျန်-ကမ်းတင်၊ကမ်းကပ်သစ်များကို စုဆောင်း စောင့်ရှောက်ခြင်းများ ပြုလုပ်ရသည်။

သစ်ဖမ်း-သစ် ၁၁၀။ သစ်များဆယ်ယူ၊ ငါးဆီး၊ စုဆောင်းရေးနှင့်ဖေါင်ဖွဲ့ရေး ဆယ်ဖေါင်ဖွဲ့ အတွက် ဖေါင်ဖွဲ့ရေး ခရိုင်နှင့် သက်ဆိုင်ရာ သစ်ထုတ်ရေး ခရိုင်များ သစ်ဆိပ်များ။ အလိုက် သစ်ဆိပ်များ သတ်မှတ်ထားရှိသည်။ ၎င်းသစ်ဆယ်၊ သစ်ဖမ်း- ဖေါင်ဖွဲ့သစ်ဆိပ်များကို လုပ်ငန်းအလိုက် တိုးချဲ့ခြင်း၊ ရုပ်သိမ်းခြင်းများ နှင့် ပြောင်းရွှေ့ခြင်းများ လိုအပ်ပါက၊ ဒု-ဒါရိုက်တာ(သစ်ထုတ်ရေး) များထံ တင်ပြ သဘောတူချက် ရရှိပြီးမှသာ မြို့လုပ်ရမည်။

သစ်ဆိပ်တိုင်း ၁၁၁။ ချွင်းချက်ပြုထားသော သစ်ဆိပ်များမှ တပါး အားလုံး တွင်သစ်ဝင် သော သစ်ဆယ်၊ သစ်ဖမ်း၊ ဖေါင်ဖွဲ့ သစ်ဆိပ်များတွင် သစ်ဝင်၊ သစ်ထွက်စာ သစ်ထွက်စာရင်း ပုံစံ (ကဏ) များ ထားရှိ၍ ရသစ် (အဝင်သစ်များ) ရင်းပုံစံ(ကဏ) နှင့် ထုတ်ပေးသစ်များကို ချွင်းခြင်းရေးသွင်းရမည်။ ၎င်းပုံစံ(ကဏ)ကို ထားရှိ လစဉ်- လကုန်တိုင်း စာရင်းပိတ်၍ မန်နေဂျာ (သစ်ထုတ်ရေး) ရုံးသို့ ပြုစုရေး။ (၁) စောင် နယ်တာဝန်ခံထံမှ တဆင့် ပေးပို့ ရမည်။

သစ်ဆိပ်တွင် ၁၁၂။ သစ်ဆိပ်တွင် ဖမ်းဆီး- ဆယ်ယူရရှိသော သစ်များအား ဖမ်းဆီးရမီ အခြား သစ်ဆိပ် စာရင်းဝင်ပြီး သစ် မဟုတ်ပါက သစ်လုံး ခါးလည် သော သစ် အနီး(အလယ်တည့်တည့်မဖြစ်စေရ) တွင် ထိပ်-မှန်ထစ်များနှင့် တတန်း များသစ်ဆိပ် တည်း-သီးခြားမှန်ထစ်ငယ် တခု ပြုလုပ်လျက် သစ်ဆိပ်တံဆိပ် ရိုက်ခတ် တံဆိပ်ရိုက် ရမည်။ သစ်ဆိပ်အသီးသီးမှ မျောထွက်သွားသော သစ်နှင့်ပျောက်ဆုံး ခြင်း။ သော သစ်များကို အောက်သစ်ဆိပ်များတွင် ဖမ်းဆီးရမီပါက အသစ် ဖမ်းဆီး ဆယ်ယူသော သစ် အဖြစ် စာရင်းမပြုဘဲ အခြားသစ်ဆိပ်မှ လွှဲပြောင်းရရှိသော သစ် အဖြစ်သာ ပုံစံ (ကဏ) တွင် စာရင်းပြရန် သတိချုပ်ရပေမည်။

သစ်ဆိပ်တံဆိပ် ၁၁၃။ ဖေါင်ဖွဲ့ရေးခရိုင်နှင့် ဖေါင်ဖွဲ့ရေး တာဝန် ဆောင်ရွက် များ။ ရသော သစ်ထုတ်ရေး ခရိုင်များရှိ သစ်ဆယ်-သစ်ဖမ်း- ဖေါင်ဖွဲ့ရေး သစ်ဆိပ်များတွင် အမှတ်စဉ် သီးခြား သစ်ဆိပ်တံဆိပ်များကို နှစ်စဉ် ထုတ်ပေးထားရှိလိမ့်မည်။

ဆယ်ယူ၊ ဖမ်း ၁၁၄။ အခြား သစ်ဆိပ်မှ လက်ခံရရှိသော သစ်မှတပါးဆယ်ယူ၊ ဆီးရရှိသော ဖမ်းဆီးရရှိသော သစ်များကို သစ်ထုတ်ရေး တံဆိပ်များ မှတ်သား၍ သစ်များခွဲ သစ်တောခရိုင်နှင့် သစ်ထုတ်ရေး ခရိုင်အလိုက် ခွဲခြားလျက်ပုံစံ(ကဏ) ခြား စာရင်း တွင် စာရင်း အရ ပြု၍ ထားရှိရမည်။ အခြား သစ်ဆိပ်မှ လက်ခံ ဖြေ ခြင်း။ (သို့မဟုတ်) ဆယ်ယူရရှိသော သစ်များမှာ မူလသစ်ဆိပ်တွင် ခွဲခြား ပြုသပြီး ဖြစ်၍ ကျန်သစ်ဆိပ်များ၏ ပုံစံ (ကဏ) တွင် ခွဲခြားပြသရန် မလိုတော့ပေ။

သစ်ဆယ်ခြင်း ၁၁၅။ သစ်ဆိပ်အသီးသီးသို့ သစ်များ ဖမ်းဆီးဆယ်ယူအပ်နှံခြင်း နှင့်သစ်ဖမ်း အတွက် သစ်ဆယ်၊ သစ်ဖမ်း၊ သစ်စု၊ လုပ်သားခေါင်းများ ထား ရှိ၍၎င်း၊ သစ်ဆယ်သူများထံမှ အဖွဲ့က တိုက်ရိုက် သစ်ဆယ်ခ ပေး၍ စုဆောင်း ခြင်း။ ရွေးယူသော စံနှစ်ကို၎င်း၊ ဖေါင်ဖွဲ့ရေးနှင့် သစ်ထုတ်ရေး ခရိုင်အလိုက် သတ်မှတ်ထားရှိသည်။ အဖွဲ့လစား-အလုပ်သမားနှင့် နေ့စား- အလုပ် သမားများထားရှိ၍ သစ်ဆယ်- သစ် ဖမ်းသည့် စံနှစ်ကိုလည်း အချို့ ခရိုင်များတွင် အသုံးပြုသည်။

သစ်ဆယ်-သစ် ဖမ်းခများ ၁၁၆။ သစ်ဆယ်၊ သစ်ဖမ်း၊ သစ်စုလုပ်သားခေါင်းများရှိသော သစ်ဆိပ်များ အတွက် သစ်ဆယ်ခ များကို ကြီးကြပ်ခ နှင့် တကွ ပေးရှင်းခြင်း၊ ၎င်းလုပ်သားခေါင်းသို့ ပေးရှင်းရ၍ အဖွဲ့မှ သတ်မှတ်ထားသော နှုန်း စာရင်းကို အတိုင်း သစ်ဆယ် သမား များသို့ အဖွဲ့ ဝန်ထမ်းများက တိုက်ရိုက် ညှိရခြင်း။ အဖွဲ့လစား အလုပ်သမားနှင့် နေ့စား အလုပ်သမား များဖြင့် သစ်ဆယ်၊ သစ်ဖမ်း ပြုလုပ်ရသော သစ်ဆိပ်များ အတွက် သစ်ဆယ်ခပေးရန်မလို။ သစ်ဆယ်ခများမပေးရ။ ဤကဲ့သို့ သစ်ဆယ် သစ်ဖမ်းခပေးရသော သစ်များစာရင်းသည် တလအတွင်းပုံစံ (ကဏ) တွင် ဖမ်းဆီးဆယ်ယူရရှိသော သစ်စာရင်းနှင့် ကိုက်ညီရမည်။ မကိုက် ညီခဲ့သော် မှတ်ချက် အပြည့်အစုံနှင့် အစီရင်ခံရမည်။

သစ်တော အ ခွန်တိုင်းသော ၁၁၇။ ဆယ်ယူ၊ ဖမ်းဆီး၊ စုဆောင်း ရရှိသော သစ်များအား ရန်ကုန်/မော်လမြိုင်မြို့များသို့ ဖေါင်ဖွဲ့ပို့ ဆောင်ရန်အတွက်သစ်တော ဖေါင်ဖွဲ့သစ် အခွန်တိုင်းသော သစ်ဆိပ်များသို့ လုံးချင်းဖြစ်စေ၊ ဖေါင်ငယ်ကလေး ဆိပ်များသို့ များဖြင့်ဖြစ်စေ၊ ဖေါင်ကြီးများဖြင့် ဖြစ်စေ၊ ဒေသအလိုက် သတ်မှတ် သစ်များပို့ ထားသည့် စံနှစ်အတိုင်း သစ်ဆယ်-သစ်ဖမ်း-သစ်ဆိပ်များမှစုဆောင်း ဆောင်ခြင်း။ ပို့ဆောင်ရသည်။

သစ်များဖေါင် ဖွဲ့ထားရှိခြင်း။ ၁၁၈။ ရန်ကုန်၊ မော်လမြိုင်မြို့များသို့ ပို့ဆောင်ရန် အတွက် သစ်တော အခွန်တိုင်းရန် သတ်မှတ် ထားသော ဖေါင်ဖွဲ့ သစ်ဆိပ်သို့ ရောက်သော သစ်များကို ဖေါင်ဖွဲ့ထားရှိ၍ သစ်ဟော ဋ္ဌာနခွဲမှ ပြေ တိုင်းရန်အတွက် အသင့် သိုလှောင်ထားရှိရသည်။

သစ်ဖေါင် ၁၁၉။ ဖေါင်ဖွဲ့ သစ်ဆိပ်သို့ ဖောက်ရှိပြီး သိုလှောင် ထားသော
များစောင့် ဖေါင်နှင့် သစ်များအား ရန်ကုန်၊ မော်လမြိုင်မြို့များသို့ မပို့ဆောင်
ထိန်းခြင်းနှင့် နိုင်မီ လစားအလုပ်သမား နေ့စားအလုပ်သမား-(သို့မဟုတ်)ပုတ်ပြိတ်
အလုပ်သမား လုပ်သားများဖြင့် စောင့်ထိန်းထားရမည်။ ၎င်းအလုပ်သမားတို့သည်
များတာဝန်။ ဖေါင်နှင့် သစ်များ၏ လုံခြုံရေးအပြင် ဖေါင်များကို ပြုပြင် ချည်
 နှောင်ရန် တာဝန်ရှိသည်။

ခိုးယူလုယက် ၁၂၀။ သစ်ဆိပ်များမှ ခိုးယူပျောက်ဆုံးသောသစ်များ၊ လုယက်
ခြင်းခံရသော ယူခြင်းခံရသော သစ်များအတွက် သစ်ဆိပ် အမှုထမ်းသည် ဆိုင်ရာ
သစ်များအ နယ်တာဝန်ခံသို့ မဆိုင်းမတု-ချက်ခြင်းအစီရင်ခံရမည့် အပြင်၊ သစ်ဆိပ်
တွက်ဆောင် နှင့် နီးစပ်ရာ ကျေးရွာ၊ ဒေသ၊ မြို့များမှ ရဲဌာန၊ ရဲကင်း၊ ကျေးရွာ
ရွက်ရန်။ လူကြီး၊ ကျေးရွာ(လ-အ-က)များထံ မျက်ခြင်းတိုင်ကြားပြီး ၎င်းတို့၏
 အကူအညီရယူ၍ ဆုံးရှုံးသောသစ်များ အမြန်ပြန်လည်ရရှိရန်ကြိုးပမ်း
 ဆောင်ရွက်ရမည်။ မည်ကဲ့သို့ ကြိုးပမ်းဆောင်ရွက်ပြီးကြောင်းဆောင်
 ရွက်ဆဲနှင့် မည်ကဲ့သို့ ဆက်လက်ကြိုးပမ်းဦးမည် ဖြစ်ကြောင်းကိုလည်း
 အစီရင်ခံစာတွင် ပြည့်စုံစွာ ဖော်ပြရမည်။

ဖေါင်ဖွဲ့ပြီး ၁၂၁။ ဖေါင်ဖွဲ့ပြီး သစ်များကို သစ်တောအခွန်တိုင်းရန်အတွက်
သစ်များ၊သစ် နယ်တာဝန်ခံသည် မန်နေဂျာ (သစ်ထုတ်ရေး) ရုံးမှ တဆင့် ဖြစ်စေ
တောအခွန် တိုက်ရိုက်ဖြစ်စေ ဒေသထုံးစံအရ သစ်တောဌာနခွဲနှင့် ဆက်လွယ်စီစဉ်
တိုင်းထွာခြင်း ရမည်။ လိုအပ်သော သစ်တိုင်း လုပ်ငန်းများကို ဖေါင်စောင့် အလုပ်
နှင့်လိုအပ် သမား (သို့မဟုတ်) ဖေါင်ပို့ အလုပ်သမားများဖြင့် ဆောင်ရွက်ရ၍
သောအလုပ် ဖေါင်နည်းသော သစ်ဆိပ်အတွက် ယာယီ-နေ့စား အလုပ်သမားများကို
သမားများ။ ပြည့်စွက် ငှားရမ်းရန် ထိုင်ရာမန်နေဂျာ (ဖေါင်ဖွဲ့ရေး/သစ်ထုတ်ရေး)
 ထံမှ ငှားရမ်း ခွင့်ပြုမိန့်တောင်းခံရမည်။ သစ်တော အခွန်တိုင်း စာရင်း
 များကို ဌာန(၂)ခုစလုံးမှ မှတ်သား၍ နေ့စဉ် ပြန်လည် တိုက်ဆိုင်
 စစ်ဆေးပြီး (၂)ဦးသဘောတူ လက်မှတ်များ ရေးထိုးရမည်။ အခွန်
 တိုင်း- ပြေအမှတ်စဉ်ကို သစ်ဆိပ်အမှတ်စဉ် အဖြစ် မျှောစာပုံစံ (ကန)
 နှင့် တိုင်းစာရင်းပုံစံ (ကပ) တို့တွင် ဖော်ပြရမည်။

ဖေါင်ဖွဲ့ပစ္စည်း ၁၂၂။ သစ်ဆိပ်ရောက် သစ်များ ဖေါင်ဖွဲ့ရာတွင် ခန့်ခိုင်အလိုက်
များထုတ်ပေး သစ်လုံး အရေအတွက်နှင့် ဖေါင်ဖွဲ့ပုံကို မူတည် သတ်မှတ်ထားသော
ခြင်း။ ပစ္စည်း (စံ) နှုန်းထားများ အတိုင်းသာ ထုတ်ပေးရမည်။ ထုတ်ပေးရ
 သော ပစ္စည်းများကို ငွေစာရင်းပုံစံ (၁၂)၊ ပစ္စည်း- အခမဲ့ထုတ်ပေး
 ငှားရမ်းသော ပြေစာတွင် ဖေါင်တာဝန်ခံ၊ သို့မဟုတ် ဖေါင် အလုပ်
 သမားအား ရရှိကြောင်း လက်မှတ် ရေးထိုး ထားရှိရမည်။

ဖေါင်ပို့
ဆောင်ခြင်း
နှင့်ဖေါင်ဖွဲ့/
ဖေါင်ပို့အ
လုပ်သမား
များ။

၁၂၃။ သစ်တောအခွန်တိုင်းပြီးသော ဖေါင်များအား မန်နေဂျာ
(ဖေါင်ဖွဲ့ရေး) ရုံးမှပုံစံ (က၃)၊ အရာ စာချုပ်-ချုပ်ဆို၊ ခွဲဝေ သတ်
မှတ် ပေးထားသော ဖေါင်ဖွဲ့-ပို့ရေး အလုပ်သမားများက သတ်မှတ်
ပေးထားပြီးသည့် အတိုင်း ရန်ကုန်/မော်လမြိုင်နှင့် အခြား မြို့များ၊
(သစ်စက်နှင့် သစ်ဆိပ်)များသို့ ပို့ဆောင်ရမည်။

ပို့ဆောင်
သောဖေါင်
များအတွက်
စာရင်းများ။

၁၂၄။ ရန်ကုန်/မော်လမြိုင်မြို့နှင့် အခြားမြို့များ၊ (သစ်ဆိပ်နှင့်
သစ်စက်) များသို့ ပို့ဆောင်သော ဖေါင်များ အတွက် သစ်ဆိပ်
တာဝန်ခံ အမှုထမ်းသည် ဖေါင်တဖေါင်အတွက် သစ်တိုင်းစာရင်းပုံစံ
(ကပ) (၄)စောင်၊ အဖွဲ့မျှောစာပုံစံ (ကန) (၄)စောင်နှင့် ပစ္စည်း
ထုတ်ပုံစံ(၁၂)-(၂)စောင်ပြုလုပ်၍နယ်တာဝန်ခံမှ တဆင့် ခရိုင်ရုံးသို့
ဖေါင်မထွက်မီ ကြိုတင် ပေးပို့ရမည်။ ခရိုင်ရုံးမှ သစ်တော မျှောစာ
(၁) စောင်စီ၊ ထပ်မံတောင်းယူ ဖြည့်စွက် စစ်ဆေး၍ ဒါရိုက်တာ
(သစ်ထုတ်ရေး)၊ မန်နေဂျာ (သစ်လုံး သိုလှောင်ရေး)၊ မန်နေဂျာ
သက်ဆိုင်ရာ (သစ်စက်များ) နှင့် ဖေါင်မှူးများသို့ ဖြန့်ဝေပေးရမည်။
လမ်းခုလတ် သစ်များ စစ်ဆေးရာတွင် အသုံးပြုရန် ပုံစံ (ကထ) များ
လည်း ဖေါင်စု(သို့မဟုတ်) တဖေါင်ခြင်း၊ တဦးခြင်း အလိုက် ထုတ်
ပေးလိမ့်မည်။

ဖေါင်များ
လမ်းခရီးစစ်
ဆေးခြင်းနှင့်
အစီရင်ခံ
ခြင်း။

၁၂၅။ အစီအစဉ်အရ မြစ်မကြီးများအတိုင်း မျှောချလာသော
သစ်ဖေါင်များကိုလမ်းခုလပ်တွင်သတ်မှတ်ထားသော ခရိုင်အသီးသီးမှ
စစ်ဆေးရမည်။ စစ်ဆေးရာတွင်-

- (က) သစ်လုံးများ-ပုံစံ (ကပ)၊ (ကန)၊(ကထ)ရှိ သစ်စာရင်း၊
တို့နှင့် ကိုက်ညီခြင်း ရှိ/မရှိ။
- (ခ) စာချုပ်အရ သတ်မှတ်ထားသော ဖေါင်သမား ပြည့်စုံစွာ
ခေါ်ဆောင်လာခြင်း ရှိ/မရှိ။
- (ဂ) ဖေါင်များတွင် သစ်များစံနစ်တကျ ခိုင်ခန့်စွာတုတ်နှောစီ
ထားခြင်း ရှိ/မရှိ။
- (ဃ) ခရီးဆောင် ပစ္စည်းများ ဖြစ်သည့် ကြိမ်နှင့် မျှောများ
လုံလောက်စွာ ကျန်-မကျန်-နှင့် သုံးစွဲခဲ့ခြင်းသည် မှန်ကန်
လုံလောက်သည် ဟုတ်/မဟုတ်။

(င) ခန့်မှန်းထားသော အချိန် အတွင်း သတ်မှတ် ထားသော ဒေသသို့ ရောက်-မရောက်နှင့် နောက်ကျနေပါက နောက် ကျရသောအကြောင်း။

စသည်တို့ကို စုံလင်စေ ငှစွာ စစ်ဆေး၍ ဆိုင်ရာ မန်နေဂျာ သို့ အကြောင်းကြားရသည်။ မိတ္တူကို မိမိ ဒု-ဒါရိုက်တာ(သစ်ထုတ်ရေး) နှင့် သက်ဆိုင်ရာ ဒု-ဒါရိုက်တာ(သစ်ထုတ်ရေး) ထံ ပေးပို့ရမည်။


အခဏ်း ၁၁။

သစ်ထုတ်ရေးနှင့် ပတ်သက်သော အထွေထွေ လုပ်ငန်းများ။

ကွဲအက် အ ၁၂၆။ ကွဲအက်ကြောင်းပါသော်လည်း (တောတွင်း သစ်များ ကြောင်းပါ၍ ပယ်ချခြင်းစည်းကမ်း) အရ၊ ဆုံပိုင်းခွင့် မရနိုင်သော သစ်များအား ဆုံပိုင်းရန် မ အောက်ဖော်ပြ-ပုံစံပါဖါး (သပ်) တွယ်ခြင်း၊ သွင်းခြင်းများ ပြုလုပ် သင့်သောသစ် ရမည်။ သို့မှသာ ၎င်းအက်ကွဲကြောင်းမှ ရှေ့ဆက်ကွဲခြင်း၊ ပိုမိုဟကွဲ များဖါးတွယ် လာခြင်းမှ ကာကွယ် နိုင်မည် ဖြစ်ပေသည်။ ဖါး (သပ်) များမှာ ခြင်း။ ပယ်ထားသော ဆုံပိုင်းနှင့် အဖျား ကျန်၊ ကျွန်း များ မှ အလျား (၆)လက်မ၊ အနံ (၄) လက်မနှင့် ဒု(၁)လက်မ၊ ပြုလုပ်၍ ခါးလည် တွင် အနံ(၁)လက်မ၊အထိ ကျဉ်းစေရန်ခတ်ရမည်။ (ပုံစံတွင်ကြည့်ပါ) တွယ်ရန်/သွင်းရန် နည်းမှာ ဖါး (သပ်)၏ ခါးလည်ကို သစ်လုံး ကွဲ ကြောင်းတွင်ထားရှိ၍ ၎င်းကွဲကြောင်းကန့်လန့်ဖြတ်လျက်ဖါး(သပ်)၏ ပုံအတိုင်း ရှိရင်း အရွယ်ထက် အနည်းငယ် ကျဉ်းပြီး ဆောက်ပြားနှင့် ထွင်းရသည်။ ၎င်းထွင်းပြီး နေရာသို့ ဖါး (သပ်) ကို ခိုင်မြဲအောင် ရိုက်သွင်းရမည်။ အက်ကွဲကြောင်း၏ အရှည်ပမာဏအလိုက်ကွဲကြောင်း တခုလျှင် သစ်လုံးထိပ် (၂) လက်မ၊ အကွာမှစ၍ ဖါး (သပ်) တပေခြား တွယ် သွင်း ရ မည်။ ကွဲအက်ကြောင်းသည် သစ်လုံး၏ တဘက်သို့ ပေါက်ပါက အခြား တဘက်တွင်လည်း အလားတူ ဖါး (သပ်)တွယ်သွင်းရမည်။ ပကာကွဲနှင့် သစ်လုံး(ခွဲ)ပုံ၊ မရှိသော အုံကွဲ များမှာ ဖါးတွယ် (သပ်)သွင်းရန် မလိုပေ။ သစ်လုံး ငယ်ပါက ဖါး(သပ်)၏ အရှည်ကို (၄)လက်မထိ ပြုလုပ်သင့်၏။


(ပုံစံ-၁၄။)

ဖါး (သပ်) ၏ ပုံသဏ္ဍာန်



(ပုံစံ-၁၅။)

ကွဲအက်ကြောင်းထဲတွင် ဖါး (သပ်) တွယ်ခြင်းပုံ။



သစ်များ မီး
တား ကာ
ကွယ်ခြင်း။

၁၂၇။ သစ်များ ခြောက်သွေ့သော နွေရာသီကွင် မီးလောင်
ဆုံးရှုံးမှုများ မရှိရန် အထူးအရေးကြီးသည့်အလျောက် ကြိုတင် စီစဉ်
မှုများ ပြုလုပ်ထားပြီးလျှင် သွေ့ခြောက်သော တောများ အတွက်
နှစ်စဉ် ဇန်နဝါရီလ (၁၅)ရက် (သို့မဟုတ်) ဖေဖော်ဝါရီလ (၁)ရက်
ကစ၍ ၎င်း၊ သာမန်တောများအတွက် ဖေဖော်ဝါရီလ (၁၅)ရက်က
စ၍ ၎င်း၊ မီးတားကာကွယ်ခြင်းများ ပြုလုပ်ရမည်။ သစ်များ မီးဘေး
အန္တရာယ်မှ ကာကွယ်ရန် အဖွဲ့တွင် လုံးဝတာဝန်ရှိသည်မှန်သော်လည်း
ပုဂ္ဂလိကဆင်-ကျွဲများထုတ်လုပ်ဆဲ၊ တိုင်းဆိပ်သို့ မရောက်သေးသော
လမ်းကျန်/ငုတ်ကျန် သစ်များနှင့် တိုင်းဆိပ်- အပ်ဆိပ်ရောက်ပြီး အဖွဲ့မှ
လက်မခံရသေးသော သစ်များအတွက် ဆင်ပိုင်/ကျွဲပိုင်များက မီးတား
စောင့်ရှောက်ရန် တာဝန်ရှိသည်။ တိုင်းဆိပ်/အပ်ဆိပ်ရောက်ပြီး အဖွဲ့မှ
လက်မခံရသေးသော သစ်များ အတွက် ဆင်ပိုင် / ကျွဲပိုင်များက
မီးတားစောင့်ရှောက်ရန် တာဝန်ရှိသည်။ တိုင်းဆိပ်/အပ်ဆိပ်ရောက်

(တိုင်းပြီး) ဖြစ်သော သစ်များအတွက် အဖွဲ့က မီးတားစောင့်ရှောက်ရန် တာဝန်ရှိသည်။ မည်သို့ပင် တာဝန် ခဲ့ခြား သတ်မှတ်ထားသော်လည်း ပင်ထောင်ရာ၊ ခုတ်လှဲ ပိုင်းဖြတ်ပြီးဖြစ်သော သစ်အားလုံးပါ (နိုင်ငံတော်ပိုင်)၊ အဖွဲ့ပိုင် အဘိုးတန် သစ်များသာ ဖြစ်သဖြင့် အဖွဲ့ကပင် အဓိက တာဝန် ရှိပေသည်။ သို့ကြောင့် မပြတ် စစ်ဆေးခြင်း၊ ဆော်သြခြင်းနှင့် လိုအပ်ပါက ဆင်ပိုင်/ကျွဲပိုင်များကို စောင့်မနေဘဲ မီးတား ကာကွယ်ခြင်းများကို ဝင်ရောက် ဆောင်ရွက်၍ ပျက်ကွက်သော ဆင်ပိုင်/ကျွဲပိုင်တို့အား လိုအပ်သလို အရေးယူရမည်။ သာမန်အားဖြင့် အထက်ပါအတိုင်း မီးတားကာကွယ်သော ရာသီချိန် ရောက်သည့်အခါ သစ်များ ငုတ်ရင်း - ဆွဲလမ်းတွင် ကျန်ရှိ မနေသင့်သဖြင့် ဒီဇင်ဘာလမှစပြီး ခုတ်လှဲခြင်းကို ထိန်းသိမ်းသွားရမည်။ (Controlled Felling) လုပ်ရမည် ဖြစ်သည်။ ဆိုလိုရင်းမှာ ဒီဇင်ဘာလကုန်တွင် လက်ရှိအင်အား (ငုတ်ထုတ်-ကားတိုက်) နှင့် ထုတ်ရမည့် သစ်တန်များကို ချင့်ချိန် တွက်ချက်၍ ဖြတ်တောက် ဆွဲထုတ် ပြီးစီးနိုင်မည့် ပင်ထောင်မျှကိုသာ ခုတ်လှဲစေသင့်သည်။

(အပိုဒ် (၄၁) (၄၂) ကို ရည်ညွှန်းသည်။)

မီးတား ကာကွယ်ရာတွင် ဆောင်ရွက်ရန်များ။

၁၂၈။ သစ်များ မီးတား ကာကွယ်ရာတွင် ယာယီ - နေ့စား အလုပ်သမားများ ငှားရမ်းခြင်း၊ သစ်လုံး အရေ အတွက် အလိုက် ပုတ်ပြတ်နှုန်းထား-ပေး၍ စာချုပ်ခြင်းနှင့် အဖွဲ့လစား-အလုပ်သမားများထားရှိ စေခိုင်းခြင်း စသည် တို့ကို ဒေသ အလိုက် မန်နေဂျာ (သစ်ထုတ်ရေး)က ဒု-ဒါရိုက်တာ (သစ်ထုတ်ရေး)ထံ တင်ပြသဘော တူချက်အရ သတ်မှတ်ပေးလိမ့်မည်ဖြစ်သည်။ နေ့စား၊ လစား အလုပ်သမားများ ထားရှိရာတွင် သစ်လုံးအနည်းအများ၊ ခရီးအကွာအဝေး အခက်အခဲအလိုက် တွက်ဆ၍ ခန့်ထားနိုင်ရန် နယ် တာဝန်ခံများက စစ်ဆေးတင်ပြရမည်။ သစ်လုံး အရေအတွက်အလိုက် ပုတ်ပြတ်နှုန်းဖြင့် အငှားတာဝန်ပေးအပ်ခဲ့သော် ၎င်းမီးစောင့် အငှားသည် စာချုပ်ပါ အလုပ်သမားဦးရေ အတိုင်း အသုံး ပြု/ မပြု၊ သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ မီးတားကာကွယ်ခြင်း ဆောင်ရွက်/မဆောင်ရွက်၊ စသည်တို့ကို တာဝန်ကျအမှုထမ်းများက မပြတ်မလပ် စစ်ဆေး အစီရင်ခံရမည်။ အဖွဲ့မှ တိုက်ရိုက် ငှားရမ်းသော ယာယီ နေ့စားနှင့် လစားအလုပ်သမားများဖြင့် မီးတား ကာကွယ်ခြင်းများ ပြုလုပ်သော ဒေသအတွက် တာဝန်ကျ အမှုထမ်းပါ လိုက်ပါ ကွပ်ကဲ ဆောင်ရွက်ရမည်။

မီးတားကာ
ကွယ်ရန်အ
လုပ်သမား
များခန့်ထား
ခြင်း။

၁၂၉။ မီးတားကာကွယ်ရန် ယာယီ-နေ့စားနှင့် လစား အလုပ်
သမားများ ငှားရမ်း ခန့်ထားသော အခါ အဖွဲ့တွင် လုပ်ကိုင်စေခိုင်းခဲ့
ဘူးသော လုပ်သားဟောင်းများ (ကျွမ်းကျင်သူများ) ကိုသာ ဦးစား
ပေး ရွေးချယ် ငှားရမ်းသင့်သည်။ ဥပမာ (ယာယီ လုပ်သားများ၊
သစ်ခုတ်ခေါင်းများ၊ သစ်ခုတ်သမားများနှင့် တဲဆောက် အငှားနှင့်
ဖောင်ဖွဲ့ရေးခရိုင်များမှ ယာယီ သစ်ဆိပ်အလုပ်သမားများနှင့် ဖောင်
သမားများကို ရွေးချယ်ရန် ဖြစ်ပေသည်။

မီးစောင့်အ
လုပ်သမား
များ၏တာဝန်
ဝတ္တရား။

၁၃၀။ မီးတား ကာကွယ်ရာတွင် ဆောင်ရွက်ရသော မီးစောင့်
အလုပ်သမားများသည် အောက်ပါ အချက် အလက်များကို လိုက်နာ
ဆောင်ရွက်ရမည်။

- (က) သစ်လုံးနှင့် သစ်ပုံများအနီး ချုံနွယ် ပိတ်ပေါင်းများကို
သစ်လုံး-သစ်ပုံမှ (၁၀)ပေကွာ အထိ ခုတ်ထွင်၍ အမှိုက်
သစ်ခွက်များ ရှင်းလင်းထားရမည်။
- (ခ) သစ်လုံးများကြားသို့ ရောက်နေသော သစ်ရွက် သစ်ကိုင်
ခြောက် အမှိုက်များကိုလည်းမီးလက်ပါး (ဝါးဘဲပြက်စီး)
ဖြင့် လှဲ၍ ရှင်းလင်း မီးလှန်ထားရှိရမည်။
- (ဂ) သစ်ပုံများ အတွင်း မကြာခဏ အရွက် ကြွေကျနိုင်သော
အပင်ငယ်နှင့် ဝါးရုံများကို ခုတ်လှဲရှင်းလင်းထားရှိရမည်။
- (ဃ) ဆောင်းရာသီ ချောင်းထွင်စဉ်က စုပုံထားရှိခဲ့သော ဝါးရုံ၊
ဒိုက်ပုံ၊ သစ်ပင်လဲ-စသည်တို့ကို အလွန် ခြောက်သွေ့သော
နေရာသို့တွင် မီးရှို့ ပစ်ရမည်။
- (င) သစ်ပုံများတွင် အဆစ် (၃)ဆစ်ရှိသော (ဝါး) ရေကျည်
တောက်များ လုံလောက်အောင် ရေဖြည့်ထည့်၍ ထားရှိ
ရမည်။ ရေမရနိုင်သော နေရာများတွင် သစ်ပုံများ စုပုံထားရှိ
ရမည်။ (အကယ်၍ မီးလောင်ပါက အသင့်မီးသတ်နိုင်ရန်
ဖြစ်သည်)။
- (စ) မိမိ စောင့်ရှောက်ရန် တာဝန်ကျသော သစ်လုံးနှင့် သစ်ပုံ
များသို့ အချိန်ရှိသရွေ့ မကြာမကြာ ရောက်ရှိ လှည့်ပတ်
စောင့်ရှောက် နေရမည်။ (သာမန် အားဖြင့် (၁) ရက်တွင်
တခေါက် ရောက်ရှိစေရန် စီစဉ်ထားရှိသင့်သည်)။

အဖွဲ့သစ်များ
မီးလောင်
ကျွမ်းရာတွင်
လိုက်နာ
ဆောင်ရွက်
ရန်။

၁၃၁။ အဖွဲ့သစ်များ မီးလောင်ကျွမ်းကြောင်း- ကြားသိ / မြင်
တွေ့ အမှုထမ်းသည် ချက်ခြင်း အောက်ပါ အချက်များ ဖော်ပြ၍
နယ် တာဝန်ခံထံ အစီရင်ခံ၍ နယ် တာဝန်ခံကလည်း မန်နေဂျာ
(သစ်ထုတ်ရေး)သို့ မိမိ၏ စစ်ဆေးတွေ့ရှိချက်၊ မှတ်သားချက်၊ ထောက်
ခံချက် အပြည့်အစုံဖြင့် ချက်ခြင်း ထပ်ဆင့် အစီရင်ခံရမည်။ ဖော်ပြရ
မည့် အချက်များ-

- (က) မီးလောင်သော သစ်အမျိုးအစား အရေအတွက်နှင့်အမှတ်
အသား၊ အတိုင်းအထွာ။
- (ခ) မီးလောင်သော သစ်များကို တာဝန်ယူ စောင့်ရှောက် ရ
သော မီးစောင့် အလုပ်သမား- သို့မဟုတ် ဆင်ပိုင်/ကျွဲပိုင်
ရှင်၏အမည်နှင့် ၎င်းတို့တွင် တာဝန် ရှိ/မရှိဆန်းစစ်ချက်။
- (ဂ) မီးလောင်ရခြင်း အကြောင်း (ဥပမာ- မသမာသူများ
မီးရှို့ခြင်း၊ သို့မဟုတ်- တောမီးလောင်ခြင်း)။
- (ဃ) နယ် အခြေ အနေ အရ မီးလောင်သော သစ်များအား
အဖွဲ့မှ အချိန်ပြည့် စောင့်ရှောက်နိုင်ခဲ့ခြင်း ရှိ/မရှိ စသည်
တို့ဖြစ်သည်။

ရေကျန်သစ်
များစိုးယူ
ခြင်းမှ ကာ
ကွယ်ခြင်း။

၁၃၂။ သစ်မျောချောင်း အောက်ပိုင်း- ကွင်းပြင် (ကြီးပြင်)
များတွင် သစ်များမကြာခဏ ခိုးယူ၊ ပျောက်ဆုံးတတ်သောကြောင့်
နှစ်စဉ်မိုးရာသီ ကုန်ဆုံး၍ ရေကျန်ကောက်ခြင်း၊ ရေလိုက်ခြင်း၊ စသော
အချိန်များတွင် ၎င်းဒေသရှိ သစ်များအား တတ်နိုင်သမျှ ရွာအနီးသို့
ဖြစ်စေ၊ လူနေသော တဲများအနီးသို့ဖြစ်စေ၊ စုဆောင်း ထားရှိရမည်။
အဖွဲ့ဆင်ဖြင့် မစုဆောင်းနိုင်ခဲ့သော် ကျွဲ (သို့မဟုတ်) လှည်းငှား၍
စုဆောင်းယူရမည်။ ဤကဲ့သို့ စုဆောင်းပြီးနောက် နီးစပ်ရာ ကျေးရွာ
သူကြီး၊ ကျေးရွာ လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ၊ ရဲကင်းစခန်း၊
စသည်တို့၏ အကူ အညီဖြင့် အဆိုပါ သစ်များအား အခကြေးငွေ
(သို့မဟုတ်) ပုတ်ပြတ် နှုန်းထားဖြင့် သဘောတူ စောင့်ရှောက်စေရန်
စီစဉ်ရမည်။ စုဆောင်းရန်နှင့် စောင့်ရှောက်ရန် လိုအပ်သောနှုန်းထား
များကို နယ် တာဝန်ခံသည် စောနိုင်သမျှ စောစွာ ပဏာမ-ရေကျန်
အမြန်ကောက်ယူ၍ မန်နေဂျာ (သစ်ထုတ်ရေး) ထံ တောင်းခံရမည်။
မြစ်အတွင်း ရေကျန် စုဆောင်း ထိန်းသိမ်းရေးကိုလည်း ဖေါင်ဖွဲ့ရေး

၂၅၇
လေထေး
၂၅၇၂၅၈

အမှုထမ်းနှင့် နယ်တာဝန်ခံများသည် အထက်ပါ နည်းလမ်း အတိုင်း အလားတူ ဆောင်ရွက်ရမည်။ စောင့်ရှောက်ရန် တာဝန်မယူနိုင်သည့် နေရာတွင် စုဆောင်းထားရှိခြင်း မပြုရ။ သူခိုးလက်အပ်ရာကျမည်ကို အထူး သတိချုပ်ရမည်ဖြစ်ပေသည်။

ရေကျန် သစ် ၁၃၃။ ရေမျော သစ်များနှင့် ရေကျန် သစ်များ ခိုးယူပျောက် များနှင့်ရေ ဆုံးကြောင်းသိရသည်နှင့် တပြိုင်နက် ဆိုင်ရာ တာဝန်ကျအမှုထမ်းသည် မျောသစ်၊ နီးစပ်ရာ တပ်ဖွဲ့၊ ကင်းစခန်း၊ လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီ၊ များခိုး ယူ ကျေးရွာသူကြီး၊ ရွာခေါင်း- စသည်တို့အား တိုင်ကြား အကူ အညီ ခြင်း အတွက် ယူ၍ ပျောက်ဆုံးသော သစ်များ ပြန်လည်ရရှိရေး အတွက် နည်းလမ်း အရေးယူ ဆောင်ရွက်ကြီးစား ဆောင်ရွက်ပြီးလျှင် ဆိုင်ရာ နယ် တာဝန်ခံသို့ မိမိ၏ ဆောင်ရွက် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့် ကြီးပမ်းမှုများအား ဖော်ပြအစီရင် ရန်။
ခံရမည်။ ဆိုင်ရာ နယ်တာဝန်ခံကလည်း မန်နေဂျာ (သစ်ထုတ်ရေး/ ဖေါင်ဖွဲ့ရေး) ထံ မဆိုင်းမတံ ဆက်လက်၍ ထပ်ဆင့် အစီရင်ခံပြီး ကိုယ်တိုင်လည်း အရေးယူသင့်သည်ကို ဆက်လက်အရေးယူဆောင်ရွက် ချမည်။ ခိုးယူပျောက်ဆုံးသော သစ်များ ပြန်လည်ရရှိသော အချိန်တွင် မန်နေဂျာ (သစ်ထုတ်ရေး/ ဖေါင်ဖွဲ့ရေး) ထံ အစီရင်ခံ၍ မန်နေဂျာ (သစ်ထုတ်ရေး/ ဖေါင်ဖွဲ့ရေး) သည် ပျောက်ဆုံးသော သစ်များအတွက် တည်ဆဲစည်းမျဉ်း- ဥပဒေ-စည်းကမ်းများအတိုင်း စာရင်းမှပယ်ဖျက်ရန် ဆက်လက် ဆောင်ရွက်လိမ့်မည် ဖြစ်သည်။

နယ် အတင်း ၁၃၄။ ဒါရိုက်ဘာ (သစ်ထုတ်ရေး) ၏ အထူး ခွင့်ပြုချက် အရ ရောင်းချ ရောင်းချသော သစ်များသည် ငတ်ရင်း၊ ဆဲလမ်း၊ တိုင်းဆိပ်/ အုပ်ဆိပ် သော့ သစ် မည်သည့် နေရာတွင်ပင် ရောင်းချသည် ဖြစ်စေ၊ ချောင်းချသည်နှင့် များအားစာ တပြိုင်နက် ပစ် (စ) နှင့် ပစ် (ဆ) တိုက် ထုတ်သစ် အဖြစ်ရင်း၊ ရင်း ပြုခြင်း။ ထွက်သစ် အဖြစ်ရင်း၊ စာရင်းပြုရမည်။

သစ်လုံးများ ၁၃၅။ တိုင်းဆိပ်၊ အမိဆိပ် ရောက် သစ်များကို တိုင်း/ သိမ်း၊ ကြယ်အတန်း လက်ခံရာတွင် ကြယ်အတန်း အစား ခွဲခြား သစ်မတီရမည်။ ကြယ် အစား ခွဲခြား အတန်းအစား ခွဲခြားရာတွင် သစ်တောဥာနခ-ဘောဂဗေဒဝန်ဟောင်း ရာတွင် လက် (မစတာဂ်ဆင့်) ပြုစုထားရှိသော သစ်အတန်းအစားခွဲခြား စည်းကမ်း နာရန်။ စာအုပ် (Classification of Teak Logs) ကို လိုက် နာရမည်။ သို့သော် ယာမန်အားဖြင့် အောက်ပါ အကျဉ်းချုပ် ဖော်ပြသော အချက်များသည် အဓိက ဖြစ်သည်။

ကြယ်(၅)ပွင့်
သစ်
(အေဝိုင်သစ်)။

(က) ကြယ်(၅)ပွင့်- (အေဝိုင်)အတန်းအစားသစ်သည် အနည်းဆုံး အလျား (၁၅)ပေ။ သို့သော် (၁၈) ပေအောက် ဖြစ်ပါက သစ်များတွင် ပါးပျဉ်းများ ဘောင်များ မပါစေရ။ ထို့အပြင် သစ်ထိပ် များတွင် လွှဲကြောင်းများ ညီညာစွာ ဖြတ်တောက်ထားခြင်းရှိရမည်။ လုံးပတ် (၆) ပေရှိ၍ အပြစ်အနာ စုစုပေါင်း တတန်လျှင် ၅။ (သစ်ပယ် ချနည်း စာအုပ်အရ အပြစ်(၂:၅) ကုဗပေထက် မကျော်စေရ။ အကောက်(၁၀)ပေတွင် (၂) လက်မထက် မပိုဘဲ အလိမ်(၂၅) ဝီဂရီထက် မများစေရ။ ကုဗပေ (၅၀) တွင် ပိုးပေါက် (၁) ပေါက်ထက် မပိုဘဲ အချင်း (၃) လက်မ ထက် မပိုသော ဘု- အမျက်ကလေး (၃) ခု။ သို့သော် စုစုပေါင်း အချင်း (၆) လက်မထက် မပိုစေရ။ ပုံသဏ္ဍာန် အားဖြင့် ဝိုင်းလုံးစွာ ရှိရမည်။

ကြယ်(၄)ပွင့်
သစ်။

(ခ) ကြယ်လေးပွင့် အတန်းအစားသစ်မှာ အနည်းဆုံးအလျား (၁၅) ပေနှင့် လုံးပတ် (၅) ပေဖြစ်၍ ကုဗပေ (၃၀) ရှိရမည်။ (သို့သော် လုံးပတ်(၅)ပေ (၅)လက်မအောက် သစ်များမှာ အေဝိုင်သစ်ကဲ့သို့ ချောမွေ့ မှသာ ကြယ်လေး ပွင့်ပေးရမည်။) အပြစ်အနာအဆာ စုစုပေါင်း တတန်လျှင် (၁) ထက်၎င်း အလိမ် (၂၅) ဝီဂရီမှ (၅) ဝီဂရီအတွင်း ထက်၎င်း၊ အကောက်မှာ သစ် အလျား (၁၀) ပေတွင် (၂) လက်မထက်၎င်း မပိုစေရ။ ကုဗပေ (၅၀) တွင် ပိုးပေါက် (၂) ပေါက်ထက် မများဘဲ လုံးပတ်(၅)ပေ (၆)လက်မ မှ (၅-ပေ၊ ၁၁-လက်မ) တွင် ဘုတက် (၅) ခုထက်မပိုစေရ။ ၎င်းဘုတက်သည် သစ်လုံး အလယ်တွင် ရှိပါက လုံးပတ်အလိုက် သတ်မှတ်ထားသည့်ရေတွက်ချက် တဝက်ထက် မပိုစေရ။ ပုံသဏ္ဍာန် အားဖြင့် အတော် အတန် ဝိုင်းလုံးစွာ ရှိရမည်။

ကြယ်(၃)ပွင့်
သစ်။

(ဂ) ကြယ်(၃)ပွင့် အတန်းအစားသစ်မှာ အနည်းဆုံးအလျား (၁၂)ပေ၊ လုံးပတ် (၅)ပေနှင့် ကုဗပေ (၃၀) ရှိရမည်။ အပြစ် အနာ စုစုပေါင်း (၂) ထက် မပိုစေဘဲ (လုံးပတ် (၅)ပေ (၁၁)လက်မအောက် သစ်များမှာ အပြစ်အနာ စုစုပေါင်း (၁) သာ ရှိသင့်သည်။) အလိမ် (၅) ဝီဂရီမှ (၁၀) အတွင်းသာ ရှိရမည်။ ဖြစ်၍ လုံးပတ် (၅) ပေမှ

နိဗ္ဗိဒ္ဓိလေ
လမ်း၍ သီလေ
ယောဂီဝ ဝိကုဏ္ဍ

(၅)ပေ(၁၁)လက်မရှိသောသစ်အတွက်ဘုတက်(၁၀)ခု။
 (၆)ပေမှ(၆)ပေ (၁၁)လက်မ ရှိသော သစ်အတွက်
 ဘုတက်(၁၂)ခု။ (၇)ပေမှ (၇)ပေ (၁၁)လက်မရှိ သစ်
 အတွက် ဘုတက် (၁၄)ခု။ နှင့် (၈)ပေ အထက် ရှိသော
 သစ်အတွက် ဘုတက်(၁၆)ခု။ ထက်မပိုစေဘဲ ၎င်းဘုတက်
 တဝက်ထက် ပို၍ သစ်လုံး အလယ်တွင် မပါရှိစေရ။

ကြယ်(၂)ပွင့်
 နှင့် တပွင့်
 သစ်များ။

(ဃ) သစ်ပယ်နည်းစာအုပ် (Jungle Rejection Formula)
 အရ မပယ်နိုင်ဘဲ ကြယ်သုံးပွင့် အတန်းအစား မဝင်သည့်
 သစ်များ အနက် အပြစ် အနာ စုစုပေါင်း (၃)ခုထက်
 မကျော်သော သစ်များကို ကြယ်(၂)ပွင့် သစ်အဖြစ်၎င်း၊
 အပြစ်အနာ (၃)ခုထက် ကျော်၍(၅)ခု အောက်ရှိသော
 သစ်များကို ကြယ်(၁)ပွင့်သစ်အဖြစ်၎င်း သတ်မှတ်ရသည်။
 လုံးပတ်(၅)ပေ၊ အလျား(၁၂)ပေ၊ ကုဗပေ(၃၀)အောက်
 သစ်အားလုံးသည် အပြစ်အနာအဆာအလိုက် ကြယ်(၂)
 ပွင့် သို့မဟုတ် ကြယ် (၁)ပွင့် သစ် များသာ ဖြစ်ရမည်
 ဟူ၍ အချုပ် မှတ်သားထားရမည်။

သစ်ထုတ်ရေး
 စခန်းနှင့်ဗိုလ်
 တဲနေရာများ
 ရွေးချယ်ခြင်း
 နှင့်ဆောက်
 လုပ်ခြင်း။

၁၃၆။ သစ်ထုတ် လုပ်ငန်း လုပ်ကိုင်ရာတွင် ဝန်ထမ်းအားလုံး
 နေထိုင်တည်းခိုရန် အတွက် အမှုထမ်း အလုပ်သမားများ စခန်းနှင့်
 ရိပ်သာနေရာများကို အောက်ဖော်ပြပါ အချက်များအတိုင်း လိုက်နာ
 ရွေးချယ်ရမည်။

- (က) ရေကောင်း - ရေသန့် ရရှိနိုင်သော ချောင်း၊ သို့မဟုတ်
 ရေတွင်းနှင့် မနီးမဝေး ဖြစ်သင့်ပြီးလျှင် ရွာ အနီး အနား
 ချောင်း ကမ်းပါးတွင် ဆောက်လုပ်ရပါက ရွာ အထက်
 ဘက်ကို ရွေးချယ်ရမည်။ သို့သော် ရွာနှင့် မနီးလွန်းစေရ။
- (ခ) ရေစီးလွယ်၊ စိမ့်လွယ်၍ ဘွက်မထနိုင်သော ကျောက်စရစ်
 ကုန်း၊ သဲကုန်းများ ဖြစ်သင့်၍ တောင်ကျရေ ဖြတ်သန်း
 စီးဆင်းသောနေရာ မဖြစ်စေရ။
- (ဂ) ချောင်း ကမ်းပါးပြို၍ အဆောက် အဦ ပါမသွားနိုင်ရန်
 ကမ်းပါးအား စစ်ဆေး၍ ရေစားတတ်သော ကမ်း ဖြစ်က
 ကမ်းနှင့် အတန် ငယ် ဧဝး သော နေရာကို ရွေးချယ်
 သင့်သည်။

- (ဃ) ကုန်းမြင့်၍ ရှုမျှော်ခင်း ကောင်းသော နေရာ၊ ချောင်းအထက်ပိုင်းသို့ ဖြစ်စေ၊ အောက်ပိုင်းသို့ဖြစ်စေ၊ မျက်နှာစာပြုသော နေရာ ဖြစ်သင့်၍ ရိပ်သာ နေရာ ဖြစ်က အိတ်ငြိမ်လွတ်လပ်သော နေရာဖြစ်သင့်သည်။
- (င) မိုးတွင်းကာလတွင် မိုးပက်သောတောင်အရပ်နှင့်အနောက်တောင် အရပ်တို့ကို၎င်း၊ ဆောင်းတွင်း ကာလတွင် လေအေးတိုက်သော မြောက်အရပ်နှင့် ညနေ- နေထိုးသော အနောက် အရပ်တို့ကို၎င်း တတ်နိုင်သမျှ မျက်နှာစာပြုလုပ်ရန် ရှောင်ရှားရမည်။ နံနက် နေပူစာ ရသော အရှေ့၊ အရှေ့ တောင် နှင့် အရှေ့ မြောက် အရပ်များ ကိုသာ မျက်နှာစာပြုလုပ်သင့်သည်။
- (စ) စခန်းမြေ-အသင့်အတင့်ညီ၍ အရိပ်အနည်းငယ်ရရန်လည်း လိုအပ်သည်။ သို့သော်- သစ်ပင်ကြီးများ အောက်တည့်တည့်တွင် အဆောက် အဦ ဆောက်လုပ်ပါက အန္တရာယ် ဖြစ်နိုင်ပြီးလျှင် အမိုးများ အမြဲ စိုထိုင်း နေမည် ကိုလည်း တွက်ဆရမည်။ ပင်သေ-ပင်ခြောက်ကြီးများနှင့် လွတ်ကင်းရန် အထူးသတိပြုရမည်။

မိုးကာတဲနေ
ရာရွေးချယ်
တဲထိုးခြင်း။

၁၃၇။ ဆောင်းဥတုအတွင်း- ယာယီ-မိုးကာတဲထိုးရန် စခန်းများ ရွေးချယ်၍ တဲထိုးသော အခါ အောက်ပါ အချက်များကို လိုက်နာရမည်။

- (က) မမျှော်လင့်ဘဲ မိုးရွာ၍ တောင်ကျရေ ဆင်း လာလျှင် လှတ်နိုင်သော ကုန်းမြင့်နေရာ ဖြစ်သင့်သည်။
- (ခ) ရှုမျှော်ခင်း ကောင်း၍ အပိုစ် (၁၃၆) တွင် ဖော်ပြသော နေရာမျိုးသာ ဖြစ်သင့်သည်။
- (ဂ) အမှုထမ်း အလုပ်သမားများ စခန်း၏ ချောင်းအထက်ပိုင်း တွင်သာ- ယာယီမိုးကာတဲ နေရာ ရွေးချယ်ရမည်။
- (င) မိုးကာကြီးများကို သစ်ပင်နှင့် ချုံနွယ် ထို့တွင် မချည်ရ။ (ပုရွက်ဆိပ်၊ ခါချဉ် စသည့် ပိုးမွှားများ မိုးကာကြီး မှ တဆင့် တဲတွင်းသို့ ဝင်လာလိမ့်မည်ကို သတိ ချပ်ရမည်)။

(င) မိုးကာလ၏ ပတ်ဝန်းကျင်- တောနှင့်ချုံ့များကိုပေ (၂၀) ခန့်အထိ ရှင်းလင်း၍ မီးလှန်ထားရမည်။

အလုပ်သမား ၁၃၈။ အဖွဲ့အလုပ်သမား၊ဆင်သမား၊အမှုထမ်းများအား အလုပ်
အမှုထမ်းများ တွင် ထိခိုက် ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ မဖြစ်စေရန် လိုအပ်
ထိခိုက်ဒဏ်ရာ သော လုံခြုံရေး စည်းကမ်းများကို မန်နေဂျာ (သစ်ထုတ်ရေး/
ရခြင်းနှင့် ဖေါင်ဖွဲ့ရေး)၏အတည်ပြုချက်အရ နယ်တာဝန်ခံများက နှစ်စဉ်ထုတ်
သေဆုံးခြင်း ပြန်လျက် အလုပ်သမား/ဆင်သမား၊ အမှုထမ်းများအား ရှင်းလင်း
ဟောပြော၍ မှတ်သား ထားစေရမည်။ အကယ်၍ ထုတ်ပြန် ထား
သော စည်းကမ်းများကို လိုက်နာလျက်ဖြစ်စေ၊ မလိုက်နာသဖြင့်ဖြစ်
စေ၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊သေဆုံးခြင်းများရှိပါက (နောက်ဆက်တွဲ
(၅)ပါပုံစံအရ၊ စုံလင်စွာဖော်ပြ၍ အလျင်အမြန် မန်နေဂျာ (သစ်
ထုတ်ရေး/ဖေါင်ဖွဲ့ရေး)ထံ အစီရင်ခံခြင်း၊ နီးစပ်ရာရဲဋ္ဌာနအား တိုင်
ကြားခြင်းများပြုလုပ်ရမည်။ မန်နေဂျာ (သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး)
က အမှုတွဲအသေးစိတ်ကို လေ့လာ၍ ဋ္ဌာနဆိုင်ရာ ညွှန်ကြားလွှာ
အမှတ် (၁၁၁)အရ သက်ဆိုင်ရာ အလုပ်သမားလျော်ကြေးမင်းကြီး
နှင့် ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

အခန်း ၁၂။

အဖွဲ့ပိုင် ပစ္စည်းများ ထုတ်ပေးခြင်းနှင့် ထိန်းသိမ်းခြင်း။

အဖွဲ့မှထုတ်ပေး ၁၃၉။ အဖွဲ့မှ အရာထမ်း/ အမှုထမ်းများ ဝတ္တရား ဆောင်
ထားသော ရွက်ရာတွင် အသုံးပြုရန်လိုအပ်သော လုပ်ငန်းဆိုင်ရာပစ္စည်းကိရိယာ
ပစ္စည်း များကို အခမဲ့ထုတ်ပေးထားရှိ၍ ဆင်ပိုင်းများအတွက် လိုအပ်သော
ကိရိယာ အလားတူ ပစ္စည်းကိရိယာနှင့် တန်ဆာပလာများကို ဆင်ဆရာဝန်၊
တန်ဆာ ဆင်အုပ်၊ဆင်ခေါင်းနှင့် ဆင်ဦးစီးများသို့ ထုတ်ပေးထားရှိရာ ထိုသို့
ပထာများ ထုတ်ပေးထားသော အဖွဲ့ပိုင်ပစ္စည်း-ကိရိယာ တန်ဆာပလာ များကို
သုံးစွဲခြင်း ထုတ်ပေးခြင်းခံရသော အမှုထမ်းနှင့်အလုပ်သမားများသည်စံနှစ်တကျ
ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ကိုင်တွယ် သုံးစွဲရန်တာဝန်
ရှိသည်။

ထုတ်ပေး ၁၄၀။ နယ်တာဝန်ခံများသည် မိမိနယ်အတွင်းရှိ အမှုထမ်းနှင့်
ထားသော ဆင်သမားများအားထုတ်ပေးထားသော ပစ္စည်း-ကိရိယာ၊ တန်ဆာ
အဖွဲ့ပိုင်ပစ္စည်း ပလာများ၏ စာရင်းကိုသတ်မှတ်ထားသော ငွေစာရင်းပုံစံ-၁၃(င)
များစာရင်း သို့မဟုတ်-ပုံစံ-၁၃(စ)ဖြင့်၎င်း၊ ဆင်အလိုက် ဆင်ဦးစီးများသို့ထုတ်
ထားရှိခြင်း။ ပေးသော ဆင်ကိရိယာများအတွက် ဆင်စာအုပ် ပုံစံ(ည)တွင်၎င်း၊
 ထုတ်ပေးသော ရက်စွဲ၊ပစ္စည်းထုတ်ပြေစာအမှတ်များပါ ဖော်ပြရေး
 သွင်းထားရှိရမည့်အပြင် နယ်စာရင်းချုပ် တခုကိုလည်း ပြုစု လက်ခံ
 ထားရှိရမည်။

ပစ္စည်း-တန် ၁၄၁။ နယ်တာဝန်ခံများသည် မိမိ နယ် ရှိ အမှုထမ်းနှင့် ဆင်
ဆာပလာ သမားများအား ထုတ်ပေးထားသော ပစ္စည်း-ကိရိယာတန်ဆာပလာ
များကို အ များကိုအနည်းဆုံးတနှစ်လျှင်(၂)ကြိမ်၊စံနစ်တကျ-ကောင်းမွန်စွာကိုင်
နည်းဆုံး- တွယ်သုံးစွဲခြင်းရှိ/မရှိ၊ ထိန်းသိမ်းထားခြင်းရှိ/မရှိ၊အသစ်လဲလှယ်ထုတ်
တနှစ် ပေးရန် လို/မလို စသည်တို့ကို စစ်ဆေးရမည်။
(၂)ကြိမ်
စစ်ဆေးရမည်

ဟောင်းနွမ်း ၁၄၂။ အထက်ပါအတိုင်း စစ်ဆေးပြီးသော် ပစ္စည်းသက်တမ်း
သောပစ္စည်း နှင့် ဓမ္မတာအရ-ပျက်စီးဟောင်းနွမ်းသော ပစ္စည်း-ကိရိယာ-တန်ဆာ
ကိရိယာများ ပလာများကို အသစ် လဲလှယ်ထုတ်ပေးနိုင်စေရန် နယ်တာဝန်ခံသည်
လဲလှယ်ထုတ် အမှုထမ်းဆင်သမား၊ ဆင်၏အမည်၊ လဲလှယ် ထုတ်ပေးရန် လိုသော
ပေးခြင်း။ ပစ္စည်း-ကိရိယာတန်ဆာပလာနှင့် ၎င်းတို့အား နောက်ဆုံးထုတ်ပေးခဲ့
 သော ရက်စွဲများပါ ဖော်ပြလျက် (အမှန်ပစ္စည်းသက်တမ်း၊ဓမ္မတာ
 အရ ပျက်စီးဟောင်းနွမ်းခြင်းဟုတ်/မဟုတ်၊ ကိုင်ဆောင်သူ၏ အပြစ်
 ရှိ/မရှိဖော်ပြလျက်) မန်နေဂျာ- (သစ်ထုတ်ရေး/ဖော်ပြရေး)ထံသို့
 တင်ပြတောင်းခံရမည်။ ပစ္စည်း သက်တမ်းနှင့် ဓမ္မတာအရ မဟုတ်ဘဲ
 ကိုင်တွယ်သုံးစွဲသူ၏ ပေါ့လျော့မှုများကြောင့် ပျောက်ဆုံး/ပျက်စီးမှု
 များ ဖြစ်ခဲ့သော် ဝန်ထမ်းအားလုံးအတွက် လိုအပ်က ဒါဏ်ရိုက်ခြင်း၊
 ပစ္စည်းတန်ဖိုးလျော်စေခြင်းအပြင် အရေးယူရန် မှတ်တမ်းတင် သတိ
 ပေးခြင်းများပြုလုပ်ရန် တပါတည်း မှတ်ချက်ပေးရမည်။ (အကယ်၍
 မိမိမတတ်နိုင်သော ကိစ္စများ-သောင်းကျန်းသူများက တိုက်ရိုက်-လုယူ
 ဖျက်ဆီးခံရခြင်းများ ဖြစ်ပါက ဖြစ်ပျက်ပုံ အသေးစိတ်ကို ဖော်ပြရ
 မည်ဖြစ်သည်)

အစားထိုး ၁၄၃။ လိုအပ်၍ အစားထိုးလဲလှယ်ပေးရသောပစ္စည်း-ကိရိယာ
လဲလှယ်ပေး တန်ဆာပလာဟောင်းများကို နယ်တွင် ဂိုဒေါင်ရှိပါက ဂိုဒေါင်တွင်
သောပစ္စည်း သိမ်းဆည်းထားရှိ၍ မန်နေဂျာ (သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး) ထံသို့
ကိရိယာ အသေးစိတ်အစီရင်ခံစာတင်ပြရမည်။
တန်ဆာပလာ
များ။

နယ်ဂိုဒေါင် ၁၄၄။ နယ်တွင် ပစ္စည်းသိုလှောင်သော ဂိုဒေါင် များရှိပါက
ထိန်းသိမ်းရန် ၎င်းဂိုဒေါင်၏ ပမာဏအလိုက် ချောင်းအုပ်၊ သို့မဟုတ် လုပ်သက်ရင့်
အမှုထမ်း။ ချောင်းခေါင်းတယောက်အား ၎င်းဂိုဒေါင်တာဝန်ခံ-အမှုထမ်းအဖြစ်
ထိန်းသိမ်း- စောင့်ရှောက်- ပစ္စည်းထုတ်ပေးရန် တာဝန်ပေးသတ်မှတ်
ထားရှိရမည်။

ဂိုဒေါင်တာ ၁၄၅။ နယ်တွင်ပစ္စည်းသိုလှောင်ထားရှိသော နယ်ဂိုဒေါင် တာ
ဝန်ခံအမှု ဝန်ခံအမှုထမ်းသည် ၎င်းဂိုဒေါင်ရှိ ပစ္စည်းများ- မပျက်စီး- မပျောက်
ထမ်း၏ ယေ ပျက်စေရန် စံနစ်တကျ ထိန်းသိမ်းခြင်း၊ နယ်တာဝန်ခံ၏ အမိန့်အရ
ဘုယျဝတ္တရား ပစ္စည်းကိရိယာ၊တန်ဆာပလာနှင့် စားရိက္ခာ အသုံးအဆောင် များကို
နှင့်တာဝန်။ မှန်ကန်စွာထုတ်ပေးခြင်း၊ကုန်ထုတ်ပြေစာ(ငွေစာရင်းပုံစံ- ၁၁နှင့်၁၂)
ပြုစုလက်မှတ်ရေးထိုးစေခြင်း၊ကုန်ပစ္စည်း-အရ- အထုတ်များ မှတ်သား
၍ ပုံစံ(၇)တွင် စာရင်းရေးသွင်းခြင်းများ ပြုလုပ်ရန်တာဝန်ရှိသည်။

ပစ္စည်းဂိုဒေါင် ၁၄၆။ နယ်တာဝန်ခံသည် မိမိ နယ်အကင်းရှိ ပစ္စည်း- ဂိုဒေါင်
နှင့် ပတ်သက် အား အနည်းဆုံး(၃)လလျှင်တကြိမ်၊ စာရင်းနှင့် ပစ္စည်းလက်ကျန်
၍၊ နယ်တာ ကိုက်ညီခြင်းရှိ/မရှိ၊ ပစ္စည်းများစံနစ်တကျ ထိန်းသိမ်း-သိုလှောင်သား
ဝန်ခံ၏ ရှိခြင်းရှိ/မရှိ၊ တို့ကို စစ်ဆေး၍ မန်နေဂျာ (သစ်ထုတ်ရေး/ ဖေါင်ဖွဲ့
ဝတ္တရား။ ရေး)ထံ မိမိစစ်ဆေးသော နေ့စွဲနှင့်တကွ ဖော်ပြ၍ အစီရင်ခံရမည်။
လစဉ်ပြုလုပ်ရသော ပစ္စည်းစာရင်းချုပ် (ငွေစာရင်းပုံစံ-၉)နှင့် မနုစဉ်
ပြောင်းလဲ-စာရင်း(ငွေစာရင်းပုံစံ-၂၁)အား နယ်တာဝန်ခံကသာလျှင်
ဆောင်ရွက်ရမည်။

အတိုင်းအထွာ ၁၄၇။ ပစ္စည်းဂိုဒေါင်ရှိ ပစ္စည်းများ အနက် အမျိုး အစားပစ်
မတူသော တူသော်လည်း အတိုင်း အထွာ ပမာဏ-မတူသော ပစ္စည်းများကို
ပစ္စည်းမျိုးတူ သီးခြားထားရှိ၍ စာရင်းတွင်လည်း သီးခြား ရေးသွင်းဖော်ပြရမည်။
များ။

တန်ဘိုးမတူ ၁၄၈။ အမျိုး အစားနှင့် အတိုင်း အထွာ တူညီ၍ အဘိုးနှုန်း
သောပစ္စည်း မတူသော ပစ္စည်းများကိုမူ စာရင်း သီးခြား ထားရှိပြသရန် မလိုဘဲ
များ။ ဈေးနှုန်းကိုသာလျှင် ပျမ်းမျှ ဈေးနှုန်း ပြုလုပ်၍ ထုတ်ပေးရမည်။

အဖွဲ့ဝန်ထမ်း ၁၄၉။ စားကုန်- သောက်ကုန်များအား အဖွဲ့ အလုပ်သမား၊
များစားကုန် ရာထမ်း/မူထမ်းများသို့ ရောင်းချပါက မူလတန်ဘိုး အတိုင်း ရောင်း
သောက်ကုန် ချရမည်။

ထုတ်ပေး
ရောင်းချသော
အခါမူလတန်
ဘိုးအတိုင်း
ရောင်းချရ
မည်။

အဖွဲ့ပိုင်ပစ္စည်း ၁၅၀။ အဖွဲ့ပိုင် ပစ္စည်းများ ပျက်စီး၊ ပျောက်ရှာ ဆုံးရှုံးခြင်း
များပျက်စီး၊ များအတွက် ဂိုဒေါင် တာဝန်ခံ အမှုထမ်းသည် သက်ဆိုင်ရာ နယ်
ပျောက်ရှာဆုံး တာဝန်ခံမှ တဆင့် မန်နေဂျာ (သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး) သို့အကျိုး
ရှုံးခြင်း။ အကြောင်းစုံလင်စွာ ဖော်ပြချက်ခြင်းအစီရင်ခံရမည့်အပြင်ရန် သူနှင့်
မသမာသူများ ဖျက်ဆီး လုယူခြင်း ဖြစ်ပါက နီးစပ်ရာ ကျေးရွာ
(လအက)၊ သူကြီးနှင့် ရဲကင်းစခန်း၊ ရဲဋ္ဌာနာများသို့ အလျင် အမြန်
တိုင်ကြားရမည်။ ဆိုင်ရာ နယ်တာဝန်ခံများကလည်း စုံစမ်း-စစ်ဆေး၍
ဂိုဒေါင်တာဝန်ခံ အမှုထမ်း၏ ပေါ့လျော့မှုကြောင့် ပျောက်ရှာ-ပျက်စီး
ဆုံးရှုံးခြင်း ဟုတ် / မဟုတ်၊ မိမိ ကိုယ်တိုင် မည်ကဲ့သို့ အရေးယူ
ဆောင်ရွက်သည်၊ မည်သို့ ဆက်လက်အရေးယူ ဆောင်ရွက်သင့်သည်
စသည့် အချက်အလက်များပါ ဖော်ပြလျက် မန်နေဂျာ (သစ်ထုတ်
ရေး/ဖေါင်ဖွဲ့ရေး) ထံ ထပ်ဆင့် တင်ပြရမည်။

စာရင်းကိုင် ၁၅၁။ နယ်တာဝန်ခံများသည် ပစ္စည်း- ဂိုဒေါင်ထိန်းသိမ်းခြင်း၊
ချုပ်၏ ညွှန် ထုတ်ပေးခြင်း၊ စာရင်းထားရှိ-ပေးပို့ခြင်းနှင့် ပတ်သက်၍၊ စာရင်းကိုင်
ကြားချက်- ချုပ်ရုံးမှ ဖြန့်ဝေပြီး ဖြစ်သည့် “နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့-စာရင်း
စာအုပ်ပါအ ထားသို့နည်း နှင့် ညွှန်ကြားချက်များ” စာအုပ်ပါ စည်းကမ်း-ညွှန်
တိုင်းလိုက်နာ ကြားချက် များနှင့် အခါအား လျော်စွာ ထုတ်ပြန်သော သီးခြား
ရမည်။ ညွှန်ကြားချက်များအတိုင်း လိုက်နာ ကျင့်သုံးသွားရမည်။

သစ် မာ ထုတ် ယူ ရာ တွင် လိုက် နာ ရန် အ ချက် များ

သစ်အမျိုးအစားနှင့်အုပ်စုများ ၁၅၂။ သစ်မာများကို သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတိုးတက်ရေးအဖွဲ့တို့ ညှိနှိုင်းလျက် သာမန်အားဖြင့် မယူမနေ အမျိုးအစားနှင့် ယူလိုမှ ခွဲခြားခြင်း ယူနိုင်သော အမျိုးအစား ဟူ၍ (၂)မျိုး သတ်မှတ်ထားရှိ သည်။ များ (၂)မျိုးအနက်မှ အောက်ပါအတိုင်း အသေးစိတ်အုပ်စု (၅)မျိုး ခွဲခြားသတ်မှတ်ထားရှိသည်။

အုပ်စု အမှတ်စဉ်	သစ်အမျိုးအစားနှင့် ၎င်း အလိုက် အမှတ်စဉ်
	<p style="text-align: center;">“မယူမနေ သစ်အမျိုးအစား”</p> <p>၁ (၁) ပျဉ်းကတိုး၊ (၂) ပိတောက်၊ (၃) သက်န်း(သက်န်းနက်)၊ (၄) သစ်ယာ၊ (၅) အင်ကြင်း၊ (၆) တမလန်း၊</p> <p>၂ (၁) ကညင်၊ (၂) ကရဝေး၊ (၃) သစ်ခါး(ကရစ်)၊ (၄) ကုက္ကို၊ (၅) ကျန၊ (၆) စကားဝါ(စကား)၊ (၇) စစ်၊ (၈) တောင်တမာ၊ (၉) ထင်ရှူး၊ (၁၀) နော၊ (၁၁) ပင်လယ်ကနစို(ကနစို)၊ (၁၂) ဘင်၊ (၁၃) မန်ကျည်းပွေး၊ (၁၄) မှန်သင်း၊ (၁၅) ယင်းမာ၊ (၁၆) ရေမနေ၊ (၁၇) ယင်းတိုက်၊ (၁၈) သဒီ၊ (၁၉) သင်းဝင်၊ (၂၀) သစ်ကတိုး၊ (၂၁) သစ်ခရာ၊ (၂၂) သစ်စေး၊ (၂၃) သစ်မန်းကျည်း၊ (၂၄) သစ်ရှိ၊ (၂၅) အနန်း၊ (၂၆) အင်၊</p> <p>၃ (၁) ကညောင်၊ (၂) ကံ့ကော်၊ (၃) ကောင်းမူ၊ (၄) ကြေးလံ၊ (၅) စန္ဒဝါ၊ (၆) ညံ၊ (၇) တလှိုင်းခေါင်း၊ (၈) တောသရက်၊ (၉) တောင်ပိန္နဲ၊ (၁၀) တောင်သရက်၊ (၁၁) ထောက်ကြံ့၊ (၁၂) ပိန္နဲဖို၊ (၁၃) ပျဉ်းမ၊ (၁၄) ဖန်ခါး၊ (၁၅) မဏိဩ၊ (၁၆) ရင်ခတ်၊ (၁၇) ရုံး၊ (၁၈) သပြေ၊ (၁၉) သရဖီ၊ (၂၀) သင်္ဂဒူ၊ (၂၁) သစ်ချ၊ (၂၂) သစ်အယ်၊ (၂၃) အောက်ချင်းဖာနီ၊</p> <p style="text-align: center;">ယူလိုမှ ယူနိုင်သော အမျိုးအစား</p> <p>၄ (၁) ကုတ်ဟဲ၊ (၂) ချဉ်ယုတ်၊ (၃) ငွေ၊ (၄) စက်ကတုံး၊ (၅) စောပြာ၊ (၆) ဒီးဒူး၊ (၇) နဘဲ၊ (၈) ဘိုင်၊ (၉) မအူလက်တန်ရှည်၊ (၁၀) မျောက်ငို၊ (၁၁) လက်ခတ်၊ (၁၂) လက်ပံ၊ (၁၃) လေးလွန်း၊ (၁၄) ဝက်ရှော်၊ (၁၅) သစ်တို၊ (၁၆) အိုးထိန်း၊ (၁၇) အခြားသစ်ပွဲမျိုးများ၊</p> <p>၅ (၁) ကျွန်းဖို၊ (၂) ခူသန်၊ (၃) ဖျောက်ဆိပ်၊ (၄) မျောက်ချော၊ (၅) မျောက်လုပ်၊ (၆) လမာ၊ (၇) လယ်စ၊ (၈) တရော်၊ (၉) သစ်ဖြူ၊ (၁၀) အုံတုံ၊ (၁၁) အခြားသစ်မာမျိုးများ။</p>

ထုတ်ယူရန် ၁၅၃။ မယူမနေရ အမျိုးအစား- အပင်များအား ရောင်းထန်း သစ်နှင့်မထုတ် ဝင်သစ်မရနိုင်သော အပင်နှင့် ထုတ်ယူရန် မဖြစ်နိုင်အောင် ထုတ်ယူမှု တဲချန်ထားခဲ့ အထူးခက်ခဲသော အပင်တို့မှအပ ကျန်အပင် အားလုံးကိုအဖွဲ့မှ ထုတ် ရန်သစ်အမျိုး ယူရမည်ဖြစ်၍ မယူမနေရ အမျိုးအစားမှ အပ ယူလိုမှ ယူနိုင်သော အစားများ။ အပင်များကိုမူ ဒေသ အလိုက် သုံးစွဲသော အမျိုး အစားနှင့် အဖွဲ့မှ ထုတ်ယူရန် သီးခြားညွှန်ကြားထားသော သစ်မျိုးများကိုသာရွေးချယ် ထုတ်ယူရမည်" အထူး သဖြင့် အောက်ပါ သစ်မျိုးများကို လုံးဝ ထုတ်ယူခြင်း မပြုရ။

- | | |
|-----------------------|-----------------|
| (၁) သခွပ်ဖို/သံတေ | (၈) ဇောင်းပလေး |
| (၂) သံပေ | (၉) ဖျောက်ဆိပ် |
| (၃) သံသတ် | (၁၀) ထုံးပေါက် |
| (၄) ချေး | (၁၁) တယ် |
| (၅) မိုး(ထားဝယ်) | (၁၂) သစ်ဆန္ဒင်း |
| (၆) ဇင်းစွယ် (ထားဝယ်) | (၁၃) လိန် |
| (၇) ချင်ယုတ် | (၁၄) ဇင်ပြွန်း |

ခုတ်လှဲရာတွင် လိုက်နာရန် အချက်များ။ ၁၅၄။ သစ်တောဌာနခွဲမှ တံဆိပ် ရိုက်ပေးပြီး၍ အဖွဲ့မှ ထုတ်ယူ ရန် သတ်မှတ်ထားသော သစ်မာ အမျိုး အစားများကိုသာ အဓိက ထား၍ ခုတ်လှဲထုတ်ယူရမည်ဖြစ်၍ခုတ်လှဲရာ၌ ကျွန်းသစ်ခုတ်လှဲရာတွင် လိုက်နာရမည့် စည်းကမ်း အတိုင်း လိုက်နာ ခုတ်လှဲရမည် ဖြစ်သည်။ သို့သော် ငုတ်အမြင့် သတ်မှတ်ချက်မှာ မြေပြင်မှ (၁၅) ပေထက် မမြင့်စေရ ဟူ၍ သတ်မှတ်သည်။ (သစ်ပင်အောက်ပိုင်း သုံးမရအောင် ပျက်စီးနေသော အပင်များ အတွက် ငုတ်အမြင့် (၁၅) ပေ အထက်မှ ခုတ်လှဲရန် လိုအပ်ခဲ့သော် သက်ဆိုင်ရာအဖွဲ့ အမှုထမ်းမှ တံဆိပ်ရိုက်၍ ငုတ်မြင့် လှဲခွင့်ပြုရမည်။ သစ်ခုတ်သမား သဘောအတိုင်း ငုတ်မြင့် လှဲခွင့်မပြုရ။

သစ်မာဖြတ် ပိုင်းပေးရာ တွင်လိုက်နာ ရန်အချက် များ။ ၁၅၅။ ယေဘုယျအားဖြင့် မယူမနေရ သစ်မာ အမျိုး အစား များ ၏ ရောင်းတန်းဝင် သစ်လုံး အတိုင်း အထွာမှာ အနည်းဆုံး အလျား ၁၂-ပေ၊ အနည်းဆုံးလုံးပတ် ၄-ပေ၊ ၆ လက်မနှင့် အနည်း ဆုံး ကုမပေ(၁၅)ဖြစ်သည်။ သစ်တော ဌာနခွဲ တိုင်း-အလိုက် သတ် မှတ်ချက်များရှိရာ ၎င်း သတ်မှတ်ချက်များ အတိုင်း အနည်းဆုံး ရှိရ

မည့် အတိုင်း အထွာများ အရ သစ်မာ များကိုသာ ထုတ်ယူရမည်။ သို့သော် အောက်ပါ အပြစ် အနာ အဆာများ ရှိသော သစ်များ မပါဝင်စေရ။

- (က) ဆာပါ- ခေါ်ဘုကလေးများတွင် မျက်ကွင်းများသဘွယ် သစ်လုံးပေါ်၌ အနံ့အပြား ရှိခြင်း။
- (ခ) အူဆွေး/ခေါင်းဆွေး ပါရှိခြင်း။
- (ဂ) အူကို ဝိုက်၍ အခွေလိုက်ကွာသော အူကျွတ်သစ်။
- (ဃ) အခေါင်း- ရှိသော ကိုင်း တက် ဆွေးများနှင့် ဘုများ ပါသောသစ်။
- (င) သစ်လုံးများ ပေါ်တွင် ဘုတက်၊ ကိုင်းတက်များ၊ များစွာ ပါခြင်း။
- (စ) အသားလိမ်၊ အသားကောက်ပါခြင်း။
- (ဆ) စက်တင် ခွဲစိတ်ရာတွင် ခွဲသား(၄၀./°)ရာခိုင်နှုန်း မထွက် သောသစ်များ။

မှတ်ချက်။ အပိုဒ် (ဆ) အတွက် ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနခွဲ နှင့် မပြတ် ညှိနှိုင်း၍ အခါအားလျော်စွာ သီးခြား ညွှန် ကြားချက်ထုတ်ပြန်ပေးမည် ဖြစ်သည်။

သစ်မာ သစ် ၁၅၆။ သစ်မာ သစ်လုံးများမှ ရရှိသော သစ်ခွဲသား များမှာ လုံးများအ များသော အားဖြင့် အဆောက် အဦများ အတွက် သုံးစွဲ ရသဖြင့် တွက်ဖြတ်ပိုင်း အဆောက် အဦများ၏ ခန်းဖွင့်နှင့် ကိုက်ညီမည် ဖြစ်သော ၈-ပေါ၊ ပေးသင့် ၉-ပေါ၊ ၁၂-ပေါ၊ ၁၆-ပေါ၊ ၁၈-ပေါ၊ ၂၄-ပေါ) အသားတင် ကျန်ရန် သော အတွက်နဖါးအတွက် (၁)ပေ ဆောင်း၍ (၉-ပေါ၊ ၁၀-ပေါ၊ ၁၃-ပေါ၊ အလျား။ ၁၇-ပေါ၊ ၁၉-ပေါ၊ ၂၅-ပေါ) အလျားများအတိုင်း မှုထား၍ဖြတ်တောက် ရမည်။ (၂၅) ပေထက် ကျော်လွန်ပါက စက်ခွဲရာတွင် ခက်ခဲမည် ဖြစ်ခြင်းနှင့် သစ်တင်ကား နိုင် - မနိုင် များကို ချင့်ချိန်ပြီးမှ ထုတ်ယူ သင့်သည်။


မှတ်ချက်။ လမ်း- တန်တား- ဇလီဖါးနှင့် နိုင်ငံခြားမှ သီးခြား အမှာ စာများ ရရှိပါက ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနခွဲနှင့် ညှိနှိုင်း၍ သီးခြားညွှန်ကြားမည်ဖြစ်သည်။

ဇလီဖါးထုတ် ၁၅၇။ ပြည်တွင်း-ပြည်ပ မီးရထား ဇလီဖါး အတွက် ထုတ်ယူ
 သော အကွက် သော အကွက်များမှ သစ်မာများအတွက် မှာယူထုတ်ယူရမည့် မီးရထား
 များအတွက် ဇလီဖါး အတိုင်းအထွာပေါ် မူတည်၍ မန်နေဂျာ (သစ်ထုတ်ရေး)
 ဖြတ်ပိုင်းပေး များသည် သီးခြားညွှန်ကြားသော အလျားများ အရသာလျှင် ဖြတ်
 ရန်အလျား။ တောက်စေရမည်။

သစ်မာများ ၁၅၈။ လစ်မာများ (ဖြတ်ပိုင်းပေးရာတွင်) ဖြတ်တောက်ရာတွင်
 ဖြတ်တောက် အခန်း(၅)အပိုဒ် (၆၂)ပါ ကျွန်းသစ် ဖြတ်တောက်ရာတွင် လိုက်နာ
 ရာတွင်လိုက် ရမည့် စည်းကမ်းများ အတိုင်း ဖြတ်တောက်ရမည်။ ကျွန်းသစ်ကဲ့သို့
 နှာရမည့်စည်း နဖါး(၂)ဘက်ဖောက်ရန်မလိုဘဲ နဖါးတဘက်သာလျှင်ခိုင်ခန့် ထူထဲ
 ကမ်းများ။ စွာ ဖောက်လုပ်ထားရှိရမည် ဖြစ်ပြီး လျှင် သစ်ခွံများ(၃)မျက်နှာ
 (မြေကြီးနှင့် ထိသော အပိုင်းမှလပါး) ခွာထားရမည်။ အထူးသဖြင့်
 ခါးလည်လုံးပတ်တိုင်းမည့်နေရာကို အခွံပြောင်စင်စွာ ရှိနေစေရမည်။

ငုတ်နှင့်ဖြတ် ၁၅၉။ ဖြတ်ပိုင်းပေးရာတွင် တံဆိပ်ရိုက်ရန်နှင့် ငုတ်များ။ ဖြတ်
 တောက်ပြီး တောက်ပြီး သစ်များ၊ တံဆိပ် ရိုက်ခတ်ရန်မှာ အခန်း (၅) အပိုဒ်
 သစ်များ တံ (၅၃) ပါ ကျွန်းသစ် ငုတ်နှင့် သစ်လုံးများတွင် တံဆိပ် ရိုက်ခတ်ရန်
 ဆိပ်ရိုက်ခြင်း။ ညွှန်ကြားချက်များ အပြင် သစ်မာ အမျိုး အစားနှင့် အုပ်စု အလိုက်
 နံပါတ်စဉ်များကို (၄) တန်းရိုက်ခတ်၍ အောက်မှ သံည(၀) များ
 ခံထိုးရမည်။ အုပ်စု အမှတ်စဉ် ကို ရှေ့မှထား၍ အပိုဒ် (၁၅၂)ပါ
 အမျိုးအစား အမှတ်စဉ်များ ထိုးရမည်။ ၎င်းအောက်မှ သံည(၀) များ
 ခံထားခြင်းမှာ အခြားပင်ထောင် နံပါတ် ပြေ နံပါတ်များနှင့် မရော
 မထွေးစေဘဲ ခွဲခြား နိုင်ရန် ဖြစ် သည်။ (နမူနာ များ အောက်တွင်
 ဖော်ပြပါသည်။)

(နမူနာများ)



နမူနာ(၁)ပိတောက်- သစ်သည် သစ်မာအုပ်စု (၁) အမျိုး အစား၏ အမှတ်စဉ် (၂) ဖြစ်ခြင်းကြောင့်၊ ၁၂-ဟု အမှတ်စဉ် ရေးထိုးရသည်။

နမူနာ(၂) ရေမနေ- သစ်သည် သစ်မာအုပ်စု (၃) အမျိုး အစား၏ အမှတ်စဉ် (၈) ဖြစ်ခြင်းကြောင့်၊ ၃၈-ဟု အမှတ်စဉ်ရေးထိုးရမည်။

နမူနာ (၃) သပြေ- သစ်သည် သစ်မာအုပ်စု (၅) အမျိုးအစား၏ အမှတ်စဉ် (၁၁) ဖြစ်ခြင်းကြောင့်- ၅၁၁ ဟု အမှတ်စဉ်ရေးထိုးရသည်။

မှတ်ချက်။ သစ်မာ ပင်ထောင်မှတ်စဉ်ကပင် ၎င်းအမျိုးအစား အုပ်စု အမှတ်စဉ်များကို ပင်ထောင်တွင် ရိုက်ခတ်ပေးရန် သစ် တော ဌာနခွဲနှင့် ညှိနှိုင်းပြီး ဖြစ်သည်။

သစ်မာများ ၁၆၀။ သစ်မာ ဖြတ်ပိုင်း စာရင်း၊ စာရင်းချုပ်နှင့် တိုင်းစာရင်း စာရင်းပြုလုပ် များ ပြုလုပ်ရေးသွင်းရာတွင် ကျန်းသစ်- စာရင်းများ ရေးသွင်းသည့် ခြင်းနှင့်သစ် နည်းအတိုင်း ပုံစံ (ခ)၊ (ဂ)၊ (ဃ)၊ (စ)၊ (ဆ-၁)၊ (ဆ-၂)တို့၌ ထုတ်ပုံစံများ ရေးသွင်းရန်ဖြစ်၍ သစ်မာအုပ်စုများ အနက်အုပ်စု(၁)နှင့်အုပ်စု(၂) တွင်ရေးသွင်း အား သီးခြား တကြောင်းစီ စာရင်းချုပ် ပြုလုပ် ပြီးနောက် ကျန် ခြင်း။ အုပ်စု (၃) (၄) နှင့် (၅) အား၊ အခြားဟူ၍ စုပေါင်းပြီး သီးခြား တကြောင်း စာရင်းချုပ် ပြုလုပ် ရေးသွင်း ဖော်ပြရမည် ဖြစ်သည်။ သစ်တော ဌာနခွဲသို့ အခွန်ပေးဆောင်ရန် အတွက်မှာမူ အခြား ဟု ဖော်ပြသော အုပ်စု(၃)၊ (၄)နှင့် (၅)အား တပေါင်းတည်း ပြုလုပ် ထားရှိခြင်း မပြုဘဲ သီးခြားအုပ်စုအလိုက်သာလျှင် ပြုစုထားရှိရမည်။

နှစ်ကြာသော ၁၆၁။ သစ်မာသည် ကျန်းသစ်များကဲ့သို့ တာရှည်ခံသော သစ် သစ်မာများကို အမျိုးအစား မဟုတ်ဘဲ ခုတ်လွှဲ - ပိုင်းဖြတ်ပြီး နှစ် ကြာစွာ ထားပါက ဦးစားပေး ဆွေးမြေ့ ပျက်စီး တတ်သဖြင့် မှန်းခြေထက် ပိုမို၍ ကြိုတင် ခုတ်လွှဲ လျက်ထုတ်ယူ ထားခြင်းများ မပြုရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကားတိုက်/ ရမည်။ လှည်းတိုက် ရာသီအတွင်း မထုတ်ယူနိုင်ခဲ့သော ဘောကျန်သစ်များကို နောင်နှစ်ရာသီတွင် ဦးစားပေး၍ ရှေးဦးစွာ ထုတ်ယူခြင်း ကားတိုက်/ လှည်းတိုက်ခြင်းများ ပြုရမည်။ အဆိုပါ နှစ်ဟောင်းမှ သစ်များကို ထုတ်ယူပြီးမှသာ နှစ်အတွင်း ခုတ်လွှဲ - ပိုင်းဖြတ်ထားသော (အသစ်)

သစ်များကို ထုတ်ယူရမည်။ သစ်အဟောင်း၊ အသစ် - ခွဲခြား နိုင်ရန် အတွက် ခုနှစ်အလိုက် သတ်မှတ်ထားသော သင်္ဘောဆေး အရောင်- အမှတ် အသားများဖြင့် ခွဲခြားထားရှိရမည်။ ဆိုလိုသည်မှာ သစ်မာ သစ်သည် ခုတ်လဲပြီးက ကြာရှည်ခံသစ်မျိုး မဟုတ်သဖြင့် ယခုနှစ် ခုတ် လဲပြီးက ယခုနှစ် အတွင်းတွင်ပင် ထုတ်ယူနိုင်ရပေမည်။ လက်ဝယ် ရရှိပြီး သစ်ထုတ် အင်အားနှင့် တွက်ဆပြီးမှသာ ခုတ်လဲစေရမည် ဖြစ် ပေသည်။ တောကျန် လမ်းကျန်သစ်များ မရှိစေရန် (Controlled Felling) လုပ်ရန် အထူး သတိချပ်သင့်သည်။

သစ်မာထုတ်ယူ ၁၆၂။ သစ်မာများ ထုတ်ယူရာတွင် လိုက်နာရန် လိုအပ်သည့် ခြင်းနှင့် ပတ် ကျန်အချက်အလက်များမှာ ကျွန်းသစ်ထုတ်ယူရာ၌ လိုက်နာရန် ဖော် သက်သော ပြုပြီး အခဏ်းများပါ ညွှန်ကြားချက် များ အတိုင်း လိုက်နာ ရမည် အထွေထွေ။ ဖြစ်ပေသည်။



အပိုင်း (၂)

အခန်း ၁။

ဆင်များ ထိန်းသိမ်းခြင်းနှင့် အုပ်ချုပ်ခြင်း။

ဆင်ပိုင်းဖွဲ့ခြင်းနှင့် အတန်းအစား သတ်မှတ်ခွဲခြားခြင်း။

ဆင်အရွယ် အားဖြင့် ၁။ ဆင်များအား အရွယ်အားဖြင့် မွေးစအရွယ်မှကျပြီးသွင်းမှိုနိုးသင်ခြင်းမပြုမှီ (အသက်-၄-နှစ်) အထိ၊ အမိနောက်လိုက် ဆင်ကလေး ၃-မျိုး၊ ၃-စား (C.A.H.) ဟူ၍၎င်း၊ ကျိုးမှိုသွင်း-နိုးသင်သည်မှစ၍ အသက် (၁၀) နှစ်ခွဲခြား ပြည့်သည်အထိ၊ ကျင့်ဆင်-အလုပ်သင်ဆင် (T.C) ဟူ၍၎င်း၊ အသက် (၁၀) နှစ်မှ အထက်ကို ဆင်ကြီး (F.G) ဟူ၍၎င်း၊ (၃) မျိုး (၃) စား ခွဲခြား သတ်မှတ်၍ စာရင်းပြုလုပ်ထားရှိသည်။

ဆင်များ၏ လိင်နှင့် အမျိုးအစား ၂။ ဆင်များတွင် လိင်အားဖြင့် အထီး၊ အမ ဟူ၍ (၂ မျိုး) သာ ရှိသော်လည်း ဆင်ထီးများတွင် အစွယ် (၂) ဘက်ရှိသော ဆင်အား စွယ်စုံ ဟူ၍၎င်း၊ အစွယ်တဘက်သာပါသော ဆင်ကို တယ် ဟူ၍ ၎င်း၊ အစွယ် လုံးဝမပါသော ဆင်ကို ဟိုင်း ဟူ၍၎င်း၊ ဆင်မစွယ် ကဲ့သို့ နှာမောင်းမှ ပြုရုံမျှအစွယ်ပါသောဆင်ကို ဟန် ဟူ၍၎င်း၊ ခွဲခြား သတ်မှတ်စာရင်းပြုလုပ်ထားရှိသည်။

ဆင်များ အတန်းအစား ၃။ ဆင်များအား အထက် ဖော်ပြပါအတိုင်း အသက်အရွယ်၊ လိင်နှင့် အမျိုးအစားအလိုက် ခွဲခြား သတ်မှတ်ထားသည့်အပြင် အင်အားအလိုက်ခွဲခြား အားနှင့် လုပ်နိုင်သော အားအလိုက်လည်း အောက်ပါအတိုင်းခွဲခြား သတ်မှတ်ခြင်း။ သတ်မှတ်ထားသည်။

- (က) ပထမတန်းဆင်း။ သစ်(၂)တန် ကျော်ဆွဲနိုင်၍ သန်မာ ဖြတ်လတ်သောဆင်များ။ (အများအားဖြင့် အသက် (၃၀)နှစ်မှ (၄၅)နှစ်အတွင်း ဆင်များဖြစ်သည်။ သို့သော် ၎င်းအသက် အပိုင်းအတွင်း သစ်ဆွဲညှံသောဆင်များလည်း ရှိတတ်သည်။)
- (ခ) ဒုတိယတန်းဆင်း။ သစ်(၁)တန်မှ (၂)တန်အထိ ဆွဲနိုင် သောဆင်များ။ (အများအားဖြင့် အသက် (၂၅) နှစ်မှ (၃၀)နှစ် အထိ ဆင်များနှင့် အသက်(၄၅)နှစ်မှ (၅၀) နှစ်အထိ ဆင်များသာ ဖြစ်သည်။ အသက် (၃၀)နှစ်မှ (၄၅)နှစ်အတွင်း ဝင်သော်လည်း သစ်ဆွဲညှံ၍ ပဌမတန်း မဖြစ်သောဆင်များလည်း ပါဝင်တတ်လေသည်။)
- (ဂ) တတိယတန်းဆင်း။ သစ်(၁)တန်ထိ ဆွဲနိုင်သော ဆင်များ။ (၎င်းတို့မှာ အများအားဖြင့် အသက်(၁၀)နှစ်မှ(၂၅)နှစ် အထိ အလုပ်ခိုင်းစ ဆင်များ၊ အသက်(၅၀)နှစ် အထက် ဆင်များနှင့် အသက် (၂၅)နှစ်မှ (၅၀)နှစ် အတွင်း ပဌမ တန်းနှင့် ဒုတိယတန်း မဝင်သော သစ်ဆွဲညှံသည့် ဆင်များ ပါဝင်လေသည်။)
- (ဃ) စတုတ္ထတန်းဆင်း။ သစ်ဆွဲညှံသော ဆင်များ။ (အသက် (၅၀) နှစ်ကျော် ဆင်အိုများနှင့် ဆင် ဒုက္ခိတ များအား စတုတ္ထတန်း ဆင်များအဖြစ် သတ်မှတ်ပေသည်။)
- (င) ပဉ္စမတန်းဆင်များ။ အသက် (၅)နှစ်မှ (၁၀)နှစ် အထိ အလုပ်သင်ဆဲ ဆင်များ(ဝန်တင်ဆင်များ)ဖြစ်သည်။
- (စ) ဆဋ္ဌမတန်းဆင်များ။ အသက် (၅) နှစ်အောက် အမိ နောက်လိုက် ဆင်ငယ်ကလေးများ ဖြစ်သည်။

ဆင်ဝိုင်းဖွဲ့ခြင်း ၄။ အလုပ်ဆင်ဝိုင်းများ ဖွဲ့စည်းရာတွင် သာမန် အားဖြင့် ဆင် နှင့်ဆင်အမျိုး (၆)ကောင်လျှင် ဆင်ဝိုင်းတိုင်းဖွဲ့စည်းရသည်။ တကောင်မှနှစ်ကောင် အစား၊ အ စသည်ဖြင့် ပိုခြင်း-လိုခြင်းများလည်း အခြေအနေအရရှိနိုင်လေသည်။ သို့သော် အတန်း အစား ကောင်းသော ဆင်၊ ညှံသောဆင်၊ ဆင်အို၊ မျှတစွာပါ ဆင်ပျို၊ ဆင်ထီး၊ ဆင်မ၊ များကို ဝိုင်းတိုင်းတွင် မျှတစွာ ထည့်သွင်း ဝင်စေခြင်း။ ဖွဲ့စည်းထားသင့်သည်။ ဆိုလိုသည်မှာ ဆင်ဝိုင်း တိုင်းရှိ ဆင်အားလုံး

သည် ဆင်အိုများချည်း၊ ဆင်ထီးများချည်း စသည်ဖြင့် မဖွဲ့စည်းသင့်ပေ။ အလုပ်သင်-ကျင့်ဆင်များမှာ အများအားဖြင့် ပစ္စည်း သယ်ယူရာတွင် သုံးရသဖြင့် ခရိုင်အတွင်းရှိ ကျင့်ဆင်ဦးရေနှင့် နယ်များအလိုက် ခွဲဝေ ဖွဲ့စည်းရသည်- ဆင်ဝိုင်း ဖွဲ့စည်းခြင်းကို မန်နေဂျာကသာ ဆောင်ရွက် ရမည်။

အဖွဲ့မှတ်ပုံတင် အမှတ်စဉ် များ။ ၅။ အဖွဲ့ပိုင် ဆင်များအား (အမိနောက်လိုက် ဆင်ငယ်မှ အပ) အဖွဲ့မှတ်ပုံတင် အမှတ်- အသီးသီး မှတ်သားထားပြီး ဖြစ်သည်။ ၎င်း ဆင်များနှင့် ပတ်သက်သော အစီရင်ခံစာ ရေးသားရာတွင် အဆိုပါ အဖွဲ့မှတ်ပုံတင် အမှတ်စဉ်များ အမြဲဖော်ပြရမည်။

ဆင်ဝိုင်းများ ၆။ အလုပ်ဆင်ဝိုင်း- တိုင်းလျှင် ဆင်ခေါင်း တယောက်က အုပ် အုပ်ချုပ်ရန် ချုပ်ရ၍ ပစ္စည်းတင်၊ ကျင့်ဆင်ဝိုင်း တိုင်းလျှင် ဦးစီး ခေါင်းက ဆင်ခေါင်းနှင့် အုပ်ချုပ်ရသည်။ ဦးစီးခေါင်းဆိုသည်မှာ ဆင်ဦးစီးထံမှ လုပ်သက်ရင့်၍ ဦးစီးခေါင်း။ ဆင်ခေါင်းအရည်အချင်း ပြည့်မှီသောသူ ဖြစ်ရမည်။

ဆင်အုပ်နှင့် ဆင်ဆေးကု လက်ထောက် ၇။ ဆင်များသော ခရိုင်များအတွက် ဆင်အုပ်နှင့် ဆင်ဆေးကု လက်ထောက် (F.V.A.) များထားရှိသည်။ ဆင်ဦးရေအပေါ်မူတည်၍ လက်ထောက်။ သစ်ထုတ်ရေး- တိုင်းအလိုက် ဆင်ဆေးကု အင်စပက်တော် (F.V.I.) များထားရှိပေးသည်။

ဆင်နှင့်ဆင် ဝိုင်းအတွက် သတ်မှတ်သော ဆင်သမား များ။ ၈။ ဆင် တကောင်လျှင် ကိန်းသိမ်းရန် ဆင်ဦးစီးတယောက် ရှိ၍ စာရင်းဝင် ဆင်ဆိုးများအတွက် လုံကိုင်ပုံစီး၊ သီးသန့် (၁) ယောက်မှ (၂) ယောက် အထိ သတ်မှတ် ထားရှိသည်။ ဆင်ဝိုင်း တိုင်း လျှင် အမြဲတန်းပုံစီး (၂) ယောက် ထားရှိ၍ အလုပ်- လုပ်သော ရာသီတွင် ဆင်ဦးရေထက်ဝက်အထိ တိုးမြှင့်၍ စခန်း- (ယာယီ) လစားများ ဖြည့် တင်းခန့်ထားရသည်။ အလုပ်ချိန် ကုန်ဆုံးသော အခါ ယာယီ ပုံစီး စခန်းလစား- များအား မီးစောင့်၊ ချောင်းထွင်၊ တဲဆောက်၊ လမ်း ဖောက်၊ လုပ်ငန်းများတွင် ထည့်သွင်း၍ အလုပ်မပြတ်စေရန် ခန့်ထား အသုံးချရသည်။

ကျင့်ဆင်မှဆင် ကြီးအဖြစ် ပြောင်းလဲ သတ်မှတ်ခြင်း။ ၉။ အဖွဲ့ပိုင်ကျုံးသွင်း - မိုန်းသင်ပြီး ကျင့်ဆင်- အလုပ်သင် ဆင် ကလေးများအား အသက် (၁၈) နှစ် ပြည့်သောအခါ ဆင်ကြီးအဖြစ် ပြောင်းလဲ သတ်မှတ်၍ ဆင်ကြီး စာရင်းတွင် သွင်းရသည်။ အသက် (၁၆) နှစ် ပြည့်ပြီးသော ကျင့်ဆင် (ဝန်တင်ဆင်) များအား အလုပ် ဆင်ဝိုင်းများနှင့် တွဲဘက်၍ သစ်ဆွဲခြင်း လုပ်ငန်းများကို လေ့လာ သင်ကြားစေရမည်။

ဆင်ဆိုးသတ် ၁၀။ ဆင်ဆိုးသတ်မှတ်ခြင်း၊ ဆင်ဆိုးစရိတ်ခွင့်ပြုခြင်းနှင့် လုံ့ကိုင်
ပုတ်ခြင်းနှင့် ပဲ့စီး ခွင့်ပြုခြင်း တို့ကို မန်နေဂျာ (သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး) နှင့်
ဆင်ဆိုးစရိတ် ဒု-ဒါရိုက်တာ (သစ်ထုတ်ရေး) တို့၏ ထောက်ခံချက်အရ ဒါရိုက်တာ
များခွင့်ပြု (သစ်ထုတ်ရေး) က ခွင့်ပြုသည်။
ခြင်း။

ဦးစီးခေါင်း ၁၁။ ဦးစီးခေါင်းသည် မိမိဆင်ကို ဦးစီးရသည့် အပြင် ဆင်ဝိုင်း
အပိုလစာခွင့် ကိုပါအုပ်ချုပ်ရသည့်အတွက် အပိုလစာ တလလျှင် ခို / (သုံးကျပ်တိတိ)
ပြုခြင်း။ (ရှားပါးစရိတ်မပါ) ကို မန်နေဂျာ (သစ်ထုတ်ရေး) ကပင် ခွင့်ပြုနိုင်
 သည်။ အကယ်၍ ဆင်ခေါင်းခွဲများထားရှိပေးပါက ဦးစီးခေါင်းများ
 ထားရှိပေးရန် မလိုပါ။ ၎င်းတို့အတွက် အပိုလစာပေးရန်လည်း လိုအပ်
 တော့မည် မဟုတ်ပါ။

ဆင်ဆေးကု ၁၂။ ဆင်ဆေးကု - အင်စပက်တော် များ၏ သာမန် ယေဘုယျ
အင်စပက် ဝတ္တရားများမှာ-
တော်များ၏
ယေဘုယျ
ဝတ္တရား။

- (က) မိမိ တာဝန် ယူ ရသော (သစ်ထုတ်ရေး) တိုင်း အတွင်းရှိ အဖွဲ့ဆင်နှင့် အငှားဆင်များ အားလုံး၏ ကျန်းမာရေးနှင့် ဆေးဝါးကုသမှုများကို ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲရသည်။
- (ခ) မိမိတာဝန်ယူရသော (သစ်ထုတ်ရေး) တိုင်းအတွင်း ဘမ်းဆီးရမိသော တောဆင်ရိုင်းများ၏ ကျန်းမာရေးနှင့် ဆေးဝါးကုသမှုများကို ကြီးကြပ် စစ်ဆေးခြင်း။
- (ဂ) ဆေးဝါးများ စံနစ်တကျ ထားသိုခြင်းရှိ/မရှိ၊ လုံလောက်စွာ ရှိ မရှိ စစ်ဆေး ခြင်း၊ အကြံ ဉာဏ် ပေး ခြင်း၊ ညွှန်ကြားခြင်း။
- (ဃ) အထူးသဖြင့် (ဥပမာ- ဒေါင့်သန်းရောဂါ (Anthrax)၊ သွပ်ရောဂါ (Surra)၊ လည်ချောင်းကွဲရောဂါ (Haemorrhagic Septicaemia) စသော ရောဂါများ ဖြစ်နေသည်ဟု ကြား သိလျှင် ကြားသိခြင်း မိမိ ၏ မန်နေဂျာ (သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး) များထံ တင်ပြ အကူ အညီ ယူ၍ အ ဆို ပါ ဒေသသို့ ချက်ခြင်း သွား ရောက် လျက် ကုသမှု-ကာကွယ်မှုများ စီစဉ်ပေးခြင်း)။

- (င) ကြီးကျယ်သော လည်ပတ်နာ-ကျောနာများကို ကိုယ်တိုင် ခွဲစိတ်ကုသမှုပြုခြင်း၊ ညွှန်ကြားခြင်း။
- (စ) အဖွဲ့ဆင်ကလေးများ မွှန်းသင်ခြင်းနှင့် တောဆင်ရိုင်းများ လေ့ကျင့်ရာတွင် ကူညီကြီးကြပ်ခြင်း၊ အကြံပေးခြင်း။
- (ဆ) မိမိ တာဝန်ယူရသော (သစ်ထုတ်ရေး) တိုင်း အတွင်းရှိ အဖွဲ့ ဆင်ပိုင်း- ဆင်နာရုံနှင့် အငှား ဆင်ပိုင်း - ဆင်နာရုံ များသို့ လှည့်လည်၍ ဆင်များစစ်ဆေးခြင်း၊ အထူးသဖြင့် ဆင်များ အနားယူချိန် ရာသီအတွင်း လှည့်လည် စစ်ဆေး နေရမည်ဖြစ်သည်။

မှတ်ချက်။ အငှား ဆင် များအား ဆေးဝါး ကုသပေးခြင်း ကိစ္စနှင့် ပတ်သက်၍ ကြီးကျယ် သော ရောဂါ များကို ကုသ ပေး ရာတွင် မကုသမှီ ဆင်ပိုင်ရှင် (သို့မဟုတ်) ဆင်ပိုင်ရှင်၏ ကိုယ်စားလှယ် များ၏ ဆေးဝါး ကုသမှု၊ ခွဲစိတ် ကုသမှု များကို သဘောတူ လက်ခံကြောင်း တရားဝင် စာဖြင့် အသိသက်သေများ ရှေ့တွင် လက်မှတ် ရေးထိုး ယူထားရ မည်ဖြစ်သည်။ အဆိုပါ တရားဝင် သဘောတူညီချက် စာ အား မိမိ၏ ရုံးတွင် တစောင် ထား၍ တစောင်ကို မိမိ၏ မန်နေဂျာ (သစ်ထုတ်ရေး / ဖေါင်ဖွဲ့ရေး) ထံ တင်ပြ အစီရင်ခံရမည် ဖြစ်သည်။

- (ဇ) မိမိတာဝန် ယူရသော (သစ်ထုတ်ရေး) တိုင်းအတွင်း လှည့် လည်စစ်ဆေး - ဆေးဝါးကုသခြင်း၊ ခွဲစိတ်ကုသခြင်းဆိုင်ရာ အသေးစိတ်များကို လစဉ် နယ်လှည့်စစ်ဆေးခြင်း မှတ်တမ်း များ၊ မိမိ၏ အကြံပေးလိုချက်များ၊ ရေးသား၍ မိမိ၏ ဒု-ဒါရိုက်တာ (သစ်ထုတ်ရေး) ထံ တင်ပြလျက် ဆိုင်ရာ မန်နေဂျာ (သစ်ထုတ်ရေး / ဖေါင်ဖွဲ့ရေး) များနှင့် နယ် တာဝန်ခံများထံသို့ မိတ္တူပေးပို့ ရမည်ဖြစ်သည်။
- (ဈ) မိမိ၏ ဒု-ဒါရိုက်တာ (သစ်ထုတ်ရေး) နှင့် မန်နေဂျာ (သစ် ထုတ်ရေး / ဖေါင်ဖွဲ့ရေး) များ၏ ညွှန်ကြားချက်များအတိုင်း အဖွဲ့အကျိုး ဝတ္တရားဆောင်ရွက်ခြင်း။

ဆင်ဆေးကု-
လက်ထောက်
များ၏ယေဘု
ယျဝတ္တရား။

၁၃။ ဆင်ဆေးကု- လက်ထောက် များ၏ သာမန် ယေဘုယျ
ဝတ္တရားများ -

- (က) မိမိ တာဝန် ယူရသော (သစ်ထုတ်ရေး/ ဖေါင်ဖွဲ့ရေး) ခရိုင် အတွင်းရှိ အဖွဲ့ဆင် များနှင့် အငှား ဆင် များ၏ ကျန်းမာရေးကို မပြတ်စစ်ဆေးကြီးကြပ်နေရမည်ဖြစ်သည့် ကပြင် မကျန်းမာ သော ဆင်များ ဆေးဝါး ကုသမှုနှင့် ခွဲစိတ်ကုသရေးကို ဆောင်ရွက်ခြင်း။
- (ခ) (သစ်ထုတ်ရေး/ ဖေါင်ဖွဲ့ရေး) နယ်- သို့မဟုတ် ခရိုင်ရှိ အမြဲတန်း (သို့မဟုတ်) ယာယီ ဆင်နာရုံများကို ကိုယ်တိုင် ကြီးကြပ်ခြင်း။
- (ဂ) မိမိ တာဝန်ယူ ကြည့်ရှု ရသော ဆင်ဝိုင်းများကို မပြတ် လှည့်လည်၍ ဆင်များ၏ ကျန်းမာရေးများ စစ်ဆေးကုသ ခြင်း၊ ဆင်များ၏ အခြေ အနေ အသေးစိတ်ကို ဆိုင်ရာ နယ်တာဝန်ခံသို့၎င်း၊ ဆင်ဆေးကု-အင်စပက်တော်သို့၎င်း၊ မန်နေဂျာ (သစ်ထုတ်ရေး/ ဖေါင်ဖွဲ့ရေး)ထံသို့၎င်း၊ တချိန် တည်းတင်ပြခြင်း။
- (ဃ) အထူးဆေးဝါးကုသရန် လိုအပ်သော ဆင်များအားမပြတ် စောင့်ဆိုင်းကြည့်ရှုကုသခြင်း။
- (င) ဆင်ကလေးများ ကျုံးသွင်းမှိုန်းသင်သောအချိန်နှင့် တော ဆင်ရိုင်းများ စတင်လေ့ ကျင့်သော အချိန်ကာလအတွင်း ကိုယ်တိုင် ရှိနေရမည် ဖြစ်သည်။ ကျုံးသွင်း - မှိုန်းသင်- လေ့ ကျင့်နေသော ဆင်များ ဒဏ်ရာ-အနာတရ ရရှိပါက ကိုယ်တိုင် ကြပ်မတ်ကုသပေးရမည်ဖြစ်သည်။
- (စ) ဆင်များ ဆေးထိုး ကုသခြင်းကို ကိုယ်တိုင် ဆောင်ရွက် ရမည် ဖြစ်သည်။
- (ဆ) လည်ပတ်နာ - ကျောနာဆင်များကို ဆင်နာရုံသို့ ပို့စေ လျက် ကိုယ်တိုင်ခွဲစိတ် ကုသပေး၍ ဆက်လက် ပြုစု ကုသမှု များအတွက် ညွှန်ကြားခြင်း၊ မပြတ်စစ်ဆေးခြင်း။

- (ဇ) ခရိုင် အတွင်း ဖမ်းဆီးရမိသော တော ဆင် ရိုင်းများ၏ ကျန်းမာရေးကို စစ်ဆေးခြင်းနှင့် ဆေးဝါးကုသမှုများကို ကိုယ်တိုင်ဆောင်ရွက်ခြင်း။
- (စ၅) ဆင်များ အတွက် လိုအပ်သော ကာကွယ်ရေး ဆေးဝါး များကို အချိန်ရာသီအလိုက် ကိုယ်တိုင် ထိုးနှံပေးခြင်း။
- (ည) ဒဏ်ရာ ကြီးကျယ်သော ဆင်များ- ခွဲစိတ်မှု- ကုသမှုများ အတွက် ဆင်ဆေးကု အင်စပက်တော်ထံမှ အကြံဉာဏ် များ၊ ညွှန်ကြားမှုများ တောင်းယူ၍ ကိုယ်ဖိရင်ဖိကြပ်မတ် ကုသခြင်း။
- (ဋ) အရေးကြီးသော ရောဂါများ (ဥပမာ- ဒေါင့်သန်းရောဂါ၊ သွပ် ရောဂါနှင့် လည်ချောင်းကွဲ ရောဂါ) ဖြစ်ပေါ်နေ သည်ဟု ထင်မြင် ယူဆလျှင် ဆင်များကို (Segregate) ချက်ခြင်း ခွဲခြား ထားခြင်း၊ ပြဒါးချိန်နှင့် သွေးမှန်များ ယူပြီး တိရစ္ဆာန် ဆေးကု သုတေသန အရာရှိ (အင်းစိန်) ထံသို့ ပေးပို့ စမ်းသပ် နိုင်ရန် အတွက် မိမိ၏ မန်နေဂျာ (သစ်ထုတ်ရေး / ဖေါင်ဖွဲ့ရေး) ထံသို့ အမြန်ဆုံး ပေးပို့ အစီရင်ခံခြင်း။
- (ဌ) မိမိအား ထုတ်ပေးထားသော ဆေးဝါးများကိုစံနစ်တကျ စာရင်းအင်းဖြင့် ထိန်းသိမ်းထားရှိခြင်း။
- (ဍ) မိမိတာဝန်ယူရသော (သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး) ခရိုင် အတွင်းရှိ ဆင် အားလုံးသည် အမြဲတစေ ကျန်းမာစွာဖြင့် အင်အားပြည့် လုပ်ငန်း အောင်မြင်စွာ လုပ်ကိုင်နေနိုင်ရေး နှင့် ဆင်ဘက်ဆိုင်ရာ ဝန်ထမ်းအားလုံး-စည်းကမ်းသေဝပ် ရေးများအတွက် ကြီးကြပ်-ကွပ်ကဲခြင်း။
- (ဎ) ဆင်ခေါင်းများနှင့် ဆင်ဦးစီးများကို ပြဒါးချိန် ယူနည်း မှတ်သားနည်းနှင့် သွေးမှန် ယူနည်း များကို တတ်မြောက် အောင် သင်ကြားလေ့ကျင့်ပေးခြင်း။
- (ဏ) ဆင်ဝိုင်းများအတွင်း (သစ်ထုတ်ရေးလက်ဖွဲ့ အပိုင်း ၁၇၅မှ ၁၇၉ထိပါ) ဆေး သေတ္တာနှင့် ဆေးဝါး များ ရှိ-မရှိ စစ်ဆေးခြင်းနှင့် ဖြည့်တင်းပေးခြင်း။

(တ) မန်နေဂျာ (သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး)၏ညွှန်ကြားချက် အတိုင်း အဖွဲ့ အကျိုး ဝတ္တရားများ ဆောင်ရွက်ခြင်း။

ဆင်အုပ်များ
၏ယေဘုယျ
ဝတ္တရား။

၁၄။ ဆင်အုပ်များ၏ သာမန် ယေဘုယျ ဝတ္တရားများမှာ—

(က) မိမိတာဝန်ယူ ကြည့်ရှုရသော ဆင်ဝိုင်းများကို အမြဲမပြတ် လှည့်လည်စစ်ဆေး၍ ဆင်များ၏ အခြေ အနေကို ဆိုင်ရာ ဆင်ဆေးကု လက်ထောက် နှင့် ညှိနှိုင်းလျက် ဆင်ဆေးကု အင်စပက်တော်၊ လက်ထောက်မန်နေဂျာ (သစ်ထုတ်ရေး) နှင့် မန်နေဂျာ (သစ်ထုတ်ရေး) တို့ထံ အခြေ အနေ တင်ပြခြင်း။

(ခ) ဆင်ကလေးများ ကျုံးသွင်း-မှိုန်းသင်သော အချိန်ကာလ အတွင်း ကိုယ်တိုင်ရှိနေရမည်။ ကျုံးသွင်း-မှိုန်းသင်သော ဆင်ကလေးများ ဒဏ်ရာ-အနာတရ-ရရှိပါက ဆင်ဆေးကု လက်ထောက် နှင့် ညှိနှိုင်း တိုင်ပင်၍ ကြပ်မတ် - ကုသ ပေးရမည်။

(ဂ) ဆင်များအတွက် လိုအပ်သော ကာကွယ်ရေး ဆေးဝါး များကို ဆင်ဆေးကု လက်ထောက် နှင့် ညှိနှိုင်း၍ အချိန် ရာသီအလိုက် ထိုးပေးခြင်း။

(ဃ) မိမိအား ထုတ်ပေးထားသော ဆေးဝါးများကိုစုံနစ်တကျ စာရင်းအင်းနှင့် ထိန်းသိမ်းခြင်း။

(င) မိမိလက်အောက်ရှိ ဆင်အားလုံးသည် အမြဲကျန်းမာစွာဖြင့် အင်အားပြည့်- လုပ်ငန်းပြီးမြောက်စွာ လုပ်ကိုင်နိုင်ရေးနှင့် သက်ဆိုင်ရာ ဝန်ထမ်းအားလုံး စည်းကမ်း သေဝပ်ရေးများ အတွက် ကွပ်ကဲ-ကြပ်မတ်ခြင်း။

(စ) မန်နေဂျာ (သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး)၏ညွှန်ကြားချက် အရ အဖွဲ့ အကျိုး ဝတ္တရား များ ဆောင် ရွက်ခြင်း များ ဖြစ်သည်။

ဆင်ခေါင်း
များ၏ယေဘု
ယျဝတ္တရား။

၁၅။ ဆင်ခေါင်းများ၏ သာမန်ယေဘုယျဝတ္တရားများမှာ-

(က) မိမိ လက်အောက်ရှိ ဆင်များနှင့် ဆင် အမှုထမ်း များ၏

ကျန်းမာရေး၊ လုံခြုံရေးနှင့် နေထိုင်စားသောက်ရေးများကို မျက်ခြေမပြတ် ဂရုစိုက်၍ လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း။ အထက်သို့ တင်ပြခြင်း။

(ခ) မိမိဆင်ဝိုင်းအတွက် သတ်မှတ်ထားသော လုပ်ငန်းအဝဝကို ပြီးမြောက်အောင်မြင်အောင်ဦးစီးကွပ်ကဲဆောင်ရွက်ခြင်း။ စေခိုင်းခြင်း။

(ဂ) မိမိ ဆင်စခန်းများ သန့်ရှင်း-သပ်ယပ်စွာ ရှိစေရန် စီစဉ်ဆောင်ရွက်ခြင်း။

(ဃ) မိမိလက်အောက် ဆင်အမှုထမ်းများ စည်းကမ်းသေဝပ်ရေးကြိုးစားဆောင်ရွက်ရေး၊ (နောက်ဆက်တွဲ (၅)အရ သတ်မှတ်ထားသော ဆင် အမှုထမ်း လုံခြုံရေး စည်းမျဉ်းမဖောက်ဖျက်စေရန်) ကြပ်မတ်ခြင်း။ တိန်းသိမ်းခြင်း။

(င) အဖွဲ့မှ ဆင်ဝိုင်းနှင့် ဆင် အလိုက် ထုတ်ပေးထားသော ပစ္စည်း၊ ကိရိယာ တန်ဆာပလာများကို စံနစ်တကျ ကိုင်တွယ်သုံးစွဲခြင်း၊ သုံးစွဲစေခြင်း၊ ပျက်စီးပျောက်ရှုခြင်း မရှိစေရန် တာဝန်ယူ ထိန်းသိမ်းခြင်းနှင့် ဆင် အမှုထမ်းများ ကိုယ်တိုင် ပြုလုပ်ရသည့် ဆင်တန်ဆာပလာများ ဖြစ်သည့် ဖျာ၊ သားရေကြိုး၊ ခွေးခြေ၊ ခလောက်၊ မြီးသိုင်း၊ လည်ပတ်များစုံလင် လုံလောက်အောင် ပြုလုပ်စေခြင်း။

(စ) သစ်ထုတ်ယူရန် ပင်ထောင်များ ရှာဖွေခြင်း၊ ဆွဲလမ်းများ ရွေးချယ် ဖောက်လုပ်ပြုပြင်ရာတွင် ကွပ်ကဲခြင်း။

(ဆ) မိမိအထက် အရာထမ်း အမှုထမ်းများ၏ ညွှန်ကြားချက်အတိုင်း အဖွဲ့ အကျိုးဝတ္တရားများ ဆောင်ရွက်ခြင်းများ ဖြစ်သည်။

ဆင်ဦးစီးများ၏ ယေဘုယျ ဝတ္တရား။

၁၆။ ဆင်ဦးစီးများ၏ ယေဘုယျ သာမန်ဝတ္တရားများမှာ—

(က) မိမိဆင်၏ ကျန်းမာရေး၊ အနာကင်းရေး၊ အစာ ဝလင်စွာ စားသောက်ရေးများကို မပြတ်ဂရုပြုစောင့်ရှောက်ရခြင်း။

- (ခ) မိမိဆင်ဖြင့် စောစီးစွာ အလုပ်စတင် - ဆောင်ရွက်နိုင်ရေး အတွက် ဆင်များကို စားကျက်မှ အချိန်မှန် ကောက်ယူရခြင်း။ မိမိ ဆင်အား သက်သက် သာသာဖြင့် လုပ်ငန်းအောင်မြင်စွာ လုပ်ကိုင်နိုင်ရေး အတွက် ကျွမ်းကျင်စွာ ကိုင်တွယ်ခြင်း။
- (ဂ) မိမိဆင်အား ဘေးဥပါဒ်- အန္တရာယ်မှ ကင်းဝေးအောင် မျက်ခြေ မပြတ်ကြည့်ရှု စောင့်ရှောက်ရခြင်း။ မိမိ ဆင်က အခြား တိရစ္ဆာန် များအား အန္တရာယ် မပြုအောင် ဂရုစိုက်ခြင်း။
- (ဃ) မိမိဆင်အတွက် သတ်မှတ်ထားသော တန်ဆာပလာ ပြည့်စုံရန် ပြုလုပ်ထားခြင်းနှင့် ၎င်းကိရိယာ တန်ဆာပလာများ တပ်ဆင်ရာ တွင် သတ်မှတ် ထားသော စည်းကမ်း ချက်များနှင့်အညီရှိစေရန် လုပ်ဆောင်ရခြင်း။
- (င) ကျန် အခဏ်းများတွင် ဖော်ပြထားသည့်လုပ်ငန်းအလိုက် သတ်မှတ်ထားသော စည်းကမ်း၊ နည်းနာ ဝတ္တရားများကို မိမိ အထက် အရာထမ်း၊ အမှုထမ်း ဆင်ခေါင်း များ၏ အမိန့် - ညွှန်ကြား ချက် အတိုင်း လိုက်နာရခြင်း များ ဖြစ်သည်။

ဆင်ပဲ့စီးနှင့် စခန်း(ယာယီ) လစားများ၏ ယေဘုယျ ဝတ္တရား။ ၁၇။ ဆင်ပဲ့စီးများနှင့် စခန်း (ယာယီ) လစား - အလုပ်သမားများ၏ သာမန် ယေဘုယျ ဝတ္တရားများမှာ--

- (က) မကျန်းမာ၊ မအားလပ်နှင့် ခွင့် ယူထားသော ဆင်ဦးစီးများကိုယ်စား ဆင်များကို ထိန်းသိမ်း၍ ဆင်၏ ကျန်းမာရေး၊ အနာကင်းရေး၊ အစာ ဝလင်စွာ စားသောက်ရေးများကို ဂရုပြု စောင့်ရှောက်ခြင်းနှင့် ဆင်များစားကျက်မှ အချိန်မှန် ကောက်ယူခြင်း။

- (ခ) သစ်ဆွဲလမ်းများ ပြုပြင်ခြင်း၊ မြှောင်ပေါက်ခြင်း၊ ချောင်းထွင်ခြင်း၊ လိမ့်တုံး- ဆုံတုံးများ ခုတ်ခြင်း၊ သစ်လုံး များ ထိပ်ဖဲ့ခြင်း ငလူးခေါင်း ခုတ်ခြင်း၊ လိုအပ်ပါက နဖူးဖောက်ခြင်းနှင့် သစ်ဆွဲရာတွင် သစ်ဆွဲကြိုးချည်ခြင်း၊ သစ်ဆွဲကြိုးဖြုတ်ခြင်း။
- (ဂ) ကျန် အခက်များတွင် ဖော်ပြထားသည့် လုပ်ငန်းအလိုက် သတ်မှတ်ထားသော စည်းကမ်း၊ နည်းနာ ဝတ္တရားများကို မိမိ အထက် အရာထမ်း၊ အမှုထမ်း၊ ဆင်ခေါင်း များ၏ အမိန့် ညွှန်ကြားချက်များ အတိုင်း လိုက်နာ လုပ်ကိုင်ခြင်းများဖြစ်သည်။

လုံကိုင်-ပဲ့စီး
များ၏ယေဘု
ယျဝတ္တရား။

၁၈။ လုံကိုင်-ပဲ့စီးများ၏ ယေဘုယျ ဝတ္တရားများမှာ -

- (က) ဆင်များ စားကျက်မှ အချိန်မှန် ကောက်ယူရန်နှင့် စားကျက်သို့ လွှတ်ရာတွင် ဆင်ဦးစီးနှင့် အတူ လုံကိုင်လျက် အမြဲ သတိ ဝိရိယနှင့် လိုက်ပါကူညီ၍ ဆင်ကောက်ခြင်း- ဆင်လွှတ်ခြင်း၊ ဆင်ကကြီး တန်ဆာပလာများ တပ်ဆင်ရာတွင် သတိ ဝိရိယဖြင့် မိမိ ဆင်ဦးစီးအား အမြဲ ကူညီ ထိန်းသိမ်းစောင့်ရှောက်ပေးခြင်း။
- (ခ) အလုပ်ခွင်တွင်လည်း ဆင်အနီးအပါးမှ လုံကိုင်လျက် အမြဲ သတိဝိရိယဖြင့် ဆင်အား ကူညီ ထိန်းသိမ်းခြင်း။
- (ဂ) ဆင်များ စားကျက်တွင် လွှတ်ထားချိန်နှင့် ဆင် အလုပ်နားရက်များတွင် အခြား ဆင်အမှုထမ်း၊ ပဲ့စီးနှင့် စခန်း (ယာယီ) လစား-များနည်းတူ ဆွဲလမ်းပြုပြင်ခြင်း စသည့် လုပ်ငန်းအဝပကို လိုက်ပါ ဆောင်ရွက်ခြင်း။
- (ဃ) ကျန်အခက်များတွင် ဖော်ပြထားသည့် လုပ်ငန်းအလိုက် သတ်မှတ်ထားသော စည်းကမ်း၊ နည်းနာ ဝတ္တရားများကို မိမိ အထက် အရာထမ်း၊ အမှုထမ်း၊ ဆင်ခေါင်း များ၏ အမိန့်ညွှန်ကြားချက်များအတိုင်း လိုက်နာ လုပ်ကိုင်ရခြင်းများဖြစ်သည်။

ဆင်များ စစ်ဆေးရေးနှင့် ကျန်းမာရေး။

အဖွဲ့ဆင်များ ၁၉။ လက်ထောက် - မန်နေဂျာ၊ ဒု - လက်ထောက် မန်နေဂျာ၊
ကိုတလ-တ သစ်အုပ်၊ ဆင်အင်ပေက်တော်၊ ဆင်ဆေးကု လက်ထောက်၊ ဆင်အုပ်
ကြိမ်စစ်ဆေး များသည် မိမိနယ်အတွင်းရှိ အဖွဲ့ဆင်များကို အနည်းဆုံး တလ တကြိမ်
ရသည်။ မပျက်မကွက် စစ်ဆေးရမည်။ ဆင်ဝိုင်းကို တာဝန်ခံ ကြည့်ရှုရသော
ချောင်းအုပ်၊ နှင့် ဆင်ခေါင်းများမှာ မပြတ်မလပ် ဆင်၏ ကျန်းမာ
ရေးကို စစ်ဆေးကြည့်ရှု ဂရုပြုနေရမည်။

ဆင် စစ်ဆေး ၂၀။ ဆင်များအား စစ်ဆေး၍ ကျန်းမာရေးအခြေအနေအနာ
ခြင်းမှတ်တမ်း ရောဂါကုသခြင်းနှင့် တိုးတက်ခြင်း အခြေအနေ စသည်တို့ကို ဆင်
ဆင်စာအုပ် စာအုပ်ပုံစံ(ည)တွင် မှတ်တမ်းတင် ရေးသွင်းရမည့်အပြင် လက်ထောက်
တွင်ရေးသွင်း မန်နေဂျာ၊ ဒု-လက်ထောက်မန်နေဂျာ၊ သစ်အုပ်၊ ဆင်အင်ပေက်တော်
ခြင်းနှင့်အစီ ဆင်ဆေးကုလက်ထောက်များသည် မိမိတို့အား ထုတ်ပေးထားရှိသော
ရင်ခံစာ ပုံစံ ဆင်စစ်ဆေးခြင်း အစီရင်ခံစာ (ပုံစံ-၁၈)တွင် မကျန်းမာ၍ဆေးဝါး
(၁၈)ပေးပို့ ကုသနေရသော ဆင်များ အတွက် အထူး အစီရင်ခံချက် ရေးသွင်း၍
ခြင်း။ မိမိလက်ခံတစောင် ထားရှိပြီး၊ (၁) စောင်ကို မန်နေဂျာ (သစ်ထုတ်
ရေး/ဖေါင်ဖွဲ့ရေး) ရုံးသို့ ပို့ ပေးရမည်။

မကျန်းမာ ၂၁။ ဆင်များ စစ်ဆေးရာတွင် မကျန်းမာသော အရိပ်လက္ခဏာ
သောအရိပ် တွေသည်နှင့်တပြိုင်နက် တွေ့ရှိသော အမှုသမ်းသည် သက်ဆိုင်ရာ နယ်
လက္ခဏာ တွေ တာဝန်ခံများ၊ ဆင် ဆေးကု အင်စပက်တော် နှင့် ဆင် ဆေးကု
သည့် ဆင်အ လက်ထောက် တို့အား ချက်ခြင်း တိုင်ကြား အစီရင်ခံရမည်။ နယ်
တွက်အရေးယူ တာဝန်ခံ များနှင့် ဆင်ဆေးကု အင်စပက်တော်၊ ဆင်ဆေးကု လက်
ဆောင်ရွက် ထောက်များကလည်း အဆိုပါ အစီရင်ခံချက်ရလျှင်ရခြင်း ထိုမကျန်း
ခြင်း။ မာသော ဆင်ရှိရာ စခန်းသို့ အမြန်ဆုံး သွားရောက်၍ စစ်ဆေးကုသ
ပေးရမည် ဖြစ်သည့်အပြင် မကျန်းမာသော ဆင်၏ အခြေ အနေနှင့်
မည်သို့ ကုသနေသည်ကို ဖော်ပြပြီးလျှင် ဆိုင်ရာမန်နေဂျာ (သစ်ထုတ်
ရေး/ဖေါင်ဖွဲ့ရေး)သို့အစီရင်ခံရမည်။

ဆင်များ၏ ၂၂။ ဆင်များအား စစ်ဆေး၍ မှတ်ချက်ရေးသားရာတွင် ဆင်၏ အခြေအနေကို အခြေအနေကို ဝသောဆင်၊ အသားတန်းကြီး၊ အသားတန်း၊ ပိန်သော မှတ်ချက်ရေး ဆင် ဟူ၍၊ (၄)မျိုး ခွဲခြား မှတ်တမ်းတင်ရမည်။ ဆင်သည် ကျန်းမာ သွင်းခြင်းနှင့် စွာရှိသော်လည်း ၎င်း၏ပင်ကိုယ်ခါတ်အရသော်၎င်း၊ အစာရေစာနှင့် စစ်ဆေးခြင်း။ ဆင် အမှုထမ်းများ၏ စောင့်ရှောက်မှု ပေါ်တွင် မူတည်လျက် ၎င်း၊ အသက်အရွယ်အရ၎င်း ဤကဲ့သို့ အခြေအနေ (၄)မျိုးရှိနိုင်လေသည်။

(က) ဝသောဆင်။ ကျောရိုးတလျှောက်တွင်အရိုးပေါ်မနေဘဲ အသားနှင့် တတောင့်တည်း စည်ပိုင်းသဏ္ဍာန် ပြည့်တင်း နေ၍ တင်ပါးရိုး၊ ချိပ်ခုံရိုးများလည်း အလားတူ အသား ပြည့်ဖြိုးစွာ ရှိနေသောဆင်ကို ဝသောဆင် ဟူ၍မှတ်တမ်း တင်ရမည်။

(ခ) အသားတန်းကြီး။ ဝသောဆင်တွင် ဖော်ပြ သလောက် ပြည့်တင်းခြင်း မရှိသော်လည်း ၎င်းဆင်နီးပါးမျှ အသား ပြည့်လျက် ကျောရိုးမပေါ်သောဆင်ကို အသားတန်းကြီး ဟူ၍ မှတ်တမ်းတင်ရမည်။

(ဂ) အသားတန်း။ ကျောရိုးတလျှောက် အရိုးအနည်းငယ်ထင် ရှားသော်လည်း ကိုယ်ကာယနှင့်တင်ပါးများ အသားသင့် တင့်စွာ ပြည့်သောဆင်ကို အသားတန်း ဟူ၍ မှတ်တမ်း တင်ရမည်။

(ဃ) ပိန်သော ဆင်။ ကျော ရိုး သိသာအောင် ပေါ်လျက် တင်ပါးရိုး၊ ချိပ်ခုံရိုးများ၊ နံရိုးများ အနေ အထားပါ မြင်သာသော ဆင်ကို ပိန်သောဆင် ဟူ၍ မှတ်တမ်းတင် ရမည်။ ဤကဲ့သို့ ပိန်သောဆင်သည် အသက် အရွယ်ကြီး ရင့်ခြင်း မရှိပါက ပိန်သော အကြောင်း ကို စေ့ ငှစွာ စုံစမ်းစစ်ဆေး၍ အလုပ်မှ အနားပေးထားခြင်း၊ အားတိုး ဆေးများ ကျွေးမွေးခြင်း၊ ဆီး - ဝမ်း စစ်ဆေးခြင်းများ ပြုလုပ်ရမည်။ တွေ့ရှိရသော အချက် အလက် များ ကို မန်နေဂျာ (သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး) ထံသို့ အစီရင်ခံ ရမည်။

ကျန်းမာသော ၂၃။ အောက်ပါ အချက်အလက်များကို သေချာစွာ လေ့လာ ဆင်နွှဲနှင့်မကျန်းစစ်ဆေးခြင်းအားဖြင့် ကျန်းမာသော ဆင်နှင့် မကျန်းမာသော ဆင် မာသောဆင် များကို ခွဲခြား သိရှိနိုင်လေသည်။

တို့၏ လက္ခဏာ များ။

(၁) မျက်စေ့။ ကြည်လင် တောက်ပ-ဖြတ်လတ်စွာ ရှိမှသာ ကျန်းမာသော ဆင် အင်္ဂါနှင့် ညီညွတ်သည်။ ထိုင်းမှိုင်း ငေးငိုင်းနေခြင်းနှင့် မျက်ရည်များ တတွေ့တွေ့ကျဆင်းနေခြင်းသည် မကျန်းမာသော ဆင်၏လက္ခဏာပင်ဖြစ်သည်။

(၂) အာနှင့်လျှာ။ ကျန်းမာသော ဆင်၏ အာနှင့်လျှာတို့မှာ စိုပြေသော ပန်းရောင် အဆင်းကဲ့သို့ ရှိရမည်။ ဖြူဖတ် ဖြူလျော်နေခြင်းသည် အားနည်းသော ဆင်၏ လက္ခဏာ ဖြစ်ပြီးလျှင် နီလွန်းလျှင်လည်း အဖျားသွေး ဝင်လျက် ရှိသော ဆင်၏ လက္ခဏာတရပ်ပင် ဖြစ်သည်။

(၃) ကိုယ်အမူအရာ။ ကျန်းမာသောဆင်၏နှာမောင်း၊ နားရွက် အမြီးနှင့် ခြေထောက်များသည် အမြဲလှုပ်ရှား၊ ပုတ်ခတ်၊ ပုတ်သတ်နေတတ်၏။ မကျန်းမာသော အခါ ဤလှုပ်ရှားမှုများ သိသိ သာသာ လျော့နည်းလာသည်ကို တွေ့ရ လိမ့်မည်။

(၄) ကိုယ်ရေပြား။ ကျန်းမာသော ဆင်၏ ကိုယ်ရေပြားသည် စိုပြေစွာ မဲနက်လျက်ရှိ၍ မကျန်းမာသော အခါအသား အရေ ဖြူလျော်-ခြောက် သွေ့လာတတ်လေသည်။

(၅) ခွာအိုးနှင့် ခြေသည်း။ ကျန်းမာသော ဆင်၏ ခြေသည်း တဝိုက် ခွာအိုးတို့တွင် ခွာဆီများ စို၍ နေရမည်။ မကျန်းမာ လျှင် ခွာဆီခြောက်၍ ခွာအိုးများ အက်လာတတ်သည်။

(၆) ဆီး။ ကျန်းမာသော ဆင်သည် ဆီးပေါများ၍ အရောင် မှာ အဝါရောင်ဖြစ်ပြီး အနံ့ အသက်ကင်းရမည်။ မကျန်းမာလျှင် ဆီးနည်း၍ ဆီးအရောင်မှာ နီဝါရောင်အထိရင့်၍ အနံ့ အသက်လည်း ဆိုးဝါးလာလေသည်။

(၇) ဝမ်း။ ကျန်းမာသော ဆင်၏ ဝမ်း (ကျင်ကြီး) သည် အစာကျေညက်လျက် မပျော့မမာ၊ ပိုးကောင်များ ကင်းရှင်းလျက် ရှိသည်။ အသက်မကြီးသေးဘဲ ဝမ်းတွင်းအစာ ကျေညက်ခြင်း မရှိလျှင် မကျန်းမာဟု သတိပြုရမည်။

(ဝ) အိပ်ခြင်း။ ကျန်းမာသောဆင်သည် တညလျှင် (၂)ကြိမ် ထက်ပို၍ မအိပ်ပေ။ ဆင်ကောက်ရာတွင် တည အတွင်း (၂)ကြိမ်ထက် ပို၍ နေရာ ပြောင်းအိပ်ခြင်းနှင့် နေ့တွင် အိပ်နေခြင်းကို တွေ့ရှိက မကျန်းမာ ဟူ၍ မှတ်ယူရမည်။ (သာမန်အားဖြင့် အရွယ်ကောင်း၍ ကျန်းမာသော ဆင်သည် ည(၁၀)နာရီနှင့် နံနက်(၃)နာရီကြားတွင် တကြိမ်သာ အိပ်တတ်လေသည်။

ဆင်၏အသက် အရွယ်ကို ပြသော လက္ခဏာရပ် များ။

၂၄။ ဆင်၏ အသက်အရွယ်ကို ခန့်မှန်းရာတွင်အောက်ဖော်ပြပါ အချက်အလက်၊ အင်္ဂါရပ်များ ပေါ်တွင် မူတည် ခန့်မှန်းရသည်။ သို့သော် အချို့ ဆင်များသည် ကျန်းမာရေးချို့ တဲ့သဖြင့်၎င်း၊ အလှုပ်ပင်ပန်းသဖြင့်၎င်း၊ ရှိရင်းအသက်ထက် အိုမင်း ရင့်ရော် ရှိတတ်သည်ကို လည်း သတိပြုရမည်။


- (၁) ဦးခေါင်းသဏ္ဍာန်။ အသက်အရွယ်နုနယ်သောဆင်များ၏ ဦးကင်းမှာ ပြည့်ဖြိုးစွာ ရှိနေ၍ အသက်ကြီးသည်နှင့် အမျှ နားထင် အခွက်ကြီးများ ပေါ်လာရာ အလွန် အိုသော ဆင်များတွင် ၎င်းအခွက်ကြီးများ နက်ရှိုင်းလျက် ရှိခြင်း။
- (၂) နားရွက်များ။ နားရွက်အပေါ်နှုတ်ခမ်းများမှာ အသက်ကြီးသောအခါ ခေါက်၍ကျလာပြီးလျှင် အလွန်အိုသော ဆင်များ၏ နားရွက်အထက် နှုတ်ခမ်းမှာ လိပ်လာပြီးလျှင် အောက်နှုတ်ခမ်းသားများလည်း စုတ်ပြတ်လာလေသည်။
- (၃) အသားအရေ။ အသက်ငယ်စဉ်က အကွက်များ၊ အစင်းများပီသ၍ အရေပြားထူထဲသော်လည်း အသက်ကြီးသော ဆင်များတွင် ၎င်းအကွက်အစင်းများ ထင်ရှားခြင်း နည်းပါးပြီး အရေပြားများပါး၍ မာကျောလေသည်။
- (၄) ခြေထောက်များ။ အသက်ကြီးသော ဆင်များ၏ ခြေထောက်များမှာ အကြောများ-လျော့ပါးလာပြီး နောက်ခြေကျင်းပတ်၊ ထူးကွင်း နေရာများတွင် လုံးပတ် သေး၍ ခြေကျင်းနှင့် အရေပြား တွဲလာခြင်းများ ဖြစ်ပေါ် လာလေသည်။
- (၅) အမြီး။ အသက်အရွယ် နုနယ်သော ဆင်များ၏အမြီးမှာ အရိုး- အဆစ် မပေါ်အောင် အသားနှင့် တစ်တည်းရှိ၍ မြီးဆံများ ကောင်းသည်။ အသက် အရွယ် ကြီးလာသော

အခါ အရိုး-အဆစ်ကြီးများ ပေါ်လျက် ပြီးဆံ့မကောင်း
 တော့ဘဲ ကျလာခြင်း နှင့် မာခြင်း များ ဖြစ်ပေါ်လာ
 လေသည်။

ဆင်၏ထူးခြား ၂၅။ ဆင်စာအုပ်ပုံစံ (ည) တွင် ဆင်၏အကြောင်းအရာ-စာရင်း
 သောအင်္ဂါရပ် တွင် ဆင်နှင့်ဆိုင်သော အင်္ဂါရပ်များ ရေးသွင်းရသည့် အမြင့်၊ လုံးပတ်၊
 များနှင့် အ အစွယ်တို့၏ အတိုင်းအထွာအပြင် အခေါ်အဝေါ်အားဖြင့် ကွဲပြား
 ခေါ်အဝေါ် သော အောက်ဖော်ပြပါ ကျော၊ နားရွက်၊ မျက်စေ့၊ အမြီး၊ ခြေ
 များ။ ချောင်း၊ များ၏ အင်္ဂါရပ်အခေါ်အဝေါ်များပါ စစ်ဆေး၍ တိကျစွာ
 ဆင်စာအုပ် ရေးသွင်းရမည်။ ဆင်ကလေးကို ကျုံးသွင်း မှိုန်း လင် သည်မှ စ၍
 (ပုံစံ-ည) တွင် အသက် (၂၁) နှစ် အထိ တနှစ် ဘကြိမ်၎င်း၊ (၂၁) နှစ်မှ အထက်
 ရေးသွင်း (၂) နှစ်တကြိမ်၎င်း အတိုင်းအထွာသစ်များ ယူ၍ နှစ်စဉ် မတ်လတိုင်း
 ခြင်း။ ရေးသွင်းသွားရမည်။

(က) ကျော။ ကျောအား (၄)မျိုး (၄)စား ခွဲခြားနိုင်သည်။
 (ပုံစံ - ၁၆)

(၁) ငှက်ပျော့ကိုင်း



(၂) ကျောတန်း (သို့မဟုတ်) ဝက်ကုန်း



(၃) ငါးဖယ်ကုန်း



(၄) ကုန်းပြည့်



- (၁) ငှက်ပျော့ကိုင်း။ ငှက်ပျော့ရွက်များ ကိုင်းသည့် သဏ္ဍာန်-လည်တိုင်ရင်းမှစ၍ ခပ်ကိုင်းကိုင်း ဆင်းသွားသောကျောက်ကို ငှက်ပျော့ကိုင်း ဟူ၍ ခေါ်ဝေါ်သည်။
- (၂) ကျောတန်း- သို့မဟုတ်၊ ဝက်ကုန်း။ လည်တိုင်ရင်း မှစ၍ ကျောတန်းသွားပြီးနောက် တင်ပါးရောက်မှ ကုန်း- ကိုင်း သွား ခြင်းမှာ ဝက်များ၏ ကျော သဏ္ဍာန်နှင့် တူသဖြင့် ကျောတန်း ဟူ၍ ၎င်း၊ ဝက်ကုန်း ဟူ၍ ၎င်း ခေါ်ဝေါ်သည်။
- (၃) ငါးဖယ်ကုန်း။ လည်တိုင်မှ ကျောလယ်အထိ ခပ်ပြေပြေ တက်သွား ပြီးနောက် တင်ပါး ဘက်သို့ ကုန်းသွား၍ ငါးဖယ်ငါးများ၏ ကျောသဏ္ဍာန် ရှိသဖြင့် ငါးဖယ်ကုန်း ဟူ၍ ခေါ်ဝေါ်သည်။
- (၄) ကုန်းပြဿာဓိ။ ကျော အလယ်တွင် ချွန်မောက် လျက်ရှိသော ကုန်းတခု သို့မဟုတ် နှစ်ခုရှိသော ကျောက်ကို ကုန်းပြဿာဓိ ဟူ၍ ခေါ်သည်။ ၎င်း ကျောမျိုးမှာ ကျောရိုးပေါ်လွင်လွန်းအားကြီး၍ ကျော မပေါက်စေရန် အထူးဂရုပြုရမည်။ အများအားဖြင့် ခြေတန်ရှည်သော ဆင်များတွင် ဤ ကျောရိုးမျိုးရှိတတ်သည်။
- (ခ) နားရွက်။ နားရွက်အား ယေဘုယျအားဖြင့် (၂)မျိုးသာ ခွဲခြားနိုင်သည်။
 - (၁) နားကြီး။ ဆင်၏ ဦးခေါင်း နှင့် သင့်မျှအောင် နားရွက်ကြီး၍ ကျယ်ပြန့်သော နားကို နားကြီး ဟူ၍ ၎င်း။
 - (၂) နားကလေး။ ဆင်၏ ဦးခေါင်းနှင့်စာလျှင် သေးငယ်၍ တောင့်တင်းသော နားကို နားကလေး ဟူ၍ ၎င်း ခွဲခြားသည်။

(ဂ) မျက်စေ့။ မျက်စေ့ကို ဝေဘူယျ အားဖြင့် (၃) မျိုး ခွဲခြားသည်။

(၁) ကျေး သို့မဟုတ် - ကြက်တူရွေး။ ကျေးသား (ကြက်တူရွေး) မျက်လုံးကဲ့သို့ အနားရစ်စိမ်းပြာခံသော မျက်စေ့ကို ကျေးမျက်စေ့ (သို့မဟုတ်) ကြက်တူရွေး ဟူ၍ သတ်မှတ်သည်။

(၂) ဘုတ်-သို့မဟုတ်-ပုလဲ။ အနားရစ်မပါဘဲအပြုနှစ်ရောင်များ ဝန်းရံ၍ မျက်ဆံသာ နက်သော မျက်လုံးကို ဘုတ် မျက်စေ့ သို့မဟုတ် ပုလဲမျက်စေ့ ဟူ၍ သတ်မှတ်သည်။

(၃) ငါးဖါးမ မျက်လုံး။ အနားရစ်မပါ မျက်ဆံသာ လျင် နီညိုရောင် သေးငယ်သည့် အရစ်ငယ် တခု ပါသည့် မျက်စေ့အား ငါးဖါးမမျက်စေ့ ဟူ၍ သတ်မှတ်သည်။

(ဃ) အမြီး။ အမြီးမှာ သာမန်အားဖြင့် ခွဲခြား သတ်မှတ်ခြင်း မရှိပေ။ မြီးဆံကောင်း- မကောင်းပေါ်တွင် မူတည် မှတ်ချက် ရေးသွင်းရသော်လည်း တခါတရံ အောက်ပါ ထူးခြားသည့် အမြီးများ တွေ့ရတတ်၍ ဂရုပြုရမည်။

(၁) အမြီး တံခါးပိတ်။ မြီးဆံသည် နေရိုး နေစဉ် အတိုင်း ဆင်ဦးကင်းသို့ ဦးတည်၍နေခြင်း မရှိဘဲ ဘေးသို့ကန့်လန့်နေသည့်အမြီးကို အမြီးတံခါးပိတ် ဟူ၍ ခေါ်ဝေါ်သည်။ (ဆင်ဖြူတော်၏ အင်္ဂါတပါးဟူ၍ ယူဆကြသော်လည်း- ၎င်းအမြီးမျိုး ပါသော ဆင်မျိုးမှာ ဆိုးတတ်သည်။

(၂) မြီးတွန့်။ အမြီးအရင်းတွင် ဖြစ်စေ၊ အဖျားတွင် ဖြစ်စေ တွန့်နေသော အမြီးမျိုးကို မြီးတွန့် ဟူ၍ ခေါ်ဝေါ်သည်။ (ငယ်စဉ်က ကျားကိုက်ခြင်း၊ ဆင်ကိုက်ခြင်း၊ တို့ကြောင့် မဟုတ်ဘဲ မွေးစဉ်က ပါလာသော မြီးတွန့်ပိုင်ရှင်များမှာ အများအားဖြင့် ခါခြင်း၊ ပြေးခြင်း စသည့် အကျင့်ဆိုးများ ရှိတတ်သည်။)

(င) ခြေးသည်း-လက်သည်း။ ခြေသည်း- လက်သည်းများမှာ သာမန်အားဖြင့် (၃)မျိုး(၃)စားသာ ရှိတတ်သည်။

(၁) ဆင်ဖြူစုံ။ ရှေ့နှင့် နောက်- ခြေ တချောင်းလျှင် ခြေသည်း(၅)ချောင်းစီ အညီရှိသော ဆင်သည် ဆင်ဖြူဟောင်း၏ အင်္ဂါဝင်သောဆင်ဖြစ်၍ ဆင်ဖြူစုံ ဟူ၍ ရှေးအခါက ခေါ်ဝေါ်သုံးစွဲကြသည်။

(၂) မြန်မာစုံ။ ရှေ့ခြေ (၂)ချောင်းတွင် ခြေသည်း (၅)ချောင်းစီရှိ၍ နောက်ခြေ (၂) ချောင်းတွင် ခြေသည်း (၄)ချောင်းစီ ရှိသည်ကို ရှေးအခါက မြန်မာစုံ ဟူ၍ ခေါ်ဝေါ် သုံးစွဲကြသည်။

(၃) တုလောင်းစုံ။ ရှေ့ခြေ၊ နောက်ခြေတချောင်းလျှင် ခြေသည်း(၄)ချောင်းစီသာရှိသည်ကို ရှေးအခါက တုလောင်းစုံ ဟူ၍ ခေါ်ဝေါ်သုံးစွဲကြသည်။

မှတ်ချက်။ ခြေသည်း-လက်သည်းများကို အချောင်းရေလိုက်သာလျှင် မှတ်စုများတွင် ဖော်ပြရမည် ဖြစ်သည်။ ဥပမာ၊ ရှေ့-၅၊ နောက်-၄၊ သို့မဟုတ် ရှေ့-၅၊ နောက်-၅ ဟူ၍ဖြစ်သည်။

(စ) အစွယ်။ အစွယ်နှင့် ပတ်သက်၍ ဤအပိုင်း(၂)၊ အရက် (၁) အပိုင်း (၂) တွင် ခွဲခြားပြခဲ့ပြီး ဖြစ်သည်။ သို့သော် စွယ်စုံတွင်ပင်အခေါ်အဝေါ်အားဖြင့် အောက်ပါအတိုင်း (၅)မျိုးသာမန်အားဖြင့် ခွဲခြားရသည်။


(၁) စွယ်တုတ်။ တုတ်ခိုင်သန်မာ၍ သင့်တင့်စွာ ရှည်သော အစွယ်ကို စွယ်တုတ် ဟူ၍ ခေါ်ဝေါ်ကြသည်။

(၂) ငှက်ပျောဖူး။ အစွယ်မရှည်ဘဲ ငှက်ပျောဖူးသဏ္ဍာန် တို့တုတ် သော အစွယ်ကို ငှက်ပျောဖူး ဟူ၍ ခေါ်သည်။

(၃) စွယ်စိုက်။ အစွယ်သည် ကော့ခြင်း-တန်းခြင်း မရှိဘဲ မြေပြင် ဘက်သို့ ခပ် စိုက်စိုက် ပေါက်သော အစွယ်ကို စွယ်စိုက် ဟု ခေါ်ကြသည်။

(၄) စွယ်ကား။ နှာမောင်းရင်းမှ စ၍ နံဘေးသို့ ကား ထွက်နေသော အစွယ်များကို စွယ်ကား ဟု ခေါ်သည်။ နှာမောင်းရင်းမှစ၍ ပေါက်သော် စွယ်လိမ် ဟူ၍ ခေါ်ဝေါ်ကြသေးသည်။ သာမန် ပေါက် နေကျ အစွယ်ထက် ထူး၍ အစွယ် တဘက်က အထက်ဘက် ထောင်၍ ၎င်း၊ အခြား တဘက်က မြေပြင်ဆီသို့ စိုက်လျက်၎င်း ပေါက်သော အစွယ် များကို မောင်းနှင်း ဟူ၍ ခေါ်ဝေါ်ကြသေးသည်။

(ပုံစံ-၁၇)



ပဌမတန်းဆင် ၂၆။ အဓိက အားကောင်းသော ပဌမတန်းဆင် ဖြစ်ထိုက်သည့်
 ကောင်းများ ဆင်ကောင်းများ၏ အင်္ဂါရပ်များမှာ-
 တွင် ရှိအပ်
 သောအင်္ဂါ
 ရပ်များ။

- (က) ဦးခေါင်း။ ကြီးမား၍ ပြည့်ဖြိုးသော ဦးကင်းရှိပြီးလျှင် နားထင် အခွက်များ မပေါ်ဘဲ ကြွကြွရွရွ ရှိနေရမည်။
- (ခ) မျက်စေ့။ ကြည်လင်၊ တိမ်သလွှာ ကင်းစင်ရမည်။
- (ဂ) နားရွက်။ နားကြီး ဖြစ်၍ အထက် နှုတ်ခမ်း လိပ်ခြင်း၊ အောက်နှုတ်ခမ်းများ ကွဲခြင်းကင်းရမည်။
- (ဃ) လည်တိုင်။ တုတ်ခိုင်ကျယ်ပြန့်ရမည်။ ငုတ်ခြင်း-လျှိုးခြင်း မရှိသင့်။
- (င) ရင်အုပ်။ ကျယ်ပြန့်၍ ပျားစွဲများပါရှိခြင်းသည် ကောင်းသော အင်္ဂါရပ်ဖြစ်သည်။
- (စ) ခြေထောက်များ။ ရှေ့ခြေနှင့်ပေါင်း များသည် နောက်ခြေထက် အနည်းငယ် ရှည်ပြီးလျှင် တုတ်ခိုင် နေရမည်။ ခြေကျင်းဝတ်သည် ကျဉ်းခြင်း- သေးခြင်း မရှိစေရ၊ ရှေ့မောင်းကောင်းရမည်။ ခြေတန်ရှည် မဖြစ်စေရ။
- (ဆ) ကျော။ ငှက်ပျောကိုင်၊ ကျောမျိုးဖြစ်ရမည်။ ကျောရိုး မပေါ်လွန်းစေရ။
- (ဇ) ကိုယ်လုံး။ ဝန်းဝိုင်း၍ စည်ပိုင်းသဏ္ဍာန် ရှိပြီးလျှင် မတိုလွန်းစေဘဲ တောင့်တင်းရမည်။
- (ဈ) အသား အရေ။ မဲနက်စိုပြေ၍ ထူထဲရမည်။ အရေပြား အကွက်ထ၍ ငါးကျင်းကွက်ပေါ်လျှင် ပို၍ကောင်းသည်။

မကောင်း ၂၇။ အောက်ဖော်ပြပါ အမူအကျင့်များရှိသော ဆင်များသည် သော အမူအ မကောင်းသော အမူ အကျင့်များ ရှိသည့် ဆင်များဟူ၍ ရှေးအခါက ကျင့်ရှိသည်ဟု စ၍ ယူဆကြသဖြင့် သတိမူရမည်။
 ယူဆရသော ဆင်များ။

- (က) မောင်းထောင်း။ မောင်းထောင်း သကဲ့သို့ ဦးခေါင်းကို အထက်အောက် မပြတ်မလတ် ငြိမ်ကာငြိမ်ကာ နေတတ်သော အကျင့်တမျိုး။

- (ခ) စံကောဝိုင်း။ ကိုယ်ကာယကို စံကောဝိုင်းကဲ့သို့လက်ျာရစ် သို့မဟုတ် လက်ဝဲရစ် ရွှေ့ခါ - ရွှေ့ခါ နေတတ်သော အကျင့်တမျိုး။
- (ဂ) တိမ်ညွန့်စား။ နှာမောင်းကို မိုးပေါ် သို့ မကြာခဏ မြောက်လျက် အာ (ပါးစပ်) အတွင်းသို့ သွပ်သွင်းတတ် သော အကျင့်တမျိုး။
- (ဃ) သူကောင်းမြှုပ်။ မကြာခဏ မိမိရှေ့ရှိ-မြေကြီးကိုခွာနှင့် ရှုပ်၍ မြေဖိုခြင်းများ ပြုလုပ်တတ်သော အကျင့် တမျိုး။
- (င) ပုခက်လွဲ။ နှာမောင်းကို အနည်းငယ် ကွေး ပြီးနောက် လက်ဝဲမှ လက်ျာ၊ လက်ျာမှ လက်ဝဲလွဲ၍ နေတတ်သော အကျင့် တမျိုး။

အခဏ်း ၃။

ဆင်များ အလုပ်-လုပ်ရန် ပြင်ဆင်ခြင်းနှင့်

ဆင်ကိရိယာများ တပ်ဆင်ခြင်း။

နှစ်စဉ်ဆင် ၂၀။ ဆင်များအား သာမန်အားဖြင့် ဇွန်လလယ်ခန့်မှ ဖေဖေ ၀၁ ရက်အထိသာ အလုပ်ခိုင်းစေသင့်၍ ပူပြင်းသော နွေရာသီ ဖြစ်သည့် ဖေဖေ ၀၁ ရက်အထိသာ ဇွန်လလယ် သို့မဟုတ် မေလကုန် အထိ အလုပ်ခိုင်းစေဘဲ အနားပေးရမည်။ (အေးသောဒေသတွင်မူ ဖေဖေ ၀၁ ရက်အထိ-အလုပ်-လုပ်နိုင်လေသည်)။ အလုပ်ခိုင်းသည့် ကာလအတွင်းမှာပင် နှစ်စဉ် အောက်တိုဘာလတွင် အနည်းဆုံး ရက် သတ္တ- တပတ်ခန့် အနားပေးရမည်။

တပတ်အတွင်း ဆင်များအလုပ်ရက်နှင့် နားနေရက်။ ၂၉။ ရက်သတ္တပတ် အတွင်းတွင် ဆင်များ (၃) ရက် အလုပ်- လုပ်ပြီး (၁) ရက်နားရမည်။ စားကျက် ဝေးကွာသော နေရာတွင် (၅)ရက်လုပ်၍ (၂)ရက်တဆက်တည်း နားရမည်။ သို့မှသာစားကျက် နှင့်အလုပ်စခန်း သွားလာရသည့် ခရီးကိုကာမိ၍ ဆင်လည်းနားရကျိုး နှစ်လေသည်။ အသက်ကြီးသော ဆင်များအတွက်မှာမူ ဆင်၏ အခြေ အနေအရ တပတ်လျှင် အခြား ဆင်များထက် ဟရက်ပို၍ အနားပေး သင့်သည်။

မှတ်ချက်။ ဆင်နားရက်များ သတ်မှတ်ရာတွင် နယ်မြေ၊ ဒေသ၊ အခြေအနေအရ ဆင်စာ- ရေစာ- ရာသီ ဥတုနှင့် တောတောင် အခြေအနေများပေါ်တွင် တည်၍ သက်ဆိုင်ရာ မန်နေဂျာများက လိုအပ်သလို သတ်မှတ်ပေးသွားရမည်။

တရက်အတွင်း ၃၀။ ဆင်များ နွေရာသီ အနားပေးပြီးနောက် အလုပ် စတင်အလုပ်ခိုင်းရ လုပ်ကိုင်ရသောကာလ- ပဋ္ဌမပတ်တွင် တနေ့လျှင် (၄)နာရီမျှ ခိုင်းစေသောအချိန်။ ပြီးမှသာလျှင် နောက်အပတ်များတွင် တနေ့လျှင်(၅)နာရီမှ (၆)နာရီထိစသည်ဖြင့် တစတစ တနေ့လျှင် အများဆုံး (၈)နာရီထိသာ ခိုင်းရမည်။ ပူပြင်းသော နေ့များနှင့် ပူပြင်းသော ဒေသများတွင် အလုပ်ချိန်အတွင်း တနေ့လျှင် (၁) နာရီခန့်မျှ ကျောလှုပ် အနားပေး၍ တနေ့လျှင် (၅)နာရီ (၆)နာရီမျှသာ ခိုင်းစေရမည်။ ဆင်များ၏ လက္ခဏာအခြေအနေကိုကြည့်၍ ဆင်ခေါင်းများက အလုပ်- လုပ်ချိန်ကိုသတ်မှတ်ရမည်။

အလုပ်သင် ၃၁။ အလုပ်သင်စ ဆင်များနှင့် ဆင်အိုများကို အခြားဆင်များ ဆင်နှင့်ဆင်အို ထက်အချိန်အားဖြင့်၎င်း၊ အလုပ် ပမာဏ အားဖြင့်၎င်း လျော့ပေါ့၍ များအား အ ခိုင်းစေရမည်။
ချိန်နှင့်ပမာဏ
လျော့ခိုင်းရ
မည်။

ဆင်များနေ ၃၂။ ဆင်များကို နေမပူပြင်းမှီ အလုပ် အများဆုံး လုပ်နိုင်ရန် မပူမှီအလုပ် စီစဉ်ရမည်ဖြစ်၍ မိုးမလင်းမှီ (ရောင်နီပေါ်-လမ်းမြင်နိုင်သောအချိန်) လုပ်နိုင်ရန် ဆင်များကောက်ယူရန် ဆင်သမားများက ဆင်စခန်းမှထွက်ခွာရမည်။ စောစောဆင် (ထွက်ခွာစေရမည်)။
ကောက်ရ
မည်။

အလုပ် နားရက် ၃၃။ နောက်နေ့ အလုပ်- လုပ်ရန် အတွက် ဆင်များ လိုက်လံ များတွင်ညနေ ကောက်ယူသောအခါ လွယ်ကူ-စောစီးစွာ ကောက်ယူနိုင်စေရန်အတွက် ပိုင်းဆင်များ ဆင်များ အလုပ်နားသော ရက်များတွင် နေချိန်၌ မိမိဆင်များကို လိုက်ကြည့် စားကျက်များသို့ လိုက်လံကြည့်ရှု၍ မှတ်သားထားရမည်။ ထားရမည်။

ဆင်ကောက်ရာ ၃၄။ ဆင်ဦးစီးများတွင် ဆင်ကောက်ရန် စောစောထွက်သော
 တွင် ဝတ္တရား ဆင်ဦးစီးများနှင့် စခန်းမှ စောစောထွက်သော်လည်း ခိုကပ်၍ တနေ
 ချို့ယွင်း ရာရာတွင် မီးလှုံ၊ အိပ်စက်တတ်သော ဝတ္တရား ပျက်ကွက် ချို့ယွင်း
 သောဆင်ဦး တတ်သည့် ဆင်သမားများ ရှိတတ်သဖြင့် ဆင်ဝိုင်းအား အုပ်ချုပ်ရ
 စီးများ၊ ဆင် သော ဆင်ခေါင်းများက မပြတ်မလပ်သဘိပြုစစ်ဆေးအရေးယူရမည်။
 သမားများကို
 သတိပြု စစ်
 ဆေးရမည်။

ဆင်များကို ၃၅။ ဆင်များကို နံနက်ပိုင်း ကောက်ယူ- ခေါ်ဆောင် လာပြီး
 စံနစ်တကျ နောက် ဆင်ဦးစီးများသည် စခန်းအနီး ရေစီးသောချောင်းတွင် စံနစ်
 ပွတ်တိုက်-ရေ တကျ တိုက်ချွတ်ပွတ်သပ်ရေချိုးပေးရမည်။ ဆင်၏ကိုယ်တွင် ရွှံ့နွံ များ
 ချိုးပေးရ စင်ကြယ်စေရန် အထူးဂရုပြုလျက် (ဒိုးနွယ်) သို့မဟုတ်- (ဆူးရစ်နွယ်)
 မည်။ ဖြင့် တကိုယ်လုံးအနှံ့အပြား ပွတ်တိုက်ပေးပြီး ရေဖြင့်စင်အောင် ဆေး
 ကြောပေးရမည်။ ဤကဲ့သို့ (ဒိုးနွယ်) (ဆူးရစ်နွယ်) တို့ဖြင့် ပွတ်တိုက်
 ရေချိုးပေးခြင်းအားဖြင့် ဆင်၏ အသားအရေသည် အမြဲသဖြင့် မဲနက်
 စိုပြေပြီးလျှင် ရောဂါပိုးနှင့် ပိုးဥများ ကင်းစင်နိုင်သည်။

ဆင်ဆွဲကိရိယာ ၃၆။ ဆင်များကို စံနစ်တကျ ရေချိုးပေးပြီးသည့်နောက် ဆင်
 များ စည်း စခန်းရှိ သစ်ဆွဲကိရိယာ တန်ဆာများကို သတ်မှတ်ထားသော စည်း
 ကမ်းနှင့်အညီ ကမ်းများနှင့်အညီ တပ်ဆင်ပေးရမည်။
 တပ်ဆင်
 ရမည်။

(သားရေ)အ ၃၇။ ဆင်များကို ကျောခံရန် အလျား (၄)ပေ၊ အနံ(၃)ပေခန့်
 နည်းဆုံး (နဘဲခေါက်) သို့မဟုတ် (ဘန်ဘွေးခေါက်) ကို ထုလုပ်ထားသော
 (၁၂)ချပ်မှ (သားရေ) အနည်းဆုံး (၁၂)ချပ်မှ (၁၅)ချပ်အထိ တင်ရမည်။ အထူ
 (၁၅)ချပ်အ အားဖြင့် (၆) လက်မမှ (၇) လက်မ အထူ ရှိစေရန် သတိပြု ရမည်။
 ထိကျောခံ အထူအပါး ညီမျှရန်လည်း အရေးကြီးသည်။
 တင်ရမည်။

သားရေပေါ်
တွင် (၄)
ခေါက်ချိုး၊
နီးသားဖျာ
(၃)ချပ် (သို့
မဟုတ်) ဘန့်
ဘွေးခေါက်
နဘဲခေါက်
ဖျားတင်ရ
မည်။


၃၈။ ၎င်း(သားရေ) အပေါ်တွင် (၄)ခေါက်ချိုး- နီးသားဖျာ
(၃)ချပ်ခန့်တင်ရမည်။ သို့မဟုတ်- ဘန့်ဘွေး/နဘဲခေါက်ဖျား တင်ရ
မည်။ သို့မှသာ (အုံးတုံး) သို့မဟုတ် (ခွေးခြေ) တို့၏ ဖိနှိပ်အားကို
တောင့်တောင့်ခံနိုင်ပြီး ကျောပေါက်ခြင်းမှ ကင်းဝေးမည် ဖြစ်သည်။

နီးသား (၄)
ခေါက်ချိုး
ဖျာပေါ်တွင်
(အုံးတုံး) သို့
မဟုတ် (ခွေး
ခြေ) တင်ရ
မည်။

၃၉။ ၎င်း (၄)ခေါက်ချိုးနီးသားဖျာများအပေါ်တွင်(အုံးတုံး)
သို့မဟုတ် (ခွေးခြေ) တင်ရမည်။ (အုံးတုံး) ဆိုသည်မှာ ယေဘုယျ
အားဖြင့် အလျား (၁၆) လက်မ၊ အနံ (၆) လက်မ၊ နှင့် အမြင့်
(၈)လက်မခန့်ရှိ ဒီးဂူး-လက်ပန်သားကို အခေါင်းထွင်းလျက် ကျော
ရိုးတဘက်တချက်တွင် တင်သော ဂုတ်စီးတင်- ကိရိယာကို ဆိုလိုသည်။
၎င်းအုံးတုံး (၂)ခုမှာ (၂)ပေခန့်ရှိသော လျှော်ကြိုး (၂)ချောင်းဖြင့်
တွဲ၍ ဆက်သွယ်ထားရမည်။ ဆင်၏ ကျော အကြီး အသေး အလိုက်
၎င်းကြိုးကို ရှည်ခြင်း- တိုခြင်း ပြုလုပ်ရသည်။ (ခွေးခြေ) ဆိုသည်မှာ
အလျား(၂)ပေခန့်၊ အနံ(၁)ပေခန့်ရှိသော ကျွန်းသားဘောင် (၂)ခု
ကို လက်ယက် ထိုးထား၍ ဆင်၏ကျောနှင့် ကိုက်ညီအောင် (၉၀)
ဒီဂရီမှ (၁၀၀)ဒီဂရီအထိရှိသော ဒေါင့်၊ သဏ္ဍာန် ပြုလုပ်ထားသော
ကိရိယာကို ဆိုလိုသည်။ (ပုံစံ ၁၈ တွင်ကြည့်ပါ)။

(ပုံစံ- ၁၈)

ခွေးခြေပုံစံ။



ဝမ်းပတ်ကြီး ၄၀။ အုံးတုံး၊ (သို့မဟုတ်) ခွေးခြေ၊ တပ်ဆင်ပြီး နောက် (ဝမ်း
 တပ်ဆင်ခြင်း ပတ်ကြီး) တပ်ဆင်ရမည်။ ၎င်းမှာ လျှော်ကြီး ဖြစ်ပြီးလျှင် ဆင်၏
 နှင့်၎င်း၏အဓိ လုံးပတ်အလိုက် တဘက် အဝတွင် ကွင်းရှိ၍ အခြား တစက လျှိုပြီး
 ကတာဝန်။ ခွေးခြေ/ အုံးတုံးပေါ်တွင် တင်းတင်း ချည်နှောင်ရသည်။ ဆင်ကိုယ်
 လုံးနှင့် ထိသော အပိုင်းကို ကြီးပြားအဖြစ် ယက်လုပ်ရသည်။ အချို့
 ကြိမ်ပေါများသောဒေသတွင် ကြိမ်ဖြင့်ယက်လုပ်သော(ဝမ်းပတ်ကြီး)
 များကိုလည်း သုံး၍ ဝမ်းပတ်ကြီးပြား သန့်သန့်ယက်လုပ်ပြီးစော်သီးနှင့်
 တင်းရသော ဝမ်းပတ်ကြီးများကိုလည်း ဒေသအလိုက် သုံးစွဲကြသည်။
 သို့သော် (ဝမ်းပတ်ကြီး)၏ အဓိက တာဝန်မှာ ဆင် ကျောပေါ်ရှိ
 သားရေ၊ ဖျာ၊ အုံးတုံး/ခွေးခြေ၊ စသည့် ကိရိယာများ ဘေးတဘက်
 တချက်သို့ မရွေ့လျားစေရန် ဖြစ်သည်။

(ဂုတ်စီးကြီး) ၄၁။ (ဝမ်းပတ်ကြီး) ပတ်ပြီးနောက် အုံးတုံး- ခွေးခြေပေါ်သို့
 တင်ခြင်းနှင့် လျှော်ကြီးဖြင့် ပြုလုပ်သော (ဂုတ်စီးကြီး) (၂) ဘက်အစအညီဘေးသို့
 သံကြီးဂုတ်စီး ကျစေရန် တင်ရမည်။ ၎င်း (ဂုတ်စီးကြီး) သည် ဆင် ကျောပေါ်ရှိ
 အသုံးမပြုသင့် ဖျာနှင့်သားရေကို မထိစေဘဲ အုံးတုံးနှင့်ခွေးခြေပေါ်တွင်သာအားပြု
 ခြင်း။ လျက် တင်နေစေရမည်။ အတို အရှည် ပမာဏမှာ ဆင်၏ ကိုယ်ထည်
 ပမာဏအရ (လည်ပတ်)နှင့် သစ်ဆွဲသံကြီးတဖြောင့်တည်းဆက်မိသည့်
 နေရာအထိ ကျရောက် စေရမည်။ ဂုတ်စီးကြီး တဘက် တချက်သည်
 (လည်ပတ်ခေါင်း)သွင်းရန် ကွင်းများပါရှိပြီးဖြစ်ရမည်။ သံကြီးဂုတ်စီး
 များမှာ ဆင်ကျော- နာစေသဖြင့်၎င်း၊ တောင်ကမ်းပါးယံတွင် သစ်
 ဆွဲရာ၌ သစ်များမနိုင်မနင်း- လိမ့်ကျသော် ဆင်ပါ ကျမသွားစေရန်
 ဂုတ်စီးသို့ ဒါးဖြင့် ဖြတ်ရန် လိုအပ်သဖြင့်၎င်း အသုံး မပြုသင့်ချေ။
 တောင်ကိုင်ဆင်များတွင် သံကြီး ဂုတ်စီးများ လုံးဝ အသုံးမပြုရ။

(ရင်သိုင်း)နှင့် ၄၂။ ဂုတ်စီးကြီး တင်ပြီးသည့်နောက် (ရင်သိုင်း)နှင့် (မြီးသိုင်း)
 (မြီးသိုင်း) ကြီးများကို ခွေးခြေ၊ သို့မဟုတ် အုံးတုံးတွင်ချည်နှောင်တပ်ဆင်ရမည်။
 များတပ်ဆင် (ရင်သိုင်း)ဆိုသည်မှာ ဝမ်းပတ်ကြီးကဲ့သို့ပင် ဆင်၏လည်ပင်း၊ ရင်ပတ်
 ခြင်းနှင့်၎င်းတို့ နှင့်ထိသည့်နေရာတွင် အပြား ယက်လုပ် ထားသော လျှော်ကြီးဖြစ်၍
 ၎င်း၏အဓိက (မြီးသိုင်း)မှာ ဆင်အမြီးအောက်တွင် သစ်သား (သို့မဟုတ်) ကြိမ်ကို
 တာဝန်။ အလိုက်သင့် ကွေးကွေးပြုလုပ်၍ (၂) ဘက်မှ လျှော်ကြီး ဖောက်တတ်
 သော ကိရိယာဖြစ်ပြီးလျှင် ၎င်းကြီးစ (၂)ခုကို အုံးတုံး/ခွေးခြေနှင့်
 ချည်တုတ်ထားရလေသည်။ ၎င်း(ရင်သိုင်း)နှင့် (မြီးသိုင်း) ကြီးများ၏
 အဓိကတာဝန်မှာ ဆင်ကျောပေါ်ရှိ သားရေ ဖျာ-နှင့်အုံးတုံး/ခွေးခြေ
 များ ရွေ့- နောက် မရွေ့လျားစေရန် ဖြစ်သည်။

(လည်ပတ်)နှင့် ၄၃။ ၎င်းနောက် သစ်ဆွဲ ကိရိယာများဖြစ်သည့် (လည်ပတ်)နှင့် သစ်ဆွဲသံကြိုး သစ်ဆွဲသံကြိုးများ တပ်ဆင်ရမည်။ (လည်ပတ်) ဆိုသည်မှာ လျှော်ကြိုး များကို အကျယ်(၇)လက်မမှ(၈)လက်မထိ ယက်လုပ်ထား၍ အရှည် မှာ ဆင်၏ပမာဏအလိုက် (ဂုတ်စီးကြိုး) ကွင်းများ အတွင်း သွင်း၍ သစ်ဆွဲသံကြိုး (သံကလန့်) သို့မဟုတ် (ချိတ်) ချိတ်နိုင်လောက်ရုံသာ မျှည်လျားရမည်။ ၎င်း(လည်ပတ်)များကို ယက်လုပ်ပြီးနောက်ဝက်ဆီ များဝလင်စွာသုတ်လိမ်းထားရန် လိုအပ်သည်။ သို့မှသာပျော့ပြောင်း လျက် ဆင်၏လည်ပင်းတွင် အနာဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။ ၎င်း လည်ပတ်အား သားရေပြားဖြင့် အုပ်ဖုံး ထားသော စံနစ်မှာလည်း ကောင်းမွန်သဖြင့် အသုံးပြုရမည်။ ၎င်း (လည်ပတ်)များမှာ အကြာ ဆုံး (၁)လခွဲခန့်သာ သုံးစွဲနိုင်သဖြင့် ဆင်ဦးစီးများသည်နေ့ရာသီ ဆင် ကျောင်းစခန်းတွင် မိုးနှင့်ဆောင်း အလုပ်ကာလ အတွက် လုံလောက် စေရန်-အနည်းဆုံး (၆)ခုမျှ ပြုလုပ်၍ အလုပ် ရာသီအတွင်း နားရက် များတွင် ပြုလုပ်ထားကြရမည်။ သစ်ဆွဲ သံကြိုးမှာ ဆင်၏ အရွယ်- အင်အားအလိုက် ခွဲလက်မ၊ သံကြိုး(သို့မဟုတ်) (၃)လက်မ၊ သံကြိုး အတိုတချောင်း-အရှည်တချောင်းပေါင်း (၂)ချောင်း(၁)စုံ တပ်ဆင် ရမည်။

ဆင်သစ်ဆွဲ ကိ ၄၄။ ဖေါ်ပြုပြီးသည့် အတိုင်း- ဆင်များအား သတ်မှတ် ထား ရိယာများအုပ်သော သစ်ဆွဲကိရိယာ - တန်ဆာပလာ များကို စံနစ်တကျ တပ်ဆင်၍ ဆင်ပြီးစစ် တပ်ဆင်ပြီးသော ကိရိယာ - တန်ဆာပလာ များသည် ဆင် အရွယ် ဆေးရမည်။ ပမာဏနှင့် ကိုက်- မကိုက် တပ်ဆင်ရာတွင် အတိုအရှည်၊ အရှေ့ အနောက် ညီ-မညီ စသည်များကို စစ်ဆေး ပြုပြင်ပေးရမည်။

ဆင်ကိရိယာ- ၄၅။ ဆင်ကိရိယာ - တန်ဆာပလာများ စစ်ဆေးကြည့်ရှု ပြုပြင် တန်ဆာပလာ ပေးပြီးနောက် ဆင်နှင့် ကိရိယာ - တန်ဆာပလာများ ထိသည့်နေရာ၊ နှင့်ထိသည့် ဆင်၏ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ဖြစ်သည့် လည်ပင်း၊ (ရင်ဘတ်) ဆင်၏ ကိုယ် လက်ပြင်၊ ဘေးသား စသည်တို့ကို ဝက်ဆီသုတ်လိမ်းပေးရမည်။ ဝက်ဆီ ခန္ဓာ အစိတ် ကို အဝတ်နှင့် ဆွတ်လျက် ခပ်ရှုံ့ရှုံ့ သုတ်လိမ်း ပေးရမည်။ သို့သော် အပိုင်းကို ဝက် စီးကျအောင်အထိ သုတ်လိမ်းရန် မလိုပေ။ ဆီသုတ်လိမ်းရ မည်။

ဝန်တင်ရန်အ ၄၆။ ဝန်တင်ရန် ဆင်များ အတွက်မူ သစ်ဆွဲဆင်၏ အုံးတုံး/
အတွက် ခွေး ခွေးခြေ၊ လည်ပတ်၊ သစ်ဆွဲသံကြိုးတို့ အစား(က)တင်ရန်ပင်ဖြစ်သည်။
ခြေ/အုံးတုံး ၎င်း (က) ကို သားရေနှင့် ဖျာပေါ်တွင် တင်ပြီးနောက်ဝမ်းပတ်ကြိုး
လည်ပတ် သံ လည်သိုင်း၊ မြီးသိုင်းများနှင့် ဟုတ်နှောင်ရမည်။

ကြိုး အစား-
(က)ကိုသုံး
သည်။

(က) အမျိုး ၄၇။ (က) မှာ အမျိုး တစ်စား အားဖြင့် အောက်ပါ အတိုင်း
အစား အား (၄)မျိုး (၄)စား ရှိသည်။

ဖြင့် (၄)မျိုး
ရှိသည်။

(က) ကရင် (က)။ နွယ် - သို့မဟုတ် - ကြိမ်ဖြင့် ပြုလုပ်ထား
သော ခြင်းကြား၊ ခြင်းပေါင်း-သဏ္ဍာန် ပြုလုပ်လျက် ဝါး
များဖြင့် ယက်လုပ် ကာရံထားသည့် ပစ္စည်းတင် (က)
ဖြစ်သည်။

(ခ) ရှမ်း-မြန်မာ (က)။ သစ်သားဘောင်တွင် ဝါးစိတ်များ
စိုက်ထူ ကာရံလျက် ပြုလုပ်ထားသော ပစ္စည်းတင် (က)
ဖြစ်သည်။

(ဂ) ယိုးဒယား (က)။ သစ်သားဖြင့်သာ တောင့်တောင့်တင်း
တင်း ပြုလုပ်ထား၍ (၂)ခြမ်းခွဲ ကြက်ခြေခတ် ပြုလုပ်
ဆက်စပ်ထားသော ပစ္စည်းတင် (က) ဖြစ်သည်။

(ဃ) သံ (က)။ သံပြား သံဘောင် များကို ဆင်ကျော နှင့်
လွတ်အောင် ကုန်းကုန်းပြုလုပ်၍ တဘက်တချက်မှ သား
ရေနှင့် ဖျာပေါ်ကို သောက်စေရန် ပြုလုပ် ထားသော
ကိရိယာဖြစ်သည်။ ၎င်း၏ တဘက်တချက် သံဘောင်များ
တွင် ကြိုးပေါက် (၄)ပေါက်စီ ဖောက်၍ လျော်ကြိုးများ
ဖြင့် ပစ္စည်းများ ချည်ဘုတ် ရန် တပ်ဆင် ထားရသည်။
(စတီးဘရားသား-သစ်ကုမ္ပဏီမှစတင်ပြုလုပ်သုံးစွဲခဲ့သည်။)

(က)အပြင် ၄၈။ အထက်ဖော်ပြပါအတိုင်း (က) အမျိုးမျိုးအပြင် (ကတ္တီ)
ပစ္စည်းတင်ရာ နှင့် (ကတ္တီလာ) များလည်း သုံးစွဲကြသေးသည်။ (ကတ္တီလာ)ဆိုသည်
တွင် (ကတ္တီ မှာ အုံးဆံ (သို့မဟုတ်) လျော်ပြားများသွင်း၍ မိုးကာဖြင့် ချုပ်ထား
လာ)ကိုလည်း သော (၆)လက်မခန့်ထူသည့် မွေ ယာသဏ္ဍာန်-ဆင်၏ကျောခင်းဖြစ်၍
သုံးသည်။ (ကတ္တီ)မှာ ၎င်း (ကတ္တီလာ) ပေါ်သို့ တင်ရန် အလားတူ လျော်နှင့်

အုံးဆံများ ထည့်သွင်း၍ မိုးကာဖြင့် အလယ်တွင် ကျောရိုးတလျှောက် အပေါက်သဖွယ် ချုပ်လုပ်ထားသော ပစ္စည်းတင်ဖုံတမျိုးပင်ဖြစ်သည်။
၎င်း (ကတ္တီ) - (ကတ္တီလာ) နှင့် ပစ္စည်းတင်ရာတွင် သံ (က) နည်းတူ ကြိုးရှစ်ချောင်းဖြင့် ထိန်း၍ ဆွဲချည်တင်ဆောင်ရသည်။

ဆင်အလုပ် ၄၉။ အလုပ်ဆင်များနှင့် ပတ်သက်၍ အပိုင်း(၂)၊ အခန်း(၃) လုပ်ရန်ပဏာမ အပိုင်း (၄၂)၊ အထိ ဆောင်ရွက်ပြီးသောအခါ မိမိတို့၏ လုပ်ငန်းရှိရာ ပြင်ဆင်မှုများ များသို့ မနှောင့်နှေးစေဘဲ အချိန်မှီ သွားရောက်၍ သစ်ထုတ်၊ သစ်ဆွဲ၊ ပြုလုပ်ပြီးလျှင် ရေလိုက်၊ သစ်အောင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ် လုပ်ငန်း ရှိရာ လေသည်။
သို့ မနှောက်
နှေးဘဲသွား
ရောက်ရသည်။

အခန်း ၄။

ဆင်များအလုပ်-လုပ်ခြင်းနှင့် လိုက်နာရန် စည်းကမ်းများ။


ဆင်များသစ် ၅၀။ ဆင်များ သစ်ထုတ်လုပ်ငန်း ဆောင်ရွက်ရာတွင် အပိုင်း(၁) တိုက်ရာတွင် အခန်း(၆)ပါ အပိုင်းများတွင် သတ်မှတ်ထားသော စည်းကမ်းများ၊ အပိုင်း ၁၊ အ အရ တိကျစွာ လိုက်နာ ကျင့်သုံးရမည့်ပြင် ရာသီဥတု ဒေသ ဆင်၏ ခန်း(၆)ပါ အရွယ် ပမာဏ၊ ကျန်းမာရေးနှင့် အသက်များ အလိုက် ချင့်ချိန်၍ စည်းကမ်း အလုပ်ခိုင်းစေရမည်။
ပျားလိုက်နာ
ရမည်။

ထိခိုက်ဒဏ်ရာ ၅၁။ ဆင်များ သစ်ထုတ်လုပ်ငန်း ဆောင်ရွက်ရာတွင် ဆင်သမား အနာတရများ အလုပ်သမားများ ထိခိုက်-ဒဏ်ရာအနာတရ ဖြစ်ခြင်းနှင့် မတော်တဆ အတွက် ကာ မှုခင်းများ မဖြစ်ပေါ်စေရန် နောက်ဆက်တွဲ (၆) တွင် သတ်မှတ်ထား ကွယ်ရေးစည်း သော ကာကွယ်ရေး စည်းကမ်းများကို မပျက်မကွက် လိုက်နာရမည်။
ကမ်းများ
မပျက်မကွက်
လိုက်နာရ
မည်။

ဆင် (၂) ၅၂။ ဆင်တကောင်ဖြင့် မနိုင်သော သစ်ကြီးများအတွက် ဆင်
 ကောင် ဇက် (၂)ကောင်ဖြင့် ဇက်ခတ်ဆွဲရမည်။ ဇက်ခတ် ဆွဲရာတွင် စွယ်စုံဆင်ကို
 ခတ်ဆွဲခြင်းနှင့် နောက်ကမထားရ။ သံကြိုးပြတ်၍ဖြစ်စေ၊ နဖူးပုံ၍ ဖြစ်စေ၊ အားလွန်
 စွယ်စုံဆင်ရှေ့ ခဲ့သော် ရှေ့ဆင်အား ဒဏ်ရာ အနာတရ ဖြစ်စေနိုင်သောကြောင့်
 ကထားရန်။ စွယ်စုံဆင်ကို ရှေ့ကသာ ထားရမည်။

ခရီးရှည်မြေညီ ၅၃။ မြေညီ - ခရီးရှည်၊ ကဲ့ပုံတိုက်၊ သစ်ဆွဲ ရသော ခရီးများ
 ဆွဲရသော် အတွက် (ဂင်ဒိတ်) ပြုလုပ်၍ သုံးသင့်သည်။ (ဂင်ဒိတ်) ဆိုသည်မှာ
 (ဂင်ဒိတ်)သုံး ဆင်သစ်တင်၍ ဆွဲရန် သစ်သား ဘီးအထူများ တပ်ဆင် ထားသော
 သင့်သည်။ လှည်းဖြစ်သည်။ တောတွင်းတွင်ပင် ပြုလုပ်နိုင်သည်။ အောက်ပါပုံစံ
 အတိုင်းဖြစ်သည်။ ဘီးများမှာ အချင်း (၂၀) လက်မ၊ ရှိ၍ အထူ
 (၈)လက်မ ဖြစ်စေရမည်။ ကိုယ်ထည်မှာ ဆင်အနေ အထားပေါ်
 မှတည်၍ အနိမ့်၊ အမြင့်၊ အရှည် အတို ချင့်ချိန်ပြုလုပ်သွားရမည်။

(ပုံစံ - ၁၉)
 ဂင်ဒိတ် - ပုံစံ။



သစ်ဆွဲကိရိယာ ၅၄။ ဆင်များအလုပ်-လုပ်နေစဉ်အတွင်း ဆင်များတွင်တပ်ဆင်
 တန်ဆာပလာ ထားသော သစ်ဆွဲကိရိယာ-တန်ဆာပလာများ နေရာပျက်ယွင်းခြင်းရှိ
 များကိုသစ်ဆွဲ မရှိ၊ ဆင်၏ ကိုယ်ကာယနှင့် သံကြိုးများ ထိခိုက်-ပွန်းပဲ့ခြင်း ရှိ-မရှိ၊
 စဉ်စစ်ဆေး မကြာခဏ စစ်ဆေးကြည့်ရှု၍ လိုအပ်သလိုပြင်ဆင်ပေးရမည်။
 ကြည့်ရှုရမည်။

တောင်ကမ်း ၅၅။ တောင် ကမ်းပါးယံများတွင် သစ်လုံးများ ထိန်းသိမ်းမရ
ပါးယံမှ သစ် အောင် လိမ့်ကျသွားပါက ဆင်ပါ အားလွန်၍ လိမ့်ကျ မသွားစေရန်
လုံးလိမ့်သွား ဂုတ်စီးကြီးကို ဦးစီး-က ဒါးဖြင့် ဖြတ်ပေးရမည်။ ကျွဲကဲ့သို့ဒါးဖြင့် ဖြတ်
သော် ဂုတ်စီး နိုင်ရန် ဒါးကို(အုံးတုံး)- (ခွေးခြေ)တို့တွင် အဆင်သင့် ချိတ်ဆွဲထားရှိ
ကြိုးကို ဖြတ် ရမည်။
ရမည်။

သစ်လုံး၏ န ၅၆။ သစ်လုံး နဖါးများ မခိုင်ခန့်ပါက သစ်ဆွဲစဉ် နဖါးကဲ့၍
ဖါးများခိုင်-မ ဆင်အားလွန်ပြီး ဒဏ်ရာ-အနာတရများ ဖြစ်တတ်သဖြင့် သစ်မဆွဲမှီ
ခိုင်သစ်မဆွဲမှီ ဆွဲမည့်သစ်လုံး၏ နဖါးများကို စမ်းသပ်စစ်ဆေး၍ ခိုင်ခန့်ခြင်း မရှိဟု
စစ်ဆေးကြည့် ထင်မြင်သော် နဖါးသစ်-ဖောက်ပြီး စိတ်ချရမှ ဆွဲစေရမည်။
ရမည်။

အလုပ်ချိန်အ ၅၇။ ဆင်များ၏အခြေအနေ၊ ရာသီဥတုအခြေအနေအရ အလုပ်
တွင်း ဆင်များ လုပ်ချိန်အတွင်း- ဆင်များကို တကြိမ်မှ (၂) ကြိမ်ထိ၊ တကြိမ်လျှင်
အနားပေး နာရီဝက်ခန့်အထိ အပန်းဖြေ-အနားပေးသင့်သည်။ ဆက်တိုက်တကြိမ်
သင့်ခြင်း။ လျှင် (၃)နာရီထက် ပို၍ သစ်ဆွဲခြင်း မပြုသင့်။

ဆွဲလမ်း၊ လုပ်- ၅၈။ ဆင်သစ်ဆွဲလမ်း တလျှောက်တွင် ရှိသော ခလုတ်-သစ်ငုတ်
သစ်ငုတ် ရှင်း ကျောက်တုံး စသည်တို့ကို ခုတ်ထွင်ဖယ်ရှား၍ သစ်လိုက် ကောင်းစေ
ရေးနှင့် လိမ့် ရန် (လိမ့်တုံး)၊ (တနေရာမှ တနေရာသို့ ရွှေ့ပြောင်း၍ သစ်အောက်
တုံး၊ ဆုံတုံး ဒလိမ့်သဘွယ် သုံးနိုင်သော တုံးငယ်များ)၊ (ဆုံတုံး)၊ (မြေတွင်မြုပ်၍
သုံးစွဲခြင်း။ ထားရသော သစ်တုံးကြီးများ) များကို နေရာမလပ် သစ်အောက်တွင်
ရှိနေစေရန် ဆင်အမှုထမ်းများက ကြိုတင် လုပ်ဆောင်ပေးရမည်။

တောင်ကမ်း ၅၉။ တောင်ကမ်းကြီးသော အကွက်များတွင် ဆင်များမပပ်ပန်း
ကြီးသော အ ဘဲ လွယ်ကူစွာ တောင်တက်နိုင်ရန်အတွက် ပတ်လမ်းများ၊ လှေခါးထစ်
ကွက်များတွင် များကို ဆင်အမှုထမ်းများက ကြိုတင် ဖောက်လုပ် ထားရှိစေရမည်။
ဆင် များ
တောင်တက်
ရန်ပတ်လမ်း
များ၊ လှေခါး
ထစ်များပြု
လုပ်ရခြင်း။

ဆင်အလုပ် ဖြုတ်ပြီး နောက်ကျော လှုပ်၍ ဆား ဖြင့်-နင်းနှိပ် ပေးရခြင်း။

၆၀။ ဆင်များ အလုပ်ဖြုတ်သော အချိန်တွင် ဆင်ကိရိယာ- တန်ဆာပလာ များအား စခန်းအနီး ထားရှိမြဲ သားဇရ တန်းတွင် ချွတ်ဖြုတ်ထားရှိပြီးနောက် ဆင်၏ကျောပြင်-ကျောရိုးအနီးတဝိုက်သို့ ဆားများဖြင့် ပက်ဖျန်းခြင်း၊ နှိပ်ခြင်း၊ နင်းခြင်း များ ပြုလုပ်ပေး ရမည်။

ဆင်များလွှတ် ရာတွင် စား ကျက် အ ရောက်ပို့ပြီးမှ လွှတ်ရမည်။ ဆင်များကို ပြန်လည်ကောက်ရမည်။ သို့မဟုတ်-ဆင်၏ ထူးလမ်းများ ကို လေ့လာမှတ်သားထားရှိရမည်။

၆၁။ ဆင်များ အလုပ် ဖြုတ်ပြီးနောက် စခန်းအနီး - သားဇရ တန်းမှ ထူးခတ်လွှတ်ခြင်း မပြုဘဲ ဆင်စာ ပေါများသော စားကျက် အရောက် လက်လား- မောင်းနှင်ပြီးမှ ထူးခတ် - လက်သွယ်ကြိုး ထည့် ရှိလွှတ်ရမည်။ ခရီးလွန်တစ်သော ဆင်များ အတွက် ညနေတိုင်း ဆင်များကို ပြန်လည်ကောက်ရမည်။ သို့မဟုတ်-ဆင်၏ ထူးလမ်းများ ကို လေ့လာမှတ်သားထားရှိရမည်။

အင်အားချို့ တဲ့၍ အလုပ်ပင် ပန်းသော ဆင်များကို ထူးမခတ်ဘဲ လက်သွယ်ကြိုးဖြင့်သာ လက် တဘက်တွင် ခတ်၍ လက်လား-လွှတ်ရမည်။ ဆင်အိုနှင့် မကျန်းမာသော ဆင်များ အတွက်မူ ကောက်ယူရန် မခက်ခဲပါက လက်သွယ် ကြိုးပင် မထည့် မခတ်ဘဲလက် သင့်ပေ။

လား၊လက် သွယ်ကြိုးဖြင့် လွှတ်ရမည်။

ဆင်များနား နေချိန်တွင် ဆင်အမှုထမ်း များလုပ် ဆောင်ရန် ဝတ္တရားများ။

၆၂။ အလုပ် ပင်ပန်းသော ဆင်များနှင့် အင်အားချို့ တဲ့သော ဆင်များကို ထူးမခတ်ဘဲ လက်သွယ်ကြိုးဖြင့်သာ လက် တဘက်တွင် ပန်းသောဆင် ခတ်၍ လက်လား-လွှတ်ရမည်။ ဆင်အိုနှင့် မကျန်းမာသော ဆင်များ များအားထူး အတွက်မူ ကောက်ယူရန် မခက်ခဲပါက လက်သွယ် ကြိုးပင် မထည့် မခတ်ဘဲလက် သင့်ပေ။

၆၃။ ဆင်များ အလုပ်ရက်အတွင်း ခေတ္တ ကျောလှုပ် နားနေ ချိန်နှင့် ဆင်နားရက်များတွင် ဆင်အမှုထမ်းများသည်ဆွဲလမ်း ပြုပြင် ခြင်း၊ သစ်ဆွဲကိရိယာ-တန်ဆာပလာများ ပြုလုပ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဆင်စခန်းသန့်ရှင်းရေးများကို လိုအပ်သလို ပြုလုပ်ရမည်။

အခန်း ၅။

ဆင်များပစ္စည်းတင်ရာတွင် လိုက်နာရန်စည်းကမ်းများ။

ဝန်တင် ဆင် များအဖြစ် သတ်မှတ် သောဆင် များ။

၆၄။ ဝန်တင်ဆင်များမှာ အများအားဖြင့် အသက် (၁၀)နှစ် မပြည့်သေးသော (အရွယ်မရောက်သေးသော) အလုပ်သင်ဆင်များ နှင့် အခြားသစ်ထုတ်လုပ်ငန်းအတွက် မသင့်လျော်တော့သော ဆင်အို- ဆင်နာများကို သတ်မှတ် ဝိုင်းဖွဲ့ထားရှိသည်။

ဝန်တင်ဆင် ၆၅။ ဝန်တင်ဆင်များ သယ်ယူရန်ဝန်များ ပစ္စည်းများ အလေး
 များအတွက် ချိန်နှင့်ပတ်သက်၍ အသက်အရွယ်နှင့်ဒေသအလိုက်အောက်ပါအတိုင်း
 ကန့်သတ်ထား သတ်မှတ်သည်။

သော ဝန်
 အလေးချိန်။

- (က) အသက်(၂၂)နှစ်မှ (၄၅)နှစ် အတွင်း ဆင်ကြီးတကောင်
 လျှင်၊
 - (၁) မြေညီဒေသတွင် ၄၅၀၊ ပေါင်
 - (၂) တောင်တက်-တောင်ဆင်း
 ဒေသတွင် ၃၅၀၊ ပေါင်
 - (၃) တောင်စောက်-ခက်ခဲသော
 ဒေသတွင် ၂၅၀၊ ပေါင်
- (ခ) အသက်(၄၆)နှစ်မှ (၅၀)နှစ်နှင့် (၁၉)နှစ်မှ (၂၁)နှစ်
 ဆင်ကြီးများ တကောင်လျှင်၊
 - (၁) မြေညီဒေသတွင် ၃၃၀ ပေါင်
 - (၂) တောင်တက်-တောင်ဆင်းဒေသတွင် ၂၆၀ ပေါင်
 - (၃) တောင်စောက်-ခက်ခဲသော
 ဒေသတွင် ၁၉၀ ပေါင်
- (ဂ) အသက် (၁၆) နှစ်မှ (၁၈)နှစ် အတွင်း (ကျင့်ဆင်)နှင့်
 အသက် (၅၀) နှစ်မှ (၅၅) နှစ် အထိ ဆင်ကြီးများ
 တကောင်လျှင်-
 - (၁) မြေညီဒေသတွင် ၂၂၅ ပေါင်
 - (၂) တောင်တက် - တောင်ဆင်း
 ဒေသတွင် ၁၇၅ ပေါင်
 - (၃) တောင်စောက်-ခက်ခဲသော
 ဒေသတွင် ၁၂၅ ပေါင်
- (ဃ) အသက်(၁၂) နှစ်မှ (၁၅) နှစ် အတွင်း (ကျင့်ဆင်)များ
 တကောင်လျှင်၊
 - (၁) မြေညီဒေသတွင် ၁၅၀ ပေါင်
 - (၂) တောင်တက် - တောင်ဆင်း
 ဒေသတွင် ၁၀၀ ပေါင်
 - (၃) တောင်စောက်-ခက်ခဲသော
 ဒေသတွင် ၆၀ ပေါင်

(င) အသက် (၁၂) နှစ်အောက် (ကျင့်ဆင်ကလေး) များအား အကျင့်ရရှိမှု ပေါ့ပါးသော အိပ်ရာလိပ် စသည့် ပစ္စည်း အနည်းငယ်သာ (ပေါင်- ၆၀- ထက် မပိုစေဘဲ) တင် ရမည်။

ဝန်တင် ဆင် ၆၆။ ဆင် များကို ဝန်တင်၍ ခရီးသွားရာတွင် ဆောင်း ဥတု များ၏တနေ့ အတွင်း တောင်ကမ်း မကြီးသော အရပ်တွင် အများဆုံး တနေ့လျှင် ခရီးသတ်မှတ် (၁၄) မိုင်သာ ဝန်တင်သွားလာသင့်၍ မိုးဥတုအတွင်း ရွံ့ဗွက်များတွင် ရုန်းကန်သွားလာရသော ခရီးနှင့် တောင်ကမ်းကြီးသောအရပ်တို့တွင် တနေ့လျှင် (၁၀) မိုင်ထက်ပို၍ ဝန်တင်သွားလာခြင်းမပြုရ။ ၎င်းခရီး ထက်မလွဲရှောင်သာဘဲ ဆောင်း ဥတုနှင့် မိုးဥတုတွင် သွားရန် လိုအပ် ခဲ့သော် လမ်းခရီးတွင် နေ့လည် ပစ္စည်းများချ၍ ကျောလှုပ်နားနေပြီး ခရီး (၂) ထောက်ခွဲ၍ သွားလာသင့်သည်။ ထိုခရီး (၂) ထောက်ခွဲ၍ သွားလာရာတွင် ခရီးမိုင် အရှည်ဆုံးမှာ ဆောင်းဥတုတွင် (၁၆) မိုင်ထိ ၎င်း၊ မိုးဥတုတွင် (၁၂) မိုင်ထိ ၎င်း၊ ထိုခရီးထက် ပို၍ မည်သည့်နည်းနှင့်မှ မသွားသင့်ပေ။ တတ်နိုင်လျှင် ဤသို့ ခရီးရှည် တရက်တည်း သွားလာ ခြင်းကို အထူးရှောင်ကျဉ်ရမည်။

ဝန်တင်ဆင် ၆၇။ ဝန်တင်ဆင်များပေါ်သို့ ကြက်ခြင်းများ တင်ခြင်းအားဖြင့် များပေါ်သို့ ကြက်ချေး များ ဆင်ကျောပေါ်သို့ ကျ၍ အနာ ဖြစ်တတ်ခြင်းနှင့် ကြက်ခြင်းနှင့် ရေနံဆီပုံးများ တင်သဖြင့် ရေနံဆီများ ဆင်ကျောပေါ်သို့ ဖိတ်၍ ရေနံဆီပုံးများ အနာဖြစ်တတ်ခြင်းတို့ကြောင့် ကြက်ခြင်းများကို ကြက်ချေး မကျစေ ကိုသတိပြု၍ ရန် ဖက်ရွက် သို့မဟုတ် စက္ကူဖြင့် လုံခြုံစွာ ခြင်းအောက်တွင် ခံပြီးမှ တင်ရမည်။ ၎င်း၊ ရေနံဆီများကို လုံသော (ဂျယ်ရီကန်) ပုံးများဖြင့်၎င်း ဆင် ကျောနှင့်လွတ်သည့်နေရာများတွင်သာ တင်ရမည်။

(၃) ရက်ခရီး ၆၈။ ဝန်တင်ဆင်များ ခရီး (၃) ရက် ဆက်သွားပြီးနောက်၊ တရက် သွားပြီး အနားပေးရမည်။
နောက် (၁) ရက်အနား ပေးရမည်။

ဆင်များခရီး ၆၉။ ဝန်တင်ဆင်များ ခရီးသွားစဉ် ဆင်ဦးစီးမှတစ်ပါး မည်သူမျှ
 သွားစဉ် ဆင် တက်စီးခြင်းမပြုရ။ ဖျားနာ၍ အမှန်ခရီးမသွားနိုင်သူများကိုသာလျှင်
 ဦးစီးနှင့်ဖျား အထူး အခွင့်အရေးအနေဖြင့် ဆင်စီးခွင့်ပြုရမည်။
 နားသူမှ အပ
 မည်သူမျှဆင်
 စီးခွင့်မရှိ။

ဆင်များ ဝန် ၇၀။ ဝန်တင် ဆင်များ ကောက်ယူလာ၍ ဆင်များ စုံညီမှသာ
 တင်ပြီးမှကျန် ပြိုင်တူပစ္စည်းများ တင်ရမည်။ တကောင်မရောက်သေး၍ အခြားဆင်
 ဆင်ကိုစောင့် များက ဝန်တင်ပြီး စောင့်ဆိုင်းရခြင်းများ မဖြစ်စေရ။
 ဆိုင်းခြင်း
 မပြုရ။

ဝန်တင်ဆင် ၇၁။ ဝန်တင်ဆင်များ၏ အသက် အရွယ် အလိုက် အောက်ပါ
 များ၊အသက် အတိုင်း အပွင့် သတ်မှတ်ထားရှိသည်။
 အလိုက်အပွင့်
 သတ်မှတ်ထား
 ရှိခြင်း။

(က)	အသက်	၂၂	နှစ်မှ	၄၅	နှစ်		၁၆၊	ပွင့်
(ခ)	အသက်	၄၆	နှစ်မှ	၅၀	နှစ်နှင့်	}	၁၂၊	ပွင့်
	အသက်	၁၉	နှစ်မှ	၂၁	နှစ်			
(ဂ)	အသက်	၅၀	နှစ်မှ	၅၅	နှစ်နှင့်	}	၈၊	ပွင့်
	အသက်	၁၆	နှစ်မှ	၁၈	နှစ်			
(ဃ)	အသက်	၁၂	နှစ်မှ	၁၅	နှစ်		၆၊	ပွင့်
(င)	အသက်	၁၀	နှစ်နှင့်	၁၁	နှစ်		၄၊	ပွင့်
(စ)	အသက်	၈	နှစ်နှင့်	၉	နှစ်		၃၊	ပွင့်
(ဆ)	အသက်	၆	နှစ်နှင့်	၇	နှစ်		၂၊	ပွင့်
(ဇ)	အသက်	၆	နှစ်အောက်				၁၊	ပွင့်

အဖွဲ့အရာထမ်း ၇၂။ သစ်လုပ်ငန်းအဖွဲ့ ဝန်ထမ်းများ ဝန်တင်ဆင်များကို အသုံး
 များ ဝန်တင် ပြုရာတွင် အပိုင် (၆၉) ပါ။ အပွင့် - ပေးထားသော ဆင် အသက်
 ဆင်သုံးရာ အရွယ်မျှ အလိုက် အောက်ပါ အပွင့်များ အတိုင်းသာ အသုံးပြုခွင့်
 တွင်သတ်မှတ် ပြုသည်။
 ထားသော
 အပွင့်များ။

ဝန်ထမ်းအဆင့်

သုံးရန်ခွင့်ပြု
 သောအပွင့်။

- | | | |
|---|---|------------|
| (က) မန်နေဂျာ | } | ၃၂-ပွင့်ထိ |
| (ခ) လစာ ၄၅၀/-နှင့် အထက်ရသော
လက်ထောက်မန်နေဂျာ | | ၂၆ ပွင့်ထိ |
| (ဂ) လစာ ၄၅၀/-အောက်ရရှိသော
နယ်တာဝန်ခံများ။ | } | ၂၁-ပွင့်ထိ |

အထူးကိစ္စအ ၇၃။ မန်နေဂျာ၏ သဘောတူညီချက် အရ၊ အထူး ကိစ္စ တရပ်
 အနေဖြင့်ခွင့်ပြု အနေဖြင့် လက်ထောက် မန်နေဂျာက ခွင့်ပြုသော အချိန်မှ တပါး
 ချက်အရမှတစ်ပါး အမှုထမ်းများသည် ဝန်တင် ဆင်များကို သုံးစွဲခွင့်မရှိ။ သို့သော် အဖွဲ့
 ပါးအမှုထမ်း ဆင်ဝိုင်း၊ ဆင်အမှုထမ်းနှင့် အခြား အမှုထမ်းများ အတွက် စားနပ်
 များ ဝန်တင် ရိက္ခာသယ်ယူရန် အတွက်နှင့် အခြား အရေးတကြီး ကိစ္စများအတွက်
 ဆင်သုံးစွဲခွင့် လက်ထောက်မန်နေဂျာနှင့် နယ် တာဝန်ခံတို့က အခါအားလျော်စွာ
 မရှိ။ စီစဉ်သယ်ဆောင်ခွင့်ပေးနိုင်သည်။

ဝန်တင်ကိရိ ၇၄။ ဝန်တင် ဆင်များ ခရီးမထွက်ဘဲနှင့် ခရီးသွား နေ စဉ် တွင်
 ယာ တန်ဆာ ဆင်၏ ဝန်တင်ကိရိယာ - တန်ဆာပလာများ လျော့လျည်းမှုရှိ - မရှိ
 များ-ခရီး မ တိမ်းစောင်းမှုရှိ-မရှိ၊ မကြာမကြာ စစ်ဆေးကြည့်ရှု ပြုပြင်ရန်လိုအပ်က
 သွားမှီနှင့် ပြုပြင်ပေးရမည်။
 သွားစဉ် စစ်
 ဆေးရမည်။

ခရီးဆုံးသော ၇၅။ ခရီးအဆုံးသို့ ရောက်သောအခါ သစ်ဆွဲဆင်များနည်းတူ
 အခါဝန်တင် ကျောလှုပ်၍ ကျောရိုး တဘက်တချက်၊ ဆားများပက်ဖျန်း- နှိပ်နင်း
 ဆင်များ၏ ပေးရမည်။ ဝန်တင်ကိရိယာ တန်ဆာပလာ များသည် ဆင်၏ကိုယ်
 ကျော နှိပ်နင်း ကာယနှင့် ထိခိုက်ပွန်းပဲ့ခြင်း ရှိ-မရှိ၊ စစ်ဆေးပြီးနောက် စားကျက်ရှိ
 ခြင်းနှင့်လွတ် ရာသို့ ထူး-မခတ်ဘဲ ယူဆောင်သွား၍ လွတ်ရမည်။ တဲစခန်း အနီးမှ
 ခြင်း။ လွယ်လွယ်ကူကူ ပေါ့ပေါ့ဆဆ၊ ထူးခတ်လွတ်ခြင်းများမပြုရ။

ဆင်စခန်းများ ဆောက်လုပ်ခြင်း၊ နေထိုင်ခြင်းများအတွက်
လိုက်နာရန်စည်းကမ်းများ။

ဆင်စခန်းများ ၇၆။ တောတွင်း သစ်ကွက် များတွင် သစ်ထုတ် လုပ်ငန်း များ
ရွေးချယ်ခြင်း။ လုပ်ကိုင်စဉ် ဆင်အမှုထမ်းများ နေထိုင်ရန်စခန်းများ၊ ရေလိုက်လုပ်ငန်း
များ၊ အခြေချစခန်းများနှင့်နေရာသို့ ဆင်ကျောင်းစခန်းများအတွက်
ရေစီး-ရေလာကောင်း၍ ခြောက်သွေ့သော မြေညီကုန်းတမ်း၊ ခုံပျက်
များကိုသာ ဦးစားပေး ရွေးချယ်သတ်မှတ်ရမည်။ အပိုင်း(၁)၊ အခန်း
(၁၁)၊ အပိုင်း (၁၃၆) တွင် သတ်မှတ် ထားသော အချက်များနှင့်
ညီညွတ်နိုင်သမျှ ညီညွတ်စေရမည်။

ဆင်စခန်း တဲ ၇၇။ ဆင်အမှုထမ်း အိမ်ထောင်သည်များ နေထိုင်နိုင်ရန်အတွက်
များ အတွက် ဝန်ထမ်း တဦးလျှင် (တ အိမ် ထောင် အတွက်) သက်ကယ် အညွှန်
သက်ကယ် အကောင်းအလိုက် ပျမ်းမျှ (၁၀၀) ပြစ်မှ (၁၅၀) ပြစ် အထိ၎င်း၊
များကိုအဖွဲ့မှ အိမ်ထောင်မရှိသော ဆင်အမှုထမ်းများအား (၂)ဦးလျှင်တဲတလုံးကျ
ပေးသည်။ ဆောက်လုပ်ရန်အတွက် အလားတူ သက်ကယ်များကို၎င်းအဖွဲ့မှ ထုတ်
ပေးလိမ့်မည်။ ၎င်းသက်ကယ်များမှာ တနှစ်လုံးအတွက်သုံးရန်ဖြစ်သည်။

တိုင်-ဝါး-ခုတ် ၇၈။ တိုင် ခုတ်ခြင်း၊ ဝါး ခုတ်ခြင်း၊ တဲ ဆောက်လုပ် ခြင်းများ
ခြင်းနှင့် အတွက်မှာမူ ဆင် အမှုထမ်းများက မိမိဘာသာ ဝါးခုတ်-ဆောက်
ဆောက်လုပ် လုပ်ခြင်းများပြုရမည်။ မလွဲမရှောင်သာဘဲ မြို့ပြ-ကျေးရွာ၊ ဝါးတော
ခြင်းကိုဆင်သ မရှိသော အရပ်များတွင် နေထိုင်ခဲ့ရသော် အထူးကိစ္စတရပ်အနေဖြင့်
မားများကပြု ဝါးဝယ်ယူပေးရေးကို မန်နေဂျာက ခွင့် ပြု သင့်က ခွင့်ပြု လိမ့် မည်။
လုပ်ရသည်။ ဆင်စခန်းကို ကြီးကြပ်အုပ်ချုပ်ရသော အမှုထမ်းများ အတွက် တဲကို
လည်း ဆင်အမှုထမ်းများကပင် ဆောက်လုပ်ပေးရမည်။

တဲဆောက် ၇၉။ တဲများဆောက်လုပ်ရာ၌ စခန်းအလယ်ဗဟိုတွင် လမ်းကျယ်
လုပ်ရာတွင် ကြီးတခု ထားရှိ၍ လမ်း တဘက် တချက်-မျက်နှာချင်းဆိုင် တဲတဲနှင့်
သတ်မှတ်ထား တဲတဲဘေးတိုက် ခပ်ခွာခွာထားပြီး ပုံစံတူ ဆောက်လုပ်ရမည်။ တဲတန်း
သော စံနစ်။ ညီညာမှုကိုလည်း ဂရုပြုရမည်။

စခန်းသန့်ရှင်း ၈၀။ စခန်းများတွင် ရေစီးရန် မြောင်းများ၊ အမှိုက် သရိုက်
ရေး အတွက် အညစ်အကြေးများ သွန်းရန် တွင်းများ၊ အိမ်သာများကို စံနစ်တကျ
လိုအပ်ချက် ပြုလုပ်ထားရှိရမည်။ ကျန်းမာရေးနှင့် ညီညွတ်စေရန် စခန်းများ သန့်
ရှင်းရေးကို အနည်းဆုံး ရက်သတ္တ-တပတ်လျှင် တကြိမ်ကျ ဆော်သြ၍
စုပေါင်းပြုလုပ်စေရမည်။

ဆင်၊ ကျွဲ၊ နွား ၈၁။ ဆင်နှင့် ကျွဲ နွားများကို စခန်းအတွင်း ဖြတ်သန်း မောင်း
များကိုစခန်း နှင်ပါက ဗွက်ပေါက်-ဖုံထ- ညစ်ပတ်ခြင်းများ အမှန် ဖြစ်ပေါ်မည်
အတွင်းဖြတ် ဖြစ်၍ တားမြစ်ရမည်။
သန်းမောင်း
နှင်ခြင်းမပြုရ။

ဆင်ကိရိယာ ၈၂။ ဆင်စခန်းနှင့် ဆင် ရေချသော ချောင်းအကြားစခန်းနှင့်
တန်ဆာများ မနီးမဝေး နေရာတွင် ဆင်ကိရိယာ-တန်ဆာများထားရန် အမိုးရှိသော
ထားရှိရန် သားရေတန်းတခု ဆောက်လုပ်ထားရမည်။ သားရေတန်းအမိုးအောက်
သားရေတန်း အထက်တန်း တွင် လည်း လည်ပတ် များ၊ သား ရေ များ၊ ဖျာများ၊
ဆောက်လုပ် အုံးတုံး- ခွေးခြေများ၊ ရင်သိုင်း- ဝမ်းပတ်၊ ဂုတ်စီးများတင်၍ ထားရှိ
ခြင်း။ ရန်ဖြစ်ပြီးလျှင် အောက်တန်းတွင် သစ်ဆွဲကြိုးများ၊ ထူး၊ လက်သွယ်
ကြိုးများထားရှိရမည် ဖြစ်သည်။ သားရေတန်းတွင် ဗွက်ပေါက်စေရန်
ဆင်များရပ်မည့် နေရာကို သစ်သား မျော ချောင်းများ စီခင်းထား
ရမည်။

ဆင်စခန်းတွင် ၈၃။ ဆင်စခန်းများ အနီး တဝိုက်နှင့် တဲများ မျက်နှာစာတွင်
ဟင်းသီးဟင်း ရာသီအလိုက် ဟင်းသီး ဟင်းရွက်၊ ပန်းပင်စသည်များကို စိုက်ပျိုးစေ
ရွက်၊ ပန်းပင် ရမည်။ မိုးဥတုနှင့် ဆောင်းဥတုအတွက် စခန်းများကို နွေရာသီကပင်
များစိုက်ပျိုး ကြိုတင်ရှင်းလင်း၍ လွယ်ကူစွာ စိုက်ပျိုးအောင်မြင်နိုင်မည့်ချဉ်ပေါင်၊
စေခြင်း။ ရုံးပတီ၊ ဘူး၊ ဖရုံ၊ သခွား၊ ငြုပ်ပင်များကို စိုက်ပျိုးထားရန် လိုအပ်သည်။

ဆင်ရိက္ခာ ၈၄။ ဆင်ဆေး၊ မကျီးသီး၊ ဆား၊ ဝက်ဆီ၊ စပါးစသည်တို့ထား
ထားရန်တဲရှိ ရှိရန် တဲငယ်တခုကို ဆင်ခေါင်းတဲ အနီးတွင် သီးခြား ဆောက်လုပ်
ရခြင်း။ ထားရှိစေရမည်။

ဆင်များမွေးဖွားခြင်းနှင့် ကျုံးသင်-လေ့ကျင့်ခြင်း။

ဆင်မ-များ ၈၅။ အဖွဲ့ပိုင်ဆင်မ များသည် ဆင်ထီးများနှင့် မိတ်လိုက်ခြင်း ရှိ-
မိတ်လိုက်ခြင်း မရှိကို ဆင်အမှုထမ်းများက မျက်ခြေမပြတ် စောင့်ရှုမှတ်သားပြီးလျှင်
နှင့်ပတ်သက်၍ တွေ့ရှိသည်နှင့် တပြိုင်နက် ဆင်ခေါင်းမှတစ်ဆင့် ဆိုင်ရာနယ်တာဝန်ခံသို့
မှတ်သားအစီ တွေ့ရှိသော နေ့ရက်၊ အချိန်၊ ဆင်ထီးအမည်၊ စသည်တို့ဖြင့် အစီရင်ခံ
ရင်ခံရခြင်း။ ရမည်။ နယ်တာဝန်ခံများကလည်း ဆိုင်ရာမန်နေဂျာ(သစ်ထုတ်ရေး/
ဖေါင်ဖွဲ့ရေး)သို့ အောက်ပါ အချက်များကို ဖော်ပြ အစီရင်ခံရမည်။
ထို့ပြင် ဆင်မှတ်တမ်း စာအုပ် ပုံစံ (ည)တွင် လည်း ရေးသွင်းရမည်။

- (က) ဆင်မ၏ အမည်နှင့် အမှတ်စဉ်။
- (ခ) ဆင်ထီး၏ အမည်နှင့် အမှတ်စဉ် (သို့မဟုတ်) တောဆင်
ဖြစ်ပါက ၎င်းအကြောင်းအရာမှတ်စု။
- (ဂ) မိတ်လိုက်သည်ကို တွေ့ရသော နေ့စွဲနှင့် အချိန်။
- (ဃ) တွေ့ရှိကြောင်း တိုင်ကြားသော အမှုထမ်းအမည်-ရာထူးနှင့်
ကိုယ်ပိုင်အမှတ်။

ဆင်မ-များ ၈၆။ ဆင်မ-များသည် ဆင်ထီးနှင့် အောင်မြင်စွာ မိတ်လိုက်ပြီး
ကိုယ်ဝန် ကိုယ်ဝန်စတင်ရှိသည်မှစ၍ ရက်ပေါင်း (၆၃၀)မှ (၆၅၀)၊ လပေါင်း
ဆောင်ရသော (၂၁)လမှ (၂၂)လ အကြားတွင် မွေးဖွားတတ်သည်။
အချိန်ကာလ။

ဆင်မကိုယ်ဝန် ၈၇။ ဆင်မ-များ ကိုယ်ဝန် လရင့်၍ လာသောအခါ (ကိုယ်ဝန်-
ရင့်လာခြင်း၏ ၁၀လမှ ၁၂-လ) အတွင်း အောက်ပါ ကိုယ်ဝန်ဆောင်၏ လက္ခဏာ
လက္ခဏာ များ ပေါ်လာမြဲ ဖြစ်သည်ကို သတိပြုရမည်။

များ။

- (က) အသွားအလာ-လေးလံ - ထိုင်းမှိုင်းလာခြင်း။
- (ခ) သားမြတ်များ ဖွံ့ဖြိုးလာခြင်း။
- (ဂ) သားမြတ်အား ညှစ်ကြည့်က သင်ရည်- နို့ ရည်ကြည်များ
ထွက်လာခြင်း။

ဆင်မ-များ ၈၈။ ဆင်မ၊ များ ကိုယ်ဝန်ရင့်လာ၍ ဖေါ်ပြပါလက္ခဏာများ ကိုယ်ဝန်ရင့် တွေ့ရှိသည်နှင့် တပြိုင်နက် ဆိုင်ရာ နယ်တာဝန်ခံအား တိုင်ကြား အစီ သောလက္ခဏာ ရင်ခံပြီးလျှင် အလုပ်များ လျော့ပေါ့ ခိုင်းစေရမည်။ သက်သာသော ကာတွေ့ရလျှင် အလုပ်များကို သာလျှင် အချိန် လျော့လျက် လုပ်စေ၍ သစ်မခြင်း၊ အလုပ်လျော့ သစ်အောင်းခြင်းများ လုံးဝမလုပ်စေရ။ ခိုင်းရမည်။

ဆင်မ၊ မွေး ၈၉။ ၎င်းကိုယ်ဝန်ရင့်သော လက္ခဏာ ပေါ်လာပြီး (၆)လခန့် ဖွားရက်နိုး ကြာသောအခါ (ကိုယ်ဝန်တည်သည်မှ ၁၈-လခန့် ကြာသောအခါ) သောအခါ ဆင်မသည် ယခင်ကထက် လေးလံထိုင်းမှိုင်း၍ နောက်ပိုင်းအနည်းငယ် အနည်းဆုံး ကားလာတတ်သည်။ ထိုအချိန်တွင် လုံးဝ အလုပ်ခွင်မှ အနားပေး၍ (၃)လနားပြီး အစာရေစာ ကောင်းမွန်သော နေရာတွင် ကျောင်းစေရမည်။ ဆိုလို ထားရမည်။ သည်မှာ မမွေးဖွားမှီ အနည်းဆုံး (၃)လတိတိ နားပြီးဖြစ်စေရမည်။

ဆင်မ-မွေးဖွား ၉၀။ ဆင်မ၊ မွေးဖွားပြီးသောအခါတွင် (၃)လတိတိ လုံးဝအနား ပြီးသောအခါ ပေးထား၍ မွေးဖွားပြီး စတင်အလုပ်-လုပ်သောအခါ သက်သာသော (၃)လအနား အလုပ်များကို တောတောင် လွယ်ကူသော နေရာများ ပြန်များတွင် ပေးထားရ သာ လုပ်စေရမည်။ အမိနောက် လိုက်ရှိသော ဆင်မ-ကြီးများအား မည်။ တောင်ကမ်းကြီးသော ဒေသများတွင် လုံးဝ ခိုင်းစေခြင်း မပြုလုပ်ရ။

မွေးစနှင့်အမိ ၉၁။ မွေးစ ဆင်ကလေးများနှင့် အမိနောက်လိုက် ဆင်ကလေး များ ယဉ်ပါးစေရန် ဆင်မကြီး၏ ဦးစီးဖြစ်သူသည် ဆင်မကြီးအား နောက်လိုက် ထိန်းကျောင်းစဉ် ပွတ်သတ်ပေးခြင်း၊ မကျိုးသီးနှင့်ဆားအနည်းငယ်ကို ဆင်ကလေး ကိုယ်ထိလက်ရောက် ခွံ့ကျွေးခြင်းများ တစတစ ပြုလုပ် ပေးရမည်။ များ ယဉ်ပါး စိတ်တိုအောင်စခြင်း၊ နောက်ပြောင် ခြင်းများ မပြုလုပ်ရ။ စိတ်တိုစ စေရန်လေ့ ရှိသော ဆင်ကလေးများ ကြီးလာသောအခါ အကျင့်မကောင်းသော ကျင့်ရမည်။ ဆင် ဖြစ်လာတတ်သည်ကို သတိချပ်ရမည်။

အမိနောက် ၉၂။ အမိနောက်လိုက် ဆင်ကလေးများ အနက် အသက်(၄)နှစ် လိုက်ဆင်က ပြည့်မည့် ဆင်ကလေးများကိုသာ ကျုံးသွင်း- မှိုန်းသင်ရန် သတ်မှတ် လေးများ ထားသည်။ သို့သော် (၄)နှစ်ပြည့်ရန် လပိုင်းမျှလိုသော ဆင်ကလေး များမှာအောက်ပါ အမျိုးအစားများအား အထောက်အထား ပြည့်စုံ ကျုံးသွင်း- စွာနှင့် တင်ပြပါက အသက်နှင့်မလိုက်အောင် အလုံးအထည်ကောင်း မှိုန်းသင်ရန် မွန်လျှင် ချင်းချက် အနေဖြင့် ဒါရိုက်တာ (သစ်ထုတ်ရေး) က သတ်မှတ် သောအရွယ်။ လိမ့်မည်။

(က) အမိနှင့်ခွဲ၍ အုပ်ထိန်းခြင်း ကင်းမဲ့စွာ လှည့်လည် သွားလာ ကျက်စားတတ်သော ဆင်ကလေးများ။

(ခ) လုပ်ငန်းတွင် အခြား ဆင်များအား ထိုးခြင်း၊ ပက်ခြင်း အနှောက်အယှက် ပြုတတ်သော ဆင်ကလေးများ။

(ဂ) ပိခင်တွင် နောက်ထပ် နို့ ဝို ဆင်ကလေးထပ်မံရှိသော ဆင်ကလေးများ။

ဆင်ကလေး များကျုံး သွင်း- မိုန်းသင် အတွင်း ကျုံး သွင်း- မိုန်းသင် မြင်းများ ပြုလုပ်ရမည်။ ကြိုတင်ပြင်ဆင်မှု ပစ္စည်း၊ ဆေးဝါး မှာယူရေးများကို အလုပ်နှစ် စသော ငွန်လမှ စ၍ ရန်ကာလနှင့် နယ် တာဝန်ခံများက စတင် ဆောင်ရွက်ရမည်။ ဒါရိုက်တာ (သစ် ကြိုတင်ပြင် ထုတ်ရေး) ထံမှ အမိန့်တောင်းခံခြင်းကို နှစ်စဉ် စက်တင်ဘာလအတွင်း ဆင်ရန် နှင့် ပစ္စည်း၊ ဆေးဝါး၊ မှာကြားခြင်းကို ငွန်လအတွင်း မန်နေဂျာ ကာလ။ (သစ်ထုတ်ရေး/ ဝေါင်ဖွဲ့ရေး) က ပြုလုပ်ရမည်။

ဆင်ကလေး ကျုံးသွင်း- မိုန်းသင်ရာ တွင် အဖွဲ့ဆင် အမှုထမ်း ဆင် ခေါင်းများ အနက် ကျုံးသွင်း- မိုန်းသင်- ကျမ်းကျင် မိုန်းသင်ရာ သောသူများအား သင်ကြားစေ၍ ကျန် ဆင်ခေါင်း၊ ဆင်အမှုထမ်း တွင်ကျမ်းကျင် များက လေ့လာသင်ကြား မှတ်သားရမည်။ လုံးဝ ကျမ်းကျင်သော သူဆင်ခေါင်း၊ အမှုထမ်းမရှိမှသာ အပြင်လူ၊ ပုဂ္ဂလိက ကျမ်းကျင်သူအား ငှားရမ်း၍ ဆင်အမှုထမ်း သင်ကြားစေရမည်ဖြစ်သည်။
များကသင် ကြားရခြင်း။

ကျင့်ဆင် က လေးအတွက် ခြီးစီး၊ ပဲ့စီးခန့် ထားခြင်း။ ၉၅။ ဆင်ကလေး ကျုံးသွင်း- မိုန်းသင်သောနေ့မှ စပြီး ဆင်ဦးစီး တယောက် ခန့်ထား၍ ပဲ့စီးကိစ္စ ဦးစီးအား ကူညီရန်နှင့် အစာရေစာ ခုတ်ကျွေးရန်အတွက် ယာယီ(၁)လ ခန့်ထားရမည်။ ဆင်ကလေး၏ ဦးစီးမှာ ကိုယ်ကာယ ထွားကျိုင်းသော လူအား ခန့်ထားခြင်းမပြုရ။ ဆင်ကလေး၏ အရွယ်နှင့်လိုက်သော ကိုယ်ကာယရှိ၍ အသက်ငယ်ရွယ် သူများသာ ခန့်ထားသင့်သည်။

ဆင်ကလေး ကျုံးသွင်း- မိုန်းသင်ရန် နေရာ ရွေးချယ်ခြင်း။ ၉၆။ ဆင်ကလေး ကျုံးသွင်း- မိုန်းသင်သော နေရာကို ရွေးချယ် ရာ၌ အောက်ပါအချက်များနှင့် ပြည့်စုံရမည်။

- (က) တနေ့လုံး အရိပ်အာဝါသ ရနိုင်သောနေရာ။
- (ခ) အစာနှင့် ရေ ပေါများသောနေရာ။
- (ဂ) အနည်းဆုံး ကိုက် (၂၀၀) ပတ်လည် မြေညီသောနေရာ။
- (ဃ) ခြောက်သွေ့သော နေရာ။

ကျုံးသွင်းရာ ၉၇။ ဆင်ကလေးများ ကျုံးသွင်း - မိုန်းသင်ရန် ဘမ်းဆီးသော
တွင်ဒဏ်ရာ အခါနှင့် သင်ကြားသော အချိန်များတွင် ဒဏ်ရာ အနာတရ နည်း
အနာတရ နိုင်သမျှ နည်းအောင် ဂရုစိုက်ရမည်။
မဖြစ်စေရ။

ဆင်ကလေး ၉၈။ ဆင်ကလေး ကျုံးသွင်း မိုန်းသင်နေစဉ် အနီးပတ်ဝန်းကျင်
ကျုံးပတ် တွင် သန့်ရှင်းရေးကို အမြဲမပြတ် ပြုလုပ်ထားရှိ၍ ဆင်ချေးများ ကျုံး
ဝန်းကျင်သန့် ပစ်ခြင်း၊ ဆင်ကျင်ငယ်များ မြေဖိုခြင်း၊ အနံ့အသက် ကင်းရှင်းစေရန်
ရှင်းရေးနှင့် (ဖီနိုင်း)ဆေးရည် ပက်ဖျန်းခြင်းများ ပြုလုပ် စေလျက် ညများတွင် လိ
စောင့်ရှောက် အပ်ပါက အောက်လင်းခါတ်မီးများ ထွန်းညှိ၍ မပြတ် စောင့်ရှောက်
ခြင်း။ ရသည်။

မိုန်းသင်ရာ ၉၉။ ဆင်ကလေး ကျုံးသွင်း-မိုန်းသင်ရာတွင်အသုံးပြုချည်နှောင်
တွင်သုံးသော ဖမ်းဆီးသော လျှော်ကြိုးများသည် သာမန် သုံးနေကျ ကြိုးများထက်
ကြိုးများပျော့ ပျော့ပြောင်းစွာ ကျစ်စေ၍ ဝက်ဆီများ ရွဲရွဲသုတ်လိမ်း အသုံး ပြုစေ
ပြောင်း၍ငှက် ရမည်။
ဆီရွဲရွဲသုတ်
ထားရမည်။

မက်ခြင်း၊ ၁၀၀။ ဆင်ကလေးများ ကျုံးသွင်း - မိုန်း သင် သော အခါ
မြှောက်ခြင်း၊ (မက်ခြင်း) ကို စံနစ်တကျ နောက်ဦး(၂)ဘက်မြေကြီးနှင့်တိတိကျကျ
စိုက်ခြင်း၊ ထိအောင် (မက်) စေရမည့်ပြင်၊ (အမြောက်)- (ခြေဟဟက် မြောက်
သင်ရမည်။ ပေးခြင်း) နှင့် (အစိုက်)- (ဦးခေါင်းမြေချစိုက်ခြင်း) ကိုလည်း စံနစ်
တကျ တတ်မြောက်အောင် သင်ကြားပေးရမည်။

ကျုံးသွင်း- ၁၀၁။ ကျင့်ဆင် ကလေးများအား သင်ကြားခြင်း ပြီးဆုံးပါက
မိုန်းသင်ပြီးစ ခရီးသွား- ဝန်တင်ဆင် အဖြစ် ပေါ့ပါးသော အိပ်ရာလိပ် စသော
ဆင်ကလေး ပစ္စည်းများကိုသာ အလေ့အကျင့်ရစေရန် တင်ရမည်။ လေးလံသော
များကို အ ဝန်များတင်ခြင်း မပြုဘဲ အသက် (၈) နှစ်ကျော်မှသာလျှင် သင့်မျှရုံ
သက်(၈)နှစ် ပစ္စည်းများတင်စေရမည်။
အထိလေးလံ
သော ပစ္စည်း
များမတင်ရ။

ကျင့်ဆင် ၁၀၂။ ကျင့် ဆင်ကလေးများ အသက် (၁၅)နှစ် ပြည့်မြောက်
 ကလေးများ လျှင်သော်၎င်း၊ အသက် (၁၄)နှစ်ပြည့်ပြီး၍ သန်မာထွားကျိုင်းလျှင်
 သစ်ဆွဲလုပ် သော်၎င်း၊ တတ်ကျွမ်း နားလည်သော အတွေ့ အကြုံများသည့် ဆင်
 ငန်းစတင် ခေါင်းများ၏ အလုပ် ဆင်ခိုင်းများတွင် ထည့်သွင်း၍ အောက်ပါမူ
 လေ့ကျင့်စေ အတိုင်း သစ်ဆွဲလုပ်ငန်းကို စတင်ကျင့်ပေးရမည်။
 ခြင်း။

(က) ပဌမနှစ်။

(၁) သစ်ဆွဲကိရိယာတပ်ဆင်ခြင်း။

(ဆင်ကြီး များ သုံးသည့် သစ်ဆွဲ ကြီးများသည်
 လေးလံပြီးရှည်သဖြင့် ပါးသည့် သစ်ဆွဲကြီးများကို
 ဆင်ကလေးများ အတွက် သင့်တော်သည့် အရွယ်
 ဖြတ်၍ အသုံးပြုရန်)။

(၂) မြေပြန့်၍ ရှင်း လင်း သည့် နေရာတွင် (သစ်ဆွဲ
 လွယ်ကူသော နေရာတွင်) သစ်ဆွဲခြင်း။

(၃) သစ်ဆွဲတတ်ပြီး အလုပ် ယဉ် ပါးလာသည့် အခါ
 တောထဲ၌ ပဌမ-မြှောင်ဆွဲ-နှင့်၎င်း၊ နောက်-ကျော
 ဆွဲအလုပ်ဖြင့်၎င်းကျင့်ခြင်း။

(၄) ကျောဆွဲ/မြှောင်ဆွဲ-တတ်သည့် အခါမှ သာလျှင်-
 ငုတ်ထုတ်ဆွဲခြင်း-လုပ်ငန်းကို ကျင့်ရန်။

(၅) ကုဗပေ(၂၅)၊ ထက်မပိုသော သစ်လုံးများကိုသာ
 အဆွဲလေ့ကျင့်ရန်။ ဆွဲသောသစ် အတိုင်းစာရင်း
 ကို နေ့အလိုက် စာရင်းထားရန်။

(၆) ရက်သတ္တ-တပတ်လျှင် (၂)ရက်၊ ခိုင်းပြီး (၅)ရက်
 နားရန်။ သစ်ဆွဲအလုပ်နားရက်-တရက်တွင် သစ်
 ဆွဲကိရိယာများ တပ်ဆင်၍ အလုပ်ခွင်သို့ ဆင်ကြီး
 များနှင့်အတူ လိုက်ပါစေပြီး သစ်ဆွဲအလုပ် ယဉ်
 ပါးစေရန်အတွက် ကြည့်စေခြင်းနှင့် ဆွဲနေသည့်
 ဆင်နောက်လိုက်စေခြင်း။ လိုအပ်လျှင် စက်သီး/
 စက်ကြီးများ ရွှေ့ပြောင်းရာတွင် သုံးခြင်း။ ကျန်
 နားရက်များ အတွင်း ဆင်ခိုင်း အတွက် ဆန်နှင့်
 ဈေးကုန် ပစ္စည်းများ သယ်ယူ ပို့ ဆောင်ခြင်း။
 (သို့ရာတွင် အမြဲတန်း ၂-ရက်၊ ဆက်တိုက် နား
 ပေးရမည်)။

(ခ) ဒုတိယနှစ်။

(၁) ရက်သတ္တ-တပတ်လျှင် (၃)ရက်၊ လုပ်စေ၍ (၄) ရက်၊ နားစေရမည်။

(၂) ကုဗပေ(၂၅)၊ ထက်မပိုသော သစ်များဆွဲစေရန်။ (ဆွဲသော သစ် စာရင်းကို နေ့ အလိုက် စာရင်း ထားရန်)။

(၃) အောင်းခြင်းသင်ရန်။

(၄) နားရက်တွင် ဆင်ဝိုင်း အတွက် ဆန်နှင့် ဈေးကုန် ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်း။ (သို့ရာတွင် အမြဲတန်း(၂)ရက်၊ ဆက်တိုက်အနား ပေးရမည်)။

(ဂ) တတိယနှစ်။

(၁) ရက်သတ္တ-တပတ်လျှင် (၄) ရက်၊ လုပ်စေ၍ (၃) ရက် နားစေရမည်။

(၂) ကုဗပေ(၄၀)ထက်မပိုသော သစ်များ ဆွဲစေရန်။ (ဆွဲသော သစ် စာရင်းကို နေ့ အလိုက် စာရင်း ထားရန်)။

(၃) အောင်းခြင်း၊ ကို ကျွမ်းကျင် စွာ တတ်မြောက် သည်အထိ သင်ရန်။

(၄) ကုဗပေ (၅၀)၊ ထက် မပိုသော သစ်များကို ဇက် ခတ်ဆွဲခြင်း-တတ်မြောက်သည် အထိ သင်ရန်။

(၅) နားရက် တရက် တွင် ဆင်ဝိုင်း အတွက် ဆန်နှင့် ဈေးကုန် ပစ္စည်းများ သယ်ယူ ပို့ဆောင်စေခြင်း။ (သို့ရာတွင် အမြဲတန်း (၂)ရက်၊ ဆက်တိုက်အနား ပေးရမည်)။

(၆) ဇက်နှင့် ရင်း- နှစ်နေရာလုံးတွင် ကျွမ်းကျင် စွာ ဆွဲတတ်ရန် အတွက် (interchangeable) သင် ရန်။ ဆင်မဆိုလျှင် (ရင်း)ဆင်ကောင်းဖြစ်မြောက် ရေးကို အထူးလေ့ကျင့်ပေးရန်။

ကျင့်ဆင် က ၁၀၃။ ဤကဲ့သို့ သစ်ဆွဲ အလုပ် လေ့ကျင့် ပေးရသော ကျင့်
လေးများ၏ ဆင်ကလေးများအား နယ်တာဝန်ခံသည် အနည်းဆုံး တလ-တကြိမ်
သစ်ဆွဲလေ့ အလုပ်-လုပ်စဉ် စစ်ဆေး၍ (၆)လ တကြိမ် နိုဝင်ဘာလ (၃၀)ရက်၊
ကျင့်ခြင်း အ တို့တွင် အထူးအစီရင်ခံစာကို တိုးတက်မှုများ ဖော်ပြလျက် မန်နေဂျာ
တွက်စက်ဆေး (သစ်ထုတ်ရေး)ဆံ့သို့ ပေးပို့ ရမည်။
၍ အထူးအစီ
ရင်ခံစာပေးပို့
ရမည်။



အပိုင်း (၃)

အခန်း ၁။

ယန္တရားဖြင့်သစ်ထုတ်ခြင်း၊

ယန္တရား အဖွဲ့
များခွဲခြား
သတ်မှတ်ခြင်း။

၁။ ယန္တရားများဖြင့် သစ်များထုတ်ယူရာတွင် အောက်ပါအတိုင်း
ယာဉ်/ယန္တရားအဖွဲ့များ ဖွဲ့စည်းသတ်မှတ်သည်။

- (က) သစ်ထုတ်ယန္တရားအဖွဲ့-
(Mechanical Extraction Unit)
- (ခ) လမ်းဖောက်ယန္တရားအဖွဲ့-
(Road Construction Unit)
- (ဂ) သစ်တိုက်ယာဉ်အဖွဲ့-
(Timber Haulage Unit)
- (ဃ) စက်ပြင်အလုပ်ရုံ-
(Work Shop)

ယာဉ်/ယန္တ
ရားအဖွဲ့များ
၏ တာဝန်
ဝတ္တရားများ
သတ်မှတ်ခြင်း။

၂။ ယာဉ်/ယန္တရား အဖွဲ့များ၏ တာဝန် ဝတ္တရားများကို
အောက်ပါအတိုင်း သတ်မှတ်သည်။

- (က) သစ်ထုတ်ယန္တရားအဖွဲ့-
(Mechanical Extraction Unit)
- (၁) သင်းသတ် နှစ်စေ့ပြီးသော၊ ကျွန်းပင်ထောင်များ၊
မှတ်ရိုက်ပြီးသော သစ်မာပင်ထောင်များကို၊ စက်လှ
အဖွဲ့မှ ခုတ် - လှဲ - ပိုင်းဖြတ် ပြီးပါက၊ သစ်တိုက်

ယာဉ်များဝင်ရောက်နိုင်သော ကားခံထိ ယန္တရား များဖြင့် ငုတ်ထုတ် စုပုံပေးခြင်း၊ ချောင်းချပေး ခြင်းများကို တာဝန်ယူ ဆောင်ရွက်ရသည်။

(၂) သစ်တိုက်ယာဉ်များ ဝင်ရောက် တိုက်ထုတ် ယူနိုင် ရန်အတွက် သစ်တိုက် ရာသီ မရောက်မှီ ကြိုတင်၍ ကားလမ်း အကြောင်း ရှာဖွေခြင်း၊ ကားလမ်း ဖောက်ပေးခြင်း။

(၃) မန်နေဂျာနှင့် နယ်တာဝန်ခံတို့၏ ညွှန်ကြားချက် အရ အခြားလုပ်ငန်းတာဝန်များကို ကူညီလုပ်ကိုင် ပေးခြင်း။

(၄) သတ်မှတ်ထားသည့် နေ့ရက်များ အတိုင်း ယာဉ်/ ယန္တရား ကြံ့ခိုင်ရေးများ ပြုလုပ်ခြင်း။

(၅) မိုးတိုင်းကာလ ရပ်နားထားစဉ် လာမည့်ရာသီတွင် အင်အားပြည့် အသုံးပြုသွားနိုင်ရန် အတွက် စံနစ် တကျ ပြင်ဆင် မွန်းမံထားခြင်း။ လိုအပ်သော လေ့ကျင့်မှုများ အခါ အား လျော်စွာ ပြုလုပ် လေ့ကျင့်ခြင်း။

(ခ) လမ်းဖောက်ယန္တရားအဖွဲ့-
(Road Construction Unit)

(၁) သစ်တိုက်ရာသီ စလျှင် စခြင်း သစ်တိုက်ယာဉ်များ ဝင်ရောက် တိုက်ထုတ်ယူနိုင်ရန် အတွက် ကြိုတင်၍ လမ်း အကြောင်း ရှာ ဖွေ ခြင်း၊ လမ်း ဖောက် ပေးခြင်း။

(၂) သစ်တိုက်ယာဉ်များ သစ်တိုက်လျက်ရှိစဉ်သစ်တိုက် လမ်းများ အမြဲတန်း ကောင်းမွန်ချောမွေ့ နေစေ ရန်အတွက် ဖောက်ပြီးလမ်းများကို Grader ဖြင့် မပြတ်ညှိပေးနေရခြင်း။

(၃) သတ်မှတ်ထားသည့် နေ့ရက်များအတိုင်း ယာဉ်/ ယန္တရား ကြံ့ခိုင်ရေးများ ပြုလုပ်ခြင်း။

(၆) မန်နေဂျာ-နယ်တာဝန်ခံနှင့် သစ်တိုက်ယာဉ် အဖွဲ့ တာဝန်ခံတို့၏ ညွှန်ကြားချက်အရ အခြားလုပ်ငန်း တာဝန်များကို ကူညီလုပ်ကိုင်ပေးခြင်း။

(ဃ) စက်ပြင်အလုပ်ရုံ (Work Shop)။

(၁) ယာဉ်/ယန္တရား အားလုံးအမြဲတစေ လုပ်ငန်းခွင် တွင် အ သုံးပြု သွား နိုင် ရေး အတွက် အ မြန် ဆုံး (Minor Repairs) ပြုပြင်-ပြင်ဆင်ပေးခြင်း။

(၂) နယ် လှည့် (Major Repairs) များ အတွက် နီးရာ အခြေစိုက်အလုပ်ရုံ(Static Work Shop) သို့ အမြန်ဆုံးပို့ ဆောင်ပေးခြင်း။

အခန်း ၂။

ယာဉ်/ယန္တရားဝန်ထမ်းများ၏ ယေဘုယျဝတ္တရားများ။

ယာဉ်/ယန္တရား ဝန်ထမ်း ၃။ သစ်ထုတ် ယန္တရားအဖွဲ့၊ လမ်းဖောက်ယန္တရားအဖွဲ့၊ သစ်တိုက် ယာဉ်အဖွဲ့၊ စက်ပြင်အလုပ်ရုံ(Work Shop)များတွင်သာမန်အားဖြင့် များအတွက် ဒု-လက်ထောက် မန်နေဂျာနှင့် ဒု-လက်ထောက် အင်ဂျင်နီယာများက သာမန်သတ် ကြီးကြပ်-ကွပ်ကဲ-စီမံအုပ်ချုပ်ရသည်။ ၎င်းတို့အတွက် သာမန်အားဖြင့် မှတ် ထား ရှိ ဆောင်ရွက်ရမည့် ဝတ္တရားများကို အောက်ပါအတိုင်း သတ်မှတ်ထား သောတာဝန် ရှိသည်။

ဝတ္တရားများ။

(က) ဒု-လက်ထောက်မန်နေဂျာများ။
(သစ်ထုတ်ယန္တရား အဖွဲ့ M. E. U. အတွက်)။

သစ်ထုတ်ခြင်း။

(၁) သစ်ထုတ် ယန္တရား အဖွဲ့တဖွဲ့လျှင် တနှစ် အတွက် ဆင်အင်အား အကူမပါက ကျွန်းသစ် (၇၀၀၀) တန်၊ သို့မဟုတ် သစ်မာ (၉၀၀၀) တန်၊ သို့မဟုတ် ကျွန်းနှင့် သစ်မာ စုစုပေါင်း (၈၀၀၀) တန်ကို ၎င်းထုတ်-စုပုံပေးနိုင်ရမည်ဟု သတ်မှတ်သည်။ ဆင် အင်အားကောင်ရေ (၃၀) နှင့် တွဲဘက် ပေးထား ပါက ကျွန်းသစ် (၁၀၀၀၀) တန်၊ သို့မဟုတ်

သစ်မာ (၁၅၀၀၀) တန်၊ သို့မဟုတ် ကျွန်းနှင့် သစ်မာ စုစုပေါင်း (၁၂၅၀၀) တန်ကို ငုတ်ထုတ်- စုပုံပေးနိုင်ရမည်ဟု သတ်မှတ်သည်။

- (၂) လုပ်ငန်းများ မစတင်မှီ မိမိ တာဝန်ယူရမည့် နယ် အား စံနှစ်တကျကြိုတင်၍ ကွင်းနင်းစစ်ဆေးခြင်း၊ ကွင်းနင်း အစီရင်ခံစာ ရေးခြင်း၊ အလုပ်စီမံကိန်း များကို မိမိ၏ (သစ်ထုတ်ရေး) နယ် တာဝန်ခံသို့ တင်ပြခြင်း။
- (၃) မိမိ တပ်ဖွဲ့ရှိ ကြီးကြပ်ရေးမှူး များ နှင့် ယန္တရား အော်ပရေတာ များအား ရေစီး - ရေဝေအလိုက် သော်ငှား၊ သင်း ပင်ထောင် အလိုက် သော်ငှား၊ ထုတ်လုပ်ရမည့် တာဝန် - ဝတ္တရားများကို စံနှစ် တကျ-တိကျစွာ ခွဲဝေပေးခြင်း၊ သစ်ဆွဲလမ်းများ သတ်မှတ် ပေးခြင်း၊ သစ်များ စုပုံရမည့် ဒေသ- သတ်မှတ်ပေးခြင်း။
- (၄) ကြီးကြပ်ရေးမှူးများအား မော်တော် ကား လမ်း ဖောက်လုပ်ရန် အတွက် ရည်မှန်းချက်- လမ်းညွှန် ချက်ပေးခြင်း။
- (၅) ယန္တရား များ၏ တာဝန်နှင့် နေ့စဉ် ဆောင်ရွက်ရ မည့် လုပ်ငန်းပမာဏများကို တိတိကျကျသတ်မှတ် ပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း။
- (၆) ယန္တရား အဖွဲ့မှ တာဝန်ယူ ဆောင်ရွက် ရသော တာဝန်နှင့် လုပ်ငန်းရပ် များကို စစ် ဆေး ခြင်း၊ မိမိ၏ (သစ်ထုတ်ရေး) နယ်တာဝန်ခံနှင့် မန်နေဂျာ ထံသို့ တင်ပြခြင်း။
- (၇) စက်လွှာ (Chain Saw) အော်ပရေတာများအား စံနှစ်တကျ ခုတ်လှဲ- ပိုင်းဖြတ် နိုင်ရန် (Felling Order) သစ်ခုတ်လှဲ ခွင့်ပြုမိန့် များကို (သစ်ထုတ် ရေး) နယ်တာဝန်ခံ ထံမှ အချိန်မှီ ရယူပေးခြင်း၊ ခုတ်လှဲ ပိုင်းဖြတ်ရာတွင်စီမံ-ကွပ်ကဲ-အုပ်ချုပ်ခြင်း။

ယာဉ်-ယန္တရားများ ကြံ့ခိုင်ရေးစစ်ဆေးခြင်း။

(၈) ယာဉ်-ယန္တရားများ အချိန်ပြည့် အင်အားပြည့် တာဝန် ထမ်းဆောင် နေနိုင်ရေး အတွက် ကြံ့ခိုင်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းမှုန်းမံရေး များကို စီမံကွပ်ကဲပေးခြင်း။ သတ်မှတ်ထားသောနေ့ရက်များ အတိုင်း ယာဉ်/ယန္တရား ကြံ့ခိုင်ရေးများ ပြုလုပ်စေခြင်း။

(၉) ယာဉ်-ယန္တရား များ စံနစ်တကျ တာဝန် ထမ်းဆောင်နိုင်ခြင်း ရှိ-မရှိ၊ မပြတ် စစ်ဆေးနေခြင်း၊ လုပ်ငန်းခွင် လုပ်ဆောင်ချက်များကို မပြတ် လေ့လာသုံးသပ်၍ လိုအပ်သလို ပြုပြင် ပေးခြင်း၊ စီမံခန့်ခွဲပေးခြင်း။ လမ်းညွှန်ခြင်း။

(၁၀) ယာဉ်-ယန္တရားများ ထိခိုက်-ချို့ယွင်း-ပျက်စီးခြင်းများ ရှိက ချက် ခြင်းပင် နယ် တာဝန်ခံနှင့် ဒု-လက်ထောက် အင်ဂျင်နီယာ (အလုပ်ရုံ) သို့ အကြောင်းကြားခြင်း။ ယာဉ်မောင်းနှင့် အော်ပရေတာများသည် သတ်မှတ် ပေးထားသည့်စက်ဆီ ချောဆီ-ဓါတ်ဆီ-အင်ဂျင်ရိုင် စသည်များအတိုင်း အသုံးပြုခြင်း ရှိ-မရှိ၊ မကြာ ခဏ စစ်ဆေးခြင်း။ လိုအပ်သလို အရေးယူခြင်း။

စာရင်းအင်းများ ထိန်းသိမ်းကွပ်ကဲခြင်း။

(၁၁) သစ်ထုတ် ယန္တရားအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ရသော သစ်ထုတ် စာရင်းများနှင့် လုပ်ငန်းပြီးစီးမှု စာရင်းများကို တာဝန်ယူ ဆောင်ရွက်ခြင်း။ စီစစ်ပြုစုထားရှိခြင်း။

(၁၂) မိမိ လက်အောက်ရှိ ယန္တရား အဖွဲ့မှဝန်ထမ်း အားလုံး၏ အမည်-ကိုယ်ပိုင်အမှတ် - ရာထူး- လစာခရီးစရိတ်-စက်ဆီ-ချောဆီ ဓါတ်ဆီ စသည်တို့နှင့် အခြား ပစ္စည်း စာရင်းများ၊ ယာဉ် / ယန္တရား စာရင်းများကို စီစစ်-ပြုစု ထိန်းသိမ်းထားရှိခြင်း။

(၁၃) ယန္တရားအဖွဲ့မှ အသုံးပြုသော စက်ဆီများ၊ ဓါတ်ဆီများ- ချောဆီများနှင့် အခြား အရံပစ္စည်းများ လက်ခံ ယူခြင်း၊ ထုတ် ပေးခြင်း၊ အ သုံး ပြု ခြင်း စာရင်းများကို ရက်သတ္တ နှစ်ပတ်တခါ စစ်ဆေးခြင်း။ လိုအပ်သောဆီများ- အရံပစ္စည်းများရှိပါက မိမိ၏ (သစ်ထုတ်ရေး) နယ် တာဝန်ခံမှ တဆင့် မန်နေဂျာထံ အချိန်မှီ တင်ပြ တောင်းခံယူခြင်း၊ စစ်ဆေးတွေ့ရှိရသော အခြေ အနေများကို သတ်မှတ်ထားသော ပုံစံ သို့မဟုတ်-သီးခြား အစီရင်ခံစာဖြင့် မိမိ၏ (သစ်ထုတ်ရေး) နယ် တာဝန်ခံမှ တဆင့် မန်နေဂျာထံ တလ-တကြိမ် တင်ပြခြင်း။

(၁၄) ယန္တရားဖြင့် သစ်များ ငုတ်ထုတ်ခြင်း၊ လမ်းဖောက်ခြင်းများ ပြုလုပ်ရာတွင် ငုတ်ထုတ်ပေးရသောခရီးမိုင် အကွာအဝေး၊ လမ်းဖောက်ရသော ခရီးမိုင် အကွာအဝေး၊ လုပ်ငန်း စတင်သည်မှ ပြီးဆုံးသည် အထိ အသုံး ပြု ခဲ့ သော ယာဉ်/ယန္တရားပေါင်း၊ ငုတ်ထုတ် ပေး နိုင်သည့် သစ်တန်ချိန် စုစုပေါင်း၊ ထရက်တာ အသုံးပြုသည့် အချိန်နာရီ (Engine Running Hours) စုစုပေါင်း၊ စက်ဆီ-ချောဆီ-ဓါတ်ဆီ ပေါင်း၊ အလုပ်ရက်ပေါင်း၊ အသေးစိတ်များကို တွက်ချက်၍ သီးခြား(Register)စာအုပ်ဖြင့် မှတ်တမ်းတင် ထားရှိရမည်။ အဆိုပါ မှတ်တမ်းအား နှစ်စဉ် ဩဂုတ်လ(၂၀)ရက်နေ့ တွင် မိမိ၏ မန်နေဂျာ (သစ်ထုတ်ရေး- ဖေါင်ဖွဲ့ ရေး-ယန္တရား)ထံ တင်ပြရမည်။

အထွေထွေ။

(၁၅) ဒု-လက်ထောက် အင်ဂျင်နီယာ များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။ နယ်တာဝန်ခံများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

(၁၆) သတ်မှတ်ထားသော ပုံစံအတိုင်း နေ့စဉ် မှတ်တမ်းများ ရေးသားခြင်း၊ ခရီးသွားမှတ်တမ်းများ ရေးသားခြင်း။ တင်ပြခြင်း။

(၁၇) ယန္တရားများကို အဆောက်အဦ များနှင့် လေလုံ-
မိုးလုံစံနစ်တကျ ထားရှိခြင်း၊ ယန္တရားများ ကြံ့
ခိုင်ရေးအတွက် သတ်မှတ်ထားသော နေ့ရက်များ
တွင် စံနစ်တကျ ကြံ့ခိုင်ရေးများ လုပ်ကိုင်ခြင်း ရှိ-
မရှိများကို စစ်ဆေး-ညွှန်ကြားကွပ်ကဲခြင်း။

(၁၈) မိမိ၏ ယန္တရား အဖွဲ့မှ ဝန်ထမ်း များနှင့် မှီခိုသူ
များ၏ သက်သာ ချောင်ချိရေး၊ ကျန်းမာရေး၊
စားရေ ရိက္ခာ လုံလောက်စွာ ရရှိရေး၊ အော်ပရေ
တာ-ယာဉ်မောင်းများအား အလှည့်ကျ အနား
ပေးခြင်း၊ တာဝန်ချထားခြင်း သင်တန်းများ စေ
လွှတ်ခြင်းများကို ကွပ်ကဲ-စီမံဆောင်ရွက်ပေးခြင်း။

(၁၉) ယန္တရားအဖွဲ့မှ ဝန်ထမ်းအားလုံး စည်းကမ်းကောင်း
မွန်ရေး၊ စိတ်ဓါတ် တက်ကြွနေရေး၊ စည်းလုံး ညီ
ညွတ်ရေး၊ ယန္တရား များကို စံနစ်တကျ ရှိသေစွာ
ကိုင်တွယ် နေရေးများကို ကြီးကြပ်- ကွပ်ကဲထိန်း
သိမ်းပေးခြင်း။

(၂၀) ထိခိုက်-ပျက်စီး- ဆုံးရှုံးခြင်းများ အတွက် ဋ္ဌာန
ဆိုင်ရာ ညွှန်ကြားလွှာ အမှတ်(၁၀၆)ပါအတိုင်း
လိုက်နာ ဆောင်ရွက်ခြင်း။

(လမ်းဖောက် ယန္တရား အဖွဲ့ R. C. U. အတွက်) သစ်တိုက်
လမ်းများဖောက်လုပ်ခြင်း။

(၁) သစ်တိုက် ရာသီချိန် စလျင် စခြင်း သစ်တိုက်ယာဉ်
များဝင်ရောက်၍ သစ်များ တိုက်ထုတ် ယူနိုင်ရန်
အတွက် သတ်မှတ်ထားသည့် အပ်ဆိပ်ဒေသမှ သစ်
များတည်ရှိရာ ငုတ်ထုတ်စုပုံထားသည့် ကားခံ-စုပုံ
နေရာထိ လမ်းများဖောက်လုပ်ထားပြီး ဖြစ်နေစေ
ရမည်။

(၂) ကြိုတင် ၍ လမ်း များ ဖောက် လုပ် ထား နိုင် ရန်
အတွက် အပ်ဆိပ်ဒေသ- ငုတ်ထုတ် စုပုံထားသော
သစ်များ တည်ရှိရာ ဒေသ များကို ကိုယ်တိုင်

သေချာစွာစစ်ဆေး၍ သစ်ပုံမှ သစ်များ၊ အပ်ဆိပ်-
ဒေသအရောက် သစ်တိုက်ယာဉ်များ တိုက်ထုတ်ယူ
နိုင်ရန်အတွက် သစ်တိုက်ရာသီမရောက်မှီ ကြိုတင်၍
ထရက်တာ ကြီးကြပ်ရေးမှူး- ထရက်တာ အော်ပ
ရေတာများနှင့် အတူတကွကွင်းနင်းစစ်ဆေးခြင်း၊
လမ်းအူကြောင်း ရှာဖွေခြင်း၊ လမ်းအူ ကြောင်း
သတ်မှတ်ခြင်းများ ပြုလုပ်၍ မြေပုံညွှန်းနှင့် တကွ
မိမိ၏ (သစ်ထုတ်ရေး) နယ် တာဝန်ခံမှ တဆင့်
မန်နေဂျာထံ အစီရင်ခံစာတင်ပြခြင်း။

(၃) မန်နေဂျာ ထံမှ အတည် ပြုချက် ရရှိပါက- လမ်း
ဖောက်လုပ်ရန် ရာထားချက် - လမ်းအူ ကြောင်း
များကို ကြီးကြပ်ရေးမှူး နှင့် အော်ပ ရေတာများ
အား မြေပုံညွှန်းနှင့် တကွ အသေးစိတ်ညွှန်ကြား
ခြင်း။ စီမံကွပ်ကဲ လမ်းဖောက် လုပ်ခြင်း။ လုပ်ငန်း
ပြီးစီးမှုများကို မိမိ၏(သစ်ထုတ်ရေး)နယ်တာဝန်ခံ
မှတဆင့် မန်နေဂျာထံ တင်ပြခြင်း။

(၄) ဖောက်လုပ်ပြီး လမ်းများကို သစ်တိုက် ယာဉ်များ
အသုံးပြုရာတွင် မကြာခဏ လှည့်လည် စစ်ဆေး
နေ၍ ဂရေဒါဖြင့် အမြဲညှိပေးခြင်း။ လိုအပ်သလို
ပြုပြင်ပေးနေရမည်ဖြစ်သည်။

ယာဉ်- ယန္တရားများ ကြံ့ ခိုင်ရေးစစ်ဆေးခြင်း။

(၅) ယာဉ်/ ယန္တရားများ အချိန်ပြည့်- အင်အားပြည့်
တာဝန် ထမ်းဆောင်နေနိုင်ရေး အတွက် ကြံ့ခိုင်
ရေး-ပြင်ဆင် ထိန်းသိမ်းရေးနှင့် မွန်းမံခြင်းများကို
စံနစ်တကျ စီမံ-ကွပ်ကဲ- ပေးခြင်း။ သတ်မှတ်ထား
သော နေ့ရက်များအတိုင်း ယာဉ်/ယန္တရား ကြံ့
ခိုင်ရေးများကို ပြုလုပ်စေခြင်း။

(၆) ယာဉ်/ ယန္တရားများ စံနစ် တကျ အချိန်ပြည့်
တာဝန်ထမ်းဆောင်နိုင်ခြင်း ရှိ-မရှိ၊ မပြတ်စစ်ဆေး
နေခြင်း၊ လုပ်ငန်းခွင် လုပ်ဆောင်ချက် များကို
မပြတ် လေ့လာ သုံးသပ်၍ လိုအပ်သလို ပြုပြင်
ပေးခြင်း၊ စီမံခန့်ခွဲပေးခြင်း၊ လမ်းညွှန်ခြင်း။

(၇) ယာဉ်-ယန္တရားများ ထိခိုက် - ချို့ယွင်း ပျက်စီးခြင်းများ ရှိက ချက်ခြင်းပင် နယ် တာဝန်ခံနှင့် ဒု-လက်ထောက် အင်ဂျင်နီယာ (အလုပ်ရုံ) သို့ အကြောင်းကြားခြင်း။ ယာဉ်မောင်းနှင့် အော်ပရေတာများသည် သတ်မှတ်ပေးထားသည့် စက်ဆီ၊ ချောဆီ၊ ဓါတ်ဆီ-အင်ဂျင်ပိုင် စသည်များ အတိုင်း အသုံးပြုခြင်း ရှိ-မရှိ၊ မကြာခဏ စစ်ဆေးခြင်း။ လိုအပ်သလို အရေးယူခြင်း။

စာရင်းအင်းများ ထိန်းသိမ်းကွပ်ကဲခြင်း။

(၈) မိမိလက်အောက်ရှိ ယန္တရားအဖွဲ့မှ ဝန်ထမ်း အားလုံး၏ အမည် ကိုယ်ပိုင် အမှတ်- ရာထူး-လစာ-ခရီးစရိတ်-စက်ဆီ-ချောဆီ-ဓါတ်ဆီ စသည်တို့နှင့် အခြား ပစ္စည်း စာရင်းများ၊ ယာဉ် / ယန္တရား စာရင်းများကို စိစစ်-ပြုစု ထိန်းသိမ်း ထားရှိခြင်း။

(၉) ယန္တရားအဖွဲ့မှ အသုံးပြုသော စက်ဆီများ-ချောဆီများ၊ ဓါတ်ဆီများနှင့် အခြား အရံ ပစ္စည်းများ လက်ခံယူခြင်း၊ ထုတ်ပေးခြင်း၊ အသုံးပြုခြင်းစာရင်းများကို ရက်သတ္တ နှစ်ပတ်တခါ စစ်ဆေး ခြင်း။ လိုအပ်သောဆီများ အရံပစ္စည်းများရှိပါက မိမိ၏ (သစ်ထုတ်ရေး) နယ်တာဝန်ခံမှတစ်ဆင့် မန်နေဂျာထံ အချိန်မှီတင်ပြ တောင်းခံယူခြင်း။ စစ်ဆေး တွေ့ရှိရသော အခြေအနေများကို သတ်မှတ်ထားသော ပုံစံ-သို့မဟုတ်-သီးခြား အစီရင်ခံစာဖြင့် မိမိ၏ (သစ်ထုတ်ရေး) နယ်တာဝန်ခံမှ တစ်ဆင့် မန်နေဂျာထံ တလတကြိမ် တင်ပြခြင်း။

(၁၀) သစ်တိုက် လမ်းများ ဖောက် လုပ်ခြင်း လုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များကို မှတ်တမ်းတင်ထားရှိ နိုင်ရန်အတွက် ထရက်တာ အသုံးပြုသည့် အချိန် နာရီ (Engine Running Hours) စုစုပေါင်း စက်ဆီ-ချောဆီ-ဓါတ်ဆီပေါင်းမှအစ လူအင်အား အသုံးပြုသည့် ကုန်ကျစရိတ်များ။ နေ့စဉ် ဖောက် လုပ် ပြီးစီးသွားသည့် ခရီးပိုင် အရေ အတွက်နှင့်

စုစုပေါင်း ဖောက်လုပ်ပေး ရသည့် ခရီးမိုင်ပေါင်း၊ လုပ်ငန်းစတင်သည်မှ ပြီးဆုံးသည်အထိ အလုပ်ရက် ပေါင်း၊ အသေးစိတ်များကို တွက် ချက်၍ သီးခြား (Register) စာအုပ်ဖြင့် မှတ်တမ်းတင် ထားရှိရ မည်။ အဆိုပါ မှတ်တမ်းအား နှစ်စဉ် ဩဂုတ်လ (၂၀) ရက်နေ့ တွင် မိမိ၏ မန်နေဂျာ (သစ်ထုတ် ရေး-ဖေါင်ဖွဲ့ရေး-ယန္တရား) ထံ တင်ပြရမည်။

အထွေထွေ။

- (၁၁) ဒု-လက်ထောက် အင်ဂျင်နီယာ များနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ နယ် တာဝန်ခံများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း။
- (၁၂) သတ်မှတ် ထားသော ပုံစံအတိုင်း နေ့စဉ် မှတ်တမ်း များ ရေးသားခြင်း၊ ခရီးသွားမှတ်တမ်းများ ရေး သားခြင်း၊ တင်ပြခြင်း။
- (၁၃) ယန္တရားများကို အဆောက်အဦ များနှင့် လေလုံ- မိုးလုံစံနစ်တကျ ထားရှိခြင်း၊ ယန္တရားများ ကြံ့ ခိုင်ရေး အတွက် သတ်မှတ် ထားသော နေ့ရက် များတွင် စံနစ်တကျ ကြံ့ ခိုင်ရေးများလုပ်ကိုင်ခြင်း ရှိ-မရှိ များကို စစ်ဆေး- ညွှန်ကြား- ကွပ်ကဲခြင်း။
- (၁၄) မိမိ၏ ယန္တရားအဖွဲ့မှ ဝန်ထမ်းများနှင့် မှီခိုသူများ၏ သက်သာ ချောင်ချိရေး၊ ကျန်းမာရေး၊ စားရေး ရိက္ခာ လုံလောက် စွာ ရရှိရေး၊ အော်ပရေတာ- ယာဉ်မောင်းများ- အလှည့်ကျ အနားပေးခြင်း- တာဝန် ချထားခြင်း၊ သင်တန်းများ စေလွှတ်ခြင်း များကို ကွပ်ကဲ- စီမံဆောင်ရွက်ပေးခြင်း။
- (၁၅) ယန္တရား အဖွဲ့မှ ဝန်ထမ်း အားလုံး၏ စည်းကမ်း ကောင်းမွန်ရေး၊ စိတ်ဓါတ် တက်ကြွနေရေး၊ စည်း လုံး ညီညွတ်ရေး၊ ယာဉ်/ယန္တရား များကို စံနစ် တကျ ရှိသေစွာ ကိုင်တွယ်နေရေးများကို ကြီးကြပ် ကွပ်ကဲ- ထိန်းသိမ်းပေးခြင်း။

(၁၆) ထိခိုက် ပျက်စီး ဆုံးရှုံးခြင်းများ အတွက် ငွေန ဆိုင်ရာညွှန်ကြားလွှာ အမှတ် (၁၀၆)ပါ အတိုင်း လိုက်နာဆောင်ရွက်ခြင်း။

(သစ်တိုက်ယာဉ်အဖွဲ့ T H U - အတွက်)

သစ်များတိုက်ထုတ်ယူခြင်း။

(၁) ငုတ်ထုတ် စုပုံထားပြီးသော သစ်များအား- သတ် မှတ်ပေးထားသော အပ်ဆိပ်- သစ်ဇက် ဘူတာ များသို့ ရာသီချိန်အတွင်း အပြီး အစီး တိုက်ထုတ် ပို့ဆောင်ပေးရမည်။

(၂) သစ်တိုက် ယာဉ်များကို-ယာဉ်ကြီး- ယာဉ်လပ်ဟု ခွဲခြားထားရှိသည်။ ယာဉ်ကြီး တစ်စီးသည် အလုပ် ချိန် တရာသီ (တနှစ်) လျှင် ပျမ်းမျှ အနည်းဆုံး သစ်တန်ပေါင်း (၁၂၀၀)ကို၎င်း၊ ယာဉ်လပ်တစ်စီး သည် အလုပ်ချိန် တရာသီ (တနှစ်) လျှင် ပျမ်းမျှ အနည်းဆုံးသစ်တန်ပေါင်း (၆၀၀)ကို၎င်း တိုက် ထုတ်နိုင်ရမည်ဟု သတ်မှတ် ထားရှိသည်။

(၃) သစ်တိုက်ယာဉ်အဖွဲ့မှ ယာဉ်မောင်း ခေါင်းဆောင် များနှင့် ယာဉ်မောင်းများအား တိုက်ထုတ် ပို့ ဆောင်ပေးရမည့် သစ်များ တည်ရှိရာ နေရာနှင့် အပ်ဆိပ်များကို လုပ်ငန်းများ မစတင်မှီ သေချာ စွာ နားလည်အောင် ရှင်းလင်း ပြသထားရမည်။ (ဖြစ်နိုင်ပါက မြေပုံကြမ်း (Sketch)ဖြင့် ရှင်းပြ သင့်သည်)။ ယာဉ်တပ်ဖွဲ့ အလိုက် - သို့မဟုတ်- တပ်ဖွဲ့မှ လုပ်ငန်း ပမာဏ အလိုက် ယာဉ်စီးရေ ခွဲ ထုတ်၍ တာဝန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းရည် မှန်းချက်များကို တာဝန် ပေးခြင်း။ ညွှန်ကြား ချက်များ ထုတ်ပြန်ပေးခြင်း။

(၄) သစ်တိုက်ယာဉ် အမျိုးအစား အလိုက် သတ်မှတ် ထားသော သစ်တန်စံနှုန်းများ အတိုင်း သယ်ယူ ပို့ဆောင် ပေးနိုင်ရေးနှင့် သစ်ပုံနှင့် အပ်ဆိပ်ခရီး အကွာအဝေးအလိုက် နေ့စဉ် သတ်မှတ်ပေးထား

သော ယာဉ်ခေါက်ရေ အတိုင်း အမှီ ရရှိအောင် သယ်ယူ ပို့ဆောင် ပေးနိုင်ရေးများကို မျက်ခြေ မပြတ် စံနစ်တကျ ကွပ်ကဲ ကြီးကြပ်-စိစစ် ညွှန်ကြားပေးခြင်း။

(၅) သစ်စက်-ဘူတာ- သစ်ဆိပ်များတွင် သစ်ချကွင်းများ စံနစ်တကျ ရရှိရေးအတွက် သစ်စက်-ဘူတာ- သစ်ဆိပ် တာဝန်ခံ များနှင့် ညှိနှိုင်း၍ ကြိုတင်ပြီး သစ်ချကွင်းများ ပူးပေါင်းရှာဖွေထားခြင်း။ ချပေးရမည့် သစ်ချကွင်းများကို ယာဉ်မောင်း ခေါင်းဆောင်နှင့် ယာဉ်မောင်းများအား ကြိုတင်၍ ပြသထားခြင်း။ တိကျစွာ ညွှန်ကြားထားခြင်း။

(၆) သစ်များကို အပ်ဆိပ် (သစ်စက်၊ ဘူတာ၊ သစ်ဆိပ်) များသို့ ရောက်ရှိသောအခါ တွင် စံနစ်တကျ လွှဲအပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ သစ်စက်တာဝန်ခံ ဘူတာ-သစ်ဆိပ် တာဝန်ခံများနှင့် ကြိုတင်ညှိနှိုင်းပြီး စံနစ်တကျ လွှဲအပ်ပေးခြင်း။ အခက် အခဲများ တွေ့ရှိရပါက မိမိ၏ (သစ်ထုတ်ရေး) နယ်တာဝန်ခံနှင့် မန်နေဂျာတို့ထံတင်ပြခြင်း။

(၇) သစ်တင်-သစ်ချ ကရိမ်း လိုဒါများ သတ်မှတ်ထားသည့် စံနှုန်းများ အတိုင်း တင်-ချ ပေး နိုင် ရေးအတွက် ကွပ်ကဲ-ကြီးကြပ်-စစ်ဆေးခြင်း။

(၈) သစ်တိုက်ယာဉ်မှ တိုက်ထုတ် ယူလာသော နေ့စဉ် သစ်စာရင်းများကို စံနစ်တကျ ပြုစု-ထိန်းသိမ်းခြင်း။ သစ်တိုက်ယာဉ်နှင့် သစ်တင်- သစ်ချကရိမ်း- လိုဒါများ တစီး စီ၏ နေ့စဉ် သစ်တိုက်ချိန် - သစ်တင်- သစ်ချချိန် အချိန်နာရီ (Running Hours) အသုံးပြုသည့် ဓါတ်ဆီ-စက်ဆီ ချောဆီနှင့် အခြားအသုံးစရိတ်အားလုံးကို စံနစ်တကျ (Register) စာအုပ်ဖြင့် မှတ်တမ်းတင်ထားရှိခြင်း။

(ယာဉ်/ယန္တရားများ ကြံ့ခိုင်ရေးစစ်ဆေးခြင်း။

(၉) သစ်တိုက်ယာဉ်များနှင့် ကရိမ်း-လိဒါများ စံနှုန်း ပြည့်စုံနစ်တကျ တာဝန် ထမ်းဆောင် နေနိုင်ရေး အတွက် ကြံ့ခိုင်ရေး- ပြင်ဆင် ရေး နှင့် မှန်းမံ- ထိန်းသိမ်းရေးများကို စံနစ်တကျ စီမံ ကွပ်ကဲပေး ခြင်း။ သတ်မှတ်ထားသော နေ့ရက်များ အတိုင်း ယာဉ်/ယန္တရား ကြံ့ ခိုင်ရေး များ ကို ပြု လုပ် စေခြင်း။

(၁၀) သစ်တိုက်ယာဉ်များနှင့် ကရိမ်း-လိဒါများ အချိန် ပြည့် တာဝန်ထမ်းဆောင်နိုင်ခြင်း မြှင့်-မမြှင့်၊ မပြတ် စစ်ဆေးနေခြင်း။ လုပ်ငန်းခွင်လုပ်ဆောင်ချက်များ ကို မပြတ်လေ့ လာသုံးသပ်၍ လိုအပ်သလို ပြုပြင် ပေးခြင်း။ စီမံခန့်ခွဲပေးခြင်း။ လမ်းညွှန်ခြင်း။

(၁၁) သစ်တိုက်ယာဉ်- ကရိမ်း-လိဒါများ ထိခိုက်- ချို့ယွင်း ပျက်စီးခြင်းများ ရှိက ချက်ခြင်းပင် နယ် တာဝန်ခံ နှင့် ဒု- လက်ထောက် အင်ဂျင်နီယာ (အလုပ်ရုံ) သို့ အကြောင်းကြားခြင်း။ ယာဉ်မောင်း နှင့် အော်ပရေတာ များသည် သတ်မှတ် ပေးထား သော စက်ဆီ-ချောဆီ-ခါတ်ဆီ အင်ဂျင်ပိုင်စသည် များအတိုင်း အသုံး ပြုခြင်း မြှင့်-မမြှင့်၊ မကြာ ခဏ စစ်ဆေးခြင်း။ လိုအပ်သလို အရေးယူခြင်း။

စာရင်းအင်းများထိန်းသိမ်းကွပ်ကဲခြင်း။

(၁၂) သစ်တိုက်ယာဉ် အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ရ သော သစ်တိုက် စာရင်းများနှင့် လုပ်ငန်း ပြီးစီးမှု စာရင်းအားလုံးကို တာဝန်ယူ ဆောင်ရွက်ခြင်း။ စိစစ်-ပြုစုထားရှိခြင်း။

(၁၃) မိမိလက်အောက်ရှိ သစ်တိုက်ယာဉ်အဖွဲ့မှ ဝန်ထမ်း အားလုံး၏ အမည်-ကိုယ်ပိုင်အမှတ်-ရာထူး-လစာ- ခရီးစရိတ်- စက်ဆီ-ချောဆီ-ခါတ်ဆီ- စသည်တို့နှင့် အခြားပစ္စည်းစာရင်းများ ယာဉ်/ယန္တရားစာရင်း များကို စိစစ်-ပြုစု-ထိန်းသိမ်း ထားရှိခြင်း။

(၁၄) သစ်တိုက်ယာဉ်အဖွဲ့မှ အသုံးပြုသော စက်ဆီများ၊ ဓါတ်ဆီများ-ချောဆီများနှင့် အခြား အရံပစ္စည်းများ လက်ခံယူခြင်း။ ထုတ်ပေးခြင်း။ အသုံးပြုခြင်း စာရင်းများကို ရက်သတ္တ - တပတ်တခါ စစ်ဆေးခြင်း။ လိုအပ်သော ဆီများ-အရံပစ္စည်းများ ရှိပါက မိမိ၏ (သစ်ထုတ်ရေး) နယ်တာဝန်ခံမှ တဆင့် မန်နေဂျာထံ အချိန်မီ တင်ပြ တောင်းခံယူခြင်း။ စစ်ဆေး တွေ့ရှိရသော အခြေအနေများကို သတ်မှတ်ထားသော ပုံစံ-သို့မဟုတ်-သီးခြားအစီရင်ခံစာဖြင့် မိမိ၏ (သစ်ထုတ်ရေး) နယ်တာဝန်ခံမှတဆင့် မန်နေဂျာထံ တလ - တကြိမ် တင်ပြခြင်း။

(၁၅) သစ်တိုက်ယာဉ်များဖြင့် သစ်များ တိုက်ထုတ်သယ်ပို့ရာတွင် သယ်ပို့ ပေးရသည့် အပ်ဆိပ်၊ နေ့စဉ် သယ်ပို့ ရသည့် ခရီးမိုင်၊ နေ့စဉ် သယ်ပို့ နိုင်သည့် သစ်တိုက်ယာဉ်၊ နေ့စဉ် သယ်ပို့ နိုင်သည့် ခေါက်ရေ၊ နေ့စဉ်သယ်ပို့ နိုင်သည့် သစ်တန်ချိန်၊ လုပ်ငန်းစတင်သည်မှ ပြီးဆုံးသည်အထိ အသုံးပြုသည့် သစ်တိုက် ယာဉ်ပေါင်း၊ စက်ဆီ- ချောဆီ၊ ဓါတ်ဆီပေါင်း၊ ခေါက်ရေပေါင်း၊ သစ်တန်ချိန်ပေါင်း၊ အလုပ်ရက်ပေါင်း၊ အသေးစိတ်များကို တွက်ချက်၍ သီးခြား(Register)စာအုပ်ဖြင့် မှတ်တမ်းတင်ထားရှိရမည်။ အဆိုပါ မှတ် တမ်း အား နှစ်စဉ် ဩဂုတ်လ (၂၀) ရက်နေ့တွင် မိမိ၏ မန်နေဂျာ (သစ်ထုတ်ရေး၊ ဖေါင်ဖွဲ့ရေး-ယန္တရား) ထံ တင်ပြရမည်။

အထွေထွေ။

(၁၆) ဒု- လက်ထောက် အင်ဂျင်နီယာ များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။ နယ် တာဝန်ခံများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

(၁၇) သတ်မှတ်ထားသော ပုံစံ အတိုင်း နေ့စဉ် မှတ်တမ်းများ ရေးသားခြင်း။ ခရီးသွားမှတ်တမ်းများ ရေးသားခြင်း။ တင်ပြခြင်း။

(၁၈) သစ်တိုက်ယာဉ် များ - ကရိမ်း - လိုဒါများ ကို အဆောက်အဦများနှင့် လေလုံမိုးလုံ စံနှစ်တကျ ထားရှိခြင်း။ သစ်တိုက်ယာဉ်များ- ကရိမ်း- လိုဒါ များ ကြံ့ခိုင်ရေး အတွက် သတ်မှတ်ထားသော နေ့ရက် များတွင် စံနှစ် တကျ ကြံ့ခိုင်ရေးများ လုပ်ကိုင်ခြင်း ရှိ-မရှိ များကို စစ်ဆေး-ညွှန်ကြား-ကွပ်ကဲခြင်း။

(၁၉) မိမိ၏ယန္တရားအဖွဲ့မှ ဝန်ထမ်းများနှင့် မှီခိုသူများ၏ သက်သာ ချောင်ချိရေး၊ ကျန်း မာ ရေး ယာဉ် မောင်းနှင့် အော်ပရေတာများ အလှည့်ကျအနား ပေးခြင်း၊ တာဝန်ချထားခြင်း၊ သင်တန်းများ စေ လွှတ်ခြင်းများကိုကွပ်ကဲ-စီမံဆောင်ရွက်ပေးခြင်း။

(၂၀) သစ်တိုက်ယာဉ်အဖွဲ့မှ ဝန်ထမ်းအားလုံးစည်းကမ်း ကောင်းမွန်ရေး၊ စိတ်ဓါတ်တက်ကြွနေရေး၊ စည်း လုံးညီညွတ်ရေး၊ ယာဉ်များကိုစံနှစ်တကျရှိသေစွာ ကိုင်တွယ်နေရေးများကို ကြီးကြပ်- ကွပ်ကဲ-ထိန်း သိမ်းပေးခြင်း။

(၂၁) ထိခိုက် ပျက်စီး ဆုံးရှုံးခြင်းများ အတွက် ဋ္ဌာန ဆိုင်ရာ ညွှန်ကြားလွှာ အမှတ်-(၁၀၆)ပါအတိုင်း လိုက်နာ ဆောင်ရွက်ရန်။

စာရင်းအင်းများ ထိန်းသိမ်းကွပ်ကဲခြင်း။

(၁) မိမိအလုပ်ရုံမှ တာဝန်ယူ ပြုပြင်- ပြင်ဆင်-မွန်းမံ ပေးရသော ယာဉ်-ယန္တရား များနှင့် လုပ်ငန်း ပြီးစီးမှု စာရင်း များကို စိစစ်-ပြုစု ထားရှိခြင်း။

(၂) မိမိ လက်အောက်ရှိ အလုပ်ရုံမှ ဝန်ထမ်းအားလုံး၏ အမည်- ကိုယ်ပိုင်အမှတ်- ရာထူး- လစာ- ခရီးစရိတ် စက်ဆီ- ချောဆီ- ဓါတ်ဆီ- စသည်တို့နှင့် အခြား ပစ္စည်းစာရင်းများ၊ ယာဉ်-ယန္တရားများ၏ စာရင်း များကို စိစစ်-ပြုစု-ထိန်းသိမ်း ထားရှိခြင်း။

(၃) မိမိ၏ အလုပ်ရုံမှ အသုံး ပြုသော ဓါတ်ဆီ များ- စက်ဆီများ- ချောဆီများနှင့် အခြား အရံပစ္စည်း

များ လက်ခံယူခြင်း၊ ထုတ်ပေးခြင်း၊ အသုံးပြုခြင်း၊ စာရင်းများကို ရက်သတ္တ-နှစ်ပတ်တခါ စစ်ဆေးခြင်း၊ လိုအပ်သော ဆီများ၊ အရံ ပစ္စည်းများ ရှိပါက လက်ထောက် အင်ဂျင်နီယာနှင့် မန်နေဂျာ (သစ်ထုတ်ရေး- ဖေါင်ဖွဲ့ရေး- ယန္တရား) များထံ အချိန်မီ တင်ပြ တောင်းခံယူခြင်း။ စစ်ဆေးတွေ့ရှိရသော အခြေ အနေ များ ကို လက် ထောက် အင်ဂျင်နီယာနှင့် မန်နေဂျာ (သစ်ထုတ်ရေး / ဖေါင်ဖွဲ့ရေး / ယန္တရား) များထံသို့ တလတကြိမ် တင်ပြခြင်း။

အထွေထွေ။

- (၉) လက်ထောက်အင်ဂျင်နီယာ-မန်နေဂျာ (သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး/ယန္တရား) များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ လိုအပ်သော အကြံ ဉာဏ်များ တင်ပြခြင်း။
- (၁၀) သတ်မှတ်ထားသော ပုံစံအတိုင်း နေ့စဉ်မှတ်တမ်းများ ရေးသားခြင်း။ ခရီးသွားရပါက ခရီးသွားမှတ်တမ်းများ ရေးသားခြင်း၊ မိမိ လက်ထောက် အင်ဂျင်နီယာ နှင့် မန်နေဂျာ (သစ် ထုတ်ရေး/ ဖေါင်ဖွဲ့ရေး/ယန္တရား)များထံသို့ တင်ပြခြင်း။
- (၁၁) မိမိ၏ အလုပ်ရုံမှ ဝန်ထမ်းများနှင့် မှီခိုသူများ၏ သက်သာချောင်ချိရေး၊ ကျန်းမာရေး၊ စားရေး-ရိက္ခာလုံလောက်စွာ ရရှိရေး၊ အလှည့်ကျ တာဝန် ချထားရေး၊ သင်တန်းများ စေလွှတ်ရေး များကို ကွပ်ကဲ-စီမံဆောင်ရွက်ပေးခြင်း။
- (၁၂) မိမိအလုပ်ရုံမှ ဝန်ထမ်းအားလုံးစည်းကမ်းကောင်းမွန်ရေး၊ စိတ်ဓါတ် တက်ကြွနေ ရေး၊ စည်းလုံးညီညွတ်ရေး၊ ချို့ယွင်းပျက်စီးနေသော ယာဉ်-ယန္တရားများ အမြန်ဆုံး ပြုပြင်- ပြင်ဆင် ပေးနိုင်ရေးများကိုကြီးကြပ်-ကွပ်ကဲ-ထိန်းသိမ်းပေးခြင်း။

(အလုပ်ရုံ-WorkShop-အတွက်)

ယာဉ်များစစ်ဆေးခြင်း၊ ပြင်ဆင်ခြင်း၊ မွန်းမံခြင်း။

(၁) မိမိအလုပ်ရုံမှ တာဝန်ယူရသော သစ်ထုတ်ယန္တရား အဖွဲ့ (M. E. U.)၊ လမ်းဖောက် ယန္တရားအဖွဲ့ (R.C.U.) သစ်တိုက်ယာဉ်အဖွဲ့ (T.H.U.)၊ များ၍ ယာဉ်များနှင့် ယန္တရား များအား စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ မွန်းမံခြင်းများကိုတာဝန်ယူ ဆောင်ရွက်ခြင်း။

(၂) ယာဉ်များ-ယန္တရားများ အတွက် ကန့်သတ်ထား သည့် နာရီ-အချိန်-သို့မဟုတ်-ကန့်သတ်ထားသည့် မိုင်အတွင်း ယာဉ်/ယန္တရား များကို ကြုံ့ခိုင်ရေး များ စံနစ်တကျ စီစဉ် ဆောင်ရွက် ခြင်း ရှိ-မရှိ၊ မကြာခဏ စစ်ဆေးခြင်း။

(၃) ယာဉ်/ယန္တရားများ ထိခိုက်-ချို့ယွင်း- ပျက်စီးမှု များ တွေ့ရှိပါက ထိခိုက်- ချို့ယွင်း- ပျက်စီးမှု၏ အကြောင်းရင်းကို စစ်ဆေး၍ စစ်ဆေးတွေ့ရှိချက် များကို မိမိ၏ လက်ထောက် အင်ဂျင်နီယာ နှင့် မန်နေဂျာ(သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး/ယန္တရား) တို့ထံ တင်ပြခြင်း။ သက်ဆိုင်ရာ သစ်ထုတ် လမ်းဖောက်- သစ်တိုက်အဖွဲ့ တာဝန်ခံ များနှင့် သစ်ထုတ်ရေး နယ်တာဝန်ခံ တို့အား အကြောင်း ကြားခြင်း။

(၄) ထိခိုက်-ချို့ယွင်း- ပျက်စီးသော ယာဉ်/ယန္တရား များ၏သာမန်ချို့ယွင်းချက် (Minor Repairs) များကိုသာ ပြုပြင် ပြင်ဆင်-မွန်းမံပေးရမည် ဖြစ် သည်။ ထိုသို့ ပြုပြင်-ပြင်ဆင်- မွန်းမံ ပေးရာတွင် ပျက်စီးသော နေရာ- ဒေသသို့ မိမိနှင့် ယာဉ်ပြင် အဖွဲ့ သွားရောက်၍ ၎င်း၊ မိမိ (Work Shop) ရှိရာသို့ ဆွဲယူ၍ ၎င်း၊ ပြုပြင်-ပြင်ဆင်- မွန်းမံ ပေးရ မည် ဖြစ်သည်။

(၅) ကြီးကျယ်စွာ ထိခိုက်- ချို့ယွင်း- ပျက်စီး သော ယာဉ်/ယန္တရားများကို အချိန်များစွာယူ၍ ပြုပြင်

ရန် (Major Repairs) လိုအပ်ပါက မိမိ၏ လက်ထောက် အင်ဂျင်နီယာနှင့် မန်နေဂျာ (သစ် ထုတ်ရေး/ဖေါင်ဖွဲ့ရေး/ယန္တရား) တို့ထံ တင်ပြ၍ နိုးရာအခြေစိုက်ဘလုပ်ရုံ (Static Work Shop) သို့ ဆက်လက် ပို့ဆောင်နိုင်ရေးအတွက် စီစဉ်၍ ပို့ဆောင်ပေးရမည်ဖြစ်သည်။

(၆) ယာဉ်/ယန္တရားများ၏ ထိခိုက်-ချို့ယွင်း-ပျက်စီးမှုများကို အသေးစိတ် စစ်ဆေး၍ စံနစ် တကျ ပြုပြင်-ပြင်ဆင်-မွန်းမံ ပေးပြီးပါက-အသုံးပြုသည့် အရံပစ္စည်းစာရင်း အသေးစိတ်ကိုဆိုင်ရာ ယာဉ်/ယန္တရား၏ (Log Book) တွင်စံနစ်တကျရေးသွင်း ထားရမည် ဖြစ်သည်။

(၇) ထိခိုက်-ချို့ယွင်း-ပျက်စီးသော ယာဉ်/ယန္တရားများကို ပြုပြင် ပြင်ဆင်-မွန်းမံပြီးပါက သက်ဆိုင်ရာ သစ်ထုတ်-လမ်းဖောက် သစ်တိုက် ယန္တရား အဖွဲ့ တာဝန်ခံ-ကြီးကြပ်ရေးမှူး-ယာဉ်မောင်း ခေါင်းဆောင်နှင့် ယာဉ် မောင်းများ / အော်ပရေတာများသို့ အမြန်ဆုံး အကြောင်းကြား၍ စံနစ်တကျ လွှဲအပ်-ထုတ်ပေးခြင်း။

(၈) ယာဉ်/ယန္တရားများကို စစ်ဆေးရာတွင် အောက်ဖော်ပြပါ အသေးစိတ်စာရင်းများကိုပါ စစ်ဆေးမှတ်တမ်းတင်ထားရှိရမည်။

(က) ယန္တရားများစစ်ဆေးခြင်း။

၁။ သက်ဆိုင်သောမှတ်ပုံတင်စာအုပ်များ။

၂။ ယန္တရား အော်ပရေတာ၏ အမည်-ကိုယ်ပိုင် အမှတ်-အဆင့်။

၃။ ထိခိုက်-ချို့ယွင်း-ပျက်စီးသည့်နေ့-အချိန်။

၄။ ယန္တရားအမျိုးအစား။

၅။ အင်ဂျင်နီယာ၏။

၆။ အဖွဲ့မှတ်ပုံတင်အမှတ်။

၇။ စက်သုံး နာရီ (Engine Running Hours)

(ခ) သစ်တိုက်ယာဉ်နှင့် အခြားယာဉ်များ စစ်ဆေးခြင်း။

- ၁။ သက်ဆိုင်သော မှတ်ပုံတင်စာအုပ်များ။
- ၂။ ယာဉ် မောင်း ၏ အမည် - ကိုယ်ပိုင်အမှတ်အဆင့်။
- ၃။ ထိခိုက်-ချို့ယွင်း-ပျက်စီးသည့်နေ့- အချိန်။
- ၄။ ယာဉ်အမျိုးအစား။
- ၅။ ယာဉ်မှတ်ပုံတင်အမှတ်။
- ၆။ အဖွဲ့မှတ်ပုံတင်အမှတ်။
- ၇။ အင်ဂျင်နီယာ။
- ၈။ ချက်စီနံပါတ်။
- ၉။ ပျက်စီးသည့် အချိန်တွင်တွေ့ရှိသော မိုင်ပေါင်း။

(ဇ) မိမိတာဝန်ကျရာ ယာဉ်/ယန္တရားအဖွဲ့မှ ယာဉ်/ယန္တရား အားလုံးကို နယ်တာဝန်ခံ အဖွဲ့တာဝန်ခံများနှင့် ညှိနှိုင်းလျက်-တလ-တကြိမ်-လှည့်လည်၍ အထွေထွေစစ်ဆေးမှုများပြုလုပ်ခြင်း၊ လိုအပ်သလို အကြံပေးခြင်း။

(၁၀) မိမိအလုပ်ရုံမှ တာဝန် ယူရမည့် ယာဉ်/ယန္တရားများနှင့် အလုပ်ရုံ အတွက် အရံ ပစ္စည်း များကို မိမိ၏ လက်ထောက် အင်ဂျင်နီယာ - မန်နေဂျာ (သစ်ထုတ်ရေး- ဖေါင်ဖွဲ့ရေး၊ ယန္တရား) များနှင့် ညှိနှိုင်း တင်ပြ တောင်းခံ၍ လုံလောက်စွာ မှာယူ ဖြည့်တင်းခြင်း စံနစ်တကျ ထိန်းသိမ်းထားရှိခြင်း။

) ကြီးကြပ်ရေးမှူး (ပထမ အဆင့်) များ၊ ယာဉ်မောင်း ခေါင်းဆောင်များ၊ အလုပ်ရုံအုပ်များနှင့် ဒု-အလုပ်ရုံအုပ်များ။

(သစ်ထုတ် ယန္တရားအဖွဲ့ M. E. U. အတွက်)

(၁) လုပ်ငန်းများ မစတင်မှီ သစ်ကွက် အတွင်းမှ ခုတ်လှဲပိုင်းဖြတ်ပြီးသော သစ်များငုတ်ထုတ် စုပုံပေးရန် ကားပုံသစ်ကွင်းနေရာများသတ်

မှတ်ခြင်း၊ ငုတ်ထုတ်သစ်ဆွဲလမ်းများရှာဖွေ
သတ်မှတ်ခြင်း၊ သစ်တိုက် လမ်းအကြောင်း
များ ရွေးချယ်ခြင်း လုပ်ငန်းများကိုကြိုတင်
ဆောင်ရွက်၍ မိမိ၏သစ်ထုတ် ယန္တရားအဖွဲ့
တာဝန်ခံထံတင်ပြခြင်း။

(၂) မိမိ ကြီးကြပ်-တာဝန်ယူရသော သစ် ထုတ်
ယန္တရားအဖွဲ့အတွက် တနှစ်အတွင်းငုတ်ထုတ်
စုပုံပေးရန် သတ်မှတ်ပေးထားသည့်ကျွန်းနှင့်
သစ်မာတန်များ အချိန်မှီ-အပြည့်အဝ ငုတ်
ထုတ်-စုပုံပေးနိုင်အောင် ကြီးကြပ်-ကွပ်ကဲ-
စီစဉ်-ဆောင်ရွက်ရသည်။

(၃) ယန္တရားဖြင့် သစ်ထုတ်ခြင်း၊ သစ်တိုက်လမ်း
များဖောက်လုပ်ခြင်း၊ သစ်ကွင်းများ ပြုလုပ်
ခြင်း စသည့် လုပ်ငန်းရပ် များကို ကွပ်ကဲ-
ထိန်းသိမ်း-အုပ်ချုပ်-ကြီးကြပ်လုပ်ကိုင်ခြင်း။

(၄) သစ်ထုတ်ယန္တရားအဖွဲ့ တာဝန်ခံ၏ညွှန်ကြား
ချက်အတိုင်း ယာဉ်မောင်းများ- အော်ပရေ
တာများအား တာဝန် တိကျစွာ သတ်မှတ်
ပေးခြင်း၊ လုပ်ငန်းများ စံနစ်တကျ ဆောင်
ရွက်နေနိုင်ရန် မပြတ်စစ်ဆေးခြင်း၊ကြီးကြပ်
ကွပ်ကဲလုပ်ကိုင်ခြင်း။

(၅) ယာဉ်မောင်းနှင့် အော်ပရေတာ များသည်
ယာဉ်/ယန္တရားများကို အသုံးမပြုမှီ နေ့စဉ်
လိုက်နာ ဆောင်ရွက်ရမည့် အချက် အလက်
များအတိုင်း သေချာစွာ စံနစ်တကျစစ်ဆေး
ခြင်း၊ လိုက်နာဆောင်ရွက်ခြင်း ရှိ-မရှိ များ
ကို စစ်ဆေးခြင်း၊ လိုက်နာ ဆောင်ရွက်ရန်
ကြီးကြပ်-ကွပ်ကဲခြင်း။

(၆) ယာဉ်/ ယန္တရားများ အပတ်စဉ် သတ်မှတ်
ထားသည့် နေ့ရက်များတွင်ကြို-ခိုင်ရေးများ
ပြုလုပ်နိုင်ရန် ကြီးကြပ်- စီမံ ခန့်ခွဲပေးခြင်း၊
ကြို-ခိုင်ရေး လုပ်ငန်းများကို စစ်ဆေးခြင်း။

- (၇) ယာဉ်/ယန္တရားများ၏ နေ့စဉ်လုပ်ငန်းမှတ်တမ်း စာအုပ် (Duty Log Book) တွင် နေ့စဉ် အသေးစိတ် ရေးမှတ်ခြင်း ရှိ-မရှိ၊ စစ်ဆေးခြင်း။
- (၈) ယာဉ်/ယန္တရားများ အတွက် ထုတ်ပေးထားသော (Tools & Attachments) များ ပြည့်စုံ-မပြည့်စုံ ရက်သတ္တ (၂)ပတ်တကြိမ် စစ်ဆေးခြင်း၊ ပျက်စီး ပျောက်ဆုံးခြင်းများ တွေ့ရှိက မိမိ၏ ယန္တရားအဖွဲ့ တာဝန်ခံထံ သတင်းပို့ခြင်း။
- (၉) သစ်ထုတ်ယန္တရားအဖွဲ့မှ နေ့စဉ်/လစဉ်အသုံးပြုသော စက်ဆီ-ချောဆီ-ခါတ်ဆီ-ဒီဇယ်ဆီ စသည် များကို လက်ခံ ခြင်း၊ ထုတ် ပေးအသုံးပြုခြင်း၊ စာရင်းအင်းများ တိကျစွာ ထားရှိခြင်း၊ တာဝန်ယူ ဆောင်ရွက်ခြင်း။
- (၁၀) နေ့စဉ်/လစဉ်-မိမိ၏ယန္တရားအဖွဲ့မှထုတ်ထုတ် ပြီးစီးသည့် သစ်စာရင်းများ၊ ဖောက်လုပ် ပြီးစီးသည့် လမ်းလုပ်ငန်း ပမာဏ၊ ယန္တရားများ အသုံး ပြုသည့် အချိန် နာရီ၊ (Engine Running Hours) စက်ဆီ-ချောဆီ-ခါတ်ဆီ-ဒီဇယ်ဆီအစ-လူအင်အားအသုံးပြုသည့် ကုန်ကျစရိတ် အသေးစိတ်စာရင်းအင်း များကို ပြုစု ထိန်းသိမ်း၍ သစ်ထုတ် ယန္တရားအဖွဲ့တာဝန်ခံထံ လစဉ်တင်ပြခြင်း။
- (၁၁) သတ်မှတ်ထားသော ပုံစံအတိုင်း နေ့စဉ်မှတ်တမ်းများရေးသားခြင်း။
- (၁၂) ယာဉ် / ယန္တရားများ အလုပ် ရပ်နားထားချိန်တွင် လေလုံ-မိုးလုံ အဆောက်အဦများ တွင် စံနစ်တကျ ထားရှိခြင်း။
- (၁၃) သစ်ထုတ်ယန္တရားအဖွဲ့မှ ဝန်ထမ်း အားလုံး စည်း ကမ်း ကောင်း မွန် ရေး၊ စည်း လုံး

ညီညွတ်ရေး၊ စိတ်ဓါတ် တက်ကြွ နေရေး၊
ယာဉ်/ယန္တရားများကို စံနစ်တကျ ရိုသေစွာ
ကိုင်တွယ်ရေး၊ ကျန်းမာရေး၊ ယာဉ်မောင်း
များနှင့်အော်ပရေတာများအား အလည့်ကျ
တာဝန်ချထားခြင်း။ အနား ပေးခြင်းများ
ကိုကြီးကြပ်-ကွပ်ကဲ-ထိန်းသိမ်း-စီမံပေးခြင်း။

(၁၄) မိမိ၏ ယန္တရားအဖွဲ့ရှိ ဝန်ထမ်း အားလုံး၏
အမည်-ကိုယ်ပိုင်အမှတ်- ရာထူး- လစာများ၊
ယာဉ်/ယန္တရား စာရင်းများကို စိစစ်-ပြုစု
ထိန်းသိမ်းထားရှိခြင်း။

(၁၅) ဋ္ဌာနဆိုင်ရာ ညွှန်ကြားလွှာအမှတ် (၁၀၆)
အတိုင်း လိုက်နာဆောင်ရွက်ခြင်း။

(လမ်းဖောက် ယန္တရား အဖွဲ့ R.C.U. အတွက်)

(၁) သစ်ထုတ်ယန္တရား အဖွဲ့များ၊ ဆင် - ကျွဲ များဖြင့်
ငုတ်ထုတ် စုပုံထားပြီး ဖြစ်သော သစ် များအား
သတ်မှတ်ထားသည့် အပ်ဆိပ်ဒေသ အရောက် သစ်
တိုက်ယာဉ်များဖြင့် တိုက်ထုတ် ယူနိုင်ရန် အတွက်
သစ်တိုက်လမ်းအကြောင်းများ ရှာဖွေခြင်း၊ သတ်
မှတ်ခြင်း လုပ်ငန်းများကို သစ်တိုက်ရာသီ မစတင်မှီ
ကြိုတင် ကွင်းနင်း စစ်ဆေး ဆောင်ရွက်၍ မိမိ၏
လမ်းဖောက်ယန္တရားတပ်ဖွဲ့တာဝန်ခံထံ တင်ပြခြင်း၊
ဖြစ်နိုင်ပါက သစ်တိုက်လမ်းများကို အသွားလမ်း
အပြန်လမ်း (ပတ်လမ်း) ဖောက်လုပ်ပေးသင့်သည်။

(၂) ရာသီချိန်ရောက်သည်နှင့် တပြိုင်နက်၊ လမ်းဖောက်
လုပ်ငန်းများ ချက်ခြင်းစတင်အလုပ်ဝင်နိုင်အောင်
စီစဉ်ဆောင်ရွက်ခြင်း၊ လမ်းဖောက်လုပ်ငန်းများကို
ကြီးကြပ်-ကွပ်ကဲ-ထိန်းသိမ်း အုပ်ချုပ်ခြင်း။

(၃) သစ်တိုက်ယာဉ်များ ဝင်ရောက် တိုက်ထုတ်-သယ်
ပို့ နေစဉ်လမ်းများ ပြုပြင်ပေးခြင်း။

- (၄) လမ်းဖောက် ယန္တရားအဖွဲ့ တာဝန်ခံ၏ ညွှန်ကြားချက်အတိုင်း ယာဉ်မောင်း များ၊ အော်ပရေတာများအား တာဝန် တိကျစွာ သတ်မှတ်ပေးခြင်း၊ လုပ်ငန်းများ စံနစ်တကျ ဆောင်ရွက်နေနိုင် ရန် မပြတ် စစ်ဆေးခြင်း၊ ကြီးကြပ်-ကွပ်ကဲ- လုပ်ကိုင်ခြင်း။
- (၅) ယာဉ်မောင်းနှင့် အော်ပရေတာများသည်ယာဉ်/ယန္တရားများကို အသုံးမပြုမှီ နေ့စဉ်ဆောင်ရွက်ရမည့်အချက်အလက်များအတိုင်း သေချာစွာ စံနစ်တကျစစ်ဆေးခြင်း၊ လိုက်နာဆောင်ရွက်ခြင်းရှိ-မရှိ များကို စစ်ဆေးခြင်း၊ လိုက်နာ ဆောင်ရွက် ရန် ကြီးကြပ်-ကွပ်ကဲခြင်း။
- (၆) ယာဉ်/ယန္တရားများ အပတ်စဉ် သတ်မှတ် ထားသည့်နေ့ရက်များတွင် ကြံ့ခိုင်ရေးများ ပြုလုပ်နိုင်ရန်ကြီးကြပ်-စီမံခန့်ခွဲပေးခြင်း၊ ကြံ့ခိုင်ရေးလုပ်ငန်းများကို စစ်ဆေးခြင်း။
- (၇) ယာဉ်/ယန္တရားများ၏ နေ့စဉ်လုပ်ငန်း မှတ်တမ်းစာအုပ်(Duty Log Book)တွင် နေ့စဉ် အသေးစိတ်ရေးမှတ်ခြင်း ရှိ-မရှိ စစ်ဆေးခြင်း။
- (၈) ယာဉ်/ယန္တရား များအား ထုတ်ပေးထားသော (Tools & Attachments)များ ပြည့်စုံမပြည့်စုံ ရက်သတ္တ (၂)ပတ်တကြိမ် စစ်ဆေးခြင်း၊ ပျက်စီးပျောက်ဆုံးခြင်းများ တွေ့က မိမိ၏ယန္တရား အဖွဲ့တာဝန်ခံထံ သတင်းပို့ခြင်း။
- (၉) မိမိ၏ ယန္တရားအဖွဲ့မှ နေ့စဉ်/လစဉ်အသုံးပြုသော စက်ဆီ-ချောဆီ-ဓါတ်ဆီ- ဒီဇယ်ဆီ စသည်များကို လက်ခံခြင်း၊ ထုတ်ပေး- အသုံးပြုခြင်း၊ စာရင်းအင်းများ တိကျစွာထားရှိခြင်း၊ တာဝန်ယူဆောင်ရွက်ခြင်း။
- (၁၀) နေ့စဉ်-လစဉ် မိမိ၏ ယန္တရားအဖွဲ့မှ ဖောက်လုပ်ပြီးစီးသော လမ်းလုပ်ငန်း ပမာဏ၊ ခရီး မိုင်ပေါင်း၊ ယန္တရားများ အသုံးပြုသည့်အချိန်နာရီ (Engine Running Hours)၊ စက်ဆီ-ချောဆီ-ဓါတ်ဆီ-

ဒီဇယ်ဆီမှအစ-လူအင်အားသုံးသည့် ကုန်ကျစရိတ် အသေးစိတ် စာရင်းအင်းများကိုပြုစုထိန်းသိမ်း၍ လမ်းဖောက် ယန္တရား အဖွဲ့ တာဝန်ခံထံ လစဉ် တင်ပြခြင်း။

(၁၁) သတ်မှတ်ထားသော ပုံစံအတိုင်း နေ့စဉ် မှတ်တမ်း များ ရေးသားခြင်း။

(၁၂) ယာဉ်/ယန္တရားများ ရပ်နားထားချိန်တွင် လေလုံ မိုးလုံ အဆောက်အဦများတွင် စံနစ်တကျ ထား ရှိခြင်း။

(၁၃) မိမိ၏ယန္တရားအဖွဲ့မှ ဝန်ထမ်းအားလုံး- စည်းကမ်း ကောင်းမွန်ရေး၊ စည်းလုံးညီညွတ်ရေး၊ စိတ်ဓါတ် တက်ကြွနေရေး၊ ကျန်းမာရေး၊ ယာဉ်/ ယန္တရား များကို စံနစ် တကျ ရိုသေစွာ ကိုင်တွယ် နေရေး၊ ယာဉ် မောင်းများနှင့် အော်ပရေတာ များအား အလှည့်ကျ တာဝန်ချထားခြင်း၊ အနားပေးခြင်း များကို ကြီးကြပ်-ကွပ်ကဲထိန်းသိမ်း စီမံပေးခြင်း။

(၁၄) မိမိ၏ယန္တရား အဖွဲ့ရှိ ဝန်ထမ်း အားလုံး၏ အမည် ကိုယ်ပိုင် အမှတ် - ရာထူး - လစာများ၊ ယာဉ် / ယန္တရားစာရင်း စာအုပ်များကို စိစစ်-ပြုစုထိန်း သိမ်းထားခြင်း။

(၁၅) ဋ္ဌာနဆိုင်ရာ ညွှန်ကြားလွှာအမှတ်(၁၀၆)အတိုင်း လိုက်နာဆောင်ရွက်ခြင်း။

(သစ်တိုက်ယာဉ်အဖွဲ့ T. H. U. အတွက်)

(၁) သစ်တိုက်လမ်းများ အူကြောင်းရှာဖွေခြင်း၊ လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများတွင် လမ်းဖောက်ယန္တ ရားအဖွဲ့ကြီးကြပ်ရေးမှူးနှင့် အတူကွင်းနင်းစစ်ဆေး ခြင်း၊ လမ်းဖောက်ခြင်းများ ကူညီဆောင်ရွက်ပေး ခြင်း၊ အကြံဉာဏ်များပေးခြင်း၊ ညှိနှိုင်းခြင်း။

(၂) သစ်တိုက် ယာဉ် အဖွဲ့တွင် ယာဉ်ကြီး - ယာဉ်လပ် အမျိုးအစားအလိုက် တနှစ်-တရာသီအတွက် သတ်

မှတ်ထားသော သစ်တန်ချိန်များ အတိုင်း အလုပ်
ရာသီချိန် အမှီ အပြီးအစီး တိုက်ထုတ်-သယ်ပို့ ပေး
နိုင်အောင် ကြီးကြပ်-ကွပ်ကဲ-စီမံ ဆောင်ရွက်ခြင်း။

(၃) မိမိတိုက်ထုတ်-သယ်ပို့ ပေးရမည့်ကားပုံရှိ သစ်များ
သစ်တိုက်လမ်းများ၊ ခရီး အကွာအဝေး၊ အပ်ဆိပ်
များကို ယာဉ်မောင်းများအား ကြိုတင်ပြသထား
ရမည်။

(၄) တိုက်ထုတ်- သယ်ပို့ ပေးရမည့်လမ်း၊ သစ်တန်ချိန်၊
သစ်တင်ခြင်း-သစ်ချခြင်း- သယ်ယူပို့ ဆောင်ခြင်း၊
အသွား- အပြန်အလုပ်ချိန်နာရီများကို တွက်ချက်၍
မိမိ၏ သစ်တိုက် ယာဉ် အဖွဲ့ တာဝန်ခံထံ တင်ပြ
အတည်ပြုချက် ရယူပြီး၊ လစ်ဟင်းမှု မရှိအောင်-
ကြီးကြပ်-ကွပ်ကဲ-စီမံ အကောင်အထည်ဖော်ခြင်း။

(၅) ယာဉ်မောင်းများနှင့် သစ်တင် ကရိမ်း အော်ပရေ
တာများအားယာဉ်အမျိုးအစား(အကြီး-အလှုပ်)
အလိုက် နေ့စဉ် တိုက်ထုတ်-သယ်ပို့ ပေးရမည့် သစ်
အမျိုးအစား၊ သစ်လုံး တန်ချိန်-တိုက်ထုတ်- သယ်
ပို့ ပေးရမည့် သစ်ပုံ၊ အပ်ဆိပ်၊ ခေါက်ရေ စသည်
များကို စံနစ်တကျ တာဝန်ခံခွဲဝေ ချထားပေးခြင်း၊
လုပ်ငန်းရပ်များကို ကြီးကြပ်- ကွပ်ကဲ-စီမံ အုပ်ချုပ်
ခြင်း။

(၆) ငုတ်ထုတ်-စုပုံထားသော သစ်ပုံများ၊ အပ်ဆိပ်များ
နှင့် သစ်တိုက် လမ်းများကို နေ့စဉ် စစ်ဆေးခြင်း၊
လမ်းများ ပြုပြင်ပေးရန် လိုအပ်က လမ်းဖောက်
ယန္တရားအဖွဲ့ကြီးကြပ်ရေးမှူးသို့အကြောင်းကြား၍
ညှိနှိုင်းပြုပြင်ခြင်း၊ အခက်အခဲများ ရှိက မိမိ အဖွဲ့
တာဝန်ခံထံ တင်ပြအကူတောင်းခြင်း။

(၇) ယာဉ်မောင်း များနှင့် အော်ပရေတာ များသည်
ယာဉ်/ ယန္တရား များကို အ သုံး မပြုမီ နေ့စဉ်
ဆောင်ရွက်ရမည့် အချက် အလက်များ အတိုင်း
သေချာစွာ စံနစ် တကျ စစ်ဆေး ခြင်း၊ လိုက်နာ

ဆောင်ရွက်ခြင်းရှိ-မရှိ များကို စစ်ဆေးခြင်း၊ လိုက်နာဆောင်ရွက်ရန် ကြီးကြပ်-ကွပ်ကဲခြင်း။

- (ဂ) ယာဉ် / ယန္တရားများ အပတ်စဉ် သတ်မှတ်ထားသည့် နေ့ရက်များတွင် ကြံ့ခိုင်ရေးများ ပြုလုပ်နိုင်ရန် ကြီးကြပ်-စီမံ-ခန့်ခွဲပေးခြင်း၊ ကြံ့ခိုင်ရေးလုပ်ငန်းများကို စစ်ဆေးခြင်း၊ ပြုပြင်ရန် လိုအပ်သည်များကို မိမိ၏ အဖွဲ့ တာဝန်ခံထံ ချက်ခြင်း သတင်းပို့-တင်ပြခြင်း။
- (ဇ) ယာဉ်များကို ခရိုင်မှ သတ်မှတ် တာဝန် ပေးထားသူများသာလျှင် ကိုင်တွယ်-မောင်းနှင်-ထိန်းသိမ်းရမည် ဖြစ်သည်။ အကယ်၍ ခရိုင်မှ သတ်မှတ်တာဝန် ပေးထား သော ယာဉ် မောင်းများ-အော်ပရေတာများ တစ်စုံတစ်ခုကြောင့် တာဝန်ယူမောင်းနှင်နိုင်ခြင်း မရှိပါက မိမိ အဖွဲ့ တာဝန်ခံထံ တင်ပြရမည်။ အထက်မှ တာဝန် ချထားမပေးသူမည်သူမျှ ယာဉ်များ မောင်းနှင်-ကိုင်တွယ်နိုင်ခွင့် မရှိကြောင်း အထူး သတိချုပ် ကြီးကြပ် ရမည်။ လိုက်နာမှု မရှိပါက၊ ယာဉ်မောင်းသူရော-ခေါင်းဆောင်တွင်ပါ လုံးဝ တာဝန်ရှိပေသည်။
- (ဇဝ) ယာဉ်များ ထိခိုက်-ပျက်စီး-ချို့ယွင်းမှုများ ဖြစ်ပေါ်က မိမိ၏အဖွဲ့ တာဝန်ခံထံ ချက်ခြင်းအစီရင်ခံရမည်။ ယာဉ်ပြင် အလုပ်ရုံမှ လွဲ၍ မိမိကိုယ်တိုင် ယာဉ်များကို ပြုပြင်ခြင်းလုံးဝခွင့်မပြုရန်ကြီးကြပ်-ထိန်းသိမ်းခြင်း။
- (ဇ၁) ယာဉ်/ယန္တရားများ အတွက် ထုတ်ပေးထားသော (Tools & Attachments) များ ပြည့်စုံ မပြည့်စုံ ရက်သတ္တ (၂)ပတ်တကြိမ် စစ်ဆေးခြင်း၊ ပျက်စီး ပျောက်ဆုံးခြင်းများ တွေ့ရှိက မိမိ၏ အဖွဲ့ တာဝန်ခံထံ သတင်းပို့-ခြင်း။
- (ဇ၂) ယာဉ်မောင်း တဦးနှင့်တဦး ယာဉ် အပြောင်းအလွှဲ ပြုလုပ်ရပါက စက် အခြေအနေ တာယာ အခြေ

အနေ၊ (Tools & Attachments) များကိုပါ စံနစ်တကျ စစ်ဆေးပြီးမှ လွှဲအပ်-လက်ခံခြင်းပြုစေရမည်။ (Vehicle Log Book) တွင် အသေးစိတ် မှတ်ချက်ပြု၍ လက်မှတ်ထိုးထားစေရမည်။ ပျက်စီးပျောက်ဆုံး- လျော့နည်းနေခြင်းများ တွေ့ရပါက ချက်ခြင်း မိမိ၏ အဖွဲ့တာဝန်ခံသို့ အစီရင်ခံခြင်း။

၁၃ သစ်တိုက်ယာဉ်များပေါ်တွင် တာဝန်ဝတ္တရားနှင့် အားလှသော အဖွဲ့ဝန်ထမ်းများမှ အပမည်သူ့ကိုမျှ တင်ဆောင်ခြင်း မပြု လုပ်ရန်နှင့် ယာဉ် အပြန်ခေါက်တွင် ၎င်း- အသွားတွင် ၎င်း အစိုးရမှ ကန့်သတ်ပိတ်ပင်ထားသော ကုန်ပစ္စည်းများ လုံးဝ တင်ဆောင်-သယ်ပို့ခြင်းမရှိစေရန် အထူးကြီးကြပ် ထိန်းသိမ်းခြင်း။

(၁၄) ယာဉ်များ၏ နေ့စဉ် လုပ်ငန်း မှတ်တမ်း စာအုပ် (Duty Log Book) တွင် နေ့စဉ် အသေးစိတ် ရေးမှတ်ခြင်း ရှိမရှိ စစ်ဆေးခြင်း။

(၁၅) နေ့စဉ်/လစဉ် သစ်တိုက်ယာဉ် အဖွဲ့မှ စုစုပေါင်း တိုက်ထုတ်သယ်ပို့ သည့် သစ်တန်စာရင်းများ၊ ယာဉ် တစ်စီးစီအတွက် တိုက်ထုတ်- သယ်ပို့ နိုင်သော သစ်တန်စာရင်းများ၊ အသုံးပြုသည့် စက်ဆီ- ချောဆီ- ဓါတ်ဆီ၊ ဒီဇယ်ဆီ စသည့် စာရင်းများ၊ တိုက်ထုတ်- သယ်ပို့ ရသော ခရီးမိုင်အကွာအဝေး၊ ယာဉ်တစ်စီးအတွက် တနေ့/ တလ တိုက်ပို့ နိုင်သော ယာဉ် အခေါက်ရေပေါင်း များကို စံနစ်တကျ စာရင်း ပြုစု၍ ထိန်းသိမ်းထားရှိခြင်း။ လစဉ်အဖွဲ့တာဝန်ခံ ထံ တင်ပြခြင်း။

(၁၆) သတ်မှတ်ထားသော ပုံစံအတိုင်း နေ့စဉ်မှတ်တမ်း များရေးသားခြင်း။

(၁၇) ယာဉ်/ယန္တရားများ အလုပ် ရပ်နားထားချိန်တွင် လေလုံ-မိုးလုံ အဆောက်အဦ များတွင် စံနစ်တကျ ထားရှိခြင်း။

- (၁၈) သစ်တိုက်ယာဉ် အဖွဲ့မှ ဝန်ထမ်းအားလုံးစည်းကမ်း
ကောင်းမွန်ရေး၊ စည်းလုံးညီညွတ်ရေး၊ စိတ်ဓါတ်
တက်ကြွနေရေး၊ ယာဉ်/ယန္တရား များကို စံနစ်
တကျ ရိုသေစွာ ကိုင်တွယ်ရေး၊ ကျန်းမာရေး၊
အလှည့်ကျ တာဝန်ချထားခြင်း၊ အနားပေးခြင်း
များကို ကြီးကြပ်-ကွပ်ကဲ-ထိန်းသိမ်း-စီမံပေးခြင်း။
- (၁၉) မိမိအဖွဲ့ရှိ ဝန်ထမ်း အားလုံး၏ အမည်- ကိုယ်ပိုင်
အမှတ်-ရာထူး-လစာများ၊ ယာဉ်/ယန္တရားစာရင်း
များကို စိစစ်-ပြုစု-ထိန်းသိမ်းထားရှိခြင်း။
- (၂၀) ဋ္ဌာနဆိုင်ရာညွှန်ကြားလွှာ အမှတ်(၁၀၆) အတိုင်း
လိုက်နာဆောင်ရွက်ခြင်း။

(အလုပ်ရုံ- Work Shop အတွက်)

- (၁) မိမိတာဝန်ကျရာ သစ်ထုတ် - လမ်းဖောက် - သစ်
တိုက်ယန္တရားအဖွဲ့များရှိ- ယာဉ်များ၊ ယန္တရားများ
စက်လွှာများ အတွက် (Minor Repairs) များ
ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း၊ စောင့်ရှောက်
ခြင်း။ (Major Repairs) များအတွက် နီးရာ
အခြေစိုက် အလုပ်ရုံ(Static Work Shop)များ
သို့ အမြန်ဆုံးပို့ပေးခြင်း။
- (၂) ယာဉ်များ-ယန္တရားများ-စက်လွှာများ ပြင်ဆင်ခြင်း
လုပ်ငန်းအတွက် စက်ပြင် ဝန်ထမ်းများအား စံနစ်
တကျ တာဝန်ခွဲဝေသတ်မှတ်ပေးခြင်း၊ ကြီးကြပ်-
ကွပ်ကဲခြင်း။
- (၃) ယာဉ်/ယန္တရားများ အတွက် အရံ ပစ္စည်းများ
လက်ခံခြင်း၊ ထုတ်ပေးခြင်း၊ ထိန်းသိမ်းခြင်း၊ အလုပ်
ရုံရှိ စက်ပြင် ကိရိယာ - တန်ဆာပလာ (Tools
& Attachments) များကို စစ်ဆေးခြင်း၊ ထိန်း
သိမ်းခြင်း၊ ယာဉ်ပြင်များ စံနစ်တကျ ကိုင်တွယ်
အသုံးပြုရန် ကြီးကြပ်-ကွပ်ကဲခြင်း။

(၄) ပျက်စီး- ချို့ယွင်းသော ယာဉ်/ယန္တရား များ အတွက် အသုံးပြုရသော အရံပစ္စည်းများ စာရင်းကို ယာဉ်/ယန္တရားအလိုက် (Log Book) များတွင် သေချာစွာ ရေးသွင်းမှတ်တမ်းတင်ခြင်း။

(၅) ယာဉ်/ယန္တရားများကို ပြင်ဆင်ရန် စစ်ဆေးသော အခါတွင် ဖော်ပြပါ အတိုင်း အသေးစိတ် စစ်ဆေး၍ မှတ်တမ်းတင်ခြင်း။

(က) ယန္တရားများစစ်ဆေးခြင်း။

- ၁။ သက်ဆိုင်သော မှတ်ပုံတင် စာအုပ်များ။
- ၂။ အော်ပရေတာ၏ အမည်- ကိုယ်ပိုင် အမှတ်- အဆင့်။
- ၃။ ထိခိုက်-ချို့ယွင်း-ပျက်စီးသည့်နေ့- အချိန်။
- ၄။ ယန္တရားအမျိုးအစား။
- ၅။ အင်ဂျင်နီယာ။
- ၆။ အဖွဲ့မှတ်ပုံတင်အမှတ်။
- ၇။ စက်သုံးနာရီ (Engine Running Hours)

(ခ) ယာဉ်များစစ်ဆေးခြင်း။

- ၁။ သက်ဆိုင်သော မှတ်ပုံတင် စာအုပ်များ။
- ၂။ ယာဉ် မောင်း၏ အမည်- ကိုယ်ပိုင် အမှတ်- အဆင့်။
- ၃။ ထိခိုက်-ချို့ယွင်း- ပျက်စီးသည့်နေ့-အချိန်။
- ၄။ ယာဉ်အမျိုးအစား။
- ၅။ မှတ်ပုံတင်အမှတ်။
- ၆။ အဖွဲ့မှတ်ပုံတင်အမှတ်။
- ၇။ အင်ဂျင်နီယာ။
- ၈။ ချက်စီနံပါတ်။
- ၉။ ပျက်စီးသည့် အချိန်တွင် တွေ့ရှိသည့် မိုင်ပေါင်း။

- (၆) အလုပ်ရုံတွင် အလုံးပြုသည့် စက်ဆီ-ချောဆီ-ခါတ်ဆီ-ဒီဇယ်ဆီ စာရင်းအင်းများ၊ ပြုပြင် ပေးရသော ယာဉ်/ယန္တရားစာရင်းများ၊ ပြုစု မှတ်တမ်းတင်၍ ထိန်းသိမ်းထားရှိရမည်။
- (၇) ယာဉ်/ယန္တရားများပြုပြင်ပြီးပါက မိမိ၏အလုပ်ရုံ တာဝန်ခံထံ သတင်းပို့ ရမည်။ အလုပ်ရုံတာဝန်ခံ၏ ခွင့်ပြုမိန့် ရရှိပါက သက်ဆိုင်ရာ ယန္တရား အဖွဲ့တာဝန်ခံများ/ကြီးကြပ်ရေးမှူး များသို့ အကြောင်းကြား၍ စံနစ်တကျ လွှဲပြောင်းပေးအပ်ရမည်။
- (၈) သတ်မှတ်ထားသော ပုံစံအတိုင်း နေ့စဉ်မှတ်တမ်းများ ရေးသားခြင်း။
- (၉) မိမိအလုပ်ရုံမှ ဝန်ထမ်းအားလုံးစည်းကမ်းကောင်းမွန်ရေး၊ စည်းလုံးညီညွတ်ရေး၊ စိတ်ဓါတ် တက်ကြွနေရေး၊ ကျန်းမာရေး၊ ယာဉ်ပြင်- စက်ပြင် များအား အလှည့်ကျ တာဝန်ချထားခြင်း၊ အနားပေးခြင်းများကို ကြီးကြပ်- ကွပ်ကဲ- ထိန်းသိမ်း- စီမံပေးခြင်း။
- (၁၀) မိမိအလုပ်ရုံရှိ ဝန်ထမ်းအားလုံး၏အမည်-ကိုယ်ပိုင်အမှတ် ရာထူး-လစာများ၊ ယာဉ်/ယန္တရားစာရင်းများကို စိစစ်ပြုစု-ထိန်းသိမ်းထားရှိခြင်း။
- (၁၁) မိမိအလုပ်ရုံမှ တာဝန်ယူပြင်ဆင်- ပြုပြင်ပေးရမည့် ယာဉ်/ယန္တရားများ အတွက် ကုန် ပစ္စည်း များ လုံလောက်စွာ ရှိနေရေးအတွက်-တွက်ချက်၍ မိမိအလုပ်ရုံ တာဝန်ခံထံ ရက်သတ္တ (၂)ပတ်တကြိမ် တင်ပြခြင်း။ ရရှိသော ပစ္စည်းများကို စံနစ်တကျ ထိန်းသိမ်းခြင်း။

- (၈) အော်ပံရေတာ (အဆင့်-၁)များ၊ ယာဉ်မောင်း (အဆင့် ၁ နှင့် အဆင့် ၂)များ။
(သစ်ထုတ် ယန္တရားအဖွဲ့နှင့် လမ်းဖောက် ယန္တရားအဖွဲ့ (M. E. U. & R. C. U.) များ အတွက်)။
- (၁) မိမိ၏ နယ်တာဝန်ခံ- ယန္တရား အဖွဲ့ တာဝန်ခံ- သို့မဟုတ်- ကြီးကြပ်ရေးမှူး၏ ညွှန်ကြားချက် အတိုင်းသစ်များကိုသတ်မှတ်ပေးထားသည့်ကားပုံ- စပုံများအရောက်ငုတ်ထုတ်စပုံခြင်း၊ (ထုတ်ယူခြင်း) သစ်များ တင်ပေးခြင်း၊ သစ်များ ချ ပေးခြင်း၊ သတ်မှတ်ပေးထားသည့် လမ်းအကြောင်း အတိုင်း သစ်တိုက် ကားလမ်းဖောက်လုပ်ခြင်း။
- (၂) နယ်တာဝန်ခံ သို့မဟုတ်- ကြီးကြပ်ရေးမှူး၏ ညွှန်ကြားချက်အတိုင်းတနေ့ သို့မဟုတ်-တလ-သို့မဟုတ် တရာသီအတွက် ငုတ်ထုတ်-စပုံပေးရမည့် သစ်များကို အချိန်မီ ငုတ်ထုတ်-စပုံပေးခြင်း။အချိန်မီ လမ်းဖောက်ပေးခြင်း။
- (၃) မိမိအား သတ်မှတ် ပေး ထားသော စက်ယန္တရားများကို စံနစ်တကျ ကွပ်ကဲ-တာဝန်ယူ ကိုင်တွယ် ထိန်းသိမ်းခြင်း။
- (၄) စက် ယန္တရားကို အသုံးမပြုမီ သင်တန်းကျောင်းမှ သင်ကြား ပို့ချပေး လိုက်သည့် အတိုင်း-စစ်ဆေးကြည့်ရှုရမည့် အချက်အလက်များကို သေချာစွာ စံနစ်တကျ စစ်ဆေးပြီး အားလုံး ကျေနပ် ဘွယ်ရှိမှသာ ကိုင်တွယ် မောင်းနှင်ခြင်း။
- (၅) စက်ယန္တရားအလိုက် သတ်မှတ်ထားသည့် စက်ဆီ-ချောဆီ၊ အင်ဂျင်ဆီက လုံ့၍ အခြား မည်သည့် စက်ဆီ၊ ချောဆီ၊ အင်ဂျင် ဆီ မှ အသုံး မပြုရ။ အကယ်၍အသုံးပြုပါက မိမိတွင်သာ လုံးဝတာဝန် ရှိပေသည်။
- (၆) သတ်မှတ် ပေးထား သည့် နေ့ရက်၊ အချိန်၊ နာရီ များနှင့် စက်ယန္တရား ကြံ့ခိုင်ရေး လုပ်ငန်း ရပ်

များကို စံနစ်တကျ စစ်ဆေးခြင်း၊ ဆောင်ရွက်ခြင်း၊ စက်ယန္တရား ချို့ယွင်းမှု၊ ပျက်စီးမှုများဖြစ်ပေါ်က မိမိ၏ ကြီးကြပ်ရေးမှူးနှင့် ယန္တရားအဖွဲ့တာဝန်ခံသို့ ချက်ခြင်း သတင်းပို့ရမည်။ မိမိကိုယ်တိုင် ပြင်ဆင် ခြင်း လုံးဝမပြုလုပ်ရ။

- (၇) မိမိအား တာဝန် ပေးအပ်ထားသည့် ယန္တရား၏ တနေ့တာ လုပ်ကိုင် ဆောင်ရွက်ရသည့် လုပ်ငန်း အသေးစိတ်ကို (Duty Log Book) တွင် နေ့စဉ် မှန်မှန် ရေးသွင်းပြီး လချုပ်စာရင်း (AF-21) ပုံစံ ကို လစဉ်မှန်မှန်ဖြည့်သွင်း၍ အထက်သို့ တင်ပြခြင်း။
- (၈) မိမိအား သတ်မှတ် တာဝန် ပေးထားသည့် စက် ယန္တရား အမြဲတစေ ကောင်းမွန် သန့်ရှင်းနေရေး၊ ထုတ်ပေးထားသော ကိရိယာ (Tools & Attche-ments) များ ပျက်စီး ပျောက်ရှုမှု မရှိစေရေးများ ကို ထိန်းသိမ်းတာဝန်ယူရသည်။
- (၉) မိမိနှင့် တွဲဘက် တာဝန်ပေးအပ်ထားသော အော် ပရေတာ (အဆင့်-၂) အား အခါအားလျော်စွာ စက်ယန္တရား မောင်းနှင်ခြင်း၊ ထိန်းသိမ်း ခြင်းနှင့် ကြံ့ခိုင်ရေး လုပ်ငန်းရပ်များကို တိုက်ရိုက်တာဝန် ပေးခြင်း၊ သင်ကြားပြသခြင်း။
- (၁၀) မိမိအား တာဝန်ပေးအပ်ထားသော စက်ယန္တရား အား မိမိ ကိုယ်တိုင်နှင့် မိမိ၏ အော်ပရေတာ (အဆင့်-၂) မှလွဲ၍ အခြား မည်သူ့ ကိုမှ မောင်းနှင် စေခြင်း မပြုလုပ်ရ။
- (၁၁) ဋ္ဌာနဆိုင်ရာ ညွှန်ကြားလွှာ အမှတ် (၁၀၆) ပါ စည်းကမ်းချက်များကို ၎င်း၊ ယာဉ်ယန္တရားဝန်ထမ်း များ လိုက်နာရန် စည်းကမ်း ချက် များ ကို ၎င်း၊ လေ့လာ၍ တိကျစွာ လိုက်နာ ဆောင်ရွက်ခြင်း။

(သစ်တိုက်ယာဉ်အဖွဲ့ T. H. U. အတွက်)

- (၁) နယ် တာဝန်ခံ - သို့မဟုတ် - သစ်တိုက်ယာဉ် အဖွဲ့ တာဝန်ခံ - သို့မဟုတ် - ယာဉ်မောင်းခေါင်းဆောင်၏

ညွှန်ကြားချက် အတိုင်း- သတ်မှတ်ပေးထားသည့် သစ်စုပုံ(ကားပုံ)များမှ သစ်များကို သတ်မှတ်ပေး ထားသည့် အပ်ဆိပ်-သစ်စက်-ဘူတာ -မြစ်ဆိပ်များ သို့ သယ်ယူပို့ ဆောင်ခြင်း။

(၂) နယ်တာဝန်ခံ- သို့မဟုတ်- သစ် တိုက်ယာဉ် အဖွဲ့ တာဝန်ခံ- သို့မဟုတ်- ယာဉ်ပောင်းခေါင်းဆောင် ၏ ညွှန်ကြားချက်အတိုင်း တနွေ- သို့မဟုတ်- တလ သို့မဟုတ်- တရာသီအတွက် သယ်ယူပို့ ဆောင်ပေး ရမည့် သစ် များကို အချိန်မှီ သယ်ယူ တိုက်ပို့ ပေးခြင်း။

(၃) သစ်များသယ်ယူ- တိုက်ပို့ ပေးရာတွင် သစ်တိုက် လမ်း အခြေအနေအရ နယ်တာဝန်ခံ- သို့မဟုတ်- သစ်တိုက်ယာဉ် အဖွဲ့ တာဝန်ခံ- သို့မဟုတ်- ယာဉ် မောင်းခေါင်းဆောင်- သို့မဟုတ်- သက်ဆိုင်ရာမှ သတ်မှတ်ပေးထားသည့် မိုင်နှုန်း အတိုင်းသာ သစ် တိုက်ယာဉ်များကို မောင်းနှင်ခြင်း။

(၄) သတ်မှတ်ထားသည့် လမ်းအတိုင်း စည်းကမ်း စံနှစ် တကျ မောင်းနှင်ခြင်း။ အဖွဲ့မှ ထုတ်ပြန်-သင်ကြား ပို့ချပေးသော ယာဉ်စည်းကမ်းများနှင့် နယ်ဘက် ယာဉ် စည်းကမ်းများ အတိုင်း လိုက်နာ ကျင့် သုံးခြင်း။

(၅) သတ်မှတ်ပေး သည့် ဝန် တန်ချိန်ထက် ပို၍ တင် ဆောင် သယ် ယူခြင်း မပြု လုပ် ရ။ နိုင်ငံတော် အစိုးရက ကန့်သတ်တားမြစ်ထားသော ကုန်များ လုံးဝ မတင်ဆောင်ရ။ အဖွဲ့၏ လုပ်ငန်းတာဝန်နှင့် ခရီး သွားလာသော အဖွဲ့ ဝန်ထမ်းများ၊ အဖွဲ့ပိုင် ကုန်-ပစ္စည်းများမှ အပ-ပုဂ္ဂလိက ကုန်ပစ္စည်းများ တင်ဆောင်ခြင်း၊ ခရီးသည်များ သယ်ယူပို့ ဆောင် ခြင်းများ လုံးဝ မပြုလုပ်ရ။

(၆) ယာဉ်ဦးခန်းအတွင်း အပိုလူတဦး(တဦး)ထက် ပို၍ မကင်ရ။

- (၇) မိမိအား သတ်မှတ် တာဝန် ပေးအပ် ထားသော ယာဉ်အား တိုက်ရိုက် အုပ်ချုပ် ထိန်းသိမ်း- ကိုင် တွယ် မောင်း နှင် ခြင်း။ ယာဉ်အား မိမိမှ လွှဲ၍ အခြား မည်သူ့ကိုမှ မောင်းနှင်စေခြင်း၊ မောင်း နှင်ခွင့် ပေးခြင်း မပြုလုပ်ရ။
- (၈) နေ့စဉ်-ယာဉ်များကို အသုံးမပြုမီ စစ်ဆေးကြည့်ရှု ရမည့် အချက် အလက်များကို သင်တန်းမှ ပို့ချ- သင်ကြားပေးလိုက်သည့် အတိုင်း စစ်ဆေး-ကြည့် ရှုခြင်း။ သတ်မှတ် ထားသည့် နေ့ရက် - အချိန်- မိုင်နှုန်း များနှင့် ယာဉ် ကြံ့ခိုင်ရေး လုပ်ငန်းရပ် များကို ကိုယ်တိုင် ဦးစီး၍ ယာဉ် အကူ-သို့မဟုတ် မိမိအား တွဲဘက် တာဝန် ပေး ထားသည့် ယာဉ် မောင်း(အဆင့် ၂၊ ၃၊ ၄) များအကူဖြင့်လုပ်ကိုင် ဆောင်ရွက်ခြင်း။ မိမိအား တွဲဘက် တာဝန် ပေး အပ်ထားသော အကူ ယာဉ်မောင်း (အဆင့် ၂၊ ၃၊ ၄) တို့အား လုပ်ငန်း ကျမ်းကျင်အောင် သင် ကြား-ပြသခြင်း။
- (၉) ယာဉ်တွင် ချို့ယွင်း-ပျက်စီးမှုများ ဖြစ်ပေါ် တွေ့ ရှိက မိမိကိုယ်တိုင် ပြင်ဆင်ခြင်း လုံးဝ မပြုလုပ်ရ။ ချက်ခြင်းပင် မိမိ၏ယာဉ်မောင်း ခေါင်းဆောင်နှင့် သစ်တိုက်ယာဉ် အဖွဲ့ တာဝန်ခံ အား သတင်း ပို့ ရမည်။
- (၁၀) သစ်တိုက် ယာဉ်များတွင် အသုံးပြုရန် သတ်မှတ် ထားသည့် စက်ဆီ-ချောဆီ-ဒီဇယ်ဆီ များမှ လွှဲ၍ အခြား စက်ဆီ-ချောဆီ-ဒီဇယ်ဆီ များကို လုံးဝ အသုံးမပြုရ။
- (၁၁) မိမိအား တာဝန် အပ်နှင်း ထုတ်ပေး ထား သော ယာဉ်ကို အမြဲတစေ ကောင်းမွန် သန့်ရှင်းနေရေး၊ ထုတ် ပေး ထား သော ကိရိယာ (Tools & Attachments) များ ပျက်စီးပျောက်ရှုမှု မရှိစေ ရေးများကို ထိန်းသိမ်းတာဝန်ယူရသည်။

(၁၂) မိမိအား တာဝန် ပေး အပ်ထား သည့် ယာဉ်၏ တနေ့တာ လုပ်ကိုင် ဆောင်ရွက်ရမည့် လုပ်ငန်း အသေးစိတ်ကို (Duty Log Book) တွင် နေ့စဉ် မှန်မှန်ရေးသွင်းပြီး လချုပ်စာရင်း (AF-21) ပုံစံ ကို လစဉ်မှန်မှန် ဖြည့် သွင်း၍ အထက် သို့ တင် ပြခြင်း။

(၁၃) ဌာနဆိုင်ရာ ညွှန်ကြားလွှာ အမှတ် (၁၀၆) ပါ စည်းကမ်းချက်များကို၎င်း။ ယာဉ်မောင်း များ လိုက်နာရန် စည်းကမ်းချက်များကို၎င်း လေ့လာ ၍ တိကျစွာ လိုက်နာဆောင်ရွက်ခြင်း။

(ဃ) အော်ပရေတာ(အဆင့်-၂)များ၊ ယာဉ်မောင်း (အဆင့်-၃ နှင့် အဆင့် ၄) များ။

(သစ်ထုတ် ယန္တရားအဖွဲ့နှင့် လမ်းဖောက် ယန္တရားအဖွဲ့ (M. E. U. & R. C. U.) များ အတွက်။

(၁) သစ်ထုတ်ခြင်း (ငုတ်ထုတ်ခြင်း)၊ လမ်းဖောက်လုပ် ခြင်း လုပ်ငန်းများကို မိမိ၏ ကြီးကြပ်ရေးမှူးနှင့် အော်ပရေတာ (အဆင့်- ၁) ၏ ညွှန်ကြားချက် အတိုင်း လိုက်နာဆောင်ရွက်ခြင်း။ မိမိအော်ပရေ တာ (အဆင့်-၁) ၏ လုပ်ငန်း များကို ကူညီ လုပ် ကိုင် ပေးခြင်း။

ချွင်းချက်။ (က) (Cat: D. 6 & D. 4) စက်ယန္တရားငယ် များအား သီးခြား တာဝန် ပေးအပ်က ကိုယ်တိုင် ကြီးကြပ်-ကိုင်တွယ် မောင်းနှင် ခြင်း။ လမ်းဖောက်လုပ်ခြင်း။ ငုတ်ထုတ် စုပုံ ပေးခြင်း။ ကြီးကြပ်ရေးမှူးနှင့် ယန္တရားအဖွဲ့ တာဝန်ခံ၏ ညွှန်ကြားချက်အတိုင်း တာဝန် ယူ ဆောင်ရွက်ခြင်း။

(ခ) အော်ပရေတာ(အဆင့်-၁) များ၏ တာဝန် ဝတ္တရားများ အတိုင်း လိုက်နာ - လုပ်ကိုင် ဆောင်ရွက်ခြင်း။

(သစ်တိုက် ယာဉ် အဖွဲ့- T.H.U အတွက်)

- (၁) မိမိ၏ သစ်တိုက်ယာဉ် အဖွဲ့တာဝန်ခံ ယာဉ်မောင်း ခေါင်းဆောင်နှင့် ယာဉ်မောင်း အဆင့် (၁နှင့် ၂) တို့၏ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း၊ မိမိ၏ ယာဉ်မောင်း (အဆင့် ၁နှင့် ၂) တို့၏ လုပ်ငန်း များကို ကူညီ လုပ်ကိုင်ပေးခြင်း။
- (၂) အထက်မှ သီးခြား တာဝန်ပေးအပ်က ယာဉ်ငယ် များအား ကိုင်တွယ်- မောင်းနှင် ထိန်းသိမ်းခြင်း။
- (၃) သစ်များ ယာဉ်ပေါ်သို့ တင်စဉ်တွင်၎င်း၊ ယာဉ် သွားလာ နေစဉ်တွင်၎င်း၊ ယာဉ်ပေါ်မှ သစ်များ ချစဉ်တွင်၎င်း စံနစ်တကျ ဖြစ်စေရေး၊ ထိခိုက်မှု မဖြစ်စေရေး၊ ခရီးလမ်းတွင် သစ်များ လျှော့ပြုတ် မကျစေရေးများအတွက်ယာဉ်မောင်း (အဆင့် ၁- နှင့် ၂) တို့အား ကူညီ လုပ်ကိုင် ပေးရသည်။
- (၄) ယာဉ် ကြံ့ခိုင်ရေးများတွင် ကူညီ လုပ်ကိုင်ပေး ရသည်။

(c) စက်လှူအော်ပရေတာများအတွက်။
(Chain Saw Operators)

- (၁) နွေစဉ် လုပ်ငန်း မစတင်မှီ စက်လှူ၏ အစိတ်အပိုင်း အားလုံးကို စစ်ဆေး-ကြည့်ရှုခြင်း။
- (၂) (Sprocket) ဆီ၊ (Chain) ဆီ များကို ပြည့် တင်းခြင်း၊ လောင်စာဆီ-ခါတ်ဆီများ ကိုယ်တိုင် ကိုယ်ကျ အချိုးကျ စပ်၍ အသုံးပြုခြင်း။
- (၃) (Chain) သွားများ ထက်- မထက်ကို စစ်ဆေး ကြည့်ရှုခြင်း။
- (၄) စက်ကို နှိုး၍ စက်မှန်-မမှန် စစ်ဆေးခြင်း။
- (၅) လုပ်ငန်းခွင်သို့ သွားသောအခါတွင် အရံ (အပို) (Chain)/(Chain) ဆီ၊ လောင်စာဆီများ ပြည့် စုံစွာ မိမိနှင့် တပါတည်း ယူဆောင် သွားခြင်း။

- (၆) သစ်ပင်များကို ခုတ်လှဲ-ပိုင်းဖြတ်ရာတွင် သင်တန်း
၌ သင်ကြား-ပို့ချထားသည့် အတိုင်းသာလိုက်နာ
ဆောင်ရွက်၊ ခုတ်လှဲ-ပိုင်းဖြတ်ခြင်း။
- (၇) နယ်တာဝန်ခံ-ယန္တရား အဖွဲ့ တာဝန်ခံ-ကြီးကြပ်
ရေးမှူး၏ ညွှန်ကြားချက် အတိုင်း တနေ့တာ
အတွက် ခုတ်လှဲ-ပိုင်းဖြတ်ပေးရမည့် ပင်ထောင်နှင့်
ဖြတ်ပိုင်း အချိန်မီ ပြီးစီးအောင် ခုတ်လှဲ-ပိုင်းဖြတ်
ပေးခြင်း။
- (၈) တနေ့တာ လုပ်ငန်း ပြီးစီးချိန်တွင် စက်များကို
ပြန်လည် စစ်ဆေး ကြည့်ရှု၍ စက် အစိတ် အပိုင်း
များ အတွင်း တွယ်ကပ်နေသော လွှစာမှုန့်များ-
အမှိုက်များ-ချေးများတိုက်ချွတ်ဆေးကြောခြင်း။
အခြားလိုအပ်သည်များလုပ်ကိုင်ဆောင်ရွက်ခြင်း။
- (၉) (Chain) သွားများ နှင့် (Cutter Bar) ကို
ပြောင်စင်အောင် ဆီနှင့် ဆေးကြောပြီး စက်လွှ
သွား များကို သွေးခြင်း (Cutter Bar) များ
အထက်နှင့် အောက် လှည့်၍ သုံး သင့်-မသင့်
စစ်ဆေးခြင်း။
- (၁၀) (Sprocket) များ-အစား မညီလျှင် အတွင်း-
အပြင် လှည့်ပေးရန် စက်ပြင်များအားအကြောင်း
ကြား၍ ပြုပြင် အသုံးပြုခြင်း။
- (၁၁) နေ့စဉ် လုပ်ဆောင်ရသည့် ခုတ်လှဲ- ပိုင်းဖြတ်ခြင်း
လုပ်ငန်း များကို ပင်ထောင်- သစ်လုံး (လုံးပတ်
ပေရှည်ဖော်ပြု၍) မှတ်တမ်း(Register) စာအုပ်
တွင် အသေးစိတ် ရေးမှတ် ထားရှိ၍ မိမိ ၏ အဖွဲ့
တာဝန်ခံထံ လစဉ်တင်ပြခြင်း။
- (၁၂) မိမိ၏ စက်လွှအား နေ့စဉ် ဆောင်ရွက်ရမည့် ကြံ
ခိုင်ရေး အစီအစဉ်မှ လွဲ၍ စက်လွှ အစိတ် အပိုင်း
များကို ဖြုတ်၍ ပြင်ဆင်ခြင်း လုံးဝ မပြုလုပ်ရ-
စက်လွှပြင် (Chain Saw Mechanic) ထံသို့
အကြောင်းကြားရမည်ဖြစ်သည်။

(စ) စက်လွှာအကူများ (Helper Chain Saw)

(၁) စက်လွှာ အော်ပရေတာ ညွှန်ကြား သည့် အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း။

(၂) သစ်ပင်များ ခုတ်လှဲ - ပိုင်းဖြတ်ရာ တွင် သပ်ရိုက် ပေးခြင်း၊ ဒေါက် ထောက်ခြင်း၊ ကိုင် ဖြတ်ခြင်း စသည်များကို လုပ်ကိုင်ဆောင်ရွက်ခြင်း။

(၃) စက် လွှာ ကြံ့ ခိုင် ရေး လုပ် ငန်း များ တွင် ကူညီ ဆောင်ရွက်ခြင်း။

(ဆ) စက်ဆင်/စက်ပြင်(အဆင့်-၁)၏တာဝန်ဝတ္တရားများ

(၁) ဒု- လက်ထောက် အင်ဂျင်နီယာ / လက်ထောက် အလုပ်ရုံအုပ် တို့၏ ညွှန်ကြားချက် ဖြင့်၊ ယာဉ်/ ယန္တရား များအား ဦးဆောင် တာဝန်ယူ ပြုပြင် ခြင်း၊ တောတွင်းသို့ လိုက်လံ၍ အရေးပေါ် ချို့ ယွင်းချက်များကို မွန်းမံ ပြုပြင်-ပြင်ဆင်ပေးခြင်း။

(၂) ပစ္စည်းများ အသစ်ပြောင်းလဲ တပ်ဆင် ပြုပြင်ခြင်း များကို ဒု- လက်ထောက် အင်ဂျင်နီယာ/လက် ထောက် အလုပ်ရုံအုပ်တို့၏ ကြိုတင် သဘောတူညီ ချက်ရယူပြီးမှ ပြောင်းလဲတပ်ဆင်ပေးခြင်း၊ ပြုပြင် ပေးခြင်း။

(၃) စက်ပြင် (ဒုတိယအဆင့်) နှင့် စက်ပြင် အကူများ အား အုပ်ချုပ် ကွပ်ကဲခြင်း၊ ပြသ သင်ကြားပေး ခြင်း၊ လက်တွေ့အတူ ဆောင်ရွက်စေခြင်း။

(၄) ဒု- လက်ထောက် အင်ဂျင်နီယာ/ လက်ထောက် အလုပ်ရုံအုပ် များ ခရီး ထွက်ခွာနေစဉ် ၎င်းတို့၏ တာဝန်လွှဲအပ်ထားချက်အရ၊ အလုပ်ရုံရှိ ဝန်ထမ်း များအား အုပ်ချုပ်ခြင်း၊ ပစ္စည်းများ ထိန်းသိမ်း စောင့်ရှောက် ခြင်းနှင့် စက် ပြင်ဆင်မှု များ ကို တာဝန်ယူ ဆောင်ရွက်ခြင်း။

- (၅) ယာဉ်/ယန္တရားများ ပြင်ဆင်မှု အတွက် လိုအပ်သော အရံ ပစ္စည်းများ မှာကြားနိုင်ရန် စာရင်းများ ပြုစု၍ လက်ထောက် အလုပ်ရုံအုပ်သို့ တင်ပြခြင်း။
- (၆) ယာဉ်/ယန္တရား စက် ပစ္စည်းများ အသစ် လဲလှယ် တပ်ဆင်သော အရံ ပစ္စည်းများကို အသုံးပြုသည့် နေ့စွဲနှင့် တကွ စာရင်း ဇယား များကို တိကျစွာ မှတ်သားထားရှိခြင်း။
- (၇) ပစ္စည်းအကောင်းများကို မည်သည့်နေ့ကမည်သည့် ယန္တရားမှ ဖြုတ်ယူထားရှိသည်ဆိုသော မှတ်တမ်းများကို ချိတ်ဆွဲထားရှိခြင်း။
- (၈) မိမိ အား အပ် နှင်း ထား သော တန်ဆာ ပလာ (Tools & Accessories) များအား ထိန်းသိမ်း စောင့်ရှောက်ခြင်း။
- (ဇ) စက်ပြင် (အဆင့် ၂) ၏ တာဝန်ဝတ္တရားများ။
 - (၁) စက်ပြင် (အဆင့်- ၁) နှင့် တွဲဘက် ၍ ယာဉ်/ယန္တရားများကို ပြုပြင်ခြင်း၊ စက်ပြင်အဆင့် (၁) ၏ တာဝန် ခွဲဝေပေးချက် အရ၊ ယာဉ်/ယန္တရားများကို တာဝန်ယူ ပြုပြင်- ပြင်ဆင်ခြင်း။
 - (၂) လက်ထောက် အလုပ်ရုံအုပ်/စက်ပြင် အဆင့်(၁) တို့၏တာဝန် ပေးချက်အရ၊ တောတွင်းလုပ်ငန်းခွင်များသို့ လှည့်လည် ၍ ယာဉ် / ယန္တရား များကို ဦးဆောင် တာဝန်ယူပြုပြင်-ဆောင်ရွက်ပေးခြင်း။
 - (၃) မိမိ အား အပ် နှင်း ထား သော တန်ဆာ ပလာ (Tools & Accessories) များ အား ထိန်းသိမ်းစောင့်ရှောက်ခြင်း။
 - (၄) ယာဉ်/ယန္တရား- စက်ပစ္စည်းများ အသစ်လဲလှယ် တပ်ဆင်သော အရံ ပစ္စည်းများကို အသုံးပြုသည့် နေ့စွဲနှင့် တကွ စာရင်း- ဇယား များ တိ ကျစွာ မှတ်သားထားရှိခြင်း။

(၅) ပစ္စည်း အကောင်းများကို မည်သည့်နေ့က မည်သည့် ယန္တရားမှ ဖြုတ်ယူ ထားရှိသည် ဆိုသော မှတ်တမ်းများကို ချိတ်ဆွဲ ထားရှိခြင်း။

(ဈ) အလုပ်ရုံ (အကူ)၏တာဝန်ဝတ္တရားများ။

(၁) ပြုပြင်စရာ ရှိသော ယာဉ်/ယန္တရားများ အတွက် လိုအပ်သော (Tools) ပစ္စည်း တန်ဆာ ပလာများကို အလုပ်ရုံအုပ်၏ ညွှန်ကြားချက်အရ၊ စက်ပြင်ဆရာများသို့ စာရင်းနှင့် တကွ ထုတ်ပေးခြင်း၊ ပြန်လည် လက်ခံယူခြင်း။

(၂) ပြင်ဆင်သည့် ယာဉ်/ယန္တရားမှ စက်အစိတ်အပိုင်းများကို မပျောက်မပျက်အောင် သိမ်းဆည်းထားရှိပြီး ပြန်လည် တပ်ဆင်သည့် အခါ စေ့ငှစွာ ထုတ်ပေးနိုင်ရန် အတွက် ထိန်းသိမ်းထားရှိခြင်း။

(၃) ပြုပြင်ဆဲ ယာဉ်/ယန္တရား များတွင် မိမိ အထက်လူကြီး များ၏ ညွှန်ကြားချက် အတိုင်း ကူညီပြင်ဆင်ပေးခြင်း။

(၄) အလုပ် သိမ်းချိန်တွင် (Tools) ပစ္စည်း တန်ဆာ ပလာများကို ဆေးကြောပြီး ပျက်စီး - ပျောက်ရှုခြင်းရှိ/မရှိ စစ်ဆေး၍ လက်ခံ သိမ်းဆည်းခြင်း။

(၅) ပြုပြင်ဆဲ ယာဉ်/ယန္တရားများမှပြန်လည်၍ မတပ်ဆင်နိုင်သေးသော စက် အစိတ် အပိုင်း များကို သန့်ရှင်းစွာ ဆေးကြောပြီး သိမ်းဆည်းထားခြင်း။

(၆) ပစ္စည်း အဟောင်းများကို မည်သည့်နေ့က၊ မည်သည့် ယန္တရားမှ ဖြုတ်ယူထားရှိသည်ဆိုသော မှတ်တမ်းများကို ချိတ်ဆွဲထားရှိခြင်း။

(၇) အလုပ်ရုံ ယာဉ်ရှိက ၎င်းနှင့် ပူးတွဲ ပါရှိသော (Tools, Equipment & Machines) များကို ထိန်းသိမ်းရန်နှင့် ၎င်း (Tools, Equipment & Machines) များ အသုံးပြုပါက လိုအပ်သော စက်ဆီ ချောဆီများ၏ အသုံးစာရင်းများကို မှတ်သားထားရှိခြင်း။

(ည) Turner (ပ-အဆင့်) ၏ တာဝန်ဝတ္တရားများ။

- (၁) Fine Pratical များကိုလုပ်ဆက်နိုင်ရမည်။
- (၂) မျက်မှန်း တိကျရမည်၊ ထိုးထွင်းဥာဏ်ရှိရမည်။
- (၃) ဂီယာ အသွားဖေဖ်စက် (Milling Machine) နိုင်ရမည်။
- (၄) Shaper- မျက်နှာပြင် ချောစက် နိုင်ရမည်။
- (၅) Drill - နိုင်ရမည်။
- (၆) အထက်ပါ စက်များကို ကိုင်တွယ်ရာ၌လျင်မြန်စွာ တိကျစေရမည်။
- (၇) Outside, Inside, Micrometer ဗါရီမီတာ Clipper ဖတ်တတ်- ကိုင်တတ်ရမည်။
- (၈) ၎င်းစက်များ အထားအသိုတတ်ရမည် အသံကြား ရှိဖြင့် အပြစ်ပြောနိုင်ရမည်။
- (၉) ပစ္စည်းအခြေအနေလိုက်၍ Tools များရွေးချယ် တတ်ပြီး၊ အသွား သွေးတတ်ရမည်။
- (၁၀) Gauges များသုံးတတ်ရမည်၊ Thread အမျိုးမျိုး ဖေဖ်တတ်ရမည်။
- (၁၁) Safety ကို နားလည်ရမည်။

(ဋ) Turner (ဒု-အဆင့်) ၏ တာဝန် ဝတ္တရားများ။

- (၁) တွင်ခုံ၏ အရှိန်ကို ရွေးချယ်တတ်ရမည်။
- (၂) Thread မျိုးစုံ ဖေဖ်တတ်ရမည်။
- (၃) Tools များ သွေးတတ်ရမည်။
- (၄) Safety နားလည်ရမည်။
- (၅) Drill နိုင်ရမည်။
- (၆) ဗဟိုချက်ရှာတတ်ရမည်။
- (၇) Meter နှင့် Gauge များ ဖတ်တတ် ရမည်။
- (၈) ပုံတူ ပေးပါက စိတ်တိုင်းကျ လုပ်နိုင်ရမည်။

- (၉) ၎င်းနှင့် ဆိုင်သော စက်များ၏ လုပ်ဆောင်ပေးနိုင်ချက်ကို သိထားရမည်။
 - (၁၀) လက်သုံး ကိရိယာများကို ပစ္စည်းသိမ်းစဉ်၌ စံနစ်တကျ သေသပ်စွာ ထားတတ်ရမည်။
- (၄) **Welder I** ၏ တာဝန် ဝတ္တရားများ။
- (၁) Flame ကို သံဂဟေပြုလုပ်မည့် ပစ္စည်း အမျိုးအစားလိုက်၍ အသုံးပြုတတ်ရမည်။
 - (၂) သံဂဟေ ပြုလုပ်မည့်ပစ္စည်း၏ သတ္တုအမျိုးအစားကို ရွေးချယ်တတ်ရမည်။
 - (၃) Flux ကို သတ္တု အမျိုးအစား အလိုက် သုံးတတ်ရမည်။
 - (၄) Engine ၏ အစိတ်အပိုင်း တခုချင်းကိုခွဲခြား၍ မည်သည့် သံဂဟေ မျိုး သုံးသင့်သည်ကို ခွဲနိုင်ရမည်။
 - (၅) အင်ဂျင် အစိတ် အပိုင်း လိုက်၍ သံဂဟေလုပ်ရာ၌ ဂဟေချောင်းကို ရွေးချယ် တတ်ရမည်။
 - (၆) Cutting by Gas & Arc. ကျွမ်းကျင်ရမည်။
 - (၇) Welding သုံးမည့် နေရာ သိရှိဖြင့် မည်သည့် Welding Joint ကိုရွေးချယ်ရမည်ကိုနားလည်ရမည်။
 - (၈) Welding Seamများသေသပ်၍ Penetration ကောင်းရမည်။
 - (၉) မျိုးမတူ သတ္တု ၂-မျိုးကို ဂဟေ ဆက်နိုင်ရမည်။
 - (၁၀) Safety factor ကို ကောင်းကောင်း သိရမည်။
 - (၁၁) Welding Set နှင့် Gas Bottle ထားရာ၌ စံနစ်တကျ ထားသုံးတတ်ရမည်။
 - (၁၂) Welding Arc ရရှိပုံနှင့် စက်၏ အစိတ် အပိုင်း တခုချင်း ဆောင်ရွက်ပေးပုံ သိရမည်။

(၁၃) Gas နှင့် Arc Welding ၏ လက်သုံးကိရိယာများ သိထားရမည်။

(၃) **WELDER II** ၏ တာဝန် ဝတ္တရားများ။

(၁) Flame ချိန်တတ် ရမည်။ အပူချိန် အနဲ အများ မှန်းဆတတ်ရမည်။

(၂) Gas Lack ဖြစ် - မ ဖြစ် စမ်း တတ် ရ မည်။ Cutting လုပ်တတ်ရမည်။

(၃) ဂဟေချောင်း (Fusing Rod) ကို ရွေးချယ်၍ သုံးတတ်ရမည်။ ဂဟေ ချောင်း ထိန်းသိမ်း တတ် ရမည်။

(၄) ဂဟေခိုင်ခန့်အောင်ဆက်နိုင်ရမည်။

(၅) Welder တယောက် လက်သုံး ကိရိယာများတခု ချင်း လုပ်ဆောင်နိုင်ရုံ နားလည်ရမည်။

(၆) Arc Welding လုပ် ရာ၌၊ သံပြား ထု လိုက် ၍ Strength ရအောင် Joint ကို ရွေးချယ်တတ် ရမည်။

(၁) **SHEET METAL WORKER** ၏ တာဝန် ဝတ္တရားများ။

(၁) Spot Welding သိရမည်။

(၂) သံပြားကို ခေါက်ဆက်သိရမည်။

(၃) မြောင်းဖေ-နှုတ်ခမ်းလုံး- နှုတ်ခမ်းခွေ လုပ်တတ် ရမည်။

(၄) တူနှင့်ပေတုံးကို ကျွမ်းကျင်စွာသုံးတတ်ရမည်။

(၅) လုပ်ငန်းလိုက်၍၊ သံပြားကို ဆက်တတ်ရမည်။

(၆) ခဲဂဟေနိုင်ရမည်။

(၇) ရပစ်ရိုက်တတ်ရမည်။

(၈) ပိုက်လုံး- သံလုံး-ကွေးတတ်-ဖြောင့်တတ်ရမည်။

(၉) ချိုင့်- ဖေါင်း နေသော သံပြား မျက်နှာပြင်ကို ဖြောင့်တတ်ရမည်။

(၁၀) Sheet Metal အတွက်သုံးစက်များနှင့်လက်သုံး ကိရိယာများ အထား အသို နားလည်ရမည်။

(၁၁) ပေတုံး၊ ဖြတ်စို့၊ တူကို ကျွမ်းကျင်စွာ သုံးတတ် ရမည်။

(၁၂) Safety ကို နားလည်ရမည်။

(ဏ) လက်သမား (ပ)အဆင့်၏တာဝန်ဝတ္တရားများ။

(၁) လက်သမားသုံး လက်သုံး ကိရိယာ အားလုံး သိ ထားရမည်။ ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြု တတ်ရမည်။

(၂) စရွေး သေသပ်စွာ ပြုလုပ်နိုင်ရမည်။

(၃) တိုင်အဆက်၊ သစ်အဆက်ကို သုံးမည့်နေရာလိုက်၍ ရွေးချယ် ဆက်တတ်ရမည်။

(၄) လက်သုံးကိရိယာများကို ကျွမ်းကျင်စွာ လုပ်ကိုင် သုံးနိုင်ရမည်။

(၅) စက်သီး သုံးတတ်ရမည်။

(၆) အဆောက်အဦ နှင့် ဆိုင်သော အခေါ် အဝေါ် များ သိ၍ သုံးသည့်နေရာ ထမ်းဆောင်ရသည့် တာဝန်သိရမည်။

(၇) အတွက်အချက် နားလည်ရမည်၊ သစ် ရွေးတတ်ရ မည်၊ သစ်ပုံတတ်ရမည်။

(၈) Safety နားလည်ရမည်။

(တ) **ELECTRICIAN** ၏ တာဝန် ဝတ္တရားများ။

(၁) Series နှင့် Parallel ဆက် တတ် ရ မည်။ ဝါယာကြိုး ၂-ခုကို ဆက်၍ ဂဟေတို့တတ်ရမည်။

(၂) Load ကို လိုက်၍ Fuse ရွေးချယ်တတ်ရမည်။

(၃) Link Clip အကွာ အဝေး ထား တတ် ရ မည်။ Tape သုံးတတ်ရမည်။

- (၄) Main Switch ထားသုံးနည်းသိရမည်။ Switch ထားသုံးနည်း သိရမည်။
- (၅) Meter ဖတ်တတ်ရမည်။ Line Fault အပြစ် ရှာတတ်ရမည်။
- (၆) လျှပ်စစ် ဆက်သွယ် သူ၏ တာဝန်ကို နားလည် ရမည်။
- (၇) နေရာလိုက်၍ မီးသီး-မီးချောင်း ရွေးတတ်ရမည်။
- (၈) အတွက် အချက် တတ်ရမည်။



နောက်ဆက်တွဲများ။

ဝမ်းသွားလျှင်- ရေစိမ်း မသောက်ပါ နှင့်၊ ရေနွေးကြမ်း များများ သောက်ပါ။ (Sulphaguanidine) တနေ့ (၈) လုံး၊ ၆-နာရီခြား၊ တခါသောက်လျှင် (၂) လုံးသောက်ပါ။ ဆေးသောက်၍ (၂) ရက်ကြာသော်လည်း ဝမ်းသွားမရပ်ပါလျှင် ရိုးရိုးဝမ်းဖေါဝမ်းယေ့နှင့် မဟုတ်တန်ရာ၊ ဆရာဝန် ပြုပါ။

ဝမ်းသွားစဉ်- ဝမ်းသည် ဆန်ဆေးရည် အရောင်ဖြစ်လျှင် ကာလဝမ်း ဖြစ်တတ်သည်။ နီးရာ ဆေးရုံသွားပါ။

ဝမ်းသည် သွေး သို့မဟုတ် ချွဲပါလျှင် ဝမ်းကိုက်ခြင်း ဖြစ်သည်။ (Enteroviform) တနေ့လျှင် ၆-လုံး၊ တခါသောက်(၂)လုံး တနေ့ ၃-ကြိမ်သောက်နိုင်သည်။ သို့သော် လက်လှမ်းမှီရာဆရာဝန်နှင့်ကုလျှင် ပိုကောင်းပါသည်။

ဝမ်း အရောင်သည် ကတ္တရာစေးကဲ့သို့ မဲပြီး ဗိုက်တခုလုံး နာလျှင်လည်း အထူးသတိပြုသင့်သည်။ နီးရာ ဆေးရုံသို့ အမြန်သွားပါ။ (မှတ်ချက်။ ။ သံခါတ်ပါသော (Ferglucon BC, Furamin BC) အစရှိသော ဆေးများကို စားပါက ဝမ်းသည် မဲသည်၊ သို့သော် ဗိုက်နာခြင်းမရှိ။)

ဝမ်းလည်း သွားသည်၊ အန်လည်း အန်သည်။ ဆိုလျှင်၊ အစာတောက်၍ ဖြစ်နိုင်သည်။ အနည်းအကျဉ်း အန်လျှင် မည်သည့်အစာ၊ မည်သည့်အရည်ကိုမျှ မစားသောက်ဘဲ နေပါ။ ၄-၅-နာရီ အတွင်း မအန်တော့ပါလျှင် ရေနွေးကြမ်း ပန်းကန်ဝက်မျှစ၍ သောက်ပါ။ နောက် တဖြည်းဖြည်း တိုး၍ မည့်သည့် အရည် မဆို ၂၄-နာရီ သောက်ပါ။ သို့သော် နို့-မသောက်ရ။ နောက်တနေ့တွင် ဆန်ပြုတ်၊ နောက်တနေ့တွင်မှ ထမင်း စားပါ။ အကယ်၍ ၆-နာရီ အတွင်း အန်၍ ဝမ်းသွားခြင်း မရပ်လျှင် ဆေးရုံသွားရန် လက္ခဏာဖြစ်ပါသည်။

ဝမ်းသွား ကာကွယ်ရန် သောက်ရေ မသန့်လျှင် ကျို၍သောက်ပါ။ သို့မဟုတ် ရေနွေးကြမ်း သောက်ပါ။


ခေါင်းကိုက်လျှင် (A.P.C.) သို့မဟုတ် (Codanin) တလုံး သို့မဟုတ်နှစ်လုံးသောက်နိုင်ပါသည်။ တနေ့လျှင် နံနက်တကြိမ် ညနေတကြိမ်၊ ၂-ရက်၊ ၃-ရက် ခန့်သောက်နိုင်သည်။ ဤဆေးများကို သောက်သောအခါ အစာအိမ်

တွင်အစာသော်၎င်း၊ အရည်ကုစုလော်၎င်း၊ ရှိလျှင်ကောင်းပါသည်။
ဝမ်းဘျပ်လျှင် ဝမ်းနုတ်ပေးပါ။ ဤဆေးများ သောက်သော်လည်း
ခေါင်းကိုက်ပျောက်ခြင်း မရှိပါက မျိုးရိုးခေါင်းကိုက်ခြင်း မဟုတ်သော
အသွင်ကို ဆောင်သဖြင့် ကိုယ်တွင်းရောဂါအခံကို သိသာစေရန် နီးရာ
ဆေးရုံသို့ သွားပါ။

အဖျားတက်လျှင် (Triple Sulpha) ကို တနေ့လျှင် (၈) ပြား၊ တခါသောက်လျှင် (၂) ပြား၊ အနည်းဆုံး (၃) ရက် ဆက်သောက်ပါ။ (၃) ရက်သောက်
၍မှ မပျောက်လျှင် အခြား ကုသနည်း လိုနေပြီ ဖြစ်သဖြင့် နီးရာ
ဆေးရုံသွားရန် လိုပေသည်။

တက်ဖျားကျဖျား ဖျား၍တုန်ပြီး အဖျားတက်လျှင် ငှက်ဖျားကြောင့် ဖြစ်တတ်သည်။
(Chloroquine-Nivaquine) ကို တနေ့လျှင် (၃) ပြား၊ တခါ
သောက်လျှင် (၁) ပြား သုံးရက် ဆက်သောက်ပါ။ သို့မဟုတ်အဖျား
တက်သည့်အချိန်တွင် (၄) ပြား၊ ဒုတိယနေ့တွင် နံနက် ၂ ပြား၊ ညနေ
၂ ပြား၊ တတိယနေ့တွင် နံနက် တပြား၊ ညနေ တပြား၊ (စုစုပေါင်း
၁၀ ပြား) သောက်ရမည်။

ဗိုက်နာလျှင် မနှိပ်ပါနှင့်၊ ရေနွေးအိတ်၊ ရေနွေးပုလင်း ကပ်နိုင်ပါသည်။ ဗိုက်
နာသည်မှာ အမျိုးမျိုးရှိပါသည်။



- ၁။ ရင်ညွန့်
- ၂။ ညာဘက်နံအောက်
- ၃။ အူအတက်နေရာ
- ၄။ ဆီးအိမ်နေရာ

၁။ ရင်ညွန့်မှနာလျှင် - အစာအိမ်ကြောင့် ဖြစ်ပါသည်။ အစာ
အိမ် ရောဂါ လက်ခံရှိပြီးသူများသည်၊ ဤနေရာမှ အပြင်းလည်းနာ

အန်လည်း အန်ပါလျှင် အစာအိမ် ပေါက်၍ နာခြင်း ဖြစ်နိုင်သည်။ အမြန်ဆုံးနည်းဖြင့် ခွဲစိတ်နိုင်သော ဆေးရုံသို့သွားပါ။

၂။ ညာဘက်နံအောက်- မှာ အောင့်သည်ဖြစ်စေ၊ နာသည်ဖြစ်စေ၊ အသဲယောင်ခြင်းကြောင့် ဖြစ်နိုင်သည်။ မိမိ၏သွားသော ဆီးကို သတိထား၍ ကြည့်ပါ။ နန္ဒင်းရေကဲ့သို့ ဝါထိန်လာလျှင် အသဲယောင်ခြင်းကြောင့် ဖြစ်သည်။ (မျက်စေ့၊ အသားများလည်းဝါလာသည်။) ဆေးရုံသို့ မသွားနိုင်မီအတွင်း သကြားရေ၊ သံပုရာရည်၊ ရှောက်ရည်၊ တနေ့လျှင် အရည်အားလုံး ရေနံဆီပုလင်းခြောက်ပုလင်းခန့် သောက်ပါ။ ဆီပါသော အစာများ လျော့၍ စားပါ။ ဥနှင့် အသားများကို ကြီးစား၍ စားပါ။

၃။ အူအတက်နေရာ- သည် နာလာ လျှင်၊ အူ အတက် ယောင်သော ရောဂါဖြစ်နိုင်ပါသည်။ ထိုနာခြင်းနှင့် အတူ ဝမ်းလည်း ချုပ်မည်။ အန်ချင်စိတ်လည်း ရှိမည်။ ဝမ်းချုပ်သည်ဆိုပြီး ဝမ်းနှုတ်ဆေး မစားပါနှင့် ဝမ်းချုပ်လျှင် ရေနွေးဖြင့် ချုပ်နိုင်ပါသည်။ ဝမ်းချုပ်ပြီး သော်လည်း၊ မသက်သာလျှင် ပေါ့ပေါ့ဆဆ မနေပါနှင့်။ ခွဲစိတ်နိုင်သော နီးရာဆေးရုံသို့သွားပါ။

၄။ ဆီးအိမ်နေရာမှ နာခြင်းအောင့်ခြင်းမှာ- ဆီးအောင့်၍ ဖြစ်တတ်သည်။ ဆီးသွားသော အခါ ကျင်လျှင်လည်းကျင်မည်။ ထိုအခါ ရေများများသောက်ပါ (တနေ့လျှင်ရေ၊ ရေနံဆီပုလင်းဖြင့် ၆-ပုလင်းခန့်သောက်ပါ) ကျောက်ဖရုံသီး ဟင်းချို၊ မြင်းခွာရွက်သုတ်များ စားပါ။ သံပုရာရည်၊ ရှောက်ရည်များလည်း သောက်ပါ။ (Sulphatriad) ကို တနေ့(၈)ပြား၊ တခါသောက်လျှင် (၂)ပြားသောက်ပါ။ အနည်းဆုံး (၃)ရက်သောက်ပါ။

ထိခိုက်ဒဏ်ရာ ရလျှင်

ကွဲရှနေသည့် နေရာကို ဖုံး၊ နန္ဒင်း အစရှိသည်တို့နှင့် မသိပ်ပါနှင့်။ ဒဏ်ရာကို ရေ နွေးဖြင့် (Aseptol အနည်းငယ် ထည့်လျှင် ပို၍ ကောင်းပါသည်) အမှိုက်သရိုက်ကို ဆေးပါ။ ဆေးပြီးလျှင် တင်ချာ (Iodine) ကို ဒဏ်ရာပေါ်သို့ သုတ်လိမ်းပေးပါ။ အသားကောင်းများ ပေါ်သို့ မသုတ်လိမ်းမိစေရန် သတိထားပါ။ နောက် သန့်ရှင်းသော ဂွမ်းဖြင့် ဖိပြီးသော်၊ သန့်ရှင်းသော ပတ်တီးဖြင့်စည်းပါ။ သွေးထွက်လျှင် ပတ်တီးကျပ်ကျပ်စည်းပေးပါ။ ဒဏ်ရာမှ သွေးထွက်များလျှင် ဒဏ်ရာ အထက်တလက်မလောက် အကွာတွင် အဝတ် ကြိုးကလေးဖြင့် ကျပ်ကျပ်ကလေးစည်းထားပါ။ သို့သော်(၁၀)မိနစ်လောက် စည်းပြီးလျှင်-

ကြိုးစကို ခဏတာမျှလျှော့ပြီးမှ ပြန်၍စည်းပါ။ ဒဏ်ရာရရှိသူ အားနည်း
လာလျှင် နီးရာဆေးရုံသို့ အမြန် ခေါ်သွားပါ။ အညင်သာ ဆုံးသော
နည်းဖြင့် ခေါ်သွားရန် အရေးကြီးပါသည်။

ပိုးထိလျှင်

ဥပမာ— ခြေမျက်စေ့ကို ပိုးထိလျှင်၊ ခြေမျက်စေ့ အထက် (၂)
လက်မ၊ (၃) လက်မ အကွာလောက်တွင် အဝတ်ကြိုး တခုဖြင့် ခပ်
ကျပ်ကျပ်ကလေး စည်းပေးထားပါ။ နောက် သန့်ရှင်းသော ဓါးနှင့်
ပိုးထိသော နေရာကို ကြက်ခြေခတ် (+) ပုံသဏ္ဍာန် ခပ်နက်နက် လီး
လိုက်ပြီးလျှင် သွေးများကို ညစ်၍ ထုတ်ပစ်လိုက်ပါ။ (ပါးစပ်ဖြင့်
မစုတ်ပါနှင့်)။ ပိုးထိသော နေရာကို ရေဖြင့် ဆေးပြီးလျှင် တင်ချာ
(Iodine) များများလောင်းပြီး သန့်ရှင်းသော အဝတ်ဖြင့် စည်းထား
ပါ။ ဤကဲ့သို့ ဆောင်ရွက်ပြီးလျှင်၊ အဆိပ် ဖြေဆေးရုံရာ ဆေးရုံသို့
အမြန်ဆုံးခေါ်ဆောင်သွားပါ။ ခြေထောက်တွင် သွေးပိတ်ရန် စည်း
ထားသော အဝတ်ကြိုးကို နာရီဝက်တခါ လျှော့ပေးရန်မမေ့ပါနှင့်။

ပြည်ထောင်စု မြန်မာ နိုင်ငံ သစ်လုပ်ငန်း အဖွဲ့

(သစ်ထုတ်ရေးဌာန)

ဌာနဆိုင်ရာ ညွှန်ကြားလွှာ အမှတ်(၁၀၁)။

အကြောင်းအရာ။ ။ သစ်ခုတ်ခြင်းနှင့်သစ်ထုတ်ခြင်း။

၁။ ဤဌာနခွဲ၏ အဓိက သစ်ထုတ်ခြင်း လုပ်ငန်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အခြေခံအပိုင်းများ ဖြစ်သော သစ်ခုတ်ခြင်းနှင့်သစ်ထုတ်ခြင်း (ငုတ်ထုတ်ခြင်း) လုပ်ငန်းများတွင် ပြေလည်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ မန်နေဂျာများ၊ ဒု-ဒါရိုက်တာ (သစ်ထုတ်ရေး) များနှင့် သစ်ထုတ်ရေးကော်မတီများ တွင် အကြိမ်ကြိမ်ညှိနှိုင်း၍ အကောင်အထည် ဖော်ခဲ့ကြသော်လည်း ပြည့်စုံခြင်း မရှိသေးဘဲ အခက်အခဲ ပြဿနာများနှင့်သာ နှစ်စဉ် တွေ့ကြုံခဲ့ရကြောင်း၊ သိရပါသည်။

၂။ အဆိုပါကိစ္စနှင့် ပတ်သက်၍ (၂/၁၉၆၇-၆၈) ကြိမ်မြောက်၊ ဒု-ဒါရိုက်တာ (သစ်ထုတ်ရေး) များ ဆွေးနွေးညှိနှိုင်းမှုတွင် အကြေအလည် ဆွေးနွေးသဘောတူညီမှု အပေါ်တွင် (၇/၁၉၆၇-၆၈) ကြိမ်မြောက် သစ်ထုတ်ရေး ကော်မတီမှ ထပ်မံ ဆွေးနွေးသဘောတူ အတည်ပြုချက်ရယူပြီး ဖြစ်၍၊ သစ်ခုတ်ခြင်းနှင့် သစ်ထုတ်ခြင်း (ငုတ်ထုတ်ခြင်း) လုပ်ငန်းပိုင်း ဆိုင်ရာတွင်၊ ထုတ်ပြန်ပြီးသည့် ဌာနဆိုင်ရာညွှန်ကြားလွှာအမှတ်(၁၀၁) နှင့်၊ ၎င်းနှင့်ဆက်စပ်သော သီးခြား ညွှန်ကြားချက်များအားလုံးကို လွှမ်းမိုး၍ ၁၉၆၈ခု၊ ဇွန်လ(၁) ရက်နေ့မှ စတင်လျက် ဤဌာနဆိုင်ရာ ညွှန်ကြားလွှာ အမှတ်(၁၀၁) ဖြင့်သာ လိုက်နာဆောင်ရွက် အကောင် အထည် ဖော်သွားရမည်ဖြစ်ကြောင်း၊ ညွှန်ကြားအပ်ပါသည်။

အပိုင်း ၁။

၃။ သစ်ခုတ်ခြင်း။

(က) ဒါးခေါင်းများဖွဲ့စည်းမှု။

(၁) အဖွဲ့ ယာယီ လုပ်သားများအဖြစ် တာဝန်ပေးအပ်ထားသော လက်ရှိ ဒါးခေါင်းများ အနက် လုပ်ငန်း ကျွမ်းကျင်၍ မိမိ လုပ်ငန်းကို ချမှတ်ထားသော စည်းကမ်းဘောင် အတွင်းမှ

ဇောက်ချ လုပ်ကိုင် သွားနိုင်မည်ဟု စိတ် ချရသော လူများ အား ရွေးချယ်လျက်၊ ပုဂ္ဂလိက ဒါးခေါင်း (သစ်ခုတ်ခေါင်း) များအဖြစ် အသိအမှတ်ပြု၍ တာဝန်ပေး စေခိုင်းသွားရမည် ဖြစ်ပါသည်။

(၂) အဖွဲ့ ယာယီ လုပ်သားများအဖြစ် တာဝန် ပေးထားသော လက်ရှိ ဒါးခေါင်းများအပြင်၊ ဒါးခေါင်းများ ထပ်မံ လို အပ်ပါက၊ သစ်ခုတ် လုပ်ငန်းဖြင့် အဓိက အသက်မွေး ဝမ်း ကြောင်းရှာကြံစားလျက်၊ လုပ်ငန်းကျွမ်းကျင်ခြင်း၊ သစ်ခုတ် ဆိုင်းများ စုဆောင်းနိုင်ခြင်းနှင့် အုပ်ချုပ်ထိန်းသိမ်းနိုင်ခြင်း၊ စသည့် အရည်အချင်းများဖြင့် ပြည့်စုံသူ၊ ပုဂ္ဂလိက အပြင်လူ များထံမှ သင့်တော်သူများကို ဒါးခေါင်း (သစ်ခုတ်ခေါင်း) များအဖြစ် အသိအမှတ်ပြု၍၊ တာဝန် ပေးစေခိုင်းသွားရမည် ဖြစ်ပါသည်။

(၃) အဆိုပါပုဂ္ဂလိက ဒါးခေါင်း (သစ်ခုတ်ခေါင်း) များသည်၊ သစ်ခုတ်လုပ်သား (၂)ဦးစီပါဝင်သည့် သစ်ခုတ်ဆိုင်းအနည်း ဆုံး (၆) ဆိုင်းနှင့် အများဆုံး (၁၀) ဆိုင်းအထိကို မိမိ အစီ အစဉ်ဖြင့် တာဝန်ယူ ရှာဖွေ ဖွဲ့စည်း ဆောင်ရွက် စေရမည် ဖြစ်ပါသည်။

(၄) အဆိုပါ ပုဂ္ဂလိက ဒါးခေါင်း (သစ်ခုတ်ခေါင်း) များအား ၎င်းတို့ တာဝန်ယူထားသည့် သစ်ခုတ်ဆိုင်းများမှ ခုတ်လှဲပိုင်း ဖြတ် ရရှိသော သစ်လုံးများအနက် အဖွဲ့မှလက်ခံသိမ်းယူသော သစ်လုံးများပေါ်တွင် လုပ်ငန်းဆိုင်ရာ ကြီးကြပ် အုပ်ချုပ်ခ အဖြစ်၊ သစ်လုံး တတန်လျှင် - / ၅၀ ပြား (ပြားငါးဆယ် ဝိတိ) နှုန်းဖြင့် ငွေပေးချေရမည် ဖြစ်ပါသည်။

(၅) အကယ်၍၊ တရားဝင် အသိအမှတ်ပြုပြီးသော လယ်ယာနှင့် လုပ်ငန်းပေါင်းစုံ သမဝါယမ အသင်းများမှ သစ်ခုတ်သား များ စုဆောင်း၍၊ ဤဌာနခွဲ၏ သစ်ခုတ် လုပ်ငန်းများ လုပ် ကိုင်ပါက ဖော်ပြပါ ပုဂ္ဂလိက-ဒါးခေါင်း (သစ်ခုတ်ခေါင်း) များအတိုင်း၊ ၎င်းအသင်းမှ ခုတ်လှဲပိုင်းဖြတ်ပြီး အဖွဲ့မှလက်ခံ သိမ်းယူသော သစ်လုံးများ ပေါ်တွင် ကြီးကြပ်အုပ်ချုပ်ခ အဖြစ် သစ်လုံးတတန်လျှင် - / ၅၀ ပြား (ပြားငါးဆယ်ဝိတိ) နှုန်းဖြင့် အဆိုပါလယ်ယာနှင့် လုပ်ငန်းပေါင်းစုံသမဝါယမ-

အသင်း၏ လက်ရှိ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး ၃-ဦး ပါဝင်သော အဖွဲ့ (သို့မဟုတ်) တရားဝင် လွှဲအပ်စာပါသော အသင်း၏ ကိုယ်စားလှယ် ၃-ဦး အဖွဲ့အား ငွေပေးချေရမည် ဖြစ်ပါသည်။

မှတ်ချက် - ခုတ်လှဲပြီးမှ ပယ်ရသည့်အပင်များနှင့် ဆုံပိုင်းခြင်း နှင့် အထွေထွေ အခက် အခဲကြောင့် ပေးရသည့် အခြား လုပ်ခများ အတွက် ရရှိသော ငွေများ ပေါ်မှ ကြီးကြပ် အုပ်ချုပ်ခကို တွက်ချက်ခြင်း မပြုရ။

(ခ) စရံငွေများ။

(၁) သစ်ခုတ်ဆိုင်း အနည်းဆုံး (၆) ဆိုင်း စုဆောင်း ရှာဖွေပေး နိုင်သော ပုဂ္ဂလိက ဒါးခေါင်း (သစ်ခုတ်ခေါင်း) များအား အများဆုံး (အများဆုံး) ကျပ် - ၁၀၀၀/- (ကျပ်တထောင် တိတိ) ထက်မကျော်သော ငွေကို ဆိုင်ရာ ကျေးရွာ သို့မဟုတ် မြို့နယ်၊ သို့မဟုတ် ခရိုင် လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီ များထံ အသိအမှတ်ပြု၍ ကိုယ်တိုင် ခံဝန်ချုပ်ဖြင့် ဤဌာနခွဲ၏ တည်ဆဲစည်းမျဉ်း၊ ဥပဒေ၊ စံနှစ်များအတိုင်း၊ အပေါင်မရှိ အလုပ် စရံငွေ အဖြစ် ထုတ်ပေးခွင့် ပြုသည်။ အကယ်၍ သစ်ခုတ်ဆိုင်း (၁၀) ဆိုင်းထိ၊ စုဆောင်းနိုင်သော ပုဂ္ဂလိက ဒါးခေါင်း (သစ်ခုတ်ခေါင်း) များအား အများဆုံး (အများဆုံး) ကျပ်-၁၆၀၀/- (ကျပ်တထောင်ခြောက်ရာ တိတိ) ထက် မကျော်သောငွေကို အထက်ဖော်ပြပါ အတိုင်း သက်ဆိုင်ရာများထံ အသိ အမှတ်ပြု၍ ချွင်းချက် အနေဖြင့် ခွင့်ပြုသည်။

(၂) လယ်ယာနှင့် လုပ်ငန်းပေါင်းစုံ သမဝါယမ အသင်းများအား ၎င်းတို့ လုပ်ကိုင်နိုင်သည့် အင်အားနှင့် လုပ်ငန်း တန်ဖိုးများ ကို ချင့်ချိန်တွက်ချက်၍ သစ်ခုတ် လုပ်ငန်းတန်ဖိုး (စာချုပ် တန်ဖိုး) ၏ (ရိက္ခာနှင့် ပစ္စည်း ကိရိယာတိုး အပါ အဝင်) နှိပ် (သုံးပုံတပုံ) ထက် မကျော်သော ငွေကြေး များ ကိုသာ အဆိုပါ အသင်း၏ လက်ရှိ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အတွင်းရေး မှူး၊ (၃-ဦးပါဝင်သော အဖွဲ့ (သို့မဟုတ်) အသင်းမှ တရား ဝင် လွှဲအပ်စာပါသော ကိုယ်စားလှယ် ၃-ဦး) ကိုသာ ဆိုင်ရာ

ကျေးဇူး သို့မဟုတ် မြို့နယ်၊ သို့မဟုတ် ခရိုင် လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီများနှင့် ဒေသဆိုင်ရာ သမဝါယမဌာန တာဝန်ခံ များထံ အသိအမှတ်ပြု၍ အသင်းမှ ခံဝန်ချုပ်ဖြင့် ဤဌာနခွဲ၏ တည်ဆဲ စည်းမျဉ်း၊ ဥပဒေ၊ စံနှစ်များ အတိုင်း အပေါင်မရှိ အလုပ်စရံငွေအဖြစ် ထုတ်ပေးခွင့်ပြုသည်။

(၃) ပုဂ္ဂလိက ဒါးခေါင်း (သစ်ခုတ်ခေါင်း) များသို့၎င်း၊ လယ်ယာ နှင့် လုပ်ငန်းပေါင်းစုံ သမဝါယမ အသင်းများသို့၎င်း၊ ထုတ် ပေးထားသည့် ကြိုတင်စရံငွေများကို လုပ်ငန်းတန်ဖိုးငွေ ပေး ချေသည့် အကြိမ်တိုင်း၊ အချိုးကျ ခန့်မှန်ဖြတ်တောက် ယူရမည် ဖြစ်ပါသည်။ လုပ်ငန်းများ လုံးဝ ပြီးစီး၍ တန်ဖိုး ငွေများ အပြီးသတ် ပေးချေသောအခါတွင် ကျန်ရှိနေသော ကြိုတင် စရံကြေးငွေများ အားလုံး ခန့်မှန်ဖြတ်တောက်ပြီး ဖြစ်နေစေရ မည်ဖြစ်ပါသည်။

ရှင်းချက်- လုံလောက်သော အကြောင်းပြချက် တစ်ခုခု မရှိဘဲ လုပ်ငန်းအားလုံးပြီးစီး၍ လုပ်ငန်းတန်ဖိုး များ အပြည့် အဝ ပေးချေ လိုက်ပါလျက် စရံ ကြေးငွေ ကျန်ရှိနေသေးခြင်းများ လုံးဝ မပေါ် ပေါက်စေလိုပါကြောင်း အလေးအနက် ဖော်ပြ အပ်ပါသည်။

(ဂ) စာချုပ်ခြင်း။

(၁) ပုဂ္ဂလိက ဒါးခေါင်း (သစ်ခုတ်ခေါင်း) များအား အဖွဲ့၏ ပုံစံ (က-၁) စာချုပ်ဖြင့်ပင် ချုပ်ဆို လုပ်ကိုင် စေရပါမည်။ လယ်ယာနှင့် လုပ်ငန်းပေါင်းစုံ သမဝါယမအသင်းအနေဖြင့် အဖွဲ့၏ပုံစံ (က-၁)ဖြင့်ပင် အသင်း၏ စည်းဝေး ဆုံးဖြတ်ချက် အရ၊ တရားဝင် ကိုယ်စားလှယ် အဖြစ် လွှဲပြောင်းခံရသော အသင်း၏ တာဝန်ခံ (၃)ဦးဖြင့် စာချုပ် ချုပ်ဆို လုပ်ကိုင် ရမည် ဖြစ်ပါသည်။ (အဆိုပါ စာချုပ်သူ (၃) ဦးအတွက် အသင်း၏ တရားဝင် ကိုယ် စားလှယ် များ ဖြစ် ကြောင်း၊ အထောက် အထား တရားဝင် လွှဲစာ မှုရင်းကိုလည်း မှုရင်း စာချုပ်တွင် ပူးတွဲ ထားရမည် ဖြစ်ပါသည်။)

(၂) စာချုပ်ရာတွင် ဤဌာနခွဲ၏လက်ရှိတည်ဆဲစည်းမျဉ်း၊ ဥပဒေ များအတိုင်း လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

(ဃ) သစ်ခုတ်ခနှုန်းထားများ သတ်မှတ်ခြင်း။

(၁) သစ်ခုတ်ခ။

(ဖြတ်ခြင်း၊ နဖါးဖောက်ခြင်း၊ မှန်ထစ်ပြုလုပ်ခြင်း၊ ဒေခွံခွာခြင်း စသည်တို့ အပါအဝင်) သစ်လုံးတတန်လျှင် ၅/၅၀၀ နှုန်း

(၂) ခုတ်လှဲပြီးမှ ပယ်လျှင်၊ ၎င်းသစ်တပင်အတွက် ၃/၅၀၀ နှုန်း

(၃) ဆံပိုင်း ဖြတ်ပေးရာတွင်၊ ဆံတပိုင်းလျှင် -/၇၅၀ နှုန်း

(၄) ခုတ်/ဖြက်ရန် ခက်ခဲခြင်း၊ တောင်ကမ်းကြီးခြင်း၊ လုပ်သားရှားပါးခြင်း၊ ပင်ထောင်ကြဲခြင်း၊ သွားလာမှု ခက်ခဲဝေးလံခြင်းနှင့် အစာရိက္ခာ သာမန်ထက် ရှားပါးသည့် ဒေသဖြစ်ကြောင်း၊ လုံလောက်သော အထောက်အထား ချိပါက ခက်ခဲကြေး အဖြစ် သစ်လုံး တတန်၏ မူလ နှုန်း ပေါ်တွင် သစ်လုံးတတန်လျှင် /၈၀၀ (ပြားရှစ်ဆယ်တိတိ) ထက် မပိုသောနှုန်းဖြင့်၊ ထပ်မံ၍ အပို ပေးခွင့်ပြုသည်။

(င) ခွင့်ပြုမိန့်။

(၁) ဒု-ဒါရိုက်တာ (သစ်ထုတ်ရေး) များသည်၊ အကွက်လိုက် သို့မဟုတ် သစ်ထုတ်နယ်အလိုက်၊ သာမန်သစ်ကွက်၊ သာမန်ထက် ပိုမို ခက်ခဲသော သစ်ကွက်၊ စသည်ဖြင့် ခွဲခြားလျက် ကွင်းနင်း အစီရင်ခံစာပေါ်တွင် သေချာစွာစိစစ်ပြီးလျှင် သစ်ခုတ်ခ နှုန်းထားများကို၎င်း၊ ပုဂ္ဂလိက ဒါးခေါင်း (သစ်ခုတ်ခေါင်း) များနှင့် လယ်ယာနှင့် လုပ်ငန်းပေါင်းစုံ သမဝါယမ အသင်းများအား ကြီးကြပ် အုပ်ချုပ်ခများကို၎င်း၊ ခွင့်ပြုမိန့် များကြိုတင် ထုတ်ပေးထားရမည် ဖြစ်ပါသည်။

(၂) အထက်အပိုဒ်ခွဲ (ဃ)(၄)ပါ ခက်ခဲကြေး အဖြစ် သစ်လုံး တတန်ပေါ်တွင် -/၈၀၀ (ပြားရှစ်ဆယ်တိတိ) ထိ ပိုမို ပေးရန် အကြောင်း ပေါ်ပေါက်လာပါက၊ မိမိ ဒု-ဒါရိုက်တာ (သစ်ထုတ်ရေး)ထံ၊ ကြို၍ တင်ပြ ခွင့်ပြုမိန့်တောင်းခံရယူပြီးမှ ထုတ်ပေးရမည် ဖြစ်ပါသည်။ ဆိုင်ရာ ဒု-ဒါရိုက်တာ(သစ်ထုတ်ရေး)က၊ စိစစ်၍ ခွင့်ပြုမိန့် ထုတ်ပေးရမည် ဖြစ်ပါသည်။

အပိုင်း ၂။

၄။ သစ်ထုတ်ခြင်း(ငုတ်ထုတ်ခြင်း)။

(က) ဆင်ငှားရမ်းခြင်း။

(၁) ပုဂ္ဂလိကပိုင် ဆင်များကို ဆင် ပိုင်ရှင်များနှင့်၎င်း၊ ၎င်းတို့မှ တရားဝင် ကိုယ်စားလှယ် လွှဲအပ် ထား သူ များ နှင့် ၎င်း၊ တန်ကျနှုန်းဖြင့် (တန်ကျနှုန်းဖြင့်) စာချုပ်-ချုပ်ဆို၍ငှားရမ်း လုပ်ကိုင်ရမည် ဖြစ်ပါသည်။

(ခ) ကျွဲငှားရမ်းခြင်း။

(၁) ပုဂ္ဂလိက ပိုင် ကျွဲများကို၊ ကျွဲ ပိုင်ရှင် များနှင့်၎င်း၊ ၎င်းတို့မှ တရားဝင် ကိုယ်စားလှယ် လွှဲအပ်ထားသူများနှင့်၎င်း၊ လယ် ယာနှင့် လုပ်ငန်းပေါင်းစုံ သမဝါယမ အသင်း များနှင့်၎င်း တန်ကျနှုန်းဖြင့် (တန်ကျနှုန်းဖြင့်)စာချုပ်-ချုပ်ဆို၍ငှားရမ်း လုပ်ကိုင်ရမည် ဖြစ်ပါသည်။

(ဂ) စရံငွေများ။

(၁) ပုဂ္ဂလိက ဆင်ပိုင်ရှင်များကို၎င်း၊ ပုဂ္ဂလိက ကျွဲပိုင်ရှင်များ ကို၎င်း၊ ၎င်းပုဂ္ဂလိက ဆင်၊ ကျွဲ ပိုင်ရှင်များက လွှဲအပ်သော တရားဝင် ကိုယ်စားလှယ်များကို၎င်း၊ လုပ်ငန်းတခုလုံး တန် ဆိုး(စာချုပ်တန်ဆိုး) ၏ အများဆုံး (အများဆုံး) (ရိက္ခာ နှင့် ပစ္စည်းကိရိယာတိုးအပါအဝင်) ခွဲ(သုံးပုံတပုံ)ထက် မပို သော ငွေများကို လုံလောက်သော အပေါင် ပစ္စည်း ဖြင့် အပေါင်ထား၍ အလုပ် စရံငွေများ အဖြစ် ထုတ်ပေးခွင့် ပြုသည်။

(၂) အကယ်၍၊ လယ်ယာ နှင့် လုပ်ငန်း ပေါင်းစုံ သမဝါယမ အသင်း များဖြင့် လုပ်ကိုင်သည် ဆိုပါကလည်း အသင်း၏ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ၃-ဦးအဖွဲ့ (သို့မဟုတ်) အသင်းဆုံးဖြတ်ချက်အရ ကိုယ်စားလှယ် ၃-ဦးအားအသင်းမှ တရားဝင် ကိုယ်စားလှယ် လွှဲစာဖြင့်၊ အထက်ပါ အတိုင်း အလုပ်စရံငွေများ ထုတ်ပေးခွင့် ပြုသည်။

(၃) ကြိုတင် အလုပ် စရံငွေများ ထုတ်ချေးရာတွင် ဤ ဌာနခွဲ၏ လက်ရှိ တည်ဆဲစည်းမျဉ်း၊ ဥပဒေ၊ စံနှစ်များအတိုင်းလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

(၄) အဆိုပါ ပုဂ္ဂလိကဆင်၊ ကျွဲပိုင်ရှင်များ (သို့မဟုတ်) ယင်း တို့မှ တရားဝင် လွှဲအပ်ထားသော ကိုယ်စားလှယ်များကို၎င်း၊ လယ်ယာနှင့် လုပ်ငန်းပေါင်းစုံ ဘမဝါယမ အသင်း များကို ၎င်း၊ ကြိုတင် ထုတ်ပေးထားသော အလုပ် စရံကြေးများကို ၎င်းတို့ ပြီးစီးသော လုပ်ငန်း ပေါ်တွင် လုပ်ငန်း တန်ဖိုးငွေ များပေးချေသည့် အခါတိုင်း အချိုးကျ ခုနှိမ် ဖြတ်တောက် ယူရမည် ဖြစ်ပါသည်။ စာချုပ် လုပ်ငန်း အားလုံး ပြီးစီး၍ တန်ဖိုးငွေများ အပြီးသတ် ပေးချေသောအခါတွင် ကြိုတင် ထုတ်ပေးထားသော အလုပ်စရံ ကြေးငွေ များလည်း အပြေ အကြေခုနှိမ် ဖြတ်တောက်ယူပြီး ဖြစ်နေစေရပါမည်။

ရှင်းချက်— လုံလောက်သော အကြောင်း ပြချက် တစ်ခုခု မရှိဘဲ လုပ်ငန်းအားလုံး ပြီးစီး၍ လုပ်ငန်းတန်ဖိုး ငွေများ အပြည့်အဝ ပေးချေလိုက်ပါလျက် စရံ ကြေးငွေများ ကျန် ရှိနေသေးခြင်း များ လုံးဝ မပေါ်ပေါက် စေလိုပါကြောင်း၊ အလေးအနက် ဖော်ပြအပ်ပါသည်။

(ဆ) စာချုပ်ခြင်း။

ပုဂ္ဂလိက ဆင်ပိုင်ရှင်များနှင့်၎င်း၊ ပုဂ္ဂလိက ကျွဲ ပိုင်ရှင် များနှင့်၎င်း၊ ယင်းပုဂ္ဂလိကဆင်၊ ကျွဲပိုင်ရှင်များ၏ တရားဝင် ကိုယ်စားလှယ်များ နှင့်၎င်း၊ အကယ်၍ အဖွဲ့နှင့် လုပ်ကိုင်လျက် ရှိသော လယ်ယာ နှင့် လုပ်ငန်းပေါင်းစုံ ဘမဝါယမ အသင်းများရှိပါက အသင်း၏ဆုံးဖြတ် ချက်အရ၊ တရားဝင် ကိုယ်စားလှယ် အဖြစ် လွှဲပြောင်း ခံရသော တာဝန်ခံ ၃-ဦးဖြင့်၎င်း၊ စာချုပ်-ချုပ်ဆို လုပ်ကိုင်ရမည်ဖြစ်ပါသည်။ ထိုသို့ စာချုပ်-ချုပ်ဆိုရာတွင် ဤဌာနခွဲ၏ တည်ဆဲစည်းမျဉ်း၊ ဥပဒေ စံနှစ်များအတိုင်း လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ (ကိုယ် စားလှယ်များ ဖြစ်ပါက တရားဝင် လွှဲအပ်စာများ ရယူ၍ မူရင်း စာချုပ်တွင် ပူးတွဲထားရမည် ဖြစ်ပါသည်။)

(င) သစ်ထုတ်ခ(ငုတ်ထုတ်ခ)နှုန်းများ။

(ဝ) ပုဂ္ဂလိက ဆင်၊ ကျွဲများ၊ ငှားရမ်းရာတွင်၎င်း၊ လယ်ယာနှင့် လုပ်ငန်းပေါင်းစုံ သမဝါယမ အသင်းများဖြင့် လုပ်ကိုင်ရာ တွင်၎င်း၊ ယင်းတို့ ထုတ်လုပ်ပေးသည့် သစ်လုံးများပေါ်တွင် တန်ကျနှုန်း (တန်ကျနှုန်း) များဖြင့်သာ သတ်မှတ်ပေးချေ ရမည် ဖြစ်ပါသည်။

(၂) ထိုသို့ တန်ကျနှုန်းများဖြင့် သတ်မှတ် ပေးချေနိုင်ရန် အတွက် ဤဋ္ဌာနခွဲ၏ တည်ဆဲ စည်းမျဉ်း၊ ဥပဒေ၊ စံနှစ်များအတိုင်း၊ ပဋ္ဌမကွင်းနှင့် စစ်ဆေးစေရမည် ဖြစ်ပါသည်။ ထိုသို့ ကွင်း နှင်းစစ်ဆေးစေရာတွင် ကွင်းနှင်းစစ်ဆေးသူသည်နောက်ဆက် တွဲ(က)ပါ ပုံစံ(ကဂ)ဖြင့်၊ အချက်အလက်ပြည့်စုံစွာ အသေး စိတ် တင်ပြရမည် ဖြစ်ပါသည်။ သို့သော် အဆိုပါကွင်းနှင်း စစ်ဆေးခြင်း အစီရင်ခံစာတွင် ကွင်းနှင်းသူက နှုန်းထားများ ဖော်ပြခြင်း၊ ထောက်ခံခြင်း လုံးဝ မပြုလုပ်ကြရပါ။ ကွင်း နှင်း စစ်ဆေးခြင်း အစီရင်ခံစာ ပုံစံတွင် မိမိ စစ်ဆေးတွေ့ရှိ ရသည့် အချက်အလက် အသေးစိတ် အပြည့်အစုံကိုသာအတိ အကျ ဖော်ပြပေးကြရမည်သာ ဖြစ်ပါသည်။

(၃) အဆိုပါ ကွင်းနှင်း အစီရင်ခံစာ ပေါ်တွင် ဒု- ဒါရိုက်တာ (သစ်ထုတ်ရေး)နှင့်တိုင်းအတွင်းရှိမန်နေဂျာ(သစ်ထုတ်ရေး/ ဖေါင်ဖွဲ့ရေး/ယန္တရား) ၂-ဦး ပါဝင်သော (သစ်ထုတ်ရေး) တိုင်း၏ (၃)ဦးအဖွဲ့ငယ်မှ စီစစ်၍၊ နှုန်းထားများကို သတ် မှတ် အတည်ပြု ပေးရမည် ဖြစ်ပါသည်။ အဆိုပါ နှုန်းထား အား ဒု-ဒါရိုက်တာ (သစ်ထုတ်ရေး) က မိမိတိုင်း အတွင်း ဤဋ္ဌာနခွဲ၏ တည်ဆဲ စည်းမျဉ်း၊ ဥပဒေ၊ စံနှစ်များ အတိုင်း ခွင့်ပြုမိန့်များ ထုတ်ပြန် ပေးရမည် ဖြစ်ပါသည်။ အဆိုပါ နှုန်းထား ခွင့်ပြုမိန့် မိတ္တူ တစောင်စီကို ဤဋ္ဌာနခွဲနှင့် ငွေ စာရင်းဋ္ဌာနသို့ ပေးပို့ရမည် ဖြစ်ပါသည်။

(ဝ) ယန္တရားဖြင့် သစ်ထုတ်ခြင်း (ငုတ်ထုတ်ခြင်း)။

အဖွဲ့ပိုင်အင်အားများဖြင့်၎င်း၊ ပုဂ္ဂလိက အငှား ဆင်၊ ကျွဲများဖြင့်၎င်း၊ ငှားရမ်း လုပ်ကိုင်၍၊ ငုတ်ထုတ် အင်အား မလုံလောက်သေး သဖြင့် ပုဂ္ဂလိက ယန္တရား များကို ငှားရမ်း အသုံးပြု ရပါက တန်ကျနှုန်း (တန်ကျနှုန်း) ဖြင့်သာ ငှားရမ်းအသုံးပြုရမည်ဖြစ်ပါသည်။ အဆိုပါ

ယန္တရားတန်ကျနှုန်းများကိုလည်း၊ ပုဂ္ဂလိက ဆင်ငှားရမ်းခြင်း တန်ကျ
 နှုန်းပေါ်တွင် မူတည်၍ အထက်အပိုင်းကြီး (၄) အပိုင်းခွဲ(c) အပိုင်း
 ငယ် (၂) ပါ အတိုင်း လိုက်နာ ဆောင်ရွက် ရ မည် ဖြစ် ပါ သည်။
 အကယ်၍၊ အစိုးရဌာနခြားများမှ ယန္တရားများကိုငှားရမ်းအသုံးပြုရ
 ပါက၊ ၎င်းဌာန၏ စည်းမျဉ်း၊ ဥပဒေ၊ သတ်မှတ်ချက် အတိုင်းသာ
 လိုက်နာ ငှားရမ်းရမည်ဖြစ်ပါသည်။ အဆိုပါ ဌာနခြား၏ စည်းမျဉ်း၊
 ဥပဒေ၊ သတ်မှတ်ချက် နှုန်းထား များသည် ဤဌာနခွဲမှ သတ်မှတ်
 ပေးနိုင်သည့် နှုန်းထားများထက်များနေ၍ ခံနိုင်ရည်မရှိဟုယူဆပါက
 အချက်အလက်အပြည့်အစုံ (အဖွဲ့မှ ပေးသည့် နှုန်းထားနှင့် အဆိုပါ
 ဌာနမှ တောင်းခံသော နှုန်းထားများပါ)ဖော်ပြ၍၊ ဒု-ဒါရိုက်တာ
 (သစ်ထုတ်ရေး) ၏ ထပ်ဆင့် မှတ်ချက်ဖြင့် ဤ ဌာနခွဲသို့ အချိန်မီ
 တင်ပြရမည် ဖြစ်ပါသည်။ ဤဌာနခွဲ၏ သဘောတူညီချက် ရရှိမှသာ
 ဆက်လက်ငှားရမ်းလုပ်ကိုင်ရမည် ဖြစ်ပါသည်။

အပိုင်း ၃။

၅။ အထွေထွေ။

- (က) ပုဂ္ဂလိက ဒါးခေါင်း (သစ်ခုတ်ခေါင်း) များ၊ ပုဂ္ဂလိက ဆင်၊ ကျွဲ၊
 ယန္တရားနှင့် သစ်တိုက်ကားများအား (သစ်ထုတ်ရေး) ခရိုင် တခုနှင့်
 တခု၊ (သစ်ထုတ်ရေး)တိုင်း တတိုင်းနှင့်တတိုင်း၊ ပြောင်းရွှေ့လုပ်ကိုင်
 ရန် လိုအပ်လာပါက၊ ဒု-ဒါရိုက်တာ(သစ်ထုတ်ရေး)များ၏သဘောတူ
 ညီချက် ရယူပြီးမှသာလျှင် ပြောင်းရွှေ့ လုပ်ကိုင်ရမည် ဖြစ်ပါသည်။
- (ခ) ထိုသို့ (သစ်ထုတ်ရေး) ခရိုင်တခုမှ တခုသို့၎င်း၊ (သစ်ထုတ်ရေး)တိုင်း
 တခုမှ တခုသို့၎င်း၊ ဒု-ဒါရိုက်တာ (သစ်ထုတ်ရေး) ၏ သဘောတူညီ
 ချက်ဖြင့် ပြောင်းရွှေ့ကြရာတွင် သွားလာ ပြောင်းရွှေ့ ကုန်ကျစရိတ်
 များအား အဖွဲ့စရိတ်ဖြင့် အောက်ပါအတိုင်း ကျခံခွင့်ပြုပါသည်။
- (ဂ) ပုဂ္ဂလိက ဒါးခေါင်း(သစ်ခုတ်ခေါင်း)နှင့် သစ်ခုတ်ဆိုင်းများ။
 မီးရထား/ မော်တော်ကား / သင်္ဘော၊ ရိုးရိုး အတန်းဖြင့်
 သွားလာခ အမှန်ကုန်ကျစရိတ် (အမှန်ကုန်ကျစရိတ်) အပြင်
 လူတဦးလျှင် ခရီးသွားရက်အတွင်း တနေ့လျှင်စားစရိတ်အဖြစ်
 ၄၀-(၄/-)နှစ်ကျပ်တိတိနှုန်းဖြင့် ထုတ်ပေးရန်။(ပြင်ပဒေသမှ
 ခရိုင်အတွင်းသို့ သီးခြား ခေါ်ဆောင်ရသည့် သစ်ခုတ်သား
 များအတွက်လည်း အကြုံးဝင်သည်)။

- (၂) ပုဂ္ဂလိက ဆင်များ။
ဦးစီး/ပုံချိတ်/လုံကိုင်များအတွက် ခရီးသွားလာရက်အတွင်း (တဦး)တနေ့လျှင် စားစရိတ်အဖြစ်ငွေ (၅/-) နှစ်ကျပ်နှုန်းဖြင့် ထုတ်ပေးခွင့် ပြုသည်။ ဆင်များ ပြောင်းရွှေ့ရာ တွင် အစာရေစာနှင့် သယ်ယူပို့ဆောင်ခ၊ အမှန် ကုန်ကျစရိတ်များကို ဒု-ဒါရိုက်တာ (သစ်ထုတ်ရေး)များ၏ မည်မျှပေးသင့်ကြောင်း၊ ထောက်ခံချက်ဖြင့် ဤဌာနခွဲသို့ သီးခြား အမှုတွဲဖြင့် တင်ပြကြရမည် ဖြစ်ပါသည်။ ဤဌာနခွဲမှ သီးခြားသုံးစွဲခွင့်ပြုမိန့် ထုတ်ပြန်ပေးမည်ဖြစ်ပါသည်။
- (၃) ပုဂ္ဂလိက ကျွဲများ။
အထက် အပိုဒ်ပါ ပုဂ္ဂလိက ဆင်များ အတိုင်းပင် အခရားယူဆောင်ရွက်ရမည် ဖြစ်ပါသည်။
- (၄) ပုဂ္ဂလိက ယန္တရားများ။
ခရီးသွားလာ ရက်အတွင်း အမှန်ကုန်ကျသည့် စက်ဆီ/ဓါတ်ဆီ/ချောဆီများကို ထုတ်ပေးရန်။
- (၅) ပုဂ္ဂလိက ဆင်/ကျွဲ/ယန္တရား/ဒါးခေါင်း (သစ်ခုတ်ခေါင်း) များနှင့် သစ်ခုတ်ဆိုင်းများ၊ ပြောင်းရွှေ့ခြင်းများနှင့်ကုန်ကျစရိတ်များ အသုံးပြုနိုင်ရန်အတွက်၊ ဒု-ဒါရိုက်တာ (သစ်ထုတ်ရေး) များသည် လိုအပ်သော ပြောင်းရွှေ့မိန့် များကို၎င်း၊ အထက်ဖော်ပြပါ အတိုင်း နှုန်းထားများကို၎င်း၊ ခွင့်ပြုမိန့်များကို တိုင်းမှ ထုတ်ပြန် ပေးရမည် ဖြစ်ပါသည်။ မိတ္တူ (၁) စောင်စီကို ဤဌာနခွဲသို့ ပေးပို့ရမည် ဖြစ်ပါသည်။
- (၆) ငွေကြေး သုံးစွဲခြင်း များနှင့် ပတ်သက်၍၊ ငွေစာရင်းဌာန (သစ်လုပ်ငန်းအဖွဲ့)မှ ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

ဒါရိုက်တာ (သစ်ထုတ်ရေး)
မြန်မာနိုင်ငံသစ်လုပ်ငန်းအဖွဲ့၊
(ဗိုလ်မှူးခင်မောင်ကြီး)။
ခမက/ကျော်။ ၂/၇။

စာအမှတ်-၁၀၆၁၀/၀ထ(ဆ)၉။
နေ့စွဲ-၁၉၆၈-ခု၊ ဇူလိုင်လ - ၂ - ရက်။

မြန်ဝေခြင်း။

- ၁။ ဒု-ဒါရိုက်တာ (သစ်ထုတ်ရေး/စီမံကိန်း)များအားလုံး။
- ၂။ မန်နေဂျာ (ရုံးထိုင်/သစ်ထုတ်ရေး/ဖေါင်ဖွဲ့ရေး/ယန္တရား) အားလုံး။
- ၃။ လက်ထောက် မန်နေဂျာ (သစ်ထုတ်/ဖေါင်ဖွဲ့/ယန္တရား)အားလုံး။
- ၄။ သစ်အုပ်(အကြီးတန်း)များအားလုံး။

မိတ္တူ။

- ၁။ ဒု-ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသစ်လုပ်ငန်း အဖွဲ့။
အပိုမိတ္တူ (၂၀၀)စောင်ဖြင့်။
- ၂။ အထူးအရာရှိ(ဦးစီး)၊ သစ်လုပ်ငန်းအဖွဲ့။
- ၃။ သစ်တောမင်းကြီးချုပ်၊ မြန်မာနိုင်ငံ။
အပိုမိတ္တူ(၃၀)စောင်ဖြင့်။
- ၄။ ဒါရိုက်တာ(ဆောင်းဝယ်ရေးနှင့်သစ်စက်)
အပိုမိတ္တူ(၂၀)စောင်ဖြင့်။
- ၅။ ငွေစာရင်းအရာရှိချုပ်၊ သစ်လုပ်ငန်းအဖွဲ့
- ၆။ အင်ဂျင်နီယာချုပ်၊ သစ်လုပ်ငန်း အဖွဲ့။
- ၇။ အထူးအရာရှိ (အင်ဂျင်နီယာ)။
- ၈။ အတွင်းရေးမှူး၊ သစ်ထုတ်ရေးကော်မတီ။
- ၉။ အတွင်းရေးမှူး သစ်မာကော်မတီ။
- ၁၀။ ကျွန်းဌာနစိတ်။
- ၁၁။ သစ်မာဌာနစိတ်။
- ၁၂။ စီမံကိန်းဌာနစိတ်။

(၇ / ၁၉၆၇-၆၈) ကြိမ်
မြောက် သစ်ထုတ်ရေး ကော်မတီ
ဆုံးဖြတ်ချက်အရ၊ အတည်ပြုထုတ်
ပြန်ခြင်းဖြစ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံသစ်လုပ်ငန်းအဖွဲ့၊

(သစ်ထုတ်ရေးဌာန)

သာယာဝတီသစ်ထုတ်ရေးခရိုင်။

- ကွင်းနင်း အစီရင်ခံစာ။ ပုံစံ (က.ဂ) ။
- ၁။ သစ်တောခရိုင် -- သာယာဝတီသစ်တောခရိုင်။
- ၂။ ကြီးပိုင်း/ကြီးပြင် -- ကဒမ်ဘီးလင်းကြီးပိုင်း။
- ၃။ အကွက်အမှတ် -- အမှတ် (၇) ။
- ၄။ သင်းသတ်နှစ် -- ၁၉၆၂-၆၃ခုနှစ်။
- ၅။ သင်းသတ်တံဆိပ် - $\frac{၁}{၆၃}$ $\frac{၂}{၆၃}$ $\frac{၃}{၆၃}$ $\frac{၄}{၆၃}$
- ၆။ (က) သင်းသတ်ပင်ထောင်များ -- စုစုပေါင်း(၇၀၃)ပင်။

(ခ) ထွက်ရှိမည့်ခန့်မှန်းတန်

ကွက်အသား	နံပါတ်စဉ်		သင်းပင်ပေါင်း	သင်းထိုက်ပင်	ခန့်မှန်းတန်
အေ	၁	၁၄၁	၁၄၁	၁၄၁	၂၆၃
ဘီ	၁	၂၀၂	၂၀၂	၂၀၂	၃၆၇
စီ	၁	၁၃၇	၁၃၇	၁၃၇	၂၅၄
ဒီ	၁	၀၉	၀၉	၀၉	၁၇၄
ဒီး	၁	၁၁၀	၁၁၀	၁၁၀	၁၉၄
အက်ဖ်	၁	၁၀၄	၁၀၄	၁၀၄	၂၁၇
ပေါင်း -			၇၀၃	၇၀၃	၁၄၆၀

(ဂ) သင်းသတ်ပင်ထောင် - အကွက်ငယ် (အေ) တွင် သင်းပင်ထောင်များတည်နေပုံ ၁၄၁ ပင် ရှိပြီး သင်းပင်ပေါက်ရောက်မှုမှာညီမျှ၍ ရခိုင် ချောင်းနှင့် ၎င်း၏လက်တက်တွင် တည်ရှိလျက်ရှိပါသည်။

အကွက်ငယ် (ဘီ) တွင် သင်း ပင်ထောင်
၂၀၂-ပင်ရှိပါသည်။ သင်းပင်အများ
အပြားသည် ကဒင် ဘီးလင်း သစ်
မျောချောင်းအနီး ပတ်ဝန်းကျင်တွင်
ပေါက်ရောက်မှုရှိပါသည်။

အကွက်ငယ် (စီ) တွင် သင်း ပင် ထောင်
၁၃၇-ပင်ရှိပါသည်။ အကွက်ငယ်
မြောက်ပိုင်းတွင် အပင်ကြံ့ပြုံး၊ ငှက်
ပျော မြောင်ချောင်း တလျှောက်
တွင်၊ သစ်ပင်ပေါက် ရောက်မှုများ
ပါသည်။

အကွက်ငယ် (ဒီ) တွင် သင်း ပင် ထောင်
၈၉-ပင် ရှိပြီး အကွက်ငယ်၏ မြောက်
ပိုင်းတွင် အင်တိုင်းတောဖြစ်ပြီး၊ သင်း
ပင်ပေါက်ရောက်မှုနည်းလျက်၊ ကဒင်
ဘီးလင်း ချောင်း အနီးတွင် ပေါက်
ရောက်မှုများပါသည်။

အကွက်ငယ် (အီး) တွင် သင်းပင် ထောင်
၁၁၀ ရှိပါသည်။ အနောက်ပိုင်း အ
ကွက်ငယ် (ဒီ) အစပ်တွင်၊ အင်တိုင်း
တော ဖြစ်၍ သင်းပင် ပေါက်ရောက်
မှုကြုံပါသည်။ ဒိုးတန်းချောင်း အနီး
တွင် သင်းပင် ပေါက်ရောက်မှု များ
ပါသည်။

အကွက်ငယ် (အက်မ်) တွင် သင်းပင်ထောင်
၁၀၄-ပင် ရှိပြီး၊ ပင်ထောင်ပေါက်
ရောက်မှုညီမျှပြီး၊ အကွက်ငယ် ရေယာ
နှင့် စာသော် သင်းပင်ရေ ပေါက်
ရောက်မှုများပါသည်။

(မှတ်ချက်-သင်းသတ် မြေပုံ ပူးတွဲ တင်ပြပါ
သည်) ။

(ဃ) သစ်အတန်းအစား -- သစ်များ အရွယ်အစားကောင်း၍၊ နိုင်ငံခြား
ရောင်းတန်းဝင် သစ်အတန်းကြယ်ပွင့်(၃)ပွင့်
အထက်၊ ရာခိုင်နှုန်း (၃၀%) ထက် မနည်း
ရရှိမည် ဖြစ်ပါသည်။ အင်တိုင်းတောအနီးမှ
သစ်များသည်၊ အလယ် အလတ်တန်းစား
ဖြစ်၍၊ အဆင့်အတန်း အနည်းငယ်ညံ့ပါသည်။

၇။ ရေိယာနယ်နိမိတ် -- အရှေ့ဘက် တွင် အကွက် (၈) နှင့် (၇)
ခွဲခြား သတ်မှတ်ထား သည့် ဒိုးတန်း
ချောင်းအကွက် နယ်နိမိတ် ချောင်း
ဖြစ်ပါသည်။

အနောက်ဘက် အကွက် (၆) နှင့် (၇)နယ်
နိမိတ်လမ်းကြောင်းဖြစ်ပါသည်။

မြောက်ဘက် အကွက် (၁၃) နှင့် (၇)
နယ်နိမိတ် သတ်မှတ် ထားသည့် ရခိုင်
ချောင်းနှင့် အရှေ့မြောက်ဘက်တွင်
အကွက် (၁၄) နှင့် ခွဲခြားသတ်မှတ်
ထားသည့်ကျဲမကိုင်/ရေသိုး(၆)ပေ
လမ်းဖြစ်ပါသည်။

တောင်ဘက် ကဒင် ဘီးလင်းချောင်း မကြီး
ဖြစ်ပါသည်။

၈။ တောတောင် အနေအထား -- အကွက်ငယ်(အေ)နှင့်(စီ)များတွင် တောင်
မြေမျက်နှာပြင် စောက်၍၊ မြောင်ကြပ်ပါသည်။

အကွက်ငယ်(အီး)နှင့် (အက်ဖ်) များ တွင်၊
တောင်များမှာ ဥတလုံးဖြစ်၍ တောင်ကျော
များမှာသစ်ထုတ်ရန်လွယ်ကူပါသည်။

အကွက်ငယ် (ဘီ) နှင့် (ဇီ) များ တွင် ငှက်
ပျောမြောင်မှလွဲ၍ မြေမျက်နှာပြင်မှာကျော
ပြန့် မြောင် ပြန့်ဖြစ်ပါ သည်။ ငှက်ပျော
မြောင်များတွင် မြောင် အနည်း ငယ် ကြပ်
ပါသည်။

၃။ သစ်ထုတ်ရမည့်လမ်းများ - - အကွက်ငယ် (အေ) မှ သစ်များကို ရခိုင်
ချောင်းသို့ဆွဲချပြီး ၎င်းချောင်းမှ တဆင့်ဖျမ်း
မျှခြင်းမိုင်ဝက်ခန့် ရခိုင်ချောင်းနှင့် မအူကုန်း
ဆုံရာ ချောင်းဂွဖြစ်သည့်တိုင်းဆိပ်သို့ ဆွဲယူ ရ
မည်ဖြစ်ပါသည်။

အကွက်ငယ်(အီး)မှသစ်များကို အကွက်တွင်း
ရှိချောင်းများမှတဆင့်ဒိုးတန်း ချောင်းသို့ ဆွဲ
ယူပြီး ကဒင်ဘီးလင်း ချောင်းမကြီးသို့ ပို့
ဆောင်ရပါမည်။

ဒိုးတန်းချောင်းမှာ ကျယ်ပြန့် သော် လည်း
ကျောက်တုံး ကျောက် ဆောင် များ သဖြင့်၊
အချို့ နေရာဒေသများတွင် ကွင်းလမ်းများ
ဖောက်၍သော်၎င်း၊ ကျောက်တုံးများ ခွဲပေး
၍ ချောင်းအတိုင်း ဆွဲယူ ခြင်း သော်၎င်း၊
ဆောင်ရွက်ရမည်ဖြစ်ပါသည်။

အကွက်ငယ်(အက်မ်)မှ သစ်များကို၎င်း အ
ကွက်ငယ်အတွင်းမှလှေကား တောင်ချောင်း
လက်တက်အတိုင်းသစ်များဆွဲချပြီး လှေကား
တောင်ချောင်းမကြီးနှင့် ဆုံရာ ဒေသ၊ သစ်
တိုင်းဆိပ်သို့ ဆွဲယူရမည်ဖြစ်ပါသည်။

အကွက်ငယ် (စီ) တွင်ငှက်ပျောမြောင်သည်၊
မြောင်ကြပ်ပါသည်။ ၎င်းအကွက်ငယ်မှ သစ်
များကိုငှက်ပျောမြောင်သို့ ဆွဲယူချပြီး ထိုမှတ
ဆင့် ၎င်းချောင်း အတိုင်း ကဒင်ဘီးလင်း
ချောင်းမကြီးသို့ ဆွဲယူရန် ဖြစ်ပါသည်။ အ
ကွက်ငယ်(ဘီ နှင့် ဒီ)မှာ မြေပြန့်သဖြင့် ကျွဲနှင့်
သာဆွဲယူနိုင်ပါသည်။

၁၀။ သစ်မျောချောင်း - - (က)
များ

အကွက်၏ အရှေ့ပိုင်းတွင် လှေကား တောင်
ချောင်းသည် ရေစီး ရေလာ ကောင်းသည်။
သစ် များ ကို ၎င်းချောင်းမှ တဆင့် ကဒင်
ဘီးလင်း ချောင်းမကြီးသို့ သစ်မျောထုတ်ရန်
ဖြစ်ပါသည်။

(ခ) အကွက်၏ မြောက်ဘက် တွင် ရခိုင် နှင့်မအူ တုန်းဆုံရာ ချောင်းငူမှ တဆင့် ၎င်းနေရာတွင် တိုင်းဆိပ်သတ်မှတ်ပြီး မအူတုန်း ချောင်း အ တိုင်း သစ်မျောချနိုင်ပါသည်။

(ဂ) အကွက်၏ တောင်ဘက်တွင် ကဒင်ဘီးလင်း ချောင်းမကြီးသည် အဓိက သစ်မျောချောင်း ဖြစ်သောကြောင့်၊ ဒိုးတန်းချောင်းနှင့် ဆုံရာ ဒေသအောက်ပိုင်းမှစ၍ သစ်များ မျောချနိုင် ပါသည်။

၁၁။ သစ်ထုတ်ရန်နည်းလမ်းများ - အကွက်ငယ် (အေ) တွင် မြောင်ကြပ် သဖြင့်၊ ဆင်များနှင့်သာ ငုတ်ထုတ်ပြီး ရခိုင်ချောင်း အတိုင်းဆွဲယူ၍ မအူတုန်းတိုင်း ဆိပ်သို့ဆွဲယူရန် ဖြစ်ပါသည်။ အလားတူ အကွက်ငယ် (စီ) တွင် အထက် ပိုင်း၌ မြောင် ကြပ် သော ကြောင့် ဆင်ဖြင့်သာ ငုတ်ထုတ်၍ ငှက်ပျော မြောင်နှင့် အင်းတိုင်းချောင်းဆုံရာနေရာအထိ ဆင်ဖြင့် ဆွဲယူပြီးနောက် ငှက်ပျောမြောင်အ တိုင်း သို့တည်းမဟုတ် အကွက်ငယ် (ဒီ) သို့ ဖြတ်၍ ကျွဲဖြင့် ကဒင်ဘီးလင်း ချောင်းမကြီး သို့သစ်များဆွဲယူနိုင်ပါသည်။ အကွက် ငယ် (အီး) မှ သစ်များကို ၎င်းချောင်းလက်တက် များမှဒိုးတန်းချောင်းသို့ငုတ်ထုတ်ဆွဲယူပြီး ဒိုး တန်းချောင်းအတိုင်း ကဒင်ဘီးလင်း ချောင်း မကြီးသို့ ဆင်ဖြင့်သာဆွဲယူရမည်ဖြစ်ပါသည်။ ၎င်းချောင်းမှာ ကျောက်တုံး ကြီးများ ပေါ များသဖြင့်၊ အခါအားလျော်ညီစွာ ဆွဲလမ်း ကောင်းရန်၊ ကျောက်ခွဲ ပေးရပါမည်။ သို့ မဟုတ်ပါက သင်းပင်နံပါတ်(၉၀)မှ (၄၅) အထိ ချောင်းကမ်းပါး ပေါ်တွင် ကွင်း လမ်း များဖောက်လုပ် ဆွဲယူရမည်ဖြစ်ပါသည်။ အ ကွက်ငယ် (အက်ဖ်) မှ သစ်များကိုမူ၊ လှေကား တောင်ချောင်းလက်တက်မှဆင်ဖြင့် ငုတ်ထုတ် ဆွဲယူ၍၊ လှေကားတောင် ချောင်းမကြီး အရောက် ဆင်များဖြင့်သာ ဆွဲယူရမည်ဖြစ်ပါ

သည်။ အကွက်ငယ် (ဘီနှင့် ဒီ) မှသစ်များကိုမူ
မြေပြန့်သဖြင့်ကျွန်ုပ်တို့နှင့်သာထုတ်ရင်းမှဆွဲပြီးကဒင်
ဘီးလင်းချောင်းမကြီးသို့ ဆွဲယူနိုင်ပါသည်။

၁၂။ တိုင်းဆိပ်/အပ်ဆိပ် -- (က) အကွက်၏ အရှေ့ပိုင်းတွင် လှေကားတောင်
ချောင်းမကြီးအား သစ်မျောချောင်း အဖြစ်
သတ်မှတ်၍၊ ၎င်း ဒေသ တွင် တိုင်း
ဆိပ်/ သစ်မျောဆိပ်အဖြစ် သတ်မှတ်ရန်။

(ခ) အကွက်၏ အနောက်ပိုင်းတွင် ရခိုင် ချောင်း
နှင့်မအူတန်းဆုံရာ ဒေသချောင်းဆုံအောက်
ပိုင်း၊ မအူတန်း ချောင်းမကြီးအား သစ်
မျောချောင်းအဖြစ် သတ်မှတ်၍၊ ၎င်းဒေသ
တွင် ကွင်းသစ်တိုင်းဆိပ်သတ်မှတ်ရန်။

(ဂ) အကွက်၏ တောင်ပိုင်းတွင် ကဒင်ဘီးလင်း
ချောင်းမကြီးအား သစ်မျော ချောင်းအဖြစ်
သတ်မှတ်ပြီး၊ ၎င်း ချောင်း ရောက် သစ်များ
အားတိုင်းဆိပ် အဖြစ် သတ်မှတ်ရန်။

၁၃။ သစ်ထုတ်ရန်လိုအပ်... (က) သစ်ခုတ်သမား (၇)ဆိုင်းလိုအပ်ပါမည်။
မည့်အင်အား

(ခ) ဆင် .. ၅-ကောင်။

(ဂ) ကျွဲ .. ၁၀-ရှဉ်း။

(ဃ) စက်ယန္တရား .. မလိုအပ်ပါ။

၁၄။ ရိက္ခာစုဆောင်းခြင်း-- (က) ကဒင်ဘီးလင်း ကြီးဝိုင်း အကွက်အမှတ် (၇)
သည်ကျွဲမကိုင်းကျေးရွာကြီးနှင့် (၄) မိုင်သာ
ဝေးကွာသဖြင့်၊ လိုအပ်သော စားနပ်ရိက္ခာ
များကို ၎င်းကျေးရွာမှ တဆင့် ဝယ်ယူ စား
နိုင်ပါသည်။ ဆက်သွယ်ရေးလမ်း အနေဖြင့်
လည်း၊ သစ်တော (၆) ပေလမ်းရှိသဖြင့် တနှစ်
ပတ်လုံး လှည်းဖြင့် သယ်ယူပို့ဆောင်ပေးနိုင်
ပါသည်။

(ခ) တိရစ္ဆာန်အတွက် အစာ/ရေစာ။
တင်းဝါး၊ မျှင်ဝါး၊ ကျသောင်း ဝါး နှင့်
ကဒင် ဘီးလင်းချောင်း ကမ်းပါးများတွင်
ကိုင်းပင်များ ပေါက်ထွက်သဖြင့်၊ တိရစ္ဆာန်
များအတွက် အစာပေါများပါသည်။ ကဒင်
ဘီးလင်းချောင်းတွင် ရေတနှစ်ပတ်လုံးရရှိနိုင်
ပါသဖြင့် ရေအတွက် ပူပင်ရန်မလိုအပ်ပါ။

၁၅။ အဆောက်အဦ/ပစ္စည်းများ— ကျွဲမကိုင်းတွင် သစ်ထုတ်ရေး ပင်မစခန်းထား
ရှိပြီး၊ သစ်ကွက်အတွင်း ဝန်ထမ်းများနေထိုင်
ရန်အတွက်၊ ကဒင်ဘီးလင်း ချောင်းကမ်းပါး
အနီးတွင် ယာယီတဲများဆောက်လုပ်ပေးရန်
လိုအပ်ပါသည်။

၁၆။ အုပ်ချုပ်ရေး— သစ် ဖြတ်ပိုင်း ပေးခြင်းနှင့် ၎င်း အကွက်
အုပ်ချုပ်ရေးအတွက်၊ ချောင်းအုပ်တယောက်
ချောင်းခေါင်းတယောက်၊ သတ်မှတ်ပေးရန်
လိုအပ်ပါသည်။

ချောင်းခေါင်း သည် အကွက် တာဝန်ခံ
ချောင်းအုပ်အား သစ် ဖြတ်ပိုင်း ပေးရာတွင်
ကူညီပြီး သစ်ခတ်ခေါင်းများထံမှသစ်လက်ခံ
ခြင်း၊ သစ်ဆွဲနိုင်ရန် အတွက် ဖြတ်ပိုင်းပေးပြီး
သစ်များကို စစ်ဆေး၍ ဆွဲခွင့်ပြုခြင်းများကို
ဆောင်ရွက်ရန်ဖြစ်ပါသည်။

ချောင်းအုပ်သည် ၎င်းအကွက်တွင် ဖြတ်ပိုင်း
ပေးရန်နှင့် အထွေထွေ အုပ်ချုပ်ရန် ဖြစ်ပါ
သည်။ ၎င်းအားနီးစပ်ရာ အခြား သစ်ကွက်
များတွင် ဖြတ်ပိုင်းပေး တာဝန်ခံအဖြစ်လည်း
သတ်မှတ်ပေးနိုင်ပါသည်။

၎င်းအကွက်အုပ်ချုပ်ရေးအား ကဒင်ဘီးလင်း
နယ်တာဝန်ခံလက်ထောက်မန်နေဂျာများက
အုပ်ချုပ်ရန်ဖြစ်ပါသည်။

၁၇။ လုံခြုံရေး-

နယ်မြေ ဒေသ တဝိုက်တွင် သောင်းကျန်းမှု ဂိုဏ်းပေါက်ပြီး လုံခြုံမှု အစောင့်အမျှောက်ထား ပေးရန်လိုအပ်ပါသည်။

၁၈။ အထွေထွေ-

သာယာဝတီ သစ်ထုတ်ရေးခရိုင်တွင် သစ်ခိုး မှုများ ပေါများလှပါသည်။ ကဒင်ဘီးလင်း ချောင်းနှင့် မြစ်မခချောင်းမကြီးဆုံရာ ဒေသ များတွင် ကိုင်းတောကြီးများပေါများသဖြင့် ၎င်းဒေသများတွင် ကဒင်ဘီးလင်း ချောင်းမှ မျောထွက်လာသော သစ်များကို မိုးအခါ တွင် ခိုးယူ၍ ကိုင်းတောများတွင်လျှို ဝှက်ပြီး နွေရာသီ ခြေခင်းလက်ခင်း သာသော အချိန် များတွင် ကျွန်းသစ် များကို တိုက်ခွဲလျက် ရောင်းချလေ့ ရှိကြပါသည်။

၎င်းအကွက်မှ သစ်များမှာ အတန်း အစား ကောင်းလှသဖြင့်၊ သစ်များကို ရေမမျောဘဲ ကျွဲမကိုင်း/ရေသိုး သစ်တော (၆)ပေလမ်းမှ တဆင့် အကွက်၊ အကွက်မှ (၁၂) မိုင် ဝေး သော မင်းလှမြို့သို့ ကားများဖြင့် တိုက်ပို့၍ ထိုမှတဆင့် ရန်ကုန်သို့ မီးရထားဖြင့် ပို့သင့် ပါသည်။

ရေသိုး/ကျွဲမကိုင်း သစ်တော (၆)ပေလမ်းမ ကြီးသည် အခြေအနေကောင်းလှသဖြင့် သစ် တိုက်ရန် အတွက် ကုန်ကျစရိတ် အနည်းငယ် ဖြင့် ပြုပြင် အသုံးပြုနိုင်ပါသည်။

ဤအကွက်သည် ရွာများနှင့်နီးသဖြင့် လိုအပ် သောသစ်ခတ်ဆိုင်၊ သစ်လုပ်ငန်းနှင့်ပတ်သက် သည့် လူ/ကျွဲအင်အားများလွယ်ကူစွာ ငှား ယူနိုင်ပါသည်။

ပုံ/-ခင်မောင်ညွန့်
လက်ထောက်မန်နေဂျာ
ကဒင်ဘီးလင်းနယ်၊
(ကွင်းနင်းစစ်ဆေးသူ)။



ကခ/ကျော်။ ၃/၇။

သာယာဝတီ သစ်တောခရိုင်၊

ကဒင်ဘီးလင်း ကြီးဝိုင်းအကွက်အမှတ် (၇)

စကေး - ၄ လက်မ = ၁ မိုင်။

ဧရိယာ = ဧက ၁၀၁၆။



- ညွှန်ပြချက်များ။
- အကွက်နယ်နိမိတ် - - - - -
 - ကွက်သေးနယ်နိမိတ် -
 - ချောင်းနှင့်မြောင်း - ————
 - ဆင်လမ်း - = = = = =
 - တိုင်းဆိပ်အပ်ဆိပ် - ⊙

ကွင်းနှင်းအစီရင်ခံစာ (ပုံစံ-ကဂ)

အပိုင်း (၁)

သစ်တောဒီစီဇ်--- ရမည်းသင်း။ ကြိုးဝိုင်း--- ငါးလိုက်။ အကွက်--- ကွင်း (မ၁)။

			၁	၅	၁၅	၆	၁၄
၁။ မှတ်နှစ်	၁၉၆၅/၆၆။	မှတ်တံဆိပ်။	မှတ်၊	မှတ်၊	မှတ်၊	မှတ်	မှတ်၊
မှတ်ပင်ချား။	ပျဉ်ကတိုး	။	၁၃၂၃	ပင်			
	ပိတောက်	။	၁၆၁	ပင်			
	သဆန်း	။	၁	ပင်			
	သစ်ရာ	။	၁၇	ပင်			
	အင်ကြင်း	။	၁	ပင်			
<hr/>							
	စုစုပေါင်း	။	၁၅၀၃	ပင်			

၂။ အကွက်နယ်နိမိတ်။	အရှေ့	။	အကွက်အမှတ် (၂၆)ကွင်း။
	အနောက်	။	(၁)ကွင်း။
	တောင်	။	(၄)ကွင်းနှင့် (၂၆)ကွင်း။
	မြောက်	။	(၂၇)နှင့် (၂၈)ကွင်း။

စကေး-၄လက်မ-တမိုင် မြေပုံပူးတွဲလျက်။

၃။ ခန့်မှန်းတန်။

အကွက် ငယ်	နံပါတ်		သင်းသတ် တံဆိပ်	ဇယားအရ တန်	ခန့်မှန်းဟန်	မှတ်ချက်
	မှ	သို့				
အေ	၁	၁၅၃	၁-မှတ်	၃၃၃,၀၀၀	၃၃၅,၀၀၀	
ဘီ	၅၀၁	၈၀၅	၅-မှတ်	၇၀၅,၀၀၀	၇၃၀,၀၀၀	
စီ	၀၀၀၁	၁၂၂၇	၁၅-မှတ်	၄၈၀,၀၀၀	၅၀၀,၀၀၀	
ဒီ	၁၅၀၁	၁၉၈၇	၆-မှတ်	၁၀၈၅,၀၀၀	၁၁၂၀,၀၀၀	
အီး	၂၀၀၁	၂၃၃၁	၁၄-မှတ်	၇၃၀,၀၀၀	၇၆၀,၀၀၀	
စုစုပေါင်း-				၃,၃၃၃,၀၀၀	၃,၄၄၅,၀၀၀	

ဇယားအရ တန်ထက် အတိုး ၃%

၄။ တိုင်းဆိပ်။ (ဆင်) အကွက်တွင်းရှိ ကျောပေါ်တလျှောက်၊ ထန်းတပင်ချောင်း တလျှောက်၊ ပျင်းတုံးမြောင်နှင့် ရဲဦးချောင်းအဆုံ အထက် တဖါလုံခန့် မှတ်ပင် နံပါတ် ၂၁၁၈ အနီး ရဲဦးချောင်း ကမ်းပါး တလျှောက်နှင့် အထက် အတွင်းရှိ မြောင်နှင့် ရိုးမများတွင်-

(ကျွဲ) ထန်းတပင်ချောင်းနှင့် ငါးလိုက် ချောင်းဆုံ ခုံပေါ် ငါး လိုက်ချောင်း တလျှောက် (မှတ်ချက်) အကွက်ငယ် ဒီနှင့် အီးမှ သစ်များ ငါးလိုက် ချောင်းကမ်းခုံပေါ်သို့ ဆွဲတင်ပေးရပါမည်။
အပ်ဆိပ်။ သစ်စက်များ။

၅။ တောတောင် အနေအထားနှင့် ဆွဲလမ်းမကြီးများ။ အကွက်ငယ် (အေ)သည် အကွက်၏ မြောက်ဘက်တွင် တည်ရှိ၍ ၎င်းအကွက်အတွင်းရှိ မြောင်နှင့် ရိုးကြားမှာ များပြား၍ ကျဉ်းမြောင်းနက်ရှိုင်းပါသည်။

အကွက်ငယ် ဘီ အတွင်းရှိ 'ဖိုးနောင်ရိုး' လည် အကွက်၏အနောက် ဘက်တွင် မြောင်များခံ၍ အကွက်၏ အရှေ့မြောက် ငါးလိုက်ချောင်းတွင်းသို့ စီးဆင်း ပါသည်။ ၎င်းရိုးမနှင့် ငါးလိုက်အဆုံတွင် ပေ-၂၀-ခန့်မြင့်သည့် နံရံတောင် ခုခာင်တခု ရှိ၍၊ ၎င်းခုခာင်အထက် ၂ ဖါလုံခန့်တွင် ပျမ်းမျှခြင်း ပေ(၃၀)ခန့်မြင့်သည့် (၃)ဆင့် ခုတင်ရှိပါသည်။ ၎င်းအကွက်ငယ် အတွင်းရှိ ရှိပြောင်များသည်ကျောက်ခဲကျောက်တုံး ပေါများသည့် ရိုးမြောင်များ ဖြစ်ပါသည်။

အကွက်ငယ်(စီ)သည် အကွက်၏အရှေ့ဘက်တွင်တည်ရှိ၍ ၎င်းအကွက်ငယ် အ တွင်းရှိ၍ "မယ်ဇလီ" မြောင်သည်အကွက်၏ အရှေ့ဘက်မှ မြောင်ဖျားခံ၍ အနောက် ဘက်ငါးလိုက်ချောင်းတွင်းသို့ စီးဆင်းပါသည်။ ၎င်းမြောင် အတွင်းမှာ ကျောက်တုံး များပေါများ၍ အလယ်တွင် ပေ(၃၀)ခန့်မြင့် သည့်ခုတင်(၁)ရှိ ပါသည်။

အကွက်ငယ်(ဒီ)သည် အကွက်၏တောင်ဘက်တွင်တည်ရှိ၍၊ ၎င်းအကွက်ငယ်အ တွင်းရှိ "ကျောက်ဖျားရိုး" သည် မြောင်ဘက်တွင် မြောင်ဖျားခံ၍ အရှေ့တောင်ဘက် ငါးလိုက်ချောင်းတွင်းသို့စီးဆင်းပါသည်။ ငါးလိုက်ချောင်းမှ ၎င်းမြောင် အတိုင်း(၂) ဖါလုံခန့်တွင် ပေ(၁၀၀)ခန့် ရှည်လျား ကျဉ်းမြောင်းသည့် ကျောက်မြောင်တခုရှိရာ ၎င်းကျောက်မြောင်ထက် (၁)ဖါလုံခန့်တွင်ပေ(၆၀)ခန့်ရှိ နံရံတောင် ကျောက်ရဲတင် (၁)ခုရှိပြီး ၎င်းမြောင်အတွင်း ကျောက်ခဲ ကျောက်တုံးများ ပေါများလှပါသည်။ ရိုး မြောင်းလက်တက်များမှာ ကျဉ်းမြောင်းနက်ရှိုင်းပါသည်။

အကွက်ငယ်(အီး)သည် အကွက်၏အနောက်ဘက်တွင် တည်၍ ၎င်းအကွက်ငယ် အတွင်း၌ ရိုးမြောင်းတိုများ-များပြားသည်သာမက၊ ကျဉ်းမြောင်းနက်ရှိုင်းပါသည်။

အကွက်တစ်ခုလုံးကိုခွဲကြည့်ပါက ပေ (၁၀၀၀)ခန့် တောင်ကမ်းမြင့်မား မတ်စောက်
၍ရိုးမြောင်းများပေါများနက်ရှိုင်းပြီး၊ ၎င်းရိုးမြောင်းများ၌ ကျောက်ခဲ ကျောက်တုံး
များပေါများ၍၊ ကျောက်တင်ကြီး/ငယ်များရိုးမြောင်းအားလုံးတွင်ရှိပါသည်။

သစ်ဆွဲလမ်းမကြီးများအနေနှင့် အကွက်အတွင်းရှိ မြောင်ဘေးတွင်တည်ရှိသည့်
သစ်များမြောင်းတွင်းသို့ချ၍ တိုင်းဆိပ်(ကားခံ) သို့ ဆင်ဖြင့် သာဆွဲထုတ် လုပ်ကိုင်ရ
ပါသည်။

အကွက်အတွင်းရှိ ကျောပေါ်၌ တည်ရှိသည့်သစ်များနှင့် ဆင်/ကျွဲ တောင်
လှန်သည့် သစ်များအား ကျောများအတိုင်း- တိုင်းဆိပ် (ကားခံ) သို့ ကျွဲဖြင့် ထုတ်
လုပ်ရပါမည်။

ဆင်/ကျွဲထုတ်လုပ်ရန် ဆွဲလမ်း အကွာ အဝေးမှာ ဖျမ်းမျှခြင်း ၁ ဒဲ့ မိုင်ခန့်
ရှိပါသည်။

၆။ မှတ်ပင်အနေအထားနှင့်သစ်လုံးအရွယ်အစား။

မှတ်ပင်များသည်၊ ကျင်းပြန့်များတွင် အလွန်ပါး၍ မြောင်များ မြောင်နံရံ
ဘေးတွင်အများစုတည်ရှိပါသည်။

မှတ်ပင်များမှသစ်တပင်လျှင် ၂-တန်ခန့်(ဖျမ်းမျှ) ရရှိမည် ဖြစ်၍ သစ် အတန်း
အစားကောင်းပါသည်။ပင်ထောင်ကြသည်။

- ၇။ အစာရေစာ (ဆင်) ဖေဖေ ၀ ဂါရီလကုန်အထိ အစာရေစာရရှိနိုင်ပါမည်။
- (ကျွဲ) ဒီဇင်ဘာလကုန်ထိသာ အစာ ရရှိနိုင်ပါမည်။ ကျန် အလုပ်
ချိန်များတွင်ရွာများမှ ကောက်ရိုးသယ်ကျွေးရပါမည်။
- ဖေဖေ ၀ ဂါရီလ ကုန်အထိ ရေ-ရရှိနိုင်ပါသည်။

၈။ သစ်ထုတ်ရန်နည်းနှင့်အထွေထွေလမ်းပျား။ အကွက်အတွင်း မြောင်ရိုး ဘေးရှိ
သစ်များအား မြောင်/ရိုးထဲ သို့ချ၍၊ မြောင်/ရိုး အတိုင်း - တိုင်းဆိပ် (ကားခံ) သို့
ဆင်ဖြင့် ထုတ်လုပ်ရပါမည်။

အကွက်အတွင်း တောင်ကျောပေါ်နှင့်တောင်ခြေပေါ် သို့ဆင်၊ ကျွဲဖြင့် တောင်
လှန်နိုင်သည့်သစ်များကို တောင်ကျောအတိုင်း--တိုင်းဆိပ်(ကားခံ) သို့ ကျွဲဖြင့် ထုတ်
လုပ်ရမည်ဟုခန့်မှန်းရပါသည်။ ဆင်/ကျွဲ(ကားခံ) သို့ထုတ်လုပ်ရန် ခရီးအကွာအဝေး
၁ ဒဲ့ မိုင်ခန့်-ခန့်မှန်းပါသည်။ အကွက်သည် လှည်းလမ်းဆုံးသည့် မိုးစေ့ရွာမှ(၉) မိုင်ခန့်
ဝေးပါသည်။

အပိုင်း (၂)

- ၉။ ထုတ်လုပ်မည့်နှစ် - ၁၉၆၅/၆၆။
- အကွက်တာဝန်ခံ - (ဆင်)၄-ကောင်။
- အင်အား - (ကျွဲ)၄၀ ခုဦး။

၁၀။ အကွက်ငယ်များ၏ တိုင်းဆိပ်များ။ (ဆင်)အကွက်ငယ် (အေ) ထန်းတပင် ချောင်းတလျှောက်၊ (ကျွဲ)အကွက်ငယ်(အေ)ထန်းတပင်ချောင်းနှင့် ငါးလိုက်ချောင်း ဆုံ ကျင်းပြန့် (ဆင်) အကွက်ငယ် (ဘီ)တောင် ကျောပေါ် တလျှောက်နှင့် ငါးလိုက် ကမ်းပါး တလျှောက်။ (ကျွဲ)အကွက်ငယ်(ဘီ)ကြိုးမြဲ ချောင်းနှင့် ငါးလိုက်ချောင်းဆုံ အောက် တဖါလုံခန့်မှ ငါးလိုက် ကမ်းပါး တလျှောက် အောက်ဘက်သို့ မှတ်ပင် နံပါတ် (၇၇၉) အနားထိ ထန်းတပင် ချောင်း / ငါးလိုက်ချောင်းဆုံမှ အောက် တဖါလုံခန့်၊ ငါးလိုက်ချောင်း ကမ်းပါးတလျှောက်။ (ဆင်) အကွက်ငယ်(စီ) တောင် ကျောပေါ် တလျှောက်နှင့် မယ်ဇလီ မြောင်ဝ အကွက်ငယ်တွင်း ရိုးဝများ။

၁၁။ သစ်စက်များ။

၁၂။ အသေးစိတ် သစ်ထုတ်ရေး ညွှန်ကြားချက်များ။

- (က) သစ်ခုတ်မိန့်များ။ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး။
- (ခ) သစ်ထုတ်မှီလုပ်ဆောင်ရန်များ။ မရှိ။
- (ဂ) သစ်ထုတ်နေဆဲလုပ်ဆောင်ရန်များ။ မရှိ။
- (ဃ) လက်ရှိ လမ်းမကြီးနှင့် လမ်းငယ်များ။ လူသွားလမ်း ရှိသည်။
- (င) အသစ် ဖောက်လုပ်ရမည့် လမ်းများ။ ယခင် သစ်မာ ထုတ်စဉ်ဖောက်လုပ်သည့် ကားလမ်းနှင့်တန်တားငယ် များ ပျက်စီး၍ အသစ်ပြုလုပ်ရန်။
- (စ) လက်ရှိအဆောက်အဦ။ မရှိ။
- (ဆ) အသစ်ဆောက်လုပ်ရမည့် အဆောက် အဦများ။ အမှု ထမ်းတဲတလုံး။
- (ဇ) ချောင်းရှင်းခြင်း။ မလို။

ပုံ/-ခင်မောင်ညွန့်
လက်ထောက်မန်နေဂျာ(ငါးလိုက်နယ်)
ကွင်းနင်းစစ်ဆေးသူ။

နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့၊သစ်ထုတ်ရေးဌာန။

ဌာနဆိုင်ရာညွှန်ကြားလွှာ အမှတ်(၁၁)

ကိစ္စ။ ။သစ်များပေါ်တွင်၊တံဆိပ်ရိုက်ခတ်နည်းများ။

(၁-၁-၅၈-မှအစပြုလိုက်နာရမည်) ။

ယခင်ရိုက်ပြီးသစ်/ငုတ်များပြင်ရန်မလို။

ပုံ/- x x x x x x

(ဘအုန်း)

ဒု ဌာနမှူး (စီမံကိန်း)

သစ်ထုတ်ရေးဌာနမှူး (ကိုယ်စား)

နိုင်ငံတော် သစ်လုပ်ငန်းအဖွဲ့။


မိတ္ထူအမှန်/

လိုသောတံဆိပ်တုံးများစာရင်း။

- (၁) ပုဂ္ဂလိကတံဆိပ်(လက်ထောက်/ခရိုင်မှူးများတွင်နှစ်လုံးစီရှိသင့်၏)။
- (၂) အဖွဲ့ကိုယ်ပိုင်တံဆိပ်၊ နမူနာတွင် (၃၀၅)ထိပ်မှ (၃) ချက် စီ ရိုက်ထားသည်။
- (၃) ကွင်းတံဆိပ်၊ ၎င်းမှာ ခုနှစ်နှင့် နံပါတ်ပါ၏။ (၃၀၅)ဘေးတွင် (၂) ချက်ရိုက်ထားသည်။
- (၄) ပယ်တံဆိပ်။
- (၅) သစ်စိုတံဆိပ်။
- (၆) ကြယ်တံဆိပ် (လက်ထောက်/ခရိုင်မှူးများတွင်နှစ်လုံးစီရှိသင့်၏)။
- (၇) အေဝိုင်တံဆိပ်။
- (၈) နံပါတ်စဉ် စကြာတံဆိပ်။

- (၂) ငုတ်ပေါင်တွင် သင်းပင်နံ့ပါတ်အောက်မှ (၂) ဂဏန်းသည် သစ်လုံးအရေအတွက်ကို ဖော်ပြ၍ သစ်လုံးပေါ်ရှိ သင်းပင် နံ့ပါတ် အပေါ်မှ (၂) ဂဏန်းသည် ဂုတိယ သစ်လုံးကို ဖော်ပြ ခြားနားထားသည်ကို သတိပြုပါ။
- (၃) ဖြတ်မည့် ဝါးချက်တွင် ယူမည့်သစ်လုံးဘက်မှ ဖြတ်ပိုင်းအရာရှိ၏ ပုဂ္ဂလိက တံဆိပ်စီပြီး (၅) ချက်ထက် မနည်း ရိုက်၍ မယူမည့်ဘက်မှ တချက်သာ ရိုက်ရမည်။
- (၄) ဂုတိယသစ်လုံးပေါ်တွင် သင်းပင်နံ့ပါတ် (၃၀၅) သစ်လုံးနံ့ပါတ် (၂) ကိုယ်ပိုင်တံဆိပ်(၃) ချက်နှင့် ကွင်းကံဆိပ် (၂) ချက်ကို လက်ခမောင်းခတ် ရိုက် ထားခြင်းနှင့် ကိုင်းဖျားပေါ်တွင် ပယ် တံဆိပ်ကို ပုဂ္ဂလိက တံဆိပ်နှစ်ချက် အခြား ရိုက်ထားခြင်းမှာ ယာယီအစီအစဉ်မျှသာ ဖြစ်၏ ရိုက်နည်းအမှတ် (၁) ကို သတိပြုပါ။

(၂) သစ်အဖြစ် ပိုင်းဖြတ်ပြီး၍ ချောင်းခေါင်း / အုပ်များ လက်ခံ ခွင့်ပြုစဉ် ရိုက်နည်း။




ရှင်းလင်းချက်။

(၁) သစ်ခုတ်သမားများက၊ သစ်လုံးအဖြစ် ပိုင်းဖြတ်ပြီး၍၊ နဖူး၊ မှန်ထစ် အစရှိသည်တို့ ပြီးစီးသဖြင့်၊ ချောင်းခေါင်း / အုပ်များက လက်ခံ၍ ငုတ်ရင်းမှ ဆွဲခွင့်ပြုသော်လည်း (ကြိုအလုပ်မှာ ချောင်းခေါင်း များ၏ အဓိက လုပ်ငန်း ဖြစ်သည်။ ၎င်း၏ ပုဂ္ဂလိကတံဆိပ်တချက် ရုတ်ပေ၍ တွင် ဘယ်ဘက်၌ ရိုက်ရမည်။

- (၂) ယခင်က၊ ယာယီ အစီအစဉ်အဖြစ် လက်ခမောင်းခတ် ရိုက်ထားသော တံဆိပ်နှင့် ကိုင်းဖျားပေါ်ရှိ ပယ် တံဆိပ်များ အစား၊ သစ်လုံး၏ ထိပ်ဝ နှစ်ဘက်စလုံးတွင် အဖွဲ့ကိုယ်ပိုင်၊ ကွင်းတံဆိပ်၊ သစ်လုံးနံပါတ်စဉ်၊ သင်းပင် နံပါတ်တို့ကို သစ်လက်ခံ ခွင့်ပြုသူ၏ ပုဂ္ဂလိက တံဆိပ်တချက်နှင့်အတူ ထပ်မံရိုက်ရမည်ကို သတိပြုပါ။ ပယ်တံဆိပ်ကိုလည်းကိုင်းဖျား ထိပ်ဝ တွင် ၎င်း၏ ပုဂ္ဂလိက တံဆိပ်နှစ်ချက်ကြား၍ ထပ်မံရိုက်ရမည်။
- (၃) ယာယီအစီအစဉ်အဖြစ်၊ သစ်လုံးပေါ်တွင် လက်ခမောင်းခတ်ရိုက်ရခြင်းမှာ၊ ချောင်းခေါင်း/အုပ် ဆွဲခွင့် မပြုနိုင်သေးမှီ သို့မဟုတ် သစ်ထိပ်ဝ လွဲမရသဖြင့်၊ ထိပ်ဝတွင် မရိုက်နိုင်မှီ၊ သစ်များဆွဲသွားရသောခါ၊ လမ်းတွင် ပြန်လည် စစ်ဆေး၍ ထိပ်ဝတွင် ရိုက်ရန်မှတ်သားထားခြင်းမျှသာ ဖြစ်၏။
- (၄) သစ်စိုဖြစ်ပါမူ၊ ၎တ်နှင့်သစ်ထိပ်ဝ နှစ်ဘက်စလုံးတွင် သစ်စိုတံဆိပ်ကို၊ သုံးပွင့်ဆိုင်ရိုက်ပါ။ သစ်လုံးပေါ်တွင်မှန်ထစ်ဖြင့် ရိုက်နည်းကို၊ နည်းအမှတ်(၅)တွင် ကြည့်ပါ။
- (၅) စစ်ဆေးသည့် တောအုပ်၊ လက်ထောက်၊ ခရိုင်ဖွဲ့များသည်၊ ၎တ်ပေါ်တွင် ဖြတ်ပိုင်းပေး သူ၏ သုံးပွင့်ဆိုင် တံဆိပ် ဘယ်ဘက် ၌ တချက်စီ ရိုက်ရမည်၊ ဆိုပိုင်း၊ ကိုင်းဖျားပေါ်ရှိ ပယ်တံဆိပ် နားတွင်လည်း တချက်စီ ရိုက်ရမည်။

(၃) ဖြတ်ကြည့်တံဆိပ်ခွက်နည်း။



ရှင်းလင်းချက်။


- (၁) သစ်ပင်ကို တစ်တည်း သစ်အဖြစ် ပိုင်းရန် မသေချာသော် ဖြတ်ကြည့်ထားရမည်။ သံသယ အနည်းငယ်ရှိသော် ဖြတ်ကြည့်ထားခြင်းက ပိုမို လမ်းမှန်သည်။
- (၂) ဖြည့်ကြည့်ထားခြင်းကြောင့် ငုတ်ပေါ်တွင် ဖြတ်ပိုင်းပေးသည့် အဖွဲ့ကိုယ်ပိုင် ကွင်းတံဆိပ်နှင့် သင်းပင်နံပါတ်အပြင် ၎င်း၏ ပုဂ္ဂလိက တံဆိပ်ကို တချက်တည်းသာ ရိုက်ပြီးသော် ဖြတ်ချက်တွင်လည်း တချက်စီသာ ရိုက်ရမည်။

(၃) သစ်ထုတ်သမား ဖြတ်ပြီး၍ ပြန်ကြည့်သော အခါ၊ သစ်နှစ်လုံးစလုံးကို ယူရန် ဆုံးဖြတ်သော် ၎င်းပေါ်တွင် ၎င်း၏ ပုဂ္ဂလိက တံဆိပ်ကို ယခင်က တချက်၏ ဘယ်ဘက်၌ သုံးပွင့်ဆိုင် ရိုက်ရမည်၊ သစ်လုံးများကိုမူ ယူတော့မည် ဖြစ်၍ နည်းအမှတ် (၂) အရ၊ သစ်အဖြစ်ရိုက်ရမည်၊ ၎င်းပေါ်တွင် သင်းပင်နံပါတ်အောက်၌ သစ်လုံးရေ (၂)လုံး အတွက် (၂) ဂဏန်းရိုက်ရမည်။

(၄) အကယ်၍ နှစ်လုံးစလုံးကို သစ်အဖြစ်မယူဘဲပယ်သော်၊ ၎င်းပေါ်တွင် ၎င်း၏ ပုဂ္ဂလိက တံဆိပ်ကို သုံးပွင့်ဆိုင်ယခင်က တချက်၏ ဘယ်ဘက်၌ အပိုန် (၃) အလားတူ ရိုက်ပြီးသော် သင်းပင် နံပါတ်အောက်၌ သုညရိုက်ရမည်၊ ဖြတ်ထားသော သစ်များ၏ ထိပ်ဝအားလုံးနှင့် ကိုင်းဖျား ထိပ်ဝပေါ်တွင် ပယ်တံဆိပ်ကို ပုဂ္ဂလိက တံဆိပ် နှစ်ချက်ကြားတွင် ရိုက်ရမည်၊ ၎င်းအပေါ်တွင် ပယ်တံဆိပ်မရိုက်ရ။

(၅) အကယ်၍ ဖြတ်ကြည့်နှစ်လုံးကို တောအုပ်ကတလုံး၊ လက်ထောက်က တလုံး၊ သီးခြားလာကြည့်ပြီးယူသော် ၎င်းတို့တွင် တို့၏ ပုဂ္ဂလိက တံဆိပ်ကို သုံးပွင့်ဆိုင် ဘယ်ဘက်၌ ရိုက်ရမည်၊ ဤသို့ဖြင့် (၂)ဦး သစ်ယူသွားခြင်း သိနိုင်မည်။

(၄) လှဲပယ်တံဆိပ်ရိုက်နည်း။




ရှင်းလင်းချက်။

- (၁) လှဲပယ်သော်၊ ငုတ်ပေါ်တွင် အဖွဲ့ကုန်ပိုင် ကွင်းတံဆိပ်နှင့် သင်းပင်နုပါတ်ကို ထုံးစံအတိုင်းရိုက်၍၊ ပယ်သူဖြတ်ပိုင်းပေး အရာရှိ၏ ပုဂ္ဂလိကတံဆိပ်ကို သုံးပွင့်ဆိုင် ရိုက်ပြီးသော်၊ သစ်လုံးအရေအတွက် သညာ ရိုက်ရမည်၊ ပယ်မရိုက်ရ။
- (၂) လှဲထားသော သင်းပင်အရင်း ထိပ်ဝအပြင် ပင်လုံးတလျှောက်တွင်၊ နေောင်သစ်ကုန်သံညစ်များ ပိုင်းဖြတ် ထုတ်ယူသော အခါ သစ်လုံးတိုင်းလောက်၌ ပယ်တံဆိပ် ပါရှိနိုင်ရေးအတွက် - ပယ်တံဆိပ်ကို ထုံးစံအတိုင်း သင့်သလောက် မှန်းဆပြီး ခွာရိုက်ပါ။ အနှစ်ပေါ်အောင် ခွာပြီးမှ သေချာစွာ ရိုက်ရမည်။


(၃) ကွင်းအတွင်း သင်းပင်လွဲပယ်ကိုသာမဟုတ် အော်လဲ သစ်ဟောင်း အစရှိသည်တို့ကို လုံးပတ် (၃-၆") ရှိပြီး မထုတ်ယူ
လိုသော်၊ ပယ်တံဆိပ်ကို ထုံးစံအတိုင်း ရိုက်ရန်သတိပြုပါ။

(၄) သင်းပင်နှင့် နတ်သတ်များကို မလွဲဘဲ မတ်တတ်ပယ်လိုသော် ရင်စို့အမြင့်တွင် ပယ်တံဆိပ်ကို ထုံးစံအတိုင်းရိုက်ရမည်။
(ကြိုးဝိုင်းအတွင်း ရင်စို့လုံးပတ် ကြောက်ပေနှင့် အထက်ရှိ အပင်များကို လက်ထောက်သာလျှင် မလွဲဘဲ မတ်တတ်
ပယ်နိုင်သည်ကို သတိပြုပါ။)

(၅) သစ်တိုင်တော လက်ခဲသော် တံဆိပ်ရိုက်နည်း။



(၁) ဖိုးငြိုး ငြယ်



အဖွဲ့ကွပ်မန်ဖိုးငြိုးကွေးတံဆိပ်

- (၁) ၎င်းတို့မှ တိုင်းဆိပ်ထိ ဆွဲလာစဉ်၊ ၎င်းတို့ရင်းနှီးချောင်းခေါင်း/အုပ်များ လက်ခံခွင့်ပြုစဉ် ရိုက်ထားသည့် အတိုင်းသာလျှင် ရှိပေသည်။ ၎င်းကဲ့သို့ ထိပ်ဝန်ဆောင်တွင် အဖွဲ့ကိုယ်ပိုင် တံဆိပ်(၃)ချက် ကွင်းတံဆိပ် (၂)ချက်နှင့် သင်းပင်/သစ်လုံး နံပါတ်စဉ်များ ထင်ရှားစွာ ပါလာလျှင် လုံလောက်ပေပြီ။
- (၂) တိုင်းဆိပ် ရောက်၍ လက်ခံသော်၊ ထိပ်ဝန်ဆောင်လုံးတွင်၊ အဖွဲ့ကိုယ်ပိုင်နှင့် ကွင်းတံဆိပ် ရောနှော အပြည့် နှင့် ကြယ် အတန်းအစား တံဆိပ်ရိုက်ရမည်။ သစ်လုံး တလျှောက်တွင်လည်း၊ အဖွဲ့ ကိုယ်ပိုင်နှင့် ကွင်း တံဆိပ်ကို ရောနှော ရိုက်ရမည်။
- (၃) မှန်ထစ် နှစ်ခုလုံးပေါ်တွင်၊ နမူနာပြုထားသည့် အတိုင်း အဖွဲ့ကိုယ်ပိုင်နှင့် ကွင်းတံဆိပ်များ၊ အတိုင်းစာရင်း နံပါတ်၊ လက်ခံသူ လက်ထောက်၏ ပုဂ္ဂိုလ်ကတံဆိပ်(၂)ချက်နှင့် ကြယ်အတန်းအစားရိုက်ရမည်။ သစ်လုံး တလျှောက်တွင်လည်း အဖွဲ့ကိုယ်ပိုင်နှင့် ကွင်းတံဆိပ် ရောနှောရိုက်ရမည်။ တံဆိပ်များ စံနှစ်တကျနှင့် ပြည့်စုံ လုံလောက်စွာ မရှိဘဲ၊ သစ်များ တိုင်းတာလက်ခံခြင်း ပြုခဲ့သော်၊ ဤသို့ လက်ခံသူ လက်ထောက်၏ လုံးဝတာဝန်သာ ဖြစ်၏။
- (၄) သစ်စိုဖြစ်ခဲ့မှု (မသွေ့ခြောက်ဟု သံသယ ရှိပါမူ သစ်စိုဟုသာ အရေးယူပါ) ၎င်းနှင့် သစ်ထိပ်တွင် သစ်စို တံဆိပ် သုံးပိုင်ဆိုင်ကို၊ နည်းအမှတ်(၂)အပိုင်း (၄)အရ၊ ရိုက်ပြီးဖြစ်မည်၊ တိုင်းဆိပ်ရောက်သော် အခြားသစ်ချောက်များကဲ့သို့ တံဆိပ်ရိုက်ပြီးသော်၊ အသင့်ပြုလုပ်ပါလာမည့် အလယ်မှ မှန်ထစ်ပေါ်တွင် ခုတ်လှဲသည့်နှစ်၊ သွေ့ခြောက်၊ သွေ့ခြောက်၊ ရေချမည့်နှစ်၊ သစ်လုံးနံပါတ်စဉ်၊ သင်းပင်နံပါတ်များအား၊ သစ်စိုတံဆိပ်ကဝိုင်း၍ ရိုက်ရမည်။ (သစ်စိုကို တုံးခွဲထားရန်နှင့် သစ်စို စာရင်း (ပုံစံ-အီး) ကို စံနှစ်တကျ ပြုလုပ်ထည့်သွင်းထားရန် လက်ထောက်၏ တာဝန်ဖြစ်သည်)။
- (၅) တံဆိပ်ရိုက်ရာတွင်၊ တံဆိပ်တစ်ခုပေါ်တခု မထပ်စေရန်နှင့် ထင်ရှားစွာ အနှစ်ပေါ်တွင် ရိုက်ရန်အရေးကြီးသည် မသင် မရှားသော တံဆိပ်သုံးချက်အစား၊ ထင်ရှားသည့် တံဆိပ်တချက်က၊ ပိုမိုအရေးပါ အရာရောက်သည်။
- (၆) အခွန်တော်ပြေ တံဆိပ်ရိုက်ရန်၊ တိုင်းတာသည့် သစ်ထိပ်ရောက်မှ၊ မှန်ထစ်ပြုလုပ်နိုင်သည်။

အကြောင်းအရာနှင့် မှတ်ချက်။ ။ _____

“မတော်တဆထိခိုက်မှုအစီရင်ခံစာ” ပုံစံ၊ လသလ-၁။

(အဖွဲ့ဝန်ထမ်းများအတွက်သာ)

ပြည်ထောင်စု မြန်မာနိုင်ငံသစ်လုပ်ငန်းအဖွဲ့ (သစ်ထုတ်ရေး ဌာန)

ပဲခူး (သစ်ထုတ်ရေး) ခရိုင်။

စာအမှတ်-

နေ့စွဲ-၁၉၆၈ ခု၊ ဒီဇင်ဘာလ-၃၁-ရက်။

သို့-

အလုပ်သမားလျှော်ကြေးမင်းကြီး၊

ပဲခူးမြို့။

အကြောင်းအရာ။ ။ ဆင်ဦးစီး-ကိုယ်ပိုင်အမှတ် (၁၀၀၀၀)၊ မောင်ပု-
ထိခိုက်ဒါဏ်ရာရ-သေဆုံးခြင်း ။

ရည်ညွှန်းချက်။ ။ မြန်မာနိုင်ငံ သစ်လုပ်ငန်း အဖွဲ့၊ သစ်ထုတ်ရေးဌာန၊
ဌာနဆိုင်ရာ ညွှန်ကြားလွှာအမှတ် (၁၁၁)။

၁။ ဤ (သစ်ထုတ်ရေး) ခရိုင်၊ ရဲနွယ်သစ်ထုတ်ရေးနယ်၊ မြို့ချောင်း သစ်ထုတ်
ရေးစခန်းမှဆင်ဦးစီး-ကိုယ်ပိုင်အမှတ်(၁၀၀၀၀)- မောင်ပု (အဖွဲ့ဝန်ထမ်း)
သည်၊ အဖွဲ့၏သစ်ထုတ်ရေးတာဝန်များထမ်းဆောင်လျက်ရှိစဉ် (၂၆-၁၂-
၆၈)နေ့နံနက် (၀၇၃၀)နာရီခန့်တွင်၊ ၎င်း၏ဆင်ဆိုးအမှတ် (၁၅၀၀)
အောင်စိန်က ခါချကာနောက်ခြေထောက်ဖြင့် အနင်း ခံရသဖြင့် လကျာ
ဘက် နံရိုးများကျိုးပြီး ၎င်းဒါဏ်ရာဖြင့်ပင်၊ နံနက်(၀၈၀၀)နာရီခန့်တွင်
သေဆုံးသွားပါသည်။ အဆိုပါကိစ္စအတွက် ဖဒို-ရဲစခန်းသို့ တိုင်ကြားပြီး
ဖြစ်၍ စခန်းမှူးကိုယ်တိုင်လာရောက် စစ်ဆေးလျက် သင်္ဂြိုဟ်ခွင့်အမိန့်ရရှိ
သောကြောင့်၊ သစ်ထုတ်ရေး စခန်းတွင် ပင် (၂၇-၁၂-၆၈)နေ့ တွင်
ကောင်းမွန်စွာသင်္ဂြိုဟ်ပြီးပါကြောင်း၊ အောက်ပါ အချက်အလက်များဖြင့်
တင်ပြအပ်ပါသည်။

ဖြစ်စဉ်အကျဉ်းချုပ်။

- (က) သေဆုံး/ဒဏ်ရာသူအမည် - - မောင်ပု
- (ခ) ၎င်း၏ကိုယ်ပိုင်အမှတ် - - ၁၀၀၀၀၁
- (ဂ) ၎င်း၏အသက် - - ၃၅-နှစ်
- (ဃ) ၎င်း၏အဘအမည် - - ဦးရှည်
- (င) သေဆုံး/ဒဏ်ရာရသူ၏ နေရပ် - - ရွှေကျင်ချောင်းရွာ၊ သနပွင့်မြို့နယ်၊ ပဲခူး-ခရိုင်
- (စ) ဖြစ်ပွားသည့်နေ့/အချိန် ၂၆-၁၂-၆၈ (၀၇၃၀)နာရီ။
- (ဆ) ဖြစ်ပွားသည့်နေရာ - - မြို့ချောင်း၊ သစ်ထုတ် - - ရေးစခန်း။
- (ဇ) ထိခိုက်သော ဒဏ်ရာ - - လကျောဘက်နံရိုးများ ကျိုးကုန်သည်။
- (ဈ) ဖြစ်ပျက်ပုံ - - ချောင်းကမ်းဘေးရှိကျွန်း သစ်များကို ဦးသိုင်း၏ ဆင်ဝိုင်းအားတာဝန် ချထား လုပ်ကိုင်လျက်ရှိပါသည်။ ၂၆-၁၂-၆၈ နေ့နံနက်-(၀၇၃၀)နာရီ ခန့်တွင် ၎င်း ဆင်ဝိုင်းမှ ဆင်ဆိုး အမှတ် (၁၅၀၀) အောင်စိန်သည် သစ်(၁၅)လုံး ဆွဲချပြီးချိန်၊ ချောင်းကမ်းမှ သစ်ပုံသို့ ပြန်အတက်၊ ၎င်း၏ ဦးစီးကိုယ်ပိုင် အမှတ် - (၁၀၀၀၀) မောင် ပုအား- ခေါင်းပေါ်မှ ခါချပြီးနောက် ပြေး ရင်းတက်နင်း သွားပါသည်။ ဦးစီး-မောင်ပု တွင် လကျောဘက်နံရိုးများကျိုး-ကြေပြီး ၎င်း ဒဏ်ရာဖြင့်မိနစ်(၃၀)ခန့် အကြာတွင် သေ ဆုံးသွားပါသည်။
- (ည) သေဆုံး/ဒဏ်ရာရ သူသည်အဆိုပါအ ချိန်ကဘိန်းရှူခြင်း/ အရက်သောက်ထား ခြင်းရှိ-မရှိ - - ဘိန်းလည်းမရွှပါ၊ အရက်လည်း သောက်မထားပါ။

(၄) သေဆုံး/ဒါဏ်ရာ ရ
သူသည်အခင်းဖြစ်စဉ်
က ကာကွယ်ရေးစည်း
မျဉ်း၊ ဥပဒေ များ ကို
လိုက်နာခြင်းရှိ-မရှိ

လှုံ့ကိုင်းနှင့် အတူစည်းကမ်း အ
တိုင်းလိုက်နာ၍ တာဝန် ထမ်း
ဆောင်နေပါသည်။

(၅) ကာ ကွယ် ရေး
စည်းမျဉ်းဥပဒေ
အရ၊ ပေး အပ်
ထားသော ကိရိ
ယာ တန် ဆာပ
လာ များကို အ
သုံး ပြုခြင်း ရှိ-
မရှိ

- လှုံ့ ဒါး-ချွန်းနှင့် ထူးကြီး များ
အားလုံးကို အသုံးပြုလျက် ရှိပါ
သည်။

(၃) ဆေးရုံပို့ သည့်
နေ့၊ စစ် ဆေး
သည့် နေ့ နှင့်
ဆေးစစ် အစီရင်
ခံချက်

- ဆေးရုံသို့မပို့ ရပါ။

(၁) သေဆုံး/ဒါဏ်ရာ
ရသူအား မှီခိုသူများ

- ၁။ မအေး(ဇနီး) (၂၅)နှစ်
- ၂။ မစု (သမီး) (၆)နှစ်
- ၃။ မောင်စိုး(သား) (၄)နှစ်
- ၄။ မစိန်(သမီး) (၂)နှစ်
- ၅။
- ၆။
- ၇။

၂။ သေဆုံးသူ-ဆင်ဦးစီး ကိုယ်ပိုင်အမှတ် (၁၀၀၀၀) မောင်ပုသည်၊ အဖွဲ့၏
ဝန်ထမ်းဖြစ်၍ တာဝန်ဝတ္တရား ဆောင်ရွက်လျက်ရှိစဉ် မတော်တဆ ထိခိုက်- ဒါဏ်ရာ
ရလျက် သေဆုံးသွားခြင်း ဖြစ်သောကြောင့် လျော်ကြေးအက်ဥပဒေပုဒ်မ ၄ (၁)
(က) အရ၊ ဤဋ္ဌာနခွဲမှပင် လျော်ကြေးပေးရန် တာဝန်ရှိပါကြောင်း၊ ဝန်ခံပါသည်။

၃။ လျှော်ကြေးငွေ တွက်ချက်နိုင်ရန်အတွက်၊ ၎င်း၏ လစဉ်ဝင်ငွေ (လစာ)မှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

		ကျပ် ပြား
လစာရင်း	- -	၅၀-၀၀
ရှားပါးစရိတ်	- -	၄၇-၀၀
ဆင်ဆိုးစရိတ်	- -	၃-၀၀
(အထူးလစာ)		
စုစုပေါင်း		<u>၁၀၀-၀၀</u>

ပုံ/-ဝေလင်း
 (ကိုယ်ပိုင်အမှတ် ၀၀၀၂၅၊ ဝေလင်း)
 မန်နေဂျာ(သစ်ထုတ်ရေး)
 ပဲခူး(သစ်ထုတ်ရေး)ခရိုင်။

မိတ္တူ - ၁။ ဒါရိုက်တာ(သစ်ထုတ်ရေး)၊ လျှော်ကြေးငွေများ ခွင့်ပြုနိုင်ရန် အတွက် လျှော်ကြေး မင်းကြီး၏ ဆုံးဖြတ်ချက် ချမှီသောအခါ ဆက်လက်၍ အစီရင်ခံစာ ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

၂။ ဥက္ကဋ္ဌ၊ ခရိုင်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ၊ ပဲခူးခရိုင်၊ ပဲခူးမြို့။

၃။ ဒု-ဒါရိုက်တာ (သစ်ထုတ်ရေး) ဧရာဝတီတိုင်း၊ ရန်ကုန်မြို့။

၄။ နယ်တာဝန်ခံ၊ ရဲနွယ် (သစ်ထုတ်ရေး) နယ်။

၅။ ရုံးလက်ခံ။

ဆင်အလုပ်သမားများ ထိခိုက်မှု ဘေးအန္တရာယ်မှ လွတ်ကင်းမှုအတွက်လိုက်နာရန်
သတ်မှတ်ထားသည့် စည်းကမ်းချက်များ။

၁။ အလုပ်တာဝန် ထမ်းဆောင်စဉ် အတွင်း ဘိန်း အရက် စသည့် မူးယစ်
စေတတ်သော အရာများ သောက်သုံးထားခြင်း မပြုရန်။

၂။ လုံ့ကိုင် ပေးထားသော ဆင်ဆိုးများအား လွှတ်သောအခါ၊ ကောက်သော
အခါ၊ ကကြီးတန်ဆာပလာ ဆင်သောအခါနှင့် အလုပ်ခိုင်းစေသောအခါတွင် ဦးစီး
ဆရာ လုံ့ကိုင်များပါ အမြဲတစေ ပူးတွဲ၍ လုပ်ဆောင်ရမည်။ ကိုင်ဆောင်ရမည့် လုံ့များ
ကိုလည်း ကိုင်ရမည်။ လုံ့ကိုင်သည် လုံ့ကိုင်လုပ်ငန်းသာ လုပ်ရမည်။

၃။ မုံကျသော ဆင်များကို မုံထူး မုံကြီး (ခြောက်မူးလုံး) များကို အသုံးပြု၍
ချည်နှောင်ရမည်။

၄။ မုံကျသောအခါ အန္တရာယ် ပြုတတ်သော ဆင်များကို အရိပ် ကောင်းသော
နေရာ၌ မုံရပ်၍ စိတ်ချရသည့် အချိန်ထိ ချည်နှောင်ထားရမည်။ မည်သည့်အကြောင်း
ကြောင့်မျှ စားကျက်သို့ မလွှတ်ရ၊ အစာနှင့်ရေကို တိုက်ကျွေးပေးရမည်။ ဆင်စခန်း
တိုင်းတွင် အမြဲတစေ မုံထူး မုံကြီး တစုံထားရှိရမည်။

၅။ စက်သီးစက်ကြီးများကို အသုံးပြု၍ သစ်ဆွဲရာတွင် သစ်လုံးကို ဆွဲရန်ကြိုးတင်း
သည့်အခါ စက်ကြီးအနီးတွင် မည်သူမျှ ရပ်မနေရ၊ သစ်ဆွဲနေစဉ် ဆင် ကျောက်ဆူး
ချသည့် အပင်နှင့် သစ်လုံးတို့၏ အတွင်း ဘက်တွင် မနေလျှင် မဖြစ် ခြင်းကြောင့်မှ
တပါး မည်သူမျှ မနေရ။

၆။ သစ်ဆွဲစဉ် ဆင်ရှေ့မှာ လုံးဝမနေရ။

၇။ သစ်ဆွဲစဉ် သစ်အောက်ဘက်နားမှာ မနေရ။

၈။ ထိုးချများ ထိုးချနေစဉ် အောက်မှာ မနေရ။

၉။ သစ်ဆွဲ ကိရိယာများကို အလုပ်မစမီ ကောင်းစွာ စစ်ဆေးရမည်။ သစ်ဆွဲစဉ်
ပြတ်မည့်ပြုတ်မည့် အန္တရာယ်ရှိက စိတ်ချရသည်အထိ ပြင်ပြီးမှ အလုပ်လုပ်ရမည်။

